

၂၀၁၆ ခုနှစ်၊ ပစ္စာလီးအေးပေတည်မောင်သာ
ပစ္စာလီးစာမေပဲ၊ ဝဏ္ဏရည် ဖော်ပဲ



ကောင်းကျိုးအထွေထွေရယ်နှင့် ချုပ်စေမြေဖော်
ကို ရွှေသီ (မြန်မာစာ)

အဖ ဦးသောင်းရွှေ၊ အမိ ဒေါ်နှစ်တိုက ၁၉၆၆ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်တွင်
ရောဝတီတိုင်းဒေသကြီး၊ ပြည်တုန်းမြို့၌ မွေးဖွားခဲ့သည်။

မူလတန်းပညာကို သွန်းဘာရားကြိုးပိုင်း အ-မ-က၊ အလယ်တန်းနှင့် အထက်တန်း
ပညာကို အ-ထ-က(ခ)တွင် သင်ယူခဲ့ပြီး၊ ၁၉၈၈ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်း
အောင်မြင်ခဲ့သည်။

၁၉၈၈ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ မြန်မာစာအမိကဖြင့် ဝိဇ္ဇာဘွဲ့ရရှိသည်။
၁၉၉၉ ခုနှစ်တွင် ပညာရေးဝန်ထမ်းအဖြစ် စတင်အမှုထမ်းခဲ့ပြီး၊ ၁၉၉၉ ခုနှစ်တွင်
ကျွန်းမာရေးအခြေအနေကြောင့် ဝန်ထမ်းအဖြစ်မှ အနားယူခဲ့သည်။ ၂၀၁၅ ခုနှစ်
တပေါ်မာန်တမ္မဆု လူငယ်စာပေ နှိပ်ယာရုက် ရရှိခဲ့သည်။

- အမည်ရုံး - ဦးစန်းရွှေ ဖြစ်သည်။
နေရပ်လိပ်စာ - အမှတ် ၂၄၀၊ မီးစက်လမ်း၊ ၂၂ ရပ်ကွက်၊ ပြည်တုန်းမြို့၊
ရောဝတီတိုင်းဒေသကြီး။

ပရီက္ခာစာပေဆ ဝုဇ္ဇရည် ပထမဆ

ကောင်းကျိုးအထွေထွေရယ်နှင့်
ချုပ်စေမြေ

ကို ရွှေသီ [မြန်မာစာ]

အမှုဆေးနေဂျာနယ်၊ နိုင်ငံတော်သာရီပုဂ္ဂန္တနယ်

• အမှုဆေးနေဂျာနယ်

၂၀၁၆ ခုနှစ်၊ ပရက္ဂၢီးအုံဖေတည်ထောင်သော
ပရက္ဂၢာပေဆု၊ ဝထ္ထရုည် ပထမဆု

ဝကာင်းကျိုးစာမျက်နှာမြှုပ်နယ်မြို့

မျှန်မေပြုမြို့

ကိုရွှေသံ (မြန်မာစာ)

တည်းဖြတ်သူ - ဒေါသန်းသန်းစီ
စာတည်း

မျက်နှာဖုံး - Ba San Tin



စာပေပီမာန်ထုတ် ပြည်သူ့လာက်စွဲစာစဉ်

၂၀၁၈ ခုနှစ်၊ ဝထမအကြိမ်၊ အုပ်ရေ ၂၀၀၀

တန်ဖိုး () ကျပ်

ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန
စာပေမာန စာတည်းမှုးချုပ် ဦးကိုကိုနိုင်က
မှတ်ပုံတင်အမှတ် ၀၀၉၆၁ ဖြင့်ပုံနှိပ်၍
မှတ်ပုံတင်အမှတ် ၀၃၉၁၁ ဖြင့်ထုတ်ဝေသည်။

ဒီတာဝန်ဆေးသူးပါး

- * ပြည်ထောင်စု မဖြိုကွဲရေး ဒီအရေး
- * တိုင်းရင်းသား စည်းလုံးညီညွတ်မှု မဖြိုကွဲရေး ဒီအရေး
- * အချုပ်အခြာအာဏာ တည်တဲ့ခိုင်မြဲရေး ဒီအရေး

“အဘရေး . . အဘ . . အဘရေး . . ”

ခပ်လျမ်းလျမ်းမှ ခေါ်လာသောအသံကို တွားလိုက်ရတည်းက
ကုလားထိုင်ပေါ်မှာ စာဖတ်နေသော အဘိုးသန်းရင်က
ဖတ်လက်စစာအုပ်ကို ရင်ဘတ်ပေါ်တင်ပြီး နားစွင့်နေသည်။
သူများ နားတွဲသလားဟု တွေးနေစဉ်မှာပဲ ကလေးတစ်ယောက်
သူအိမ်ရွှေ့ရောက်လာပြီး

“အဘရေး . . ”

“ဘာဖြစ်လိုလဲဟေ့ အဘဒီမှာ”

“ဘူရားထဲကိုလိုက်ခဲ့ဦး အဘ၊ အလျှော်ပုံးကဲ့နေတယ်၊
အထဲမှာ ပိုက်ဆံတွေလည်း မရှိတော့ဘူး”

“ဟေ့ . . ဘယ်အလျှော်ပုံးလဲ”

အဘ ဦးသန်းရင်က မေးလည်းမေး ထိုင်နေရာကလည်း
ထလိုက်သည်။

“ဘိုးဘိုးအောင် အခန်းရွှေက အလျှော်ပုံး အဘ”

“ကျို့တဲ့အလျှော်ပုံးတွေရော”

“ကျို့တဲ့ အလျှော်ပုံးတွေတော့ ဘာမှမဖြစ်ဘူး အဘ၊ အဲဒီ
တစ်ပုံးတည်းဖြစ်တာ”

၁

အဘ ဦးသန်းရင်က ဖိနပ်ပင်မစီးတော့ဘဲ ခပ်ဆွက်ဆွက် ကလေး လျှောက်လိုက်သည်။ ဘုရားထဲကိုရောက်တော့ အလှူခံပုံး ရွှေ့နားမှာ ကလေး လေးငါးယောက်နှင့် ညာစောင့် အဘ ဦးမောင်လုကိုလည်း တွေ့ရသည်။ အလှူခံပုံးအနီးနားတစ်စိုက်မှာ မှန်ကွဲစတွေ့ ပြန်ကျွေနေသည်။ ပုံးထဲမှာတော့ ပိုက်ဆံတစ်ပြား တစ်ချပ်မှာမရှိတော့။ တစ်ယောက်ယောက်က မှန်ကိုရှိကြခဲ့ပြီး အထဲမှ အလှူခံပုံက်ဆံတွေ့ကို ယူသွားတာ သေချာလှသည်။

“ကိုမောင်လှ ဒါကို ဘယ်သူစတွေ့တာလ”

“ကျွန်တော်လည်း အိပ်ပျော်နေတာ ကလေးတွေ လာအော် ပြောတာနဲ့ နှီးလာပြီး လာကြည့်တော့ အဲသလိုတွေ့တာပဲ၊ ဘယ်သူ စတွေ့တာလဲဆိုတာ သူတို့ကို မေးမှာသိမှာပဲ”

လေစောင့် ဦးမောင်လှက အနားမှာပျုံကြည့်နေသော ကလေး တစ်သိုက်ကိုညွှန်ပြရင်းပြော၏။ ကလေးတွေထဲမှ ခင်မောင်ထွန်းက ဝင်ပြောသည်။ ခင်မောင်ထွန်းဆိုတာက ကမ်းနားပိုင်းမှ အပိုင်း လူကြီးဦးမောင်ထွန်း၏သားဖြစ်သည်။

“ကျွန်တော်တို့ တူတူပုံးတမ်းကစားနေတာ ကစားရင်းနဲ့ အဲဒီအလှူခံပုံးနားရောက်တော့မှ ကွဲနေတာကိုတွေ့တာ အဘ”

“ဟုတ်တယ် အဘ၊ ဒီကောင်ပြောလို့လာကြည့်တော့ ကွဲနေတာတွေ့လို့ အဘဦးမောင်လုကို သွားပြောတာ”

“မင်းတို့ ဘုရားထဲမှာ ဆော့နေတာကြောဖြူလား”

“မကြောသေးဘူးအဘ”

“မင်းတို့ ဘုရားထဲကိုရောက်တော့ တဗြားဘယ်သူတွေ့ကိုတွေ့သေးလဲ”

“ဘယ်သူမှာမရှိဘူး အဘ ကျွန်တော်တို့ပို့တယ်”

အဘ ဦးသန်းရင်က ကွဲနေသော အလှူခံပုံးနားမှာ ထူးခြား တာတစ်ခုများရှိမလားဆိုတာ စစ်ဆေးကြည့်သည်။ ဒါပေမဲ့ ဘာမှ

ထူးခြားတာကိုမတွေ့ရ၍၊ လူတွေအများကြီးအံ့လာမှာစိုး၍ ကလေး တွေ့ကို သွားဆော့ခိုင်းလိုက်၏။ မှန်စတွေ့ကိုရှင်းလိုက်ပြီး ကွဲနေသော အလှူခံပုံးကိုလည်း ရုံးခန်းထဲကိုယူသွားဖို့ ကိုမောင်လှကို ပြောရသည်။

ဒီအလှူခံပုံးထဲမှာ ပိုက်ဆံက အများကြီးတော့ ရှိမှာမဟုတ်။ ဘုရားထဲမှ အလှူခံပုံးတိုင်းကို တစ်ပတ်တစ်ခါဖွင့်၍ အလှူခံရသည့် ငွေတွေကို သိမ်းဆည်းလေ့ရှိသည်။ မနက်ဖြန် တန်္ဂုံးနွေးနေဆိုရင် အလှူခံပုံးဖွင့်မည့်နေ့ဖြစ်၍ တစ်ပတ်စာလောက် အလှူငွေတော့ သူခိုးလောက်ပါသွားနိုင်သည်။

အဘ ဦးသန်းရင် ဂေါပကလူကြီးလုပ်ခဲ့သည့် အနှစ်နှစ်ဆယ် သက်တမ်းမှာ ဒီလိုမျိုး တစ်ခါမှုမဖြစ်ခဲ့ဖူး။ ဘုရားတန်ဆောင်းထဲမှာ အခုလိုမျိုး နေ့လယ်နေ့ခုံးဆိုလျှင် ဘုရားဖူးအလာနည်းပြီး လူရှင်း နေတတ်သည်။ အကြံရှိတဲ့သူဆိုပါက အနောက်ဘက်တံ့ခါးမှုဝင်လာပြီး တစ်ခုခုနဲ့ အလှူခံပုံးမှုများကိုရှိကြခဲ့ပြီး ပိုက်ဆံတွေ့ယူသွားဖို့ဆိုတာ ဘာမှ အချိန်ကြောလိုက်မှာမဟုတ်။ ဘုရားအရွှေ့မျက်နှာစာ ဘက်မှဆိုရင်တော့ စောင်းတန်းကိုဖြတ်လျောက်ရရှိးမည်။ ပြီးရင် တန်ဆောင်းထဲကိုဝင်း၊ အနောက်ဘက်ပြန်ကွေ့ပြီးမှ ဒီနေရာ ရောက်မည်ဆိုတော့ အချိန်တွေ့ကြောနိုင်သည်။ ဒီတော့ သူခိုးက အနောက်ဘက်တံ့ခါးမှ ဝင်ပြီးတာနဲ့ပြန်ထွက်သွားရင် တော်ရုံဆို ဘယ်သူမှာ သိလိုက်မှာ မဟုတ်။

အဘ ဦးသန်းရင်က သေချာအောင် ဘုရားတန်ဆောင်း ထဲကို လျှောက်သွားပြီး စစ်ဆေးကြည့်လိုက်သည်။ တဗြားနေရာတွေ့ တဗြားအလှူခံပုံးတွေက ထူးခြားမှုမရှိ။ ဘာမှမဖြစ်။ လိပ်ကန်ဘက် ကိုထွက်သော တောင်ဘက်တံ့ခါးပေါက်မှုဆင်းပြီး ကန်လယ်ဘုရား အလှူခံပုံးကိုသွားကြည့်လိုက်တော့လည်း ဘာမှမဖြစ်။

သေချာပြီဆိုတော့မှ အဘိုးသန်းရင်က ရုံးခန်းထဲဝင်၍
ပြစ်သမျှအလုံးစုံကို မှတ်တမ်းစာအုပ်ထဲမှာ ရေးမှတ်လိုက်သည်။
ပြီးတော့လည်း သက်ဆိုင်ရာတွေကို အကြောင်းကြားဖို့စိစဉ်ရသည်။
အားလုံးပြီးစီးလို့ ပြန်ခါနီးမှာ ညစောင့်ကိုမောင်လှကို ထူးခြားတာ
တွေ့ရင် သူကိုလာပြောဖို့မှာရသည်။ အိမ်ပြန်ရောက်တော့လည်း
ဂေါကအဖွဲ့ဝင်တစ်ဦးဖြစ်သည့် သူအိမ်နောက် ခြံချင်းကပ်လျက်မှာ
နေသည့် ကိုတင်ဝင်းကို အကျိုးအကြောင်းပြောပြီး တြေားဂေါက
အဖွဲ့ဝင်တွေကို ပြောပြေးဖို့ကိုပါ မှာရသည်။

ညနေထမင်းစိုင်းမှာ အဘိုးသန်းရင်၏အနီး အဘွား
ဒေါ်မြေမောက

“လူတွေ့လည်းနောက် ဘယ်လိုဖြစ်ကုန်ပြီလည်း မသိဘူး၊ ဘူရား
ပစ္စည်းတောင် အလွတ်မပေးကြတော့ဘူး”

“ကိုယ်ကျင့်တရားတွေ ပျက်လာကြတာပေါ့ဘာ၊ အူမ
မတောင့်တော့လည်း သီလမစောင့်နိုင်ကြတော့ဘူးနဲ့တူပါတယ်”

အဘိုးသန်းရင်က ထမင်းစားနေရင်းမှ သူအိမ်ရှေ့
တည့်တည့်မှုမြင်နေရသော ဘူရားတန်ဆောင်းကြီးကို တစ်ချက်
လုမ်းကြည့်မိလိုက်သည်။ အတူလမာရှိန်သွန်းဘူရားကြီး၏
အဆောင်ဆောင် အခန်းခန်းသော ယွန်းဆောင်၊ ဘုံဆောင်များက
ဘယ်အချိန်ကြည့်ကြည့် နတ်ဘုံနတ်နန်းကြီးပမာ တင့်တယ
ခမ်းနားနေလေသည်။

× × × × ×

ပေတူး၊ ပေါက်စနှင့် တင်ထွန်းတို့သူငယ်ချင်းသုံးယောက်
ညနေခင်းမှာ မြစ်ဆိပ်ကိုရေချိုးဆင်းလာကြသည်။ တကယ်တော့
သူတို့ရေချိုးဆင်းသည့် မြစ်ဆိပ်က နီးလှသည်မဟုတ်။ ကမ်းနားပိုင်း

သူတို့အိမ်တန်းတွေအလွန်မှာ မြေပဲစိုက်သည့် မြန်ကျွန်းကြီးက
တပြန့်တပြု။ မြန်ကျွန်းရဲ့အောက် ဘက် အနိမ့်ပိုင်းမှာက
သဲသောင်ပြင် တစ်မျွှောက်တစ်ခေါ်။ အဲဒီသသောင်ပြင် ဟိုဘက်စွန်း
မှာမှ သူတို့တွေ ရေချိုးဆင်းလေ့ရှိသည့် ပန်းလှိုင်မြစ်ကလေးက
ညင်ညင်သာသာလေး ငော်ရှုံးဆင်းနေပါ၏။

ပန်းလှိုင်မြစ်ကလေးက မြို့ကလေး၏အနောက်ဘက်အဖျား
တွင် ဧရာဝတီမြစ်မကြီးမှ ခွဲဖြာထွက်လာပြီး မြို့ကလေးကို
ငော်ရှုံးဆင်းတော့ကို စီးဆင်းသွားသည်။ မြစ်ခွဲကလေးတစ်ခု
ဖြစ်ပေမယ့် သေးသေးမွားမွားမြစ်ကလေးတစ်စင်းတော့မဟုတ်။
သူတို့ဘက်ကမ်းမှ လူမ်းကြည့်ရင် ဟိုတစ်ဖက်ကမ်း ရန်ကင်းစံရာ
ဘက်ကမ်းမှာ ပုဂ္ဂန်နေသည့်လူကို ပျော်လေးပဲမြင်ရသည်။ မိုးတွင်း
မိုးအခါဆိုရင်တော့ သူတို့အိမ်တန်းတွေသို့ကနေ ဟိုဘက်ရန်ကင်း
စံရာအထိကို မြစ်ပင်လယ်ကြီးဖြစ်သွားတော့သည်။

“ဟောကောင်တွေ ဟို့မှာ ဖောင်တွေမျှောလာတယ်က္ဗ”

မြေပဲခင်းတွေကြားထဲမှ တစ်ယောက်လျောက်သာရုံး
လူသွားလမ်းကလေးပဲ့ ရှေ့ဆုံးမှလျော်က်နေသည့် တင်ထွန်းက
ပြောသည်။ လူမ်းကြည့်လိုက်တော့ မြစ်ထဲမှာ ဖောင်တွေနှင့်
ဖောင်ခွဲသော်တွေ တန်းပစ်နေသည်။

“သစ်ဖောင်တွေလား ဝါးဖောင်တွေလား”

“သစ်ဖောင်တွေနဲ့တူတယ်က္ဗ”

“ဝါးဖောင်တွေဖြစ်ရင်ကောင်းမယ်က္ဗ”

အထက်အညာဘက်မှ ရေစီးနှင့်မျှောချေလာသော သစ်ဖောင်း
ဝါးဖောင်တွေက ဧရာဝတီမြစ်ကြောင်းအတိုင်း မျှောချေလာပြီး
သူတို့မြို့နားအရောက်မှာ ပန်းလှိုင်မြစ်ထဲကိုဖြတ်ပြီး ရန်ကုန်ဘက်
ဆိုကို စုန်ဆင်းသွားလေ့ရှိသည်။ တစ်ခါတစ်ခါတော့ ဖောင်သမား

တွေက သူတို့အတွက် လိုအပ်တာတွေ ဝယ်ဖို့ခြင်းဖို့ ဖောင်တွေကို ညာအပိုပ်ရပ်နားလေ့ရှိသည်။ အဲသလိုအခါမျိုးမှာ သူတို့ကလေးတွေ အတွက် ဖောင်တွေက ဆေ့ကစားစရာနေရာဖြစ်လာသည်။ ရေချိုးဆင်းရင်းနှင့် ဖောင်ပေါ်မှုရေထားကို ဒိုင်ပင်ထိုးခြင်း၊ နောက်ကျမ်းတွေ၊ ရွှေကျမ်းတွေပစ်ခြင်း၊ ရေငုပ်ခြင်း စသည့် ကစားနည်းပေါင်းစုံကို ကစားလို့ရသည်။ ဒါကြောင့် တစ်ခါတစ်ခါ ဖောင်တွေလာရင် သူတို့တွေပျော်ကြသည်။ သစ်ဖောင်မှ သစ်လုံး တွေက တွဲဆက်ထားပေမယ့် မျက်နှာပြင်က ညီညာမှုမရှိ။ နောက်ပြီး သစ်လုံးတွေက တည်ပြုမှုမရှိ။ ဒါကြောင့် ကစားလို့ အဆင်မပြေ။ အခန့်မသင့်လို့ သစ်လုံးတွေကြားထဲပြုတ်ကျသွား ရင်လည်း အန္တရာယ်ရှိနိုင်သည်။ အဲဒါကြောင့် ဝါးဖောင်ကိုပဲ သူတို့ သဘောကျသည်။

“ဝါးဖောင်တွေကဲ့၊ သစ်ဖောင်မဟုတ်ဘူး၊ တို့ကမ်းနားမှာ ဆိုက်ရင် ကောင်းမယ်ဘူး”

သူတို့တွေ ကမ်းနားရရှစပ်ကိုရောက်တော့ ဖောင်တွေက မြစ်ပြင်အလယ်မှာ တစ်သို့တစ်တန်းကြီး။ တစ်ဖောင်တည်း မဟုတ်ဘဲ သုံးလေးဖောင် ဆက်တို့က်မျှာလာကြသည်။ ဖောင်တွေကိုကြည့်ပြီး တင်ထွန်းက ရေကူးချင်လာသည်။

“တို့တွေ အဲဒီဖောင်တွေဆီ ရေကူးကြမလား”

“အေး ကူးမယ် ပေးတဲး မင်းလိုက်မလား”

“ဟင့်အင်း ဝါမလိုက်ဘူးကွား၊ မင်းတို့ဘာသာကူးတော့”

“အေး အဲဒါဆို ဝါတို့သွားကြမယ်၊ ပေါက်စ လာ”

တင်ထွန်းက ပြောပြောဆိုဆို ရေထဲကိုဒိုင်ပင်ထိုးဆင်းပြီး ဖောင်တွေဆီကူးသွားသည်။ ပေါက်စကလည်း အားကျမခံ တင်ထွန်းနောက်မှ ချက်ချင်းလိုက်ကူးသည်။ ဝါးဖောင်တွေက

ရေလယ်မှုမျှာချသွားခြင်းဖြစ်၍ သူတို့အတွက်က အပန်းမကြီးလှာ။ သိပ်မကြောလိုက်သောအခါန်အတွင်းမှာပင် ဝါးဖောင်ဆီကို သူတို့နှစ်ယောက်ရောက်သွားကြသည်။ ဝါးဖောင်ပေါ်တက်ပြီးတာနဲ့ သူတို့ရေချိုးဆိုဆီကို လျှမ်းကြည့်ပြီး သူတို့ကိုလှမ်းကြည့်နေသည့် ပေတူးကို လက်ရွှေယမ်းပြလိုက်သည်။ ပေတူးကလည်း သူတို့ကို ပြန်ပြီး အသိအမှတ်ပြုသည်။

ပြီးတော့ သူတို့နှစ်ယောက် ဖောင်ပေါ်မှာ ဟိုဟိုဒီဒီ လျောက်ကြည့်ကြသည်။ ဖောင်သမားတွေက သူတို့အလုပ်နှင့် သူတို့မိ တင်ထွန်းတိနှစ်ယောက်ကို ဂရမဖို့က်အား။ ဖောင်၏ဟိုဘက် အစွမ်းကိုရောက်သွားတော့ ဟိုဘက်ကမ်းက နီးနီးလေးသာရှိတော့ တာကိုတွေ့ရတာမို့ တင်ထွန်းက ပေါက်စကိုလှမ်းပြောသည်။

“ပေါက်စရေ တို့ ဟိုဘက်ကမ်းကို ကူးကြည့်ရအောင် နီးနီးလေးတွဲ”

“ကူးပြီး တို့ဘာသွားလုပ်မလဲ”

“ကမ်းပေါ်လျောက်ကြည့်တာပေါ့ကွား၊ ရောက်ဖူးတာပေါ့”

“အေး ကူးလေ”

နှစ်ယောက်သား တစ် နှစ် သုံး ပြိုင်တူရေပြီး ရေထဲကို ဒိုင်ပင်ထိုးချုပိုက်ကြပြန်သည်။ ငယ်ငယ်ကတည်းက ရေထဲမှာ ကျင်လည်လာခဲ့ကြသူများဖြစ်၍ ရေကူးတာက သူတို့အတွက် အပန်းမကြီးလှုပေမယ့် အခုလိုမျိုး ရန်ကင်းစံရာဘက်ကမ်းကိုတော့ တစ်ခါမှ မကူးဖူးကြ။ ထိုကြောင့် ရေကူးနေပေမယ့် ရင်တော့ နည်းနည်းတုန်းနေသည်။ ဒါပေမဲ့ ရေစီးနဲ့စုန်ပြီးကူးလိုက်တော့ ခဏ ကလေးနဲ့ တစ်ဖက်ကမ်းကိုရောက်သည်။ ရန်ကင်းစံရာဘက်ကမ်းက သူတို့ဘက်ကမ်းလို့ သောင်ပြန်မဟုတ်ဘဲ ချောက်ကမ်းပါးဖြစ်သည်။ ဒီလိုချောက်ကမ်းပါးမျိုး တစ်ခါမှာမတွေ့ဖူးသောကြောင့် တင်ထွန်း

စိတ်ထဲမှာ ပိုပြီးစိုးရိမ်သွားသည်။ ပေါက်စကိုကြည့်လိုက်တော့ အေးအေးသက်သာကူးခတ်ပြီး ကမ်းပါးပေါ်တက်သွားတာ တွေ့လိုက်ရတာမို့ တင်ထွန်းလည်း ကူးရင်းခတ်ရင်းနှင့် ကမ်းပါးကို ရောက်သွားသည်။

“တင်ထွန်းရေး လာကွာ၊ တို့ အပေါ်တက်ကြည့်ရအောင်”

ပေါက်စက တင်ထွန်းကိုလှမ်းခေါ်ရင်း ရေစပ်ကမ်းပါးမှ အပေါ်မြေပြင်ဆီ ကုတ်ကတ်၍ တက်နေသည်။ ကမ်းပါးက လူကြီးနှစ်ရပ်စာလောက်ကိုမြင်သည်။ အပေါ်တက်စရာလမ်းရယ်လို့ ပိုပြင်ပြန့်တာလည်းမဟုတ်တော့ တက်ရတာခက်သည်။ မတော့ တဆဖြတ်ကျရင် သက်သာမည်မဟုတ်။ တော်တော်သတိထားပြီး တက်မှ အပေါ်ကိုရောက်သည်။ ရေကူးလာရတာရယ်၊ အပေါ်ကို ကုတ်ဖွဲ့တက်ခဲ့ရတာရယ် ပေါင်းလိုက်တော့ အပေါ်လည်းရောက်ရေးလူက အတော်ဟိုက်သွားသည်။

“တင်ထွန်း ဟိုမှာကြည့်လိုက်စမ်း”

ပေါက်စ စကားကြောင့် တင်ထွန်းက လှမ်းကြည့်လိုက်သည်။
“ဟော”

မြင်လိုက်ရတာက မြေပဲခင်းကြီးတစ်ခု။ အဲဒီမြေပဲခင်းကြီးထဲ တချို့နေရာတွေမှာ မုန်လာညပင်တွေနဲ့ တချို့နေရာတွေမှာ စိမ်းစားဥပင်တွေ။ မြေပဲပင်တွေ၊ မုန်လာပင်တွေကိုတော့ သူတို့တွေ စိတ်မဝင်စား။ သူတို့ဘက်ကမ်းမှာလည်း စိုက်ကြတာပါပဲ။ သူတို့ဘက်မှာ မစိုက်တာက စိမ်းစားဥ။ ဘေးဘီဝယာ လူသူလေးပါးလှမ်းကြည့်တော့ ခပ်လှမ်းလှမ်းမှာ လူတစ်ယောက်ထိုင်နေတာ တွေ့ရသည်။ ပေါက်စက ပြောသည်။

“လာကွာ၊ တို့ စိမ်းစားဥ သွားတောင်းစားရအောင်”

“အေး”

သူတို့နှစ်ယောက်လျှောက်လာတာကို ထိုလူကလည်းမြင်သည်။

“ဟော မင်းတို့ ဘယ်ကလဲ”

“ကျွန်ုင်တော်တို့ ဟိုဘက်ကမ်းကပါ ရေကူးလာရင်းနဲ့ ဒီဘက်ကိုရောက်လာတာ အဲဒါ ဗိုက်ဆာတာနဲ့ စိမ်းစားဥစားဥချင်လို့ လာတောင်းတာပါ”

“အေးအေး လာ လာ ခကဲလေး”

စိုက်ခင်းပိုင်ရှင်းလီးလေးကြီးက လတ်လတ်ဆတ်ဆတ် စိမ်းစားဥတွေ သူတို့ကိုကျွေးသည်။ သူတို့နှစ်ယောက်ကလည်း ပိုက်ဆာဆာနဲ့မို့ တစ်ဦးပြီးတစ်ဦးတစ်ဦး စားပစ်လိုက်ကြသည်။ သူတို့ကို ကြည့်ပြီး ပိုင်ရှင်းလီးလေးကြီးကပြောသည်။

“အရမ်းလည်း မစားကြနဲ့ကွဲ မင်းတို့ ရေပြန်ကူးရီးမှာ၊ ပိုက်လေးနေရင် ရေကူးလို့မကောင်းဘူး၊ အခန့်မသင့်ရင် စားစား တာတွေ ပြန်အန်ထွက်တတ်တယ်”

ပိုင်ရှင်းလီးလေးကြီးက ပြောပေမယ့် သူတို့ကတော့ စားစားပါပဲ။

သူတို့နှစ်ယောက်ပြန်ခါနီးတော့ ပိုင်ရှင်းလီးလေးကြီးက ပြောသည်။

မင်းတို့နှစ်ယောက်စားနေတာကိုကြည့်ပြီး စိမ်းစားဥတွေ ပေးလိုက်ရကောင်းမလားလို့ ငါစဉ်းစားသေးတယ်၊ ဒါပေမဲ့ မဖြစ်ဘူးကွဲ၊ မင်းတို့က ရေကူးပြီးပြန်ရမှာ ဒီစိမ်းစားဥတွေ သယ်သွားလို့ရှင် မင်းတို့ဒုက္ခရောက်သွားလိမ့်မယ်၊ အဲဒါကြောင့် မပေးတော့ဘူး၊ ဒါပေမဲ့ မင်းတို့ကို အကြံ့ကောင်းတစ်ခုတော့ ပေးလိုက်မယ်၊ ဒီကနေပြန်ရင် တည့်တည့်ပြန်မကူးနဲ့ကွဲ၊ ရေက စီးနေတာ တည့်တည့်ကူးရင် ပင်ပန်းတယ်၊ ခရီးလည်းမတွင်ဘူး၊ ဒီကမ်းပါးအတိုင်း အနောက်ဘက်ကိုသွားပြီးတော့မှ ရေစီးနဲ့ စုန်ဆင်းလိုက်၊ လူလည်း သက်သာတယ်၊ ခရီးလည်းရောက်တယ်”

ဦးလေးကြီး၏စကားက သူတို့အတွေ့အကြံအရလည်း
မှန်နေတာမှိ သူတို့နှစ်ယောက် ကမ်းပါးတစ်လျှောက် အနောက်
ဘက်ကိုလျှောက်လာကြသည်။ သူတို့ကမ်းနားဆိပ်တည့်ကို
တော်တော်ကျော်အောင် လျှောက်လိုက်ပြီး စွေးနဲ့တည့်တည့်
လောက်ရောက်မှ ရေထဲကိုဖိုင်ပင်ထိုးဆင်းပြီး သက်သက်
သာသာလေး စုန်ချလာလိုက်တော့ မြစ်ပြင်ကျယ်ကြီးကို
သိပ်မပင်ပန်းလွှဲပဲ ကူးခတ်နှင့်ခဲ့ကြသည်။ သူတို့မြစ်ဆိပ်ကို
ရောက်တော့ ရေချိုးဆင်းတဲ့သူတွေပင် တစ်ယောက်မှုမရှိတော့။
သွန်းဘုရားဘုံမကြီးထိပ်မှ မာကျိုရှိမီးရဲ့၊ အလင်းရောင်ကိုပင်
လှမ်းမြင်နေရပါပြီ။ ကမ်းနားရောဆင်းချိုးတာကြောနေလို့ သူအိမ်က
စိတ်ပူနေပြီလားမသိဆိုတဲ့အသိကြောင့် အိမ်အပြန် ခြေလှမ်းတွေက
သွက်လက်နေလေသည်။

× × × × ×

အဘိုးသန်းရင်က အိမ်ရွှေကုလားထိုင်ပေါ်တွင် စာအုပ်
တစ်အုပ်ကိုစိတ်ဝင်တစားဖတ်နေချိန် ကလေးတစ်သို့က်က
ဘုရားထဲမှ မြေကွက်လပ်တွင် ဘောလုံးကန်နေကြသည်။ သူတို့တွေ
ဘောလုံးကန်နေကြသည့်နေရာက သီတင်းကျော်၊ တန်ဆောင်မှန်း
အခါ အတ်ရုံဆောက်ပြီး ပွဲကလေးရှိသည်နေရာ။ အဘ်းသန်းရင်၏
အိမ်ရွှေ၊ တည့်တည့်မှာ။ ကလေးတွေဆိုတာကလည်း တခြား
တစ်ပါးမှ ကလေးတွေမဟုတ်။ အပိုင်းထဲမှ ကလေးတွေသာဖြစ်၍
ဘောလုံးကန်ခွင့်ပြုထားခြင်းဖြစ်သည်။

သူတို့ဘောလုံးကန်၍ အတော်ကလေးကြာတော့ ဆူဆူညံညံး
အသံတွေကြားလိုက်ရတာမို့ စာဖတ်နေတာကိုရှင်လိုက်ပြီး
လှမ်းကြည့်လိုက်သည်။ တစ်ဖက်နှင့်တစ်ဖက် ရှုန်းရင်းဆန်ခတ်

ဖြစ်နေကြသည့်ကလေးတစ်သို့က်ကိုတွေ့လိုက်ရသည်။ အိမ်ထဲမှ
သူအဘွားကြီးကလည်း အဘ ဦးသန်းရင်ကို လှမ်းအောင်ပြောသည်။

“အဘိုးကြီးရေ ရှင့်ကလေးတွေ ရန်ဖြစ်နေကြပြီ သွားကြည့်
လိုက်သီး”

ဤသို့ဖြင့် အဘ ဦးသန်းရင်မှာမနေသာတော့ဘဲ ဘောလုံးပဲ
ရှိရာ ဘုရားထဲကို သွားလိုက်ရသည်။ အဘိုးသန်းရင် ရောက်
သွားတော့ သူတို့တွေ တွန်းတဲ့သူကတွန်း၊ ဆွဲတဲ့သူကဆွဲ၊ ရှုန်းတဲ့
သူကရှုန်း ဖြစ်နေရာမှ အရင်ဦးအောင် လှမ်းတိုင်ကြသည်။

“အဘ ဒီကောင်တွေ ကျွန်ုတ်တော်တို့ကို အရင်စတာ”

“ဘာလဲကွဲ၊ ဘောလုံးကန်လို့ မတော်တဆထိမိတာပဲ”

“မတော်တဆမှုမဟုတ်တာ မင်းတို့တမင်လူချတာ”

“ဘာမှုလူမချဘူး ဟေ့ကောင် ဘောလုံးကန်လိုက်တာ
မတော်လို့ထိသွားတာ အဲဒါကို မင်းတို့ကောင်က ပြန်ချတာ”

“ငါကိုချလို့ ပါပြန်ချတာကွဲ”

သူတို့ပြောနေတာကို နားထောင်ကြည့်လိုက်တော့ ဘောလုံး
ကန်ရင်း မတော်တဆထိမိရာမှ ရန်ထဲဖြစ်မှန်းသိရသည်။ ရန်ဖြစ်
နေသွေတွေကိုကြည့်လိုက်တော့ ကမ်းနားပိုင်းကလေးတွေကတစ်ဖက်၊
လမ်းမတော်ပိုင်းကလေးတွေကတစ်ဖက်။ အားလုံးကတော့
သွန်းဘုရားကြီးပိုင်းသားတွေချည်း။

ဒါနဲ့ပဲ အဘိုးသန်းရင်က ရန်ဖြစ်တာမကောင်းတဲ့အကြောင်း၊
တစ်ဖက်နဲ့တစ်ဖက် ကစားကြတဲ့အခါ ထိမိခိုက်မိရင် သည်းခံကြရမှာ
ဖြစ်ကြောင်း စသည်ဖြင့် သူတို့သဘောပေါက်နားလည်အောင်
ပြောရသည်။ ကလေးတစ်သို့က်ကလည်း သူပြောသည်ကို
စောဒကမတက်ကြဘဲ လူစုစွဲကာ ပြန်သွားကြသည်။ ရှုတ်ရှုတ်သဲသဲ
အသံကြားရှုံးလာကြည့်သော ကိုတင်းက အဘိုးသန်းရင်ကို
လှမ်းပြောသည်။

“ကမ်းနားပိုင်းကကောင်တွေကို သိပ်အရောမဝင်နဲ့အဘာ ဒီကောင် တွေလွှာယ်တဲ့ ကောင်တွေမဟုတ်ဘူး၊ လူများရင် အနိုင်ကျင့်ချင်တယ်”

“ကလေးဆိုတာကတော့ ဒီလိုပါပဲ မောင်တင်ဝင်းရယ်”

အဘ ဦးသန်းရင်က စကားကိုမြန်မြန်ဖြတ်လိုက်သည်။ ကိုတင်ဝင်းက လမ်းမတော်ပိုင်းကဆိုတော့ သူအပိုင်းသားကလေး တွေဘက်ကပါသည်။ အဘ ဦးသန်းရင်ကိုယ်တိုင် လမ်းမတော်မှာ နေပေမယ့် ကမ်းနားပိုင်းကလေးတွေနှင့် ပို၍ရင်းနှီးသည်။ ဘုရားထဲမှ ဝေယျာဝစ်အလုပ်တွေပိုင်းဖို့ခေါ်တဲ့အခါ လမ်းမတော်ပိုင်းသားကလေးတွေက ပိုက်ဆံတတ်နိုင်တဲ့မိသားစုမှ သားသမီးများ ဖြစ်၍ နေရာတကာ ခိုင်းလိုမရ။ ကျောင်းပြီးရင် ကျူရှင်၊ ကျူရှင် ပြီးရင် စာကျော်ပိုင်းဆိုတာတွေနဲ့မအေးတာများသည်။ ကမ်းနားပိုင်း ကလေးတွေကတော့ ဆင်းရဲသား သားသမီးတွေမို့ ကျောင်းပင် အနိုင်နိုင်တက်နေကြရသူတွေ။ တချို့ဆုံး ကျောင်းပင် မနေနိုင်ကြ။ ဒါကြောင့် ခိုင်းလိုကောင်းသည်။ မိဘတွေကလည်း သူတို့ကလေးတွေ အလေကတော့ လျှောက်သွားနေတာထက်စာရင် ဘုရားဝေယျာဝစ် လုပ်ကိုင်ပေးနေတာကို သဘောကျေကြသည်။

ကမ်းနားပိုင်းကလေးတွေနှင့် ရင်းနှီးပေမယ့်လည်း ဒီလိုမျိုး ကိစ္စတွေမှာတော့ အဘ ဦးသန်းရင်က ဘယ်ဘက်မှုမလိုက်။ ကလေးတွေ ပြဿနာဖျက်ဖြေပြီး အိမ်ပေါ်ပြန်တက်လာတော့ အဘ ဦးသန်းရင်၏အေး အဘွား ဒေါ်မေက အိမ်ထဲမှာနေလှမ်းပြေ သည်။

“အဘိုးကြီးရေ ပဲခူးက အခုပဲဖုန်းဆက်တယ်၊ လမယ့် တန်းနေ့နေ့မှာ သူတို့လင်မယားနှစ်ယောက် လွှာနှစ်ပြည်တော်ပြန် ဘုရားသွားဖူးကြမယ်၊ အဲဒါ ကျွန်းမတို့ကိုလည်း ဝင်ခေါ်မယ်၊

ဘုရားဖူးလိုက်ခဲ့ကြပါတဲ့၊ ကျွန်းမကတော့ မင်းတို့ဗီးလေးကိုပြောပေးမယ်၊ ပြီးရင် ဖုန်းပြန်ဆက်ပေးမယ်လို့ ပြောလိုက်တယ်၊ အဲဒါ ကိုယ့်ဘာသာကိုယ်ပြောလုက်ပေတော့”

“အတော်ပဲကွာ၊ သူတို့ကားအဆင်ပြောရင် ကလေးတွေပါ ခေါ်သွားမယ်”

“သူများတွေကို အားနာစရာဖြစ်နေပါ့ဗီးမယ်၊ ကလေးတွေက တစ်ယောက် နှစ်ယောက်လည်းမဟုတ်ပဲနဲ့”

“သူတို့မှာ ကားတွေရှုပါတယ်ကွာ”

ပဲခူးမှာ အဘဦးသန်းရင်၏မိတ်ဆွဲ ကိုတင်မောင်သန်းရှီးသည်။ သူတို့က ကားဝပ်ရှေ့လုပ်ငန်းလုပ်ကိုင်ပြီး ကိုယ်ပိုင်ကား လည်း နှစ်စီး သုံးစီးရှီးသည်။ ကိုတင်မောင်သန်း၏အေး က ဒီမြို့သူ့။ ဟိုအရင် ရွှေနေဘဝတုန်းက အမွှေဆိုင်အမှုကိစ္စတစ်ခုမှာ အဘ ဦးသန်းရင်က အကူအညီပေးခဲ့ဖူးသောကြောင့် ခင်မင်နေခဲ့ကြတာ အခုအချိန်ထိပင်။

ခုန်က ကလေးတွေရန်ဖြစ်ကြတာကိုကြည့်ပြီး သူတို့လေးတွေ အသိအမြင်တွေကျယ်လာအောင်လုပ်ပေးဖို့လိုနေတယ်လို့ အဘ ဦးသန်းရင်က တွေးမိလိုက်သည်။ သူတို့တွေ အတွေးအမြင်တွေ ကျယ်လာဖို့ဆိုတာက စာတွေများများဖတ်ဖြစ်အောင် တိုက်တွေန်းဖို့ ခရီးတွေများများသွားနိုင်အောင် ကုည်ပေးနိုင်အောင် ကိုတင်အောင်သန်းတို့ကို အကူအညီတောင်းကြည့်ရမည်။ အဘ ဦးသန်းရင်က ပဲခူးကိုပြန်ပြီးဖုန်းဆက်လိုက်သည်။

“တဲ့လို့... ကိုတင်မောင်သန်းလား”

“ဟူတ်ကဲ့ပါ ဦးလေး ဦးလေးတို့ ဘုရားဖူးလိုက်ဖြစ်သလား ဆိတ်ဘာ”

“အဲဒါ အခုပြောမလို့ ဘုရားဖူးမှာ ဘယ်သူတွေပါလာဦးမလဲ”

“ကျွန်တောတို့လင်မယားနှစ်ယောက်ပဲ ဦးရဲ ဘာဖြစ်လိုလဲ”

“ဒီလိုကွဲ! ဦးတို့ကတော့ လွှန်ကို နှစ်ခေါက် သုံးခေါက် ရောက်ဖူးပါပြီ၊ ဦးတို့နားက ကလေးတံ့ချောကတော့ မရောက်ဖူးကြေား၊ အဲဒီကလေးတွေကို ဖြစ်နိုင်ရင် ဘုရားဖူးခေါ်သွားချင်တယ်၊ မင်းတို့ကား အဆင်ပြေမယ်ဆိုရင်ပေါ့”

“ဘယ်နှုယောက်လောက်ဖြစ်မလဲဦး”

“လေးငါးခြောက်ယောက်လောက်ပါပဲ”

“ဖြစ်ပါတယ် ဦး၊ ကျွန်တော့ကားဆုံးပါတယ်၊ ဒါနဲ့ ဦးတို့မြို့ကနေ အက်နဲ့ကူးရသေးတယ်ပြောတယ်၊ အဲဒီအက်ရေယာ၏က ဘယ်အချိန် စထွက်တာလဲ”

“မနက်ခြောက်နာရီဆိုရင်စကူးပြီ၊ နာရီဝက်ကို တစ်စီးထွက်တယ်”

“ဟုတ်ပြီး၊ ကျွန်တော်တို့ မနက်စောစောထွက်လာခဲ့မယ်”

“ဟုတ်ပြီ.. ဟုတ်ပြီ၊ ဒါဆုံးရင် ဒါပဲနော်”

“ဟုတ်ကဲ့ပါဦး”

အဘဦးသန်းရင်အနားမှာ လာရပ်နေသော သူ့အနီး ဒေါ်မြေမောက ဖုန်းဆက်လို့အပြီးမှာ ပြောသည်။

“ကလေးတွေရဲမိဘတွေကို အသိပေးလိုက်ဦးနော်”

“အေးပါကွား ငါကိုယ်တိုင် ညနေကျရင် သွားပြောမှာပါ”

ညနေကျတော့ အဘဦးသန်းရင်က ကမ်းနားပိုင်းကို အေးအေးအေးအေး တစ်ယောက်တည်းပဲ လမ်းလျှောက်လာလိုက်သည်။ သူတို့ကမ်းနားပိုင်းလေးက သစ်ပင်ဝါးပင်တွေ စိမ်းစိမ်းစို့စို့နဲ့မြို့ သက်တောင့်သက်သာရှိလှသည်ဆိုရမည်။ ခုလို့ ညနေပိုင်းဆိုရင် ကမ်းနားပိုင်းလေးက ပို့ပြီး သက်ဝင်လှပ်ရှား နေတတ်သည်။

အဘဦးသန်းရင် တာပေါ်ကိုတက်လာမြင်တော့ တာစောင်းမှာနေသည် ကိုသောကြာက လျမ်းပြောသည်။

“ဘူး.. အဘ ဘယ်သွားမလိုတုန်း လာပါဦး ခက္ခ”

“ကလေးတွေဆီကိုလာတာ မောင်သောကြာရဲ့”

ဆိုပြီး ကိုသောကြာတို့အိမ်မှာ ခက္ခဝင်ထိုင်ပြီး အကျိုးအကြောင်းကိုပြောပြလိုက်သည်။ လက်ဖက်သုပ္ပလေးစားသွားပါပြီး ဆိုတာတောင် မနေတော့ဘဲ ကလေးတွေဆီကိုသွားဖို့ တာပြင် ကမ်းနားပိုင်းကို ခရီးဆက်ရသည်။ အရင်ဆုံးရောက်တာ ကမ်းနားပိုင်းလူကြီး ကိုမောင်ထွန်း၏အိမ်။ အကျိုးအကြောင်းပြောပြပြီး တြေားအိမ်တွေဆီဆက်သွားဖို့ ကိုမောင်ထွန်းကိုပါ ခေါ်လာရသည်။ ကိုမောင်ထွန်းက ဘယ်သူက ဘယ်သူကလေးဆိုတာ အကုန်သိသည်။ ကလေးတွေဆီကိုရောက်အောင် သွားကြည့်တော့မှ သူတို့တွေ ဘယ်လောက်ဆင်ရဲသလဲဆိုတာ ပို့သိလာရသည်။ တံ့ချောက်တွေဆီ အမိုးလည်းမလုံး အကာကလည်းမရှိ။ ဟာလာဟင်းလင်း။ နောက်ထပ်တူညီသောအချက်က အိမ်လေးတွေအားလုံး ခြေတံရှည်အိမ်တွေချည်းပင်။ မိုးတွင်းအခါ မြစ်ရေဝင်လာတာမှို့ ရေလွှာတံ့ချောက်အောင်ဆောက်ထားကြရသည်။ ဒါတောင် ရေကြီးတဲ့နှစ်တွေဆီ အဲဒီအိမ်လေးတွေ ရေမြှုပ်ကုန်တတ်သည်။ အနိမ့်ပိုင်းက တံ့ချောက်တွေဆီ လူကြီးလက်ခုပ်တစ်ဖောင်ပင် မမိအောင် မြင့်လှသည်။

အားလုံးရဲ့အိမ်တွေကို လိုက်ပြောပြီးသွားတော့ ကိုမောင်ထွန်းက ခက္ခဝင်ပါပြီးအဘ ဆိုရဲ့ ခက္ခဝင်တော့ သူမိန်းမက ရေနေ့ကြမ်းနှင့် ငါးခြောက်ဖုတ် ဧည့်ခံသည်ကို ကျေနှပ်အောင်စားပြီး ပြန်ဖို့ပြင်ရသည်။ ဒါတောင် သူမိန်းမက သူတို့မိသားစု လွှန်ပြည်တော်ပြန်ဘုရားသွားတုန်းက

အကြောင်းတွေ ပြောချင်နေသေးသည်။ မနည်းစကားဖြတ်ကာ ပြန်လာခဲ့ရသည်။ ဒီကမ်းနားပိုင်းမှာ ကိုမောင်ထွန်းတို့မိသားစု ကတော့ စားနိုင်သောက်နိုင် ချောင်လည်သည်ဆိုရမည်။

ကမ်းနားပိုင်းမှာ ပြန်တက်လာတော့ လူသံသူသံတွေ၊ ကြက်သံ၊ ဘဲသံ၊ ဝက်သံတွေက နောက်မှာကျန်ရစ်ခဲ့လေသည်။

× × × × ×

တန်းနွေ့နွေ့မနက် ဂုဏ်ပြုတော်ကျော်လောက်မှာ အဘ ဦးသန်းရင်တို့အိမ်ရှေ့ကို ကားတစ်စီးထိုးဆိုက်လာသည်။ အိမ်ပေါ်မှာ ထိုင်စောင့်နေကြသော ကလေးတစ်သို့က်ပျော်သွားကြ၏။ အားလုံး ကားပေါ်တက်ပြီးတော့ တစ်ဖက်ကမ်းကိုကူးရန် မြို့ကလေး၏ အရှေ့ပိုင်းရှိ ကူးတို့ဆိပ်ကို ထွက်လာခဲ့ကြသည်။ ကူးတို့ရေယာဉ်က တောက်လျောက်မောင်းတက်မောင်းဆင်းယာဉ်ဖြစ်သောကြောင့် အချိန်မကြာမြင့်ဘဲ တစ်ဖက်ကမ်းကိုရောက်သည်။ စတော့ဘက် ကမ်းရောက်သည်နှင့် ရန်ကုန်-ဟာသံ့တကားလမ်းမှ မောင်းလာခဲ့ကြရာ နာရီဝက်သာသာခန့်တွင် ဓမ္မဖြူမြို့ကိုဖြတ်ကျော်ခဲ့သည်။ နောက်ထပ် တစ်နာရီခန့်မောင်းလိုက်သောအခါ အလွန်မြို့ကို ရောက်သည်။

အရင်ဆုံး ပြည်တော်ပြန်ဘုရားကို ဝင်ဖူးလိုက်ကြသည်။ ဘုရားရှပ်ပွားဆင်းတုတော်ကို ဦးချေအပြီးမှာ အဘ ဦးသန်းရင်က သူကလေးများကို ဘုရား၏နောက်ခံသမိုင်းကြောင်းကို ရှင်းလင်း ပြောပြသည်။ ပြီးတော့မှ မိမိတို့မြို့မှ အတုလမာရဇ်နှင့်ရှပ်ပွားဆင်းတုတော်က မြန်မာသဗ္ဗရာ၏၁၂၅၃ ခုနှစ်မှာ စတင်တည်ထား ကိုးကွယ်ခဲ့သောကြောင့် အလွန်ပြည်တော်ပြန် မြတ်စွာဘုရား

ရှပ်ပွားတော်က မိမိတို့မြို့မှ ဘုရားရှပ်ပွားတော်ထက် ပို၍စော်ကြောင်း၊ နိုင်ငံရပ်ခြားမှ ပြန်လည်ပင့်ဆောင်ရောက်ရှိလာခဲ့သောကြောင့် ပိုမြို့တော့လည်း လူသံများထင်ရှားကြောင်း အလွန်မြို့သူမြို့သားတွေ ပြည်တော်ပြန်ဘုရားကို တလေးတစားထိန်းသိမ်းကြသလို မိမိတို့မြို့မြို့သူမြို့သားတွေလည်း အတုလမာရဇ်နှင့် သွန်းဘုရားနဲ့ တန်ဆောင်းတော်ကြီးကို ထိန်းသိမ်းစောင့်ရောက်ကြရမည်ဖြစ်တဲ့အကြောင်းကို ပြောပြလေသည်။

အဘ ဦးသန်းရင်နှင့် ကလေးတစ်သို့က်ကိုကြည့်ပြီး ကိုတင်မောင်သန်းတို့အနီးမောင်နဲ့မှာ သငောကျော်မဆုံး။ ထမင်းဆိုင်တွင် ထမင်းဝယ်ကျွေးရုံမက ပဲလျှော်ထုပ်တွေနှင့် ချင်းသုပ်ထုပ်တွေပါ လက်ဆောင်ဝယ်ပေးလိုက်သေး၏။ ကလေးတစ်သို့က်မှာလည်း ဘုရားလည်းဖူးရဲ စားချင်တာလည်း စားရသည့်အပြင် အိမ်အပြန်လက်ဆောင်တွေပါရလိုက်တာမို့ အပျော်ကြီးပျော်နေကြရလေသည်။

× × × × ×

“ကိုယ့်သားသမီးတစ်ယောက်လုံး ဘာလုပ်လို့ ဘာကိုင်နေတယ် ဆိုတာတောင် မင်းမသိဘူးဆိုတော့ မင်းဘာတွေလုပ်နေရလို့လဲ မထွန်းကြယ်ရာ”

သူအဖော့အသံ နောက်တစ်ကြိမ်ထွက်လာတဲ့အခါမှာတော့ သူအမောက စောစောကလို့ ပြိုမံမနေတော့ဘဲ ပြန်ပြောသည်။

“သူတို့ဘာလုပ်လို့ ဘယ်သွားတယ်ဆိုတာ ကျော်က နေရာတကာလိုက်ကြည့်မနေနိုင်ဘူးတော်ရွှေ”

“နေရာတကာ လိုက်ကြည့်နေရမယ်လို့တော့ ငါမပြောပါဘူး ဒါပေမဲ့ ကိုယ့်သားသမီးရဲ့အရိုင်အကဲကိုတော့ မိဘတစ်ယောက်

အနေနဲ့ ကြည့်တတ်ရမှာပေါ့ကွာ အခုဟာက ကိုယ့်သမီး လင်နောက် လိုက်သွားတာ သူများလာပြောမှုသိရတယ်ဆိုတာတော့ အမေ တစ်ယောက်အနေနဲ့ မင်း တော်တော်ကို တာဝန်မဲ့ရာကျလွန်း တယ်ကဲ့”

“ကျပ်ကိုတော့ တာဝန်မဲ့ တယ်ပြောပြီး ရွှေ့ကတော့ တော်တော်တာဝန်ကျေတယ်ပေါ့”

“ငါ မင်းတို့ကို ရာကျွေးနေတာပဲလေ၊ ငါက ဘာထပ်လုပ်ရ ဦးမှာလဲကွာ”

“တော် တော် ရာကျွေးနေတာပေါ့၊ ကျပ်က ကလေးရှုံးမှုမျိုး မပြောချင်လို့ ကြည့်နေတာ တစ်မနက်ခင်းလောက် အလုပ်လုပ်ပြီး တစ်နေကုန် တစ်နေခန်း ပိုင်းထိုင်နေတာများ တော်တော်ကြိုးကြိုး စားစားရာကျွေးနေတယ်ပေါ့”

“ဟ တစ်မနက်လုံးမတ်တတ်ရပ်ပြီး အလုပ်လုပ်နေရတာ၊ နေခင်းနေ့လယ်လူပါးတဲ့ အချိန်လေးတော့ အညာင်းပြေ၊ အညာပြေ ကိုယ်လုပ်ချင်တဲ့ အလုပ်လေးတော့ လုပ်ရေးမှာပေါ့၊ မင်းတို့ကိုပဲ တစ်နေကုန်တစ်နေခန်း လုပ်ကျွေးနေရေးမှာလား”

“အဲဒါပြောတာပေါ့တော့ ရှင်လည်း ရှင်နေချင်သလိုနေတာ၊ သူတို့လည်း ရှင်လိုပဲ သူတို့နေချင်သလို နေလို့ရအောင်သွားတာ၊ သွားပလေ့စေ၊ ရှင်ဘာမှုပြောမနေနဲ့တော့”

“မပြောလို့ဖြစ်မလားကွာ၊ အရွယ်ရောက်လို့ သူတာမပါး ဆိုရင်တော့ ငါက ဘာပြောမှာလဲ၊ ခုံမှ သူအသက်က ဆယ့်ခြားကို ပြည့်ပြီးရုပဲရှိသေးလို့ ငါက ပြောနေတာ”

တင်ထွန်းက အိမ်နောက်ဖော်ရောက်ပြင်က ဝါးလုံးတိုင်ကို တွေ့ယ်ပြီး အိမ်အောက်ကို ဆင်းလိုက်သည်။ အဖေနဲ့ အမေ စကားများပြီးရန်ဖြစ်နေတာကို ဆက်ပြီး သူမကြားချင်တော့။

နောက်ပြီး သူအစ်မ ယောက်သူးနောက်လိုက်သွားတယ်ဆိုတဲ့ အသိကလည်း သူကို ကြောကွဲဝိုင်းနည်းစေခဲ့လေသည်။

တင်ထွန်းတို့မိသားစုမှာ အဖေ၊ အမေနှင့် သူတို့မောင်နှုံမ လေးယောက်၊ အားလုံး ခြားကိုယောက်ရှိသည်။ အကြီးဆုံးက မမကြိုး ပြီးတော့ အခုယောက်သူးနောက်လိုက်သွားတယ်ဆိုတဲ့ မမလေး ပြီးတော့ သူ၊ သူအောက်က သူညီလေး၊ သူတို့မောင်နှုံမ အားလုံးက နှစ်နှစ်ကြီး နှစ်နှစ်ကယ်တွေချည်း။ အခုတော့ သူတို့ မိသားစုတဲ့ကနေ မမလေးက အရင်ဆုံးခွဲထွက်သွားခဲ့ပါပြီ။

ဘယ်သွားလို့ ဘာလုပ်ရမှန်းမသိဘဲ ထွက်လာခဲ့သော တင်ထွန်းက ပေါက်စတို့အိမ်ရွှေရောက်တော့ အိမ်တဲ့လုမ်းကြည့်သည်။ တံခါးကပိတ်ထားပြီး ဘယ်သူမှာလည်း ရှိပုံမပေါ်။ ဒါနဲ့ပဲ ဆက်ပြီး လျှောက်လာရင်း ပေတူးတို့အိမ်နားရောက်တော့ ပေတူးစာကျက်နေသံကို ကြားရသည်။ သွားမနောင့် ယူက်ချင်တာမို့ ဆက်ပြီးတာပေါ်ဘက်ကိုတက်တော့ ကင်းတဲ့လေးပေါ်မှာ လူကြီးတရှိထိုင်နေတာတွေ့ရသည်။ ရွယ်တူသူငယ်ချင်းတွေ မတွေ့တာ ကြောင့် လမ်းမဘက် ထွက်လာခဲ့သည်။ လမ်းထိပ်မှာလည်း ဘယ်သူမှာမရှိ။ ဒီတော့မှ သူသူငယ်ချင်းတွေ တော်တော်များမှ စာမေးပွဲဖြုန်မို့ စာကျက်နေကြတာ သွားသတိရသည်။ ခြေားတည်ရာထွက်လာရင်း လူတွေ့နှင့် ရင်မဆိုင်ချင်တာကြောင့် လိပ်ကန်ဘေးမလွယ်ပေါက်ကနေ ဘုရားဝင်းထဲဝင်လိုက်ပြီး ဘုရားတန်ဆောင်းပေါ်ကိုတက်သည့် လျောကားဘေးမှာ ဝင်ထိုင်နေလိုက်သည်။

ဘုရားတန်ဆောင်းအတွင်းမှာ လူတွေ့မရှိသလောက်ကို ရှင်းနေသည်။ ဒါကလည်း ထုံးစံလိုပဲဖြစ်သည်။ ပွဲလမ်းသဘင်တွေ မရှိရင် အခါကြီး ရက်ကြီးတွေမဟုတ်ရင် ဘုရားတဲ့မှာ ဒီလိုပြီး

မိုးချုပ်အချိန်ဆို တစ်ယောက်စနှစ်ယောက်စလောက်ကလွှဲလို့ လူရှင်းနေတတ်သည်။ ဉာဏ်းနာရီဆိုလျှင် ဘုရားရဲ့ တံခါးပေါက် လေးပေါက်စလုံးပိတ်ပြီ။

တင်ထွန်းက လျေကားရဲ့ ဘေးအမှာင်ရိပ်ထကို တိုးပြီး ကပ်လိုက်သည်။ ဒါမှ သူကိုဘယ်သူမှုမဖြင့်နိုင်မှာ။ ဒီအချိန်မှာ သူ ဘယ်သူနှင့်မှုစကားမပြောချင်။ ဘယ်သူနဲ့မှုလည်း မတွေ့ချင်။

မိုးကောင်းကင်းကြီးကို မေ့ကြည့်နေသော သူပါးပြင်မှာ မျက်ရည်တွေစီးကျနေသည်။ မမလေးကို သတိရလိုက်တာ။ မမလေးနှင့်သူက အထက်အောက်ဆိုတော့ အတန်းကျောင်းမှာ တုန်းကဆို ကျောင်းအတူတူသွားနေကျ။ အဲဒီတုန်းက မမလေးက သူကိုမှန်တွေကျွေးနေကျ။ ကျောင်းထွက်ပြီး မမလေး ဆေးလိပ်ခုံ ဆင်းတော့လည်း သူကို ခက္ခ ခဏကျောင်းမှန်စိုးပေးတတ်သည်။ သူကျောင်းကထွက်ပြီးတော့လည်း မှန်စိုးတောင်းရလျှင် မမလေးက ပေးတာပါပဲ။ အခုံတော့ သူမမလေးက ယောကျားနောက်ကို လိုက်သွားပြီတဲ့။ တွေးရင်းတွေးရင်းနှင့် ပါးပြင်ပေါ် မျက်ရည်တွေက ပိုပိုပြီးကျေလာလေသည်။

လိပ်ကန်ထဲမှာ တစ်ချက် တစ်ချက် ငါးပွဲက်သံနှင့် ပိုးကောင် မွှားကောင်တွေရဲ့အောင်သံမှုလွှဲပြီး ဘာသံမှုမကြားရအောင် တိတ်ဆိတ်နေသည်။ ဟိုင်းဒီငေး ငေးရင်း ဒေးခေါင်းနဲ့ မျက်နှာ အပ်ထားကာ တွေးနေလိုက်သည်။ ဒီအချိန်မှာ မမလေးက သူချုစ်သူနဲ့ပျော်နေမှုလား၊ ဒါမှုမဟုတ် သူတို့ကိုပဲ သတိရနေမလား။ အခုံ မမလေး ဘယ်မှာရှိနေမလဲ။ သီများသီရင် သူပြေးသွားမိမှာ ပါပဲ။

ထိုစဉ်မှာပဲ သူနံ့ဘေး လျေကားပေါ်မှ ခြေသံတွေကို ကြားလိုက်ရတာမို့ ခေါင်းကိုထောင်ကြည့်လိုက်သည်။ လူနှစ်ယောက်

လျေကားပေါ်ခပ်သွာက်သွာက်ကလေးတက်ပြီး ဘုရားတန်ဆောင်းထဲ ဝင်သွားတာ တွေ့လိုက်ရသည်။ အရပ်ရှည်ရှည်တစ်ယောက်၊ ပုံပုံ တစ်ယောက်။ နှစ်ယောက်စလုံး သူကိုမြင်ပုံမပေါ်။ သူကလည်း အဲဒီလူတွေ ဘယ်သူဆိုတာ သေသေချာချာမတွေ့လိုက်ရ။ ဒီလို အချိန် ဒီလိုနေရာမှာတွေ့ရတာ ဘုရားဖူးတွေတော့ မဖြစ်နိုင်။ ဉာဏ်းမောင်လှ၏ အသိမိတ်ဆွေတွေ အပေါ်အပါးသွားတာမျိုး ဖြစ်မှာပါဟု တွေးမိလိုက်သည်။ ဒါနဲ့ပဲ ထိုင်နေရာမှ ပက်လက်လှုန် လွှဲချုလိုက်ပြီး မိုးကောင်းကင်းကြီးကိုကြည့်ကာ တွေးနေလိုက်လေ သည်။

× × × × ×

အဘူးသန်းရင်သည် အိပ်ရာကနိုးတော့ ကိုယ်လက်သန်စင် ပြီးတာနဲ့ ထုံးစံအတိုင်း ဓာတ်မီးနဲ့ တုတ်ကောက်ကိုင်ကာ အိမ်ပေါ်က ဆင်းလိုက်သည်။ ဘုရားတစ်ပတ် လှည့်ပတ်ကြည့်ရင်း လမ်းလျောက် ထွက်ခြင်းဖြစ်သည်။

အဘူးသန်းရင်အိမ်က အတူလမှာရအိန်သွန်းဘုရားကြီးနှင့် မျက်နှာချင်းဆိုင်ဖြစ်ပြီး ဘုရားအုတ်တံတိုင်းနှင့် လမ်းမကြီးတစ်ခုပဲ ကွာသည်။ ဘုရားမှုခိုးဝနှင့်တော့ နည်းနည်းလှမ်းပြီး အတ်ပဲ့ တွေးက ကွင်းပြုင်နှင့်ဆို တည့်တည့်လောက်မှာရှိသည်။

အဘူးသန်းရင် ကတ္တ ရာလမ်းမပေါ်ရောက်တော့ လမ်းမကြီးတစ်လျောက်မှာ တောာဘက်ကလာသော ခေါင်းရွက် ပျုပ်ထိုးစွေးသည် တစ်ယောက်စနှစ်ယောက်စကိုပဲ တွေ့ရသေး သည်။ သူအိမ်ရွှေ့တည့်တည့်မှာရှိသည့် ဝင်ပေါက်မှ ဘုရားထဲကို ဝင်လာခဲ့သည်။ ဓာတ်မီးရောင်ဖွေးဖွေးမှာ မြေပြင်ကရှုင်းလင်း နေသည်။ တိတ်ဆိတ်တဲ့နေရာမို့ တစ်ခါတစ်ခါမှာ ပိုးကောင် မွှားကောင်တွေကို တွေ့ရတ်သည်။

အရင်ဆုံး နောင်တော်ကြီးဘုရားဘက်ဆီကိုသွားသည်။ အဲဒီကနေ ဘုရားတန်ဆောင်းဘက်ဆီကိုပြန်လှည့်ပြီး တန်ဆောင်းအပြင်ကနေပတ်ပြီး ဟိုကြည့်ဒီကြည့်ကြည့်။ ပြီးတော့ ဘုရားမှုချိုးဆောင်းတန်းကနေ ဘုရားမှုချိုးဝကိုပြန်ထွက်။ အဲဒီကနေ ဘုရားတံတိုင်းအပြင်ဘက်လမ်းမအတိုင်းလျှောက်။ ပြီးတော့ တောင်ဘက်ကိုပြန်ကျွေးပြီး ဘုရားလမ်းတစ်လျှောက် လျှောက်လာရင်းကလိပ်ကန်ဘေးနားရောက်လာတော့ လူတစ်ယောက်ဝင်သာရုံမလွယ်ပေါက်ကနေ ဘုရားဝင်းထဲပြန်ဝင်၊ လိပ်ကန်ဘေးတစ်လျှောက်ပတ်ပြီးလျှောက်သည်။

ဒီအချိန်ထိလည်း အလင်းရောင်က မှုန်ဝါးဝါးသာ။ ဓာတ်မီးကို ဟိုဟိုဒီဒီထိုးကြည့်နေရင်း လိပ်ကန်ဘက်ကိုထွက်သော ဘုရားတန်ဆောင်းလျောကားဘေးမှာ လူတစ်ယောက်လျောက်တော်ကိုလုမ်းတွေ့ရတာမို့ သိချင်စိတ်နှင့် အနားကိုတိုးသွားလိုက်သည်။

လူကြီးတစ်ယောက်မဟုတ်ဘဲ ကလေးတစ်ယောက်အိပ်ပော်နေတော်ကိုတွေ့လိုက်ရသည်။ သေသေချာချာကြည့်လိုက်တော့မှ သူသိသောကလေး။ ကမ်းနားပိုင်းမှ တင်ထွန်းဆိုသောကောင်လေးတစ်ယောက်။ နှစ်နှစ်ချိုက်ချိုက်ကို အိပ်မောကျနေသည်။ ဘာဖြစ်လိုများ ဘုရားထဲမှာလာအိပ်နေတာပါလိမ့်။

အဘိုးသန်းရင်က သူတူတ်ကောက်နှင့် တင်ထွန်း၏ ခြေထောက်ကိုတွေ့ပြီးနှီးသည်။ ဒီတော့မှ တဗာင်ဟင်နှင့် တင်ထွန်းက မျက်စိဖွင့်ကြည့်သည်။ အဘိုးသန်းရင်ကိုတွေ့တော့ရှတ်တရှတ်မို့ အံ့ဩသွားပုံရသည်။ တစ်ဆက်တည်း ဘေးဘိုံယာလှည့်ကြည့်တော့မှ ညာ ဒီနေရာကို တစ်ယောက်တည်းလာရင်းအိပ်ပော်သွားတာကို သတိရသည်။

“မင်း ဘာဖြစ်လို့ ဒီမှာလာအိပ်နေတာလဲ”

“ကျွန်တော်။ . . . ကျွန်တော်”

တင်ထွန်း ဘာဆက်ပြောရမှုန်းမသိ။ ဒါနဲ့ပဲ အဘီးသန်းရင်က

“က က ထ ထ အိမ်ပြန်တော့၊ မင်းအဖေနဲ့အမေ စိတ်ပူနေတော့မယ်”

ဒီတော့မှ တင်ထွန်းက “ဟူတ်ကဲ့ ဟူတ်ကဲ့” ဆိုပြီး ကမန်းကတန်းထကာ ဘုရားထဲမှ ခပ်သုတ်သုတ်ထွက်သွားသည်။ အဘီးသန်းရင်လည်း ဟိုကြည့်ဒီကြည့်ကြည့်ရင်း ဘုရားဝင်းထဲမှ ထွက်ကာ မြို့တစ်ပတ်လမ်းလျှောက်ထွက်ခဲ့လေသည်။ ဒီအချိန် မှာတော့ လမ်းပေါ်မှာ လူတွေအတော်များများ ရောက်နေကြပြီ ဖြစ်သလို အလင်းရောင်လည်း သဲသဲကွဲကွဲရှိလာပါပြီ။

× × × × ×

“က အဘိုးကြီးရော့ . . . ပြဿနာတော့တက်ပြီ၊ ခုတင်ပဲကိုမောင်လှုလာသွားတယ်၊ ရောက်ရောက်ချင်းလွှတ်လိုက်ပါတဲ့”

“ဘာဖြစ်လို့လဲကျွဲ ငါလည်း ခုနကတင် ဘုရားဝင်းထဲရောက်ပါသေးတယ်”

“သူခိုးဝင်ခိုးတယ်ပြောတာပဲ၊ ဘာတွေ့ပါသွားလဲဆိုတာ သေသေချာချာလိုက်ကြည့်ရေးမယ် ပြောသွားတာပဲ”

အရင်ဆုံး ဒီလိုမျိုးလမ်းလျှောက်ကပြန်လာရင် ပြင်ပေးထားတဲ့ စားစရာတစ်ခုခုကို စားနေကျား။ အခဲတော့ ဘာမှုမစားတော့ဘဲ ဘုရားထဲကိုသွားလိုက်သည်။

× × × × ×

“က အဘရေး အဘကပ စပြီးပြောပါ။ ဘာတွေပါသွားလဲ ဆိုတာ”

“ကျွန်တော်တို့ စစ်ဆေးကြည့်လို့တွေ့ရတာက ဂန္ဓကုဋိက်ပတ်ပတ်လည်လျှောက်လမ်းပေါ်မှာ မျက်နှာကြောက်ကနေ ခါ့တဲ့ ထားတဲ့ မီးဆိုင်းတွေပျောက်သွားပါတယ်၊ အားလုံး ရှုစ်ခုပါ”

“ဒီလောက်အများကြီးပျောက်သွားတာ ဉာဏ်တဲ့ မသိဘူးလားပျော်”

“ဒီတစ်ခါတော့ အဘိုးသန်းရင်က ဘာမှပြန်မပြော။ မြို့နယ်မှ တာဝန်ရှိသူက ဆက်ပြီးမေးသည်။”

“နောက်ထပ်ပျောက်တာရှိသေးလားဆိုတာ သေသေချာချာ ကြည့်ကြပါ။ ဘာဖြစ်လိုလဲဆိုတော့ သူခိုးက သေသေချာချာ အချိန်ယူပြီး ခိုးသွားတာမျိုးဆိုတော့ ဒီပြင်ဟာတွေလည်း ယူမယ် ဆိုရင် ယူသွားလို့ရတာမျိုးပဲ”

“ဟုတ်ကဲ့ပါ၊ ကျွန်တော်တို့ ထပ်ပြီးစစ်ဆေးကြည့်ပါမယ်”

“ဉာဏ် ဘယ်နှေယောက်ရှိလဲ”

“တစ်ယောက်တည်းပါ”

“တစ်ယောက်နဲ့မလုံလောက်ရင် နောက်တစ်ယောက် ထပ်ခန့်ပေါ့ အဘရာ”

“ဟုတ်ကဲ့ ဒီလိုမျိုး ဘူရားမှာ ဉာဏ်လုပ်ချင်တဲ့လူကို ရှာရတာ မလွှုပါဘူး၊ ယုံကြည်စိတ်ချရတဲ့သူမျိုးလည်းဖြစ်ရမယ်၊ ဘူရားအပေါ်မှာလည်း စေနာပါရမယ် နောက်

ကျွန်တော်တို့ဘက်ကလည်း လခဆိုတာက တူတူတန်တန် ပေးနိုင်ဖို့ဆိုတာ ခက်ပါတယ်၊ ဘာဖြစ်လို့လည်းဆိုတော့ အလျှော့ခုံ ရတဲ့အပေါ်မှာမှတည်ပြီး ပေးရတာမို့ပါ၊ နောက်ပြီး အလျှော့လို့ရတဲ့

ငွေဆိုတာကလည်း ဒီဘူရားတန်ဆောင်းကြီး ပြပြင်ထိန်းသိမ်းတဲ့ နေရာမှာ အမိကသုံးစွဲရတာပါ”

“အဲဒါက နောက်မှာဖြစ်တာဆိုတော့ ဉာဏ်ငိုးကို အပြစ် တင်ဖို့ ခက်ပါတယ်”

“ဒါဆိုရင်တော့ အခုကိစ္စက ဉာဏ်အပြစ်ပေါ့ ဟုတ်တယ် မဟုတ်လား”

“ဒီတစ်ခါမှာတော့ အဘိုးသန်းရင် ဘာပြန်ပြောရမှုန်းမသို့။ ထိုအချိန်မှာ နောက်ထပ် တာဝန်ရှိသူတစ်ဦးက ဝင်ပြောသည်။”

“ဒီနေရာမှာ အဘကို ကျွန်တော်တစ်ခုလောက် ပြောချင် တယ်”

“ဟုတ်ကဲ့ ဘူရားအတွက် အကျိုးရှိမယ်ဆိုရင် ကျွန်တော်ကို အားမနာတမ်းပြောပါ”

“ဒီလိုပါ ကျွန်တော်တို့ ဘူရားကိုရောက်တဲ့ အခါတိုင်း ကလေးတွေကို အမြဲလိုလိုတွေ့ရတယ်၊ အလျှော့ခုံပဲ့ဗောက်တာ အဲဒီ ကလေးတွေများဖြစ်နေရော့မလားပဲ”

“ဒီဘူရားထဲမှာတွေ့တွေ့နေကြရတဲ့ ကလေးတွေက ဘူရား ဝေယာဝစ္စအတွက် ကျွန်တော်ခေါ်ခိုင်းထားတဲ့ ကလေးတွေပါ၊ ကျွန်တော်လည်း အဲသလိုမျိုးတွေးခဲ့ဖူးပါတယ်၊ ကလေးဆိုတာမျိုးက လူကြီးတွေလို သိပ်ပြီးစဉ်းစားဆင်ခြင်နိုင်ကြတာ မဟုတ်ပါဘူး၊ တကယ်လိုမျိုး ကလေးတစ်ယောက်ယောက် ဒီပိုက်ဆံတွေကို ရေားပြီဆိုပါစို့ သူဘာလုပ်မလဲ၊ အစားမက်တဲ့သူဆိုရင် စားချင် တာတွေဝယ်စားမှာပဲ၊ အဝတ်အစားမက်တဲ့သူဆိုရင် သူဝတ်ချင်တာ တွေဝယ်မှာပဲ၊ ကစားစရာမက်တဲ့သူဆိုရင်လည်း ကစားစရာတွေ ဝယ်တော့မှာပဲ၊ ကျွန်တော်တို့ မြန်မာစကားပုံမှာတောင် ရှိပါ သေးတယ်၊ ‘သူခိုးရွှေရ တပြပြ’ဆိုတာမျိုးပေါ့၊ ကျွန်တော်ကလေး

တွေ ကျွန်တော်သတိထားပြီးတော့ကို ကြည့်ကြည့်တယ်၊ အဲသလိုမျိုး
မတွေ့ရဘူး၊ ဒါနဲ့ပဲ ကျွန်တော် အဲဒီအတွေးတွေဖျောက်ပစ်လိုက်
ရတယ်”

အဘိုးသန်းရောင်၏ အကျိုးသင့် အကြောင်းသင့်စကားကို
သဘောကျသွားပုံ ရသောကြောင့် ထင်သည်။ ဘာမှ ထပ်ပြီး
စောဒကမတက်တော့ဘဲ ရွှေလာမည့်အစီအမံတွေကိုသာ တိုင်ပင်
ညီနှင့်ကြလေသည်။

× × × × ×

“လာ... ကိမောင်လ... ထိုင်”

ဉာဏ်တွင် ဦးမောင်လှက အဘုံးသန်းရင်ညွှန်ပြသေ
ထိုင်ခံမှာ ဝင်ထိုင်သည်။ နေရာက အတုလမာရဇ်နှင့်သုန်းဘူရားကြီး
တန်ဆောင်းတင်းရှိ ဂေါပကရဲ့ခန်း။

“အနေအထားကတော့ ခုနက ခင်ဗျားလည်း ကြားမှာပေါ့၊ ဘယ်သူတွေ ဘယ်လိုပြောပြော၊ ကျွန်တော်ကတော့ ခင်ဗျားအပေါ် ဘယ်လိုမှုသဘောမထားဘူး၊ ဘာဖြစ်လိုလဲဆုံးတော့ ခင်ဗျားရဲ့ အကြောင်းကို ကျွန်တော်အသိဆုံးမို့ပဲ၊ ဒါပေမဲ့ ဒီနေ့ကစပြီး ရွှေကို ခင်ဗျားရော၊ ကျွန်တော်ပါ ပိုပြီး သတိထားရတော့မယ်၊ ဘုရားဖူး လာတဲ့သူတွေထဲက မသက်စရာရှိတဲ့သူတွေတွေရင် ကျွန်တော့ကို ပြော၊ နောက်ပြီး ကျွန်တော်ခေါ်ခေါ်ခိုင်းနေတဲ့ ကမ်းနားပိုင်းက ကလေးတွေကိုပါ သတိထားပြီးကြည့်ပေး၊ သူတို့ထဲက ထူးခြားတာ တွေရင်လည်း ကျွန်တော်ကိုပြော ဟာတ်လား”

အဘိုးသန်းရင်၏စကားကို ပြီးမောင်လှက ဝင်ပြီး
ဖြတ်ပောသည်။

“ကလေးတေတာ့ မဖြစ်နိုင်ပါဘူး”

“ဟုတ်တယ်၊ ကလေးတွေချဉ်းပဲတော့ မဖြစ်နိုင်ဘူး၊ ဒါပေမဲ့ အဲဒီကလေးတွေကို မသမာတဲ့ သူတွေက အသုံးချသွားမှာစိုးရိမ်လို့ ကျို့တော်ပြောတာ သဘောပေါက်လား”

အဘ ဦးသန်းရင်စိတ်ထဲက ဟိုတစ်နှေ့မနက်က လိပ်ကန်ရှေ့နားမှုံးအိပ်ပျော်နေသော တင်ထွန်း၏ပုံရိပ်ကို ပြီးမြင်မိသည်။ ဒါပေမဲ့ ဘယ်သူဘယ်ဝါရယ်လို့တော့ နာမည်တပ်ပြီး မပြောလိုက်တော့။

“ଲାମ୍ବୁଡ଼ି ଆପରି ତଳାମ୍ବା ଶିଃଶ୍ଵରି କ୍ରିଁଃପୂର୍ଣ୍ଣ ମଧ୍ୟ । ଫିଃରିନ୍ ଜ୍ଞାନିକ ତାର୍ତ୍ତର୍ ତବ୍ରିତ ପ୍ରେସମଧ୍ୟ । ପ୍ରେସରାଶ୍ଵରି ରିଣ୍ ପ୍ରେସ ତବ୍ରାଃ ରାଜୋରିଣ୍ ଲ୍ଯାଙ୍କିପ୍ରେସତା ଭୁତ୍ତରିପ୍ରେସଲାଃ”

“ဟုတ်ကဲ”

ဂေါပကရုံးခန်းထဲမှ ဦးမောင်လှပြန့်ထွက်သွားတော့ အဘ
ဦးသန်းရင်က ထိုင်ခုကို ကျောဆန့်ချလိုက်တဲ့ အခါ အရင်က
တွေ့မြင်နေကျ ဒီးဆိုင်းတွေ့နေရာဗုံး၊ ယာလာဟင်းလင်း၊
ဖြစ်နေတာ သတိထားမိလေသည်။ ဒီမီးဆိုင်းတွေက ဒီဘုရား၊
စတည်စဉ်ကတည်းက ရှိနေခဲ့ကြပြီး သူလက်ထက်ကျမှ ပျောက်ဆုံး
သွားရခြင်းအတွက် အပြစ်မကင်းသလိုခံစားရလေသည်။

× × × × ×

“ကိုသန်း။။ ရှင်သားကို ရှင် ဒီအတိုင်းကြည့်နေတော့
မှာလား တစ်နဲ့ တစ်နဲ့ ဆော့လိုက် စားလိုက် လျှောက်သွား
လိုက်နဲ့ ဒိမ်အလပ်လည်း ဘာမှုစိုင်းလပ်တာ မဟုတ်ဘူး”

သူအမေစကားကြောင့် သူအဖောက တင်ထွန်းကို တစ်ချက်
လမ်းကြည်ရင်း

“ଚୟପିଲେଃତ୍ୟଗ୍ବା ଫେପିଲେ ଶୋପିଲେଇଁଃ ଦିତିୟ ଚୟଚୟତନ୍ତଃଗଲାର୍ଯ୍ୟ କିଳିପିଲ୍”

“ဘယ်ငယ်တော့မှာတူန်းတော့ ကျောင်းလည်းနေတော့တာ မဟုတ်ဘဲ၊ ရှင့်ဆိုင်ကိုခေါ်သွားပြီး သင်ခိုင်းပါလား”

သူအမေစကားအဆုံးမှာ တင်ထွန်းက

“ဟာ... အမေကလည်း ဆံပင်ညှပ်တဲ့အလုပ်တော့ မလုပ်ချင်ဘူးဘာ၊ ခြေထောက်လည်းညောင်းသေးတယ်၊ ဆံပင်တွေကလည်း ဟိုဝင် ဒီဝင် ဝင်သေးတယ် မမိုက်ပါဘူး”

သူအဖေ ဦးမောင်သန်းက တင်ထွန်းခြေပြာတာကို သဘောကျ နေပြီး သူအမေ ဒေါ်ထွန်းကြွယ်က

“အမယ်... ဘာမမိုက်ပါဘူးလဲ၊ နှင့်တို့အဖေ အဲဒီအလုပ်နဲ့ နှင့်တို့ကို ထမင်းကျွေးနေတာလေ”

“ကျွေးတာလဲ ကျွေးတာပဲ၊ ကျွန်းတော်တော့ ဆံပင်ညှပ်တဲ့ အလုပ်ကို မလုပ်ဘူး အမေ ဒါပဲ”

တင်ထွန်းက ပြောပြီးတာနဲ့ ထွက်လာခဲ့သည်။ သူအမေ ကတော့ အိမ်မှာပြောပြီး ကျွန်းခဲ့သည်။ ထွက်သာထွက်လာခဲ့သည်။ ဘယ်သွားလို့သွားရမှန်းမသိ။

တံတားပေါ်ကနေဆင်းပြီး တာပေါ်ကိုတက်လိုက်သည်။ တာပေါ်အတိုင်း အရွှေ့ပိုင်းဘက်လျှောက်လာရင်း ကမဲးနားဘက် လမ်းကြားလေးတစ်ခုထဲမှ လက်ချုပ်သံကြားရတာကြောင့် လျမ်းကြည့်လိုက်တော့ အောင်ကြည်မြင့်။ အောင်ကြည်မြင့်ဆိုတာက မူလတန်းကျောင်းတူန်းက သူငယ်ချင်း။ သူတို့အပိုင်းကတော့ မဟုတ်။ အရွှေ့ပိုင်းဘက်ကဲ။

“ဟေ့ကောင် တင်ထွန်း၊ မင်းဘယ်သွားမလို့လဲ”

“ဘာရယ်မဟုတ်ပါဘူးကွာ၊ မင်းဘာလုပ်မလို့လဲ”

“အဲဒါဆို မင်း ငါနဲ့လိုက်ခဲ့ပါလား”

“မင်း ဘယ်သွားမှာလဲ”

“သိချင်ရင်လိုက်ခဲ့လေ”

အောင်ကြည်မြင့်က သူကိုပြောပြီး အနားကလေ့ပေါ်တက်လိုက်သည်။ လျေနဲ့သွားမှာဆိုတော့ တင်ထွန်း စိတ်ဝင်စားသွားသည်။ ဒါကြောင့် လျေဆိုကို အပြောကလေးသွားလိုက်သည်။ အလောတတ္ထိုး လျေပေါ်တက်လိုက်သောကြောင့် လျေကတစ်ဖက်ကို စောင်းသွားပြီး သူလည်းဟန်ချက်ညီအောင် ထိန်းလိုက်ရသည်။ လျေထွက်လာပြီး ခဏနေတော့ အောင်ကြည်မြင့်က

“တင်ထွန်းရော... အဲဒီမှာ ပက်ခွက်ရှိတယ် ရေပက်ကွာ၊ လျေကရောနည်းနည်းလိုတယ်ကွဲ”

လျေနံဘေး ပွဲလျက်ထေးထားတဲ့နေရာတချို့မှာ ပွဲလျက်တွေ ကွာထွက်နေပြီး အဲဒီ နေရာတွေက ရေတွေဝင် နေသည်။ အောင်ကြည်မြင့်က လျေကို လမ်းကြားလေးထဲကနေ ထွက်လာပြီး အရွှေ့ဘက်ကို လျော့လာသည်။ အိမ်တန်းတွေရဲ့ရဲ့အလွန် တော်တော်လှမ်းလှမ်းက ညံပင်တော်လေးထဲကို လျေတိုးဝင်လိုက်သည်။

“တင်ထွန်းရေ အပင်တွေပေါ်မှာမြေတွေဘာတွေ သတိထားကြည့်နော်”

အောင်ကြည်မြင့်စကားကြောင့် တင်ထွန်းမျက်လုံးပြူးသွားပြီး ညံပင်တွေပေါ်ကို သေသေချာချာကြည့်သည်။ မြေတော့ သူအသေကြောက်သည်။ သူလိုက်ကြည့်သမျှတော့ မတွေ့။

“ဟေ့ကောင် ဘာမှာတွေ့ဘူးကွဲ”

“အေး... အဲဒါဆို လျေကိုထိန်းထားကွာ၊ ငါ အလုပ်လုပ်လိုက်ပြီးမယ်”

အောင်ကြည်မြင့်က လျေပေါ်ကနေ အသာကလေး ဆင်းလိုက်သည်။ လျေနဲ့ကျွေးတဲ့သူမှို့ သူရေတဲ့ဆင်းတာ လျေက

လူပ်ရုံကလေးပဲလှပ်သည်။ ရေတဲ့ကိုင်သွားတဲ့အောင်ကြည်မြင့်က
ခေါ်ကြာတော့ မြို့တစ်လုံးကိုကိုင်ပြီးပြန်ပေါ်လာသည်။

“တင်ထွန်းရေ မြို့ကိုဖွင့်ပြီး ငါးတွေ လျှေဝမ်းထဲကို
သွန်ချလိုက် မင်းရှုံးက လျှေကပ်ကိုအရင်ဖွင့်ထားလိုက် လုပ်တတ်
တယ်မဟုတ်လား”

“အေး”

ပေါက်စနှင့် တစ်ခါနှစ်ခါလိုက်သွားဖူးတာမို့ တင်ထွန်းက
ကောင်းကောင်းသိနေပြီ။ အောင်ကြည်မြင့်က နောက်တစ်ခါ င်ပြီး
ပြန်ပေါ်လာတော့လည်း မြို့တစ်လုံးပါလာပြန်သည်။ ဒီလိုနဲ့
ညံပင်တော့တစ်ရိုက်က မြို့လေးငါးခြားကိုလုံးလောက် ဖော်လို့
ပြီးသွားတော့ ငါးတွေ၊ ပုဂ္ဂိုန်တွေ တော်တော်လေးရရှိက်သည်။

အောင်ကြည်မြင့်လုပ်ကိုင်နေတာကိုကြည်ပြီး တင်ထွန်း
အုံထဲသည်။ တစ်ခါတွန်းက ပေါက်စနဲ့ မြို့ထဲမိနေတဲ့ ငါးတွေဖမ်းပြီး
သည် ငါးစာကိုပြန်ထည့်ကာ မြို့ကိုရေတွဲပြန်ချုံးတာ၊ အခုကျတော့
သည်လို့ မဟုတ်။ တင်ထွန်းက လျှေပေါ်ပြန်တက်လာတဲ့
အောင်ကြည်မြင့်ကို မေးသည်။

“မင်း ငါးစာပြန်မထည့်ဘူးလား”

“ဘာလိုထည့်ရမှာလဲဘွဲ့ ဒါ ငါ့မြို့တွေမှုမဟုတ်တာ”

“ဒါဆို မင်း ခီးဖော်တာပေါ့”

“မင်းကလည်း အ လိုက်တာကွာ၊ လာ တို့မြန်မြန်လစ်ကြို့”

အောင်ကြည်မြင့်က လျှေကို ညံပင်တော့ဆီမှ ခပ်သွက်သွက်
လျှော်ထွေကိုခဲ့သည်။ အနီးအနားပတ်ဝန်းကျင်မှာ ဘယ်သူဘယ်ဝါ
ကိုမှု မတွေ့ရဘူး။

တာစောင်းမှာလျေဆိုကြပြီး အောင်ကြည်မြင့်က ရတဲ့ ငါးတွေ၊
ပုဂ္ဂိုန်တွေထဲက တစ်ဝက်နီးပါးပေးလိုက်၍ တင်ထွန်းပျော်သွား

ပေမယ့် စိတ်ထဲမှာတော့ မလုံသလုံပင်။ နောက်က တစ်ယောက်
ယောက်လိုက်များလာမလားဆိုပြီး နောက်ကိုလည်း လျည့်
လှည့်ကြည်ရလေသည်။

× × × × ×

“ဟေ့ကောင်တွေ မြန်မြန်လုပ်ကြကွဲ၊ ဟိုဘက်ပိုင်းက
ကောင်တွေ ရောက်နေလောက်ပြီ”

ပေတူးက ကင်းတဲ့လေးရှေ့ကနေ လှမ်းအော်ပြောလိုက်
သည်။ ဒီတော့မှ သူသူငယ်ချင်းတစ်သိုက် ကျော်ဦးတို့အိမ်ထဲမှာ
အတ်တိုက်နေတာသွားကြည် ရာမှ ပြေးထွက်လာကြသည်။ ကျော်ဦးတို့အဖောက
ဝါသနာအရ အရင်လာတ်ကလေးတစ်ခု ထောင်ထားသည်။ တော့ဘက်က ပွဲလမ်းတွေရှိလို့ လာဗျားတဲ့အခါ
လိုက်ကတတ်သည်။

သူတို့ကမ်းနားပိုင်းက သူငယ်ချင်းလေးဝါးခြားကိုယောက်
လောက် တာရိုးအတိုင်း အရှေ့ဘက် တောင်ညိုပိုင်းကို ချိတ်ကြ
လာကြသည်။ အဲဒီတောင်ညိုပိုင်းက အဘေးခင်ကြိုင်တို့ဆိုင်မှာ
ဦးရှင်ကြီးပူဇော်ပသမည့် မှန်ဆန်းပွဲတွေ ပြင်ဆင်ထားသည်။ အဲဒီ
မှန်ဆန်းပွဲတွေကို သွန်းဘူရားကြီးရှေ့ ဦးရှင်ကြီးပူဇော်ပသရာဆီကို
သူတို့ကလေးတွေက ညီညိုညာညာတန်းစီကာ ဘယ်ယူပေးကြ
ရသည်။ အဲသလိုသယ်ရာမှာ သူတို့သွန်းဘူရားကြီးပိုင်းမှာကလေး
တွေသာမက တောင်ညိုပိုင်းမှာကလေးတွေလည်းပါသည်။ အရင်
ရောက်တဲ့သူကရှေ့မှာနေပြီး ပူဇော်ပွဲပြီးလို့ မှန်ဆန်းဝေရင်လည်း
အရင်ဆုံးရသည်။

အဘေးခင်ကြိုင်တို့အိမ်ကို သူတို့တွေရောက်တော့ ထင်တဲ့
အတိုင်း ဟိုဘက်အပိုင်းကကောင်တွေက အရင်ကြီးရောက်နေကြပြီ။
သူတို့ကိုတွေ့တော့ တစ်ယောက်ကလုမ်းအော်ပြောသည်။

“နောက်ကျတဲ့ ကောင်တွေ နောက်ကိုသွားတွေ”

သူတို့တွေလည်း ဘာမှမပြောသာဘဲ နောက်ဘက်ကနေ ဝင်ပြီးတန်းစီလိုက်ကြသည်။ ခက္ခနေတော့ အဘိုးခင်ကြိုင်က ဖယောင်းတိုင်တစ်တိုင်စီ မီးထွန်းသိပ္ပါယောက်တားသော မူန့်ဆန်းပဲ တွေကို တန်းစီပြီး သယ်ဆောင်သွားစေသည်။ မူာ်စပျိုးသည့် အချိန်မှာ ဆီမိုးတိုင်ကိုယ်စီနှင့် တန်းစီလျောက်လာကြပုံးမှာ ကြည့်ရှုပင် ကောင်းလှသည်။ သွန်းသူရားကြီးဝင်းအဝ အဘိုးရှင်ကြီး ပူဇော်ပသရာနတ် ကွန်းကိုရောက်တော့ အဘိုးမောင်ရင်နှင့် အဘိုးထွန်းတင်တို့က မူန့်ဆန်းပဲတွေကို ဆီးကြုံပြီး နေရာတကျထားကာ ပူဇော်ပဲကိုစတင်လိုက်ကြသည်။

အဘိုးထွန်းတင်က ရောင်ပိုင်အဘိုးရှင်ကြီးအား ယခု ပူဇော်ပသပဲသို့ ကြွေရောက်ချိုးပြုင်ပေးပါမည့်အကြောင်းကို အသံနေ အထားဖြင့် တစ်ပိုဒ်ချွဲတဲ့လိုက်၊ နံဘေးမှာရှိသော ဆိုင်းဂိုင်းကြီးက လိုက်ဖက်ပါသော တီးလုံးတီးကွက်များ တီးမှုတဲ့လိုက်၊ သတိုကလေး တစ်သို့က်မှာလည်း ဟိုင်းလိုက် ဒီင်းလိုက် တချို့ကလည်း ဟိုလူကိုစ ဒီလူကိုစလိုက်နှင့်။ ပူဇော်ပသပဲက နာရီဝက်ကျော်ကျော် တစ်နာရီနီးနီးလောက်မှာ ပြီးဆုံးခြင်းသို့ရောက်လေသည်။ ဒီလိုဆိုတော့ သူတို့ကလေးတစ်သို့က် မျှော်လင့်စောင့်စားနေကြရသည့် အချိန်အခါကိုရောက်ပြီးဆိုတာကို သဘောပေါက်လိုက် ကြတာမို့ အားလုံးက ဂနာမပြီမဖြစ်လာသည်။ အဘိုးထွန်းတင်ကလည်း သဘောပေါက်သည်။

“က မင်းတို့အားလုံး မတ်တတ်ရပ်ပြီး တန်းစီလိုက်”

သူတို့အားလုံးက ချက်ချင်းပဲ မတ်တတ်ရပ်ပြီး အလူအယက် တန်းစီလိုက်ကြသည်။ အဘိုးထွန်းတင်က အိုးကြီးထဲမှာရှိသည့် မူန့်ဆန်းများကို သူလက်တစ်ဖက်ဖြင့်နှိုက်ကာ ရှေ့ဆုံးမှုကလေး၏

လက်ဖဝါးနှစ်ဖက်ထဲသို့ထိုးထည့်ပြီး နောက်လက်တစ်ဖက်ဖြင့် ထိုကလေး၏ကျောပြင်ကို အသာအယာတွန်းလိုက်တော့ နောက်ကလေးတစ်ယောက် သူရွှေ့ရောက်လာသည်။ ဤနည်းဖြင့် အထဲမှ ကလေးများကို မူန့်ဆန်းပေါ်ပြီးနောက် အပြင်မှာတန်းစီ နေသော ကလေးတစ်သို့ကို ဆက်ပြီး ဝေပြန်သည်။

မူန့်ဆန်းရပြီးသွားသော တင်ထွန်းတို့ကလည်း သူတို့ ရသောမူန့်ဆန်းကို ပလုတ်ပလောင်းစားနေရင်း အပြင်မှာ တန်းစီ နေသော ကလေးတွေကြားထဲတို့ဝင်ကာ နောက်တစ်ခါ ထပ်တောင်းပြန်သည်။ ထပ်ရလာသည့် မူန့်ဆန်းကို လက်တစ်ဖက်ဖြင့်ကိုင်ပြီး ကျွန်းသောလက်တစ်ဖက်ဖြင့် ထပ်တောင်းပြန်သည်။ မူန့်ဆန်းဝေသော အဘိုးထွန်းတင်မှာလည်း မျက်နှာမမြင်ရဘဲ လက်တွေ ချည်းသာမြင်နေရသည့်အတွက် ပြီးတဲ့လူလား၊ မရသေးတဲ့လူလား မခွဲခြားတတ်ဘဲ ဝေပေးနေရာ အိုးထဲမှ မူန့်ဆန်းတွေကူနှုန်းမှာ ရပ်ရလေသည်။ ထိုအခါမှ ကလေးအားလုံးလည်း ရဲသွားကြလေသည်။ ရောင်ပိုင်းရှင်ကြီး ပူဇော်ပသပဲလည်း ပြီးဆုံးခြင်းသို့ ရောက်လေပြီး

× × × × ×

“တင်ထွန်းရော့ . . ငါတို့သွားနှင့် မယ်ပော့၊ သော့ယူပြီး မင်းလိုက်ခဲ့နော့”

တင်ထွန်းက “ဟုတ်ကဲ့”ဟုပြောပြီး အဘိုးသန်းရင်တို့ အိမ်ထဲ ဝင်လာခဲ့သည်။ အိမ်ထဲမှာ အဘိုးသန်းရင်က ကူလားထိုင်မှာ စာထိုင်ဖတ်နေသည်။ သူကိုတွေ့တော့

“မင်းတို့တွေ မိုးမချုပ်ခင် လာကြတာမဟုတ်ဘား”

ဆိုပြီး သော့တွဲကိုလှမ်းပေးသည်။ သူပြန်ဆင်းအလာမှာ
“တင်ထွန်းရော.. ယူတာတွေ စာအုပ်ထဲ သေချာမှတ်ကွာ၊
ပြီးရင်လည်း သော့ကိုသေချာပြန်ပိတ် ဟုတ်လား”
“ဟုတ်ကဲ အဘ”
တင်ထွန်းက အဘအိမ်မှဆင်းလာပြီး လမ်းမတော်အတိုင်း
ခပ်သွက်သွက်လျောက်လာပြီး ဘုရားဝအရောက်တွင် စီးလာသော
ဖိန်ပိအစုံကိုကောက်ကိုင်လိုက်ပြီး ဘုရားထဲကို လှမ်းဝင်လိုက်သည်။
ထိုစဉ်
“ကလေး.. မင်း ဘုရားထဲကိုသွားမှာ မဟုတ်လား”
နောက်ဘက်က မေးသံနဲ့အတူ အရပ်ပုံပူလူကြီးတစ်ယောက်
ကို ချိုင့်တစ်လုံးကိုင်လျက်တွေ့ရသည်။
“ဟုတ်တယ် ဦးလေး ဘာဖြစ်လို့လဲ”
“ဒီချိုင့်လေး ညောင့်ဦးလေးကြီးကို ပေးပေးပါလား၊ ဥက္ကဋ္ဌက
ပေးလိုက်တာလို့ လက်ဖက်ရည်ပေးခိုင်းလိုက်တာကဲ့”
ဥက္ကဋ္ဌကပေးလိုက်တာဆိုသောစကားကြောင့် တင်ထွန်းက
ထိုလူကြီးကို သေချာစိုက်ကြည့်ပြီး
“ကျွန်ုတ်လည်း အော် ဥက္ကဋ္ဌအိမ်ကလာတာ”
တင်ထွန်းစကားကြောင့် ချိုင့်ကိုင်ထားသောလူကြီး
ရှုတ်တရာက်ကြောင်သွားသည်။ ချက်ချင်းဆိုသလိုပဲ
“မြတ် ဟုတ်တယ် ဟုတ်တယ်၊ မမှုသွားလို့ ဦးလေးကို
ကမန်းကတန်းလိုက်ပို့ခိုင်းလိုက်တာ”
တင်ထွန်းလည်း ထပ်မပြောတော့ဘဲ လက်ဖက်ရည်ချိုင့်ကို
ဆွဲကာ ဘုရားထဲကိုဝင်လာခဲ့သည်။ အဘဦးသန်းရင်တို့အိမ်က
စားစရာ သောက်စရာရှိရင် ဒီလိုပဲ ပို့ပို့ပေးနေကျဆိုတာ သူတို့
တွေ့နေမြင်နေကျပင်။

အဘ ဦးမောင်လှုဆီ လက်ဖက်ရည်ချိုင်းအရင်သွားပို့လိုက်ပြီးမှ
စတိုခန်းဘက်ကိုထွက်လာသည်။ ရှေ့က သွားနှင့်သော သူတို့
ကမ်းနားပိုင်းမှလူတွေ စတိုခန်းရှေ့မှာထိုင်စောင့်နေကြသည်။
တင်ထွန်းက သော့ကိုဖွေ့နှံကာ အထဲသို့ဝင်လိုက်ပြီး မီးခလုတ်ကို
မှုံးဝင်ထဲမှာ လက်နှင့်စမ်း၍ဖွေ့နှံလိုက်သည်။ သည်တော့မှ မှုန်ဝါးဝါး
အလင်းရောင်လေးရလာသည်။

စတိုခန်းထဲတွင် တဗြားပစ္စည်းမားနှင့် အတူ ချက်သည်
ပြုတ်သည့် ဒန်အိုး ဒန်ခွက်တွေ ကျွေးမွှေးမော်စံသည့် ပန်းကန်
ခွံက်ယောက်တွေကိုလည်း သိမ်းဆည်းထားသည်။ ရပ်ကွက်ထဲက
သာရေးနာရေးတွေဆိုရင် ဘုရားထဲမှပစ္စည်းတွေကို ငှားသုံးလေ့
ရှိကြသည်။ အခုလည်း သူတို့ကမ်းနားပိုင်းမှာ ရက်လည်ဆွမ်းကျွေး
တစ်ခုရှုတာမို့ လိုသည့်ပစ္စည်းတွေ လာဗျားကြောင်းဖြစ်သည်။

တင်ထွန်းက အဘဦးသန်းရင်မှာသည့်အတိုင်း ငှားသည့်
ပစ္စည်းတွေကို အသင့်ရှိသည့် စာရင်းစာအုပ်ထဲမှာမှုံးဝါး
ပြီးတော့မှ တံခါးကို အသေချာပြန်ပိတ်ပြီး သော့ခတ်သည်။
ညောင့် အဘဦးမောင်လှုကို “သွားပြီဗျို့”ဟု လှမ်းအော်နှင်းဆက်
ခဲ့သည်။

သော့သွားပြန်ပေးတော့ အဘဦးသန်းရင်ကို ကုလားထိုင်မှာ
မတွေ့ရဘဲ ဘုရားခန်းထဲ ဘုရားရှိုးနေသံကိုသာကြားရတာမို့
တင်ထွန်းက သော့ကို နေရာတကျပြန်ထားပြီး အိမ်ပေါ်ကဆင်းလာ
လိုက်သည်။ သူရှေ့မှ ဘုရားဝင်းကြီးက အမှုံးဝင်ထဲမှာ တိတ်ဆိတ်
ပြို့သက်နေပြီး ဘုရားတန်းဆောင်းထဲမှာတော့ အလင်းရောင်
မှုန်ဝါးဝါးကိုတွေ့မြင်ရလေသည်။

x x x x x

ဘုရားဝင်းကြီးတစ်ခုလုံး တိတ်ဆိတ်ပြိုမ်းသက်နေသည်။ လမ်းလျှောက်စလွှေကဲသော အဘေးသန်းရင်က ထိုးစံအတိုင်း ဘုရားထဲကို သူအိမ်ရွှေ့ဘက်ကနေဝင်လာခဲ့သည်။ အရင်ဆုံး နောင်တော်ကြီးဘုရားဘက် အဲဒီဘက်ကနေပြန်လှည့်အထွက် အနောက်ဘက်တံ့ခါးဆီကို ဓာတ်မီးနဲ့လှမ်းထိုးအကြည့် လျောကား ထစ်တွေရဲ့ရွှေနားမှာ ပြန့်ကျေနေတဲ့ အပျက်အစီးအပိုင်းအစတွေကို တွေ့လိုက်ရသည်။ ဘာတွေလဲဆိုတာ သေချာအောင် အနားကို သွားပြီး ဓာတ်မီးနဲ့ထိုးကြည့်သည်။ ကျိုးပဲ့နေသာ အဂ်တေရှုပ်တဲ့ တစ်ခုနှင့် အပျက်အစီးအပိုင်းအစများက ပြန့်ကျေလျက်။ သေသေ ချာချာကြည့်လိုက်တော့ ဗုဒ္ဓဝင်ပြကွက်တွေထဲက ရုပ်တုဖြစ်နေတာကို တွေ့လိုက်ရသည်။

အဘေးသန်းရင်က လျောကားထစ်တွေပေါ် ဝရှုတစိုက် တက်ပြီး ဘုရားရင်ပြင်တော်ပေါ်ကိုတက်သည်။ ဘိလပ်တံ့ခါးကြီးက စွဲရုံသောစွဲထိုးပြီး သော့ခတ်ထားပြင်းမရှိ။ တံ့ခါးကို အသာတွေန်းပြီး ဝင်လိုက်သည်။ ဉာဏ်တွေကိုမောင်လှက အိပ်ရာက နှီးသေးပုံမရ။

“ကိုမောင်လှ . . . ကိုမောင်လှ”

အဘေးသန်းရင်၏ခေါ်သံကြောင့် အိပ်ပျော်နေသည့် ဉာဏ်တွေ ဦးမောင်လှဆီမှ “ဟင်”ဆိုသောအသံနှင့် အတူ အိပ်နေရာမှ လူးလဲထသည်။

“ဘာလိုလဲ ဥက္ကဋ္ဌ ဘာဖြစ်လိုလဲ”

“ပြဿနာတော့ဖြစ်ပြီတယ် ကိုမောင်လှရော ဟိုအပြင် ဘက်မှာလည်း အပျက်အစီးတွေနဲ့ တံ့ခါးကလည်း သော့ပွဲ့ နေတယ်၊ ခင်ဗျားကလည်း အိပ်ပျော်နေတယ်ဆိုတော့ အင်း”

အဘေးသန်းရင်၏စကားကြောင့် ဉာဏ်တွေကိုမောင်လှက တံ့ခါးအပြင်ဘက်ကို အပြေးကလေးထွက်ကြည့်သည်။ မနက်

စော်စော် အလင်းရောင်မှုန်ဝါးဝါးအောက်မှာ ကျိုးပဲ့ပျက်စီးနေသော ပစ္စည်းများကို ပြင်လိုက်ရသည်။ ဒါတွေက ဘုရားတန်းဆောင်းထဲက ပစ္စည်းတွေ။ ဒီနေရာမှာ ဒီအချိန် ဒီလိုဖြစ်ပျက်နေတာတွေရဲ့ အကြောင်းရင်းက တစ်ခုတည်းပဲရှိသည်။ သူခိုးဝင်ခြင်း။ နောက်ထပ်တစ်ကြိမ် သူခိုးထပ်ဝင်ခြင်းပင်။

အဘေးသန်းရင်က မှုန်ဝါးဝါးအလင်းရောင်ထဲမှာ ဓာတ်မီး တစ်းဝင်းနှင့် ဘုရားရင်ပြင်တော်တစ်ခုလုံးကို လိုက်လံစစ်ဆေး ကြည့်သည်။ သူနောက်မှာ အဘေးမောင်လှူ။ ဒုတိယရင်ပြင် ပတ်ပတ်လည်တိုင်လုံးတွေရဲ့ မုက်နာစာမှာ ချိတ်ဆွဲထားသော ဗုဒ္ဓဝင်ပြကွင်းပြကွက်များမှ ရုပ်လုံးရုပ်ကြွတွေက သူခိုးများ၏ ပစ်မှတ်များဖြစ်ခဲ့ရသည်။ ကျမ်းထိုးမောက်ခုံဖြစ်တဲ့ဟာကဖြစ်၊ ပြုတ်ကျေပျက်စီးတဲ့ဟာက ပျက်စီး၊ ပြကွင်းပြကွက်ကိုဖော်ပြသော စာတန်းကလွှဲပြီး ဟာလာဟင်းလင်းဖြစ်တဲ့ဟာက ဖြစ်နှင့် မြင်၍ပင် မကောင်းတော့။ ဒီမြင်ကွင်းတွေကြောင့် အဘိုးကြီးနှစ်ယောက် ရင်ထဲဆိုနှင့်သွားကြသည်။

ပျက်စီးနေသော ပစ္စည်းတွေလိုက်လံသိမ်းဆည်းရင်း အဘေးသန်းရင်၏မျက်ဝန်းအိမ်မှာ မျက်ရည်များပင်လည်းလာသည်။ ဒီရုပ်တဲ့တွေက သူငယ်ငယ်ကလေးဘဝ ဒီဘုရားထဲပြေးလွှား ဆောကစားရင်း အကြိမ်ကြိမ်မေ့ကြည့်ခဲ့ နှစ်ခြိုက်သောာကျခဲ့သည့် မြန်မာ့အနုပညာလက်ရာစစ်စစ်တွေ။ အခုတော့ သူ့လက်ထက်မှာပင် ပျက်စီးဆုံးရှုံးမှုတွေ ကြံတွေ့ရလေပြီ။

အပျက်အစီးတွေရှုံးလင်းနေသော ဉာဏ်တွေ အဘေးမောင်လှူမှာလည်း ဒီလောက်ဖြစ်ပျက်နေတာတော် နည်းနည်းလေးမှ မသိခဲ့သောသူအဖြစ်ကို အံ့ဩတကြီးဖြစ်ရသည်။ အရင်ဆုံးလင်းနှုံးတွေလန်းပုံတာတော် နှီးလာတတ်တာကို။ ဉာဏ်ဆုံး

ပို့ပြီးတော့တောင် နှီးနှီးကြားရှိရမှာ။ ဥက္ကဋ္ဌအိမ်ကပေးလိုက်တဲ့ လက်ဖက်ရည်တွေသောက်ထားခဲ့တာပဲ။ အဘားမောင်လှက လုပ်စရာရှိတာတွေကိုပဲ တစ်ခုပြီးတစ်ခုဆက်တိုက်လုပ်နေ လိုက်သည်။ အဘားသန်းရင်ကိုလည်း မျက်နှာချင်းမဆိုင်မိအောင် နေသည်။ သူ့ဥက္ကဋ္ဌမျက်နှာကို ဘယ်လိုကြည့်ရမှန်းတောင် မသိနိုင်တော့။

× × × ×

တင်ထွန်းက အဘားသန်းရင်ညွန့်ပြသောနေရာမှာ ဝင်ထိုင် လိုက်ပြီး သူနဲ့ဘေးမှာရှိနေသော အဘားမောင်လှကို တစ်ချက် လျမ်းကြည့်သည်။ ညက လက်ဖက်ရည်ချိုင့်ပို့ပေးသောကိစ္စကို ချိုင့်ပြန်ပေးတော့မှ အဘားသန်းရင်တို့သိရသည်။ အကြောင်း ကြောင်းတွေကို သေချာစွဲကြည့်တော့ ဒီလက်ဖက်ရည်က သူ့ခုံးက သူလွှာယ်လွှာယ်ခုံးလို့ရအောင် အိပ်ဆေးခတ်ပြီးမှ ဥက္ကဋ္ဌအိမ်မှ ပို့ပေးလိုက်ဟန်ဖန်တီးလိုက်သော လုပ်ရပ်ဆိုတာကို ရိပ်စားမိလိုက် သည်။

“ကဲ့့့ အဘမေးတာကို မင်းသိတဲ့၊ မြင်တဲ့အတိုင်းပဲဖြေ ဒီလိုခေါ်ပြီး မေးရတာကလည်း အဘစိတ်ထဲ ရှင်းရှင်းလင်းလင်း ဖြစ်ချင်လို့မေးတာ၊ တြဲ့သာအကြောင်းမှုမရှိဘူး ဟုတ်ပြီးလား”

တင်ထွန်းက

“ဟုတ်ကဲ့အဘ”

ဟုပြောတော့ အဘားသန်းရင်က

“မနေ့က လက်ဖက်ရည်ချိုင့်ကို မင်းယူလာပေးတာ ဟုတ်တယ်နော်”

“ဟုတ်တယ် အဘ၊ ဉာဏ်စွဲ့ဗို့လေးကြီးကိုပေးပါဆိုလို ကျွန်းတော်ယူသွားပေးလိုက်တာ”

“မင်း အဲဒီလူကို မှတ်မိလား”

“သေသေချာချာတော့ မှတ်မိဘူး၊ အဲဒီလူကို မမြင်ဖူးဘူး”

“အဲဒီလူရဲ့ပုံပန်းသဏ္ဌာန်ကိုရော ထူးထူးခြားခြား သတိထားမိတာရှိလား”

တင်ထွန်းက သေသေချာချာစဉ်းစားရင်း

“ကျွန်းတော်မှတ်မိတာတော့ အဲဒီလူကြီးက အရပ်ပုံပါပဲ”

သူတို့နှစ်ယောက်ပြောနေကြတာကို ဘေးမှုထိုင်နားထောင် နေသော အဘားမောင်လှက တင်ထွန်း၏ “အဲဒီလူကြီးက အရပ်ပုံပါပဲ”ဆိုသောအသံကိုကြားလိုက်ရတော့ အိုးဆုံးအိုးခံရသော ညက သူဆီမှာ ဉာဏ်းမြှုပ်ရေနေးကြမ်းလာတောင်းသောက်သူကို သတိရလိုက်မိသည်။ အဲဒီတုန်းက ရေနေးကြမ်းလာတောင်းသောက်သူက ထူးထူးခြားခြားအရပ်ပုံပဲတဲ့လူတစ်ယောက်။

“ဟာ.. ဟုတ်ပြီ ဥက္ကဋ္ဌရော ကျွန်းတော်မှတ်မိပြီ၊ ပထမ တစ်ခါလာခိုးတုန်းကလည်း အဲဒီလူပဲ”

အဘားမောင်လှ၏စကားကြောင့် အဘားသန်းရင်သာမက တင်ထွန်းပါ စိတ်ဝင်စားသွား၏။ ချက်ချင်းဆိုသလိုပဲ အဘားမောင်ရင်က

“အဲဒီညက တံခါးပိတ်ခါနီးနေပြီ၊ အဲဒီအရပ်ပုံပဲနဲ့လူရောက်လာပြီး ရေနေးကြမ်းလာတောင်းပြီးသောက်တယ်၊ အဲဒီလူကျွန်းတော်ခာတ်ဘူးအဖုံးကိုဖွင့်တာလည်းတွေ့လိုက်မိတယ်၊ အဲဒီတုန်းကလည်း ဒီလိုမျိုးပဲ အိပ်ဆေးခတ်သွားတာပဲဖြစ်မယ်”

တင်ထွန်းလည်း အဘားမောင်လှ၏စကားကြောင့် ဟိုတစ်ခါ လိပ်ကန်ဘက်ကိုထွက်တဲ့လောက်းဘေးမှာ အိပ်ပျော်သွားခဲ့တုန်းက မြင်ခဲ့ရတာကို သတိရလိုက်မိသည်။ အဲဒီတုန်းက လောက်းပေါ်ကနေ ဉာဏ်းမြှုပ်တက်သွားခဲ့တဲ့ လူနှစ်ယောက်မှာ တစ်ယောက်က

အရပ်ခံပုံပုံ၊ နောက်တစ်ယောက်က အရပ်ခံရှည်ရှည်။ အရပ် ခံပုံပုံလူရဲ့ပုံစံက သူကိုလက်ဖက်ရည်လာပေးတဲ့ သူရဲ့ပုံစံနဲ့ တစ်ထောက်တည်း။

“အဘရေ အဲဒါဆိုရင်တော့ သူဦးက တစ်ယောက်တည်း မဟုတ်ဘူးပျါး၊ နှစ်ယောက် တစ်ယောက်က အရပ်ခံပုံပုံ နောက်တစ်ယောက်က အရပ်ခံရှည်ရှည်”

တင်ထွန်းရဲစကားကိုကြားတော့ အဘဦးသန်းရင်က

“မင်းဘယ်လိုသိသလဲကွာ”

တင်ထွန်းက အဲဒီလာက သူမြင်ခဲ့ရသမျှကို ပြန်ပြောပြသည်။ တင်ထွန်းပြောပြသမျှနှင့် ညောင့်ပြောပြသမျှကို ဆက်စပ်တွေးကြည် တော့ ပထမတစ်ခါဦးသောသူနှင့် ခုံတိယတစ်ခါဦးသည့်သူက အတူတူပဲ ဆိုသည့်အချက်ရှင့် ဤသို့ခိုးရန် သေသေချာချာ ပြင်ဆင် ခဲ့ကြောင်းကို အဘဦးသန်းရင် တွေးမိလိုက်သည်။

ညောင့် ဦးမောင်လှနှင့် တင်ထွန်းတိုကို ပြန်ခိုင်းလိုက်ပြီး အဘဦးသန်းရင်က ဂါပါကရုံးခန်းထဲမှာပဲထိုင်ကာ ဘာတွေ ဆက်လုပ်ရမလဲဆိုတာကို တွေးနေသည်။ ဘုရားတန်ဆောင်းထဲမှာတော့ တိတ်ဆိုတိဖြစ်သက်နေလျက်ပင်။

× × × ×

“က အဘိုးကြီးရော့။ ဘုရားထဲက အကြောင်းတွေကတော့ သျေးထဲမှာ ပြောစရာဖြစ်နေပြီတော်”

အဘွား ဒေါ်မြေမော သျေးမှပြန်ရောက်ရောက်ချင်း အဘဦးသန်းရင်ကိုလှမ်းပြော၏။ အဘဦးသန်းရင်က

“ဘာတွေများပြောစရာဖြစ်နေတာတွေး လုပ်ပါဘီး”

“ဘုရားထဲက ပစ္စည်းတွေခိုးတာ အတွင်းလူတွေပါတယ်ပေါ့၊ အတွင်းလူတွေပါလို့သာ ဒီလောက် အခိုင်အခုံဆောက်ထားတဲ့ ဘုရားတန်ဆောင်းထဲကို ဝင်လို့ရတာပေါ့ဆိုတာက တစ်မျိုး၊ တချို့ကတော့ ရှင်ခေါ်ပြီးခိုးနေတဲ့ ကလေးတွေကပဲခိုးသလိုလို တချို့ကတော့လည်း ဘုရားပစ္စည်းကို ဒီလို့မျိုး လွယ်လွယ်ခိုးလို့ ရတာ၊ အောက်လမ်းပညာတွေတတ်လို့ပေါ့ဆိုတာနဲ့ စုံနေတာပါပဲ”

“အင်း သျေးထဲအရပ်ထဲကတော့ ဒီလို့ပါပဲကွာ၊ တစ်စီတ်ကို တစ်စီတ်လုပ်တာတွေ စိတ်ထင်ရာလျောက်ပြောတာတွေပဲ ဖြစ်မှာ ပေါ့၊ ဒါတွေ စိတ်ထဲထားမနေပါနဲ့ကွာ”

“ကျွန်မကတော့ စိတ်ထဲမထားချင်ပါဘူး၊ ဒါပေမဲ့ ဟိုဆိုင်ဝင် လည်း ဒီအကြောင်း၊ ဒီဆိုင်ဝင်လည်း ဒီအကြောင်းချည်းပဆိုတော့ တော်တော်စိတ်ရှုပ်ရတယ်”

“ပြောပါစေကွာ၊ သူတို့ ဘယ်နှုရက်ပြောနိုင်မှာလဲ၊ အဓိကက ကိုယ့်အလုပ်ကိုယ်လုပ်ဖိုပါပဲ၊ မင်းထက်ငါက ပိုစိတ်ညစ်တာပေါ့၊ ဒါပေမဲ့ ဘာတတ်နိုင်မလဲ၊ ကိုယ်တတ်နိုင်သမျှ အကောင်းဆုံး လုပ်မယ်၊ အဆိုးဆုံးဆိုတာကိုလည်း ရင်ဆိုင်ဖို့ပြင်ဆင်ထားရမှာပဲ၊ ဒီလို့ပဲတွေးထားလိုက်တော့ စိတ်သက်သာရတာပေါ့၊ မင်းလည်း အဲသလိုပဲတွေးထားလိုက်”

× × × ×

“ထမင်းစားမကောင်းဘူးလား”

သူဇားဒေါ်မြေမော၏အမေးကို အဘဦးသန်းရင်က

“အင်း။။။ ကောင်းပါတယ်ကွာ၊ အဆာလွန်သွားလို့ဖြစ်မယ် ထင်တယ်”

အဘိုးသန်းရင်က ရေနေးကြမ်းနဲ့ ပလုတ်ကျင်းရင်း ထမင်းစားပွဲမှုထကာ ကုလားထိုင်ဆီကိုသွားသည်။ ကုလားထိုင်ပေါ်ရောက်သည့်အခါ ထမင်းစားပွဲမှုပြောခဲ့တာများကို ပြန်တွေးကြည့်သည်။

ဘုရားထဲမှာဖြစ်ပျက် ခဲ့သမျှအကြောင်းစုံကို အဘိုးသန်းရင်က ထမင်းပိုင်းမှာ သူအနီး ဒေါ်မြေမေကို ပြန်ပြောပြုသည်။ အဲသလိုပြောပြလိုပြီးတော့ နောက်ဆိုရင် ညောင်းကိုမောင်လှကို စားစရာသောက်စရာတွေပေးမယ်ဆိုရင် ကြားလူနဲ့မပေးဘဲ ကိုယ်တိုင်ကိုယ်ကျသွားပေးဖို့ ကိုယ်တိုင်မပေးနိုင်ခဲ့ရင် ကိုမောင်လှကို အိမ်လာယူခိုင်းဖို့မှာရသည်။ ကိုမောင်လှကိုလည်း ဒီအတိုင်းပြောပြထားပြီးကြောင်းပြောသည်။ အဘိုးသန်းရင်ပြောသမျှတို့ တစ်ချိန်လုံးနားထောင်နေသော ဒေါ်မြေမေက ထမင်းပိုင်းမသိမ်းခင်မှာ စကားတစ်ခွဲန်းပြောသည်။

“ဒီဘုရားကြီးအတွက် ကိုယ့်ထက်ပို့ပြီးကောင်းအောင်လုပ်နိုင်မယ့်သူကိုရှာပြီး လွှဲပေးလိုက်ဖို့အချိန်ရောက်ပြီတင်တယ် အဖော်ပြီးရေ” တဲ့။

ဒီဘုရားမှာ ဝေယျာဝစ္စအလုပ်တွေ စပြီးလုပ်ကိုင်လာစဉ်ကတည်းက သူကိုဘာတစ်ခွဲန်းမှ ပြောစကားမဆိုဖူးတာမို့ အဘိုးသန်းရင်က သူအနီးသည်၏စကားကို သေချာစဉ်းစားနေသည်။ သူလိုအသက်အချွေထုတွေမျိုးနဲ့ တွေ့မြေားသူတွေဆို ဒီလိုစိတ်ရှုပ်ရတဲ့ အလုပ်တွေလုပ်ကြတော့မယ်မထင်။ သူအသက် ငါးဆယ်ကျော်ခြောက်ဆယ်လောက်ကတည်းက အခုံအသက် ရှစ်ဆယ်နားနီးသည် အထိ ဘုရားဝေယျာဝစ္စအလုပ်တွေကို နေ့နေ့ညည် စိတ်နှစ်ပြီးလုပ်ခဲ့သည်။ အဲသလိုမျိုး စိတ်နှစ်ပြီးလုပ်နိုင်အောင်လည်း အခြားနောက်ပေးခဲ့သည်။

သူမိသားစုံမှာ တစ်ချိန်က ကြွယ်ပိုးကြွယ်ဝရှိခဲ့ဖူးသည်လို့ပဲဆိုရမည်။ သူအဖောက ဒီမြို့ကလေးရဲ့ ထင်ရှားတဲ့ကုန်သည်ပွဲစား တစ်ယောက်။ သူက သူအဖော့နဲ့ သူအမတို့ရဲ့ တစ်ချိုးတည်းသောသား။ အဖော့အမေက ပညာရေးကိုအားပေးပြီး သူကလည်းကြီးစားခဲ့ပေမယ့် ဘွဲ့ရသည်အထိတော့ မထွန်းပေါက်။ သူတို့ခေတ်ကအထက်တန်းရွှေ့နေစာမေးပွဲအောင်ပြီး ကိုယ့်မြို့ကလေးမှာပဲရွှေ့နေလုပ်ကာ အသက်မေးရင်း တစ်မြို့တည်းသူ မမြေမနှင့် အိမ်ထောင်ကျသည်။

မမြေမေက ဈေးထဲမှာ အထည်ဆိုင်ဖွံ့ဖြိုး သူက ရွှေ့နေအလုပ်ကလေးလုပ်ရင်း အားသည်အခါ အနီးနှင့်အတူ အထည်ဆိုင်ထိုင်ကာ နေလာခဲ့ကြရင်း သားကလေးတစ်ယောက် စစ်စစ်ပေါက်ပေါက် ထွန်းကားသည်။ သူသားကိုလည်း သူမိဘတွဲလိုပ်ပညာရေးကို အားပေး၊ သားလေးကလည်းကြီးစားအားထူတ်တော့ တက္ကသိုလ်ဝင်တန်းကို ဂုဏ်ထူးတွေ့နှင့် အောင်မြင်သည်။

မိဘနှစ်ဦးစလုံးက ဆရာဝန်လို့ အင်ဂျင်နီယာလို့ ပညာရပ်တွေကို လိုက်စားစေချင်ပြား သားက သူဝါသနာပါရာပိုလ်သင်တန်းကိုဘာရေးချယ်ခဲ့ပြီး စစ်ဗိုလ်ဖြစ်သွားခဲ့သည်။ စစ်ဗိုလ်ဖြစ်ပြီး အိမ်ထောင်ပြေတော့မည့်ဆဲမှာပဲ နယ်စပ်တစ်နေရာတွင် တိုက်ပွဲဝင်ရင်း တိုင်းပြည်အတွက် အသက်ပေးသွားခဲ့ရတော့ မိဘတွေမှာ ဖြေစရာမရှိဖြစ်ခဲ့ရလေသည်။

ဒီလိုနဲ့ပဲ သူတို့လင်မယားနှစ်ယောက်မှာ အပူတွေထပ်မရှာခဲ့ကြဘဲ ဘဝတစ်ခုကို နှစ်ဦးတည်းဖြတ်သန်းလာခဲ့ကြပြီး သူအသက်ခြောက်ဆယ်လောက်မှာ ရွှေ့နေအလုပ်ကိုစွန်းလွှာတဲ့။ သူအနီးသည်ကတော့ ခုနစ်ဆယ်နားနီးတော့မှ ဈေးသည်ဘဝမှာအနားယူကာတစ်ယောက်အပေါ် တစ်ယောက် အပြန်အလှန်မြှို့ခို့ရင်း ဘဝနေဝင်ချိန်တွေကို ဖြတ်သန်းနေကြလေသည်။

အဘိုးသန်းရင်က အတွေးတွေကိုဖြတ်လိုက်ပြီး စာရေးစားပဲဆိုကိုသွားသည်။ အသင့်ရှိနေသည့် စာကြည့်မျက်မှန်ကို ပြောင်းတပ်ရင်း စာအုပ်ကိုလှန်လိုက်သည်။ သူ တစ်နောက်တွေခဲ့ကြံခဲ့ရသည်များကို မှတ်စုစာမျက်နှာတွေမှာ စီကာစဉ်ကာရေးလိုက်သည်။

ပြတင်းတံခါးကနေလှမ်းမြင်နေရသော မိုးကောင်းကင်ကြီးမှာတော့ ကြယ်ကလေးတွေက စုံစုံလိုပါ။ မိုးလေကင်းစင်သည့်အခါသမယမို့ ညွှန်ပြီးယံက သာသာယာယာ။

× × × × ×

“ကဲ။ အဘရေး။ ဒီအတိုင်းဆိုရင်တော့ ဒီဘူရားထဲက အဖိုးတန်ပစ္စည်းတွေ တဖြည်းဖြည်းနဲ့ကုန်တော့မှာပဲ ကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲ”

အစည်းအဝေး စစချင်းမှာပင် အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူကပြောသည်။ သူကဆက်၍

“ပထမတစ်ခါ အခိုးခံရတူန်းက နောက်ထပ်အခိုးမခံရအောင် အစီအမံတွေလုပ်မယ်ဆိုပြီး အခုံတစ်ခါထပ်ပြီး အခိုးခံရပြန်ပြီ ဆိုတော့ မဟုတ်သေးဘူးနဲ့တူတယ် အဘရေး”

အစည်းအဝေးတက်လာသူ လုအပေါင်းက ဘူရားဂေါပက အဖွဲ့ညွှန် အဘိုးသန်းရင်ကို လှမ်းကြည့်ကြသည်။

“ဒါကတော့ ဒီလိုရှိပါတယ်၊ သူခိုးဆိုတာက ခိုးမှုမကျိုးလွန်သေးဘူးဆိုရင် သူစိတ်ထဲက ခိုးဖို့ကြံစည်နေပေမယ့် ကျွန်တော်တို့သူကိုသူခိုးလိုကြိုပြီး မသိနိုင်ပါဘူး၊ ပြောရရင် သူခိုးဆိုတာအမှာ့င်ထဲကလူပါ၊ အမှာ့င်ထဲကလူ ဘာတွေလုပ်နေတယ်၊ ဘာတွေကြံစည်နေတယ်ဆိုတာ အလင်းက လူတွေကြိုသိဖို့

ခက်ပါတယ်၊ ဒီအစည်းအဝေးမှာရှိနေကြတဲ့သူတွေ အားလုံးလည်း သိပြီးလောက်ပြီထင်ပါတယ်၊ သူခိုးက အချိန်ယူ ပြင်ဆင်ပြီးတော့မှ အေးအေးဆေးဆေးဝင်ခိုးသွားတဲ့ပုံးပါ”

တာဝန်ရှိသူတစ်ဦးက ကြားဖြတ်ပြီးဝင်ပြောသည်။

“အဲဒါကို ဘယ်သူမှုကြိုတင်ပြီး သတိမထားမိခဲ့ဘူးပေါ့”

“ခုန်က ကျွန်တော်ပြောခဲ့သလိုမျိုးပါပဲ၊ သူခိုးဆိုတာက ချိုပါတာမျိုးမဟုတ်တော့ ကျွန်တော်တို့ကြိုမသိခဲ့ပါဘူး၊ အခုံကျွန်တော်ပြောပြနေတာတွေက နောက်တော့မှ ပြန်ပြီးဆက်စပ်တွေးယူလိုရဲ့တာတွေပါ၊ ကျွန်တော်ဥက္ကားများကြည့်လို ရတာက သူခိုးက တစ်ယောက်တည်းမဟုတ်ဘူး၊ နှစ်ယောက်ဒါမှုမဟုတ် နှစ်ယောက်ထက်ပို့နိုင်တယ်ဆိုတာရယ်၊ အဲဒါသူခိုးတွေက ဒီအရပ်၊ ဒီဒေသကမဖြစ်နိုင်ဘဲ အခြားတစ်ပါးကဖြစ်ဖို့များတယ် ဆိုတာရယ်ပါပဲ”

အဘိုးသန်းရင်၏စကားကို ယူနိုးဖောင်းဝတ် တာဝန်ရှိသူတစ်ဦးက

“ဟုတ်ပါတယ်၊ ကျွန်တော်တို့စဉ်းစားလို့ရတာလည်း ဒီအတိုင်းပဲ အဘ၊ တခြားပစ္စည်းတွေထက် ဒီရေးဟောင်းပစ္စည်းတွေကိုမရေးပြီးခိုးတဲ့ဂိုဏ်းဆိုတာရှိတယ်၊ သူတို့တွေက ကျွန်တော်တို့နှင့်ငံ့ထဲက ဘူရားစေတိတွေ၊ ဘူးတော်ကြီးကျောင်းတွေက ရေးဟောင်းပစ္စည်းတွေကို ခိုးထဲတ်ပြီး တစ်ဖက်နှင့်ငံ့ကိုရောင်းစားနေတဲ့ သူတွေပါ၊ တစ်ခုတော့ရှိတာပေါ့လေ၊ ဒီနယ်ခံတွေထဲက အားပေးကူညီနေတဲ့သူတွေလည်း ရှိနေနိုင်တယ်ပေါ့”

“အဲဒါဆိုရင် အဘခဲ့အနီးနားပတ်ဝန်းကျင်မှာရှိနေတာရော မဖြစ်နိုင်ဘူးလား”

သူတို့ဘာကိုပြောချင်မှန်း အဘိုးသန်းရင် မမှန်းဆတတ်။ ဒါကြောင့်

“ဘာကိုရည်ရွယ်ပြီးပြောတာလဲဆိုတာ ကျွန်တော်နားမလည်ပါဘူး”

“ဒီလိုပါ အဘရဲ့၊ အဘရဲ့အနီးအနားကလူတွေဆိုတာက ဥပမာ ညစောင့်လို ဘုရားဝယ်ယူပြီးသူတွေကို ပြောတာ အဘရေး”

“ညစောင့်နဲ့ပတ်သက်လိုကတော့ သူရဲ့ကိုယ်ကျင့်တရားကို ကျွန်တော်စိတ်ချယ့်ကြည်ယားပြီးသားပါ ဒါကြောင့်လည်း ညစောင့်အပေါ်မှာတော့ သံသယမရှိစေချင်ပါဘူး”

အဘိုးသန်းရင်၏စကားကို အစဉ်းအဝေးတက်ရောက် နေသူ ဂေါပကအဖွဲ့ဝင်လည်းဖြစ်၊ အရန်မီးသတ်တပ်ဖွဲ့ ရပ်ကွက် ခေါင်းဆောင်လည်းဖြစ်သော ကိုတင်ဝင်းက

“ဒီနေရာမှာ ကျွန်တော်တစ်ခုပြောချင်ပါတယ်၊ ကျွန်တော်မြင်တော်လေးပေါ့”

“ပြောပါ။ .. ပြောပါ။ ပြောမှုလည်း သိရမှာပါ”

“အဘက ကလေးတွေကို အရေးပေးလွန်းတယ်လို့ ကျွန်တော် ထင်တယ်၊ ဘုရားထဲကိုကြည့်လိုက်ရင် နေရာတကာမှာ ကလေးတွေကို တွေ့တွေ့နေရတယ်၊ အခုဖြစ်သွားတဲ့ကိစ္စမှာလည်း အဲဒီကလေးတစ်ယောက်ပါဝင်ပတ်သက်နေတာ အဘလည်း အသိပဲ”

ကိုတင်ဝင်းစကားအဆုံးမှာ အဘိုးသန်းရင်က ရေတစ်ခွက် ကို သောက်လိုက်ပြီး

“အဲဒီကလေးတစ်ယောက် ပါဝင်ပတ်သက် နေတာ မဟုတ်ပါဘူး၊ အဲဒီကလေးကို မသမာတဲ့သူက မထင်မှတ်ဘဲ အသုံးချေားတာပါ၊ တကယ်တော့ အဲဒီကလေးက ဘာအပြစ်မှ မရှိပါဘူး၊ ဒီနေရာမှာ ကြံကြိုက်တုန်း ကျွန်တော်ပြောပြုချင်ပါတယ်”

ဒီဘုရားထဲက ဝယ်ယူဝစ္စတွေနဲ့ပတ်သက်ပြီး ကလေးတွေကို အရေးပေးတယ်ဆိုတာ အမှန်ပါပဲ၊ အဲဒီအတွက် ကျွန်တော်မှာ ရည်ရွယ်ချက်တွေရှိပါတယ်၊ ကျွန်တော်တို့ရဲ့ ဘိုးဘေးတွေက ဒီလိုသာသန်ကအဆောက်အဦးတွေကို သွေ့ပါတယ်၊ အဲဒီလိုက် ဆောက်လုပ်လျှော့ခါန်းပူဇော်သွားခဲ့ကြပါတယ်၊ အဲဒီကို ကျွန်တော်တို့ရဲ့ မိဘဘိုးဘွားတွေက ရေရှည်တည်တဲ့အောင် ထိန်းသိမ်းလာခဲ့ကြသလို ကျွန်တော်တို့လက်ထက်မှာလည်း ကိုယ်စွမ်း ညာ၍စွမ်းရှိသလောက်ထိန်းသိမ်းခဲ့ပါပြီ၊ ကျွန်တော်အသက် အခုရှုစ်ဆယ်နားနီးပါပြီ၊ နောက်ထပ်ဘယ်လောက် ကျွန်တော်ဆက်လုပ်နိုင်ညီမလဲ၊ ကျွန်တော်မပြောနိုင်ပါဘူး၊ သေချာတာကတော့ ဒီဘုရားကြီးအပေါ် စေတနာ အပြည့်ထားနိုင်တဲ့သူရှိမယ် ဆိုရင် ကျွန်တော်လွှဲပေးချင်ပါပြီ။ ဒီလိုမျိုး စိတ်ရောကိုယ်ပါနှင့်ပြီးလုပ်နိုင်ဖို့မလွယ်ဘူးဆိုတာ လုပ်ကြည့်မှုပဲသိနိုင်တာမျိုးပါ၊ အချိန်ပေးနိုင်ရုံး စေတနာပါရှုံး မလုပ်လောက်ပါဘူး၊ ဒီဘုရားကြီးကို ချုစ်ခင်မြတ်နီးတန်ဖိုးထားတတ်သူ ဖြစ်ရင် ဒီဘုရားကြီးအကြောင်းထဲထဲဝင်ဝင်သိရှိနားလည်တဲ့ သူမျိုးဖြစ်ရင် ပိုကောင်းမယ်လို့ ကျွန်တော်တွေ့မိတာနဲ့ ဒီကလေးတွေကို ကျွန်တော်စိတ်ကူးနဲ့ ကျွန်တော် ပုံဖော်နေတဲ့ သဘောပါ၊ ဒီမှာရှိနေကြတဲ့သူတွေအားလုံးတစ်ခုလောက် တွေးကြည့်စေချင်ပါတယ်၊ ဒီလိုအင်မတန်မှ ခမ်းနားထည်ပါလှတဲ့ ဘုရားတန်ဆောင်းမျိုး ဒီနေ့ဒီအချိန်မှာ တည်ဆောက်နိုင်ဖို့ဆိုတာ စဉ်းစားကြည့်ဖို့တောင်မလွယ်တဲ့အရာပါ၊ ကျွန်တော်တို့ လက်ထက်မှာ အသစ်မတည်ဆောက်နိုင်ဘူး၊ ဆိုရင်တောင် ရှိပြီးသား ဒီလိုအမွှေအနှစ်တွေကို ရေရှည်တည်တဲ့နိုင်ဖို့နဲ့ အဲသလို ရေရှည်တည်တဲ့နိုင်အောင် ထိန်းသိမ်းမယ့်သူတွေကို ပြုစုပျိုးထောင်ပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့”

ဒီကလေးတွေကို ကျွန်တော် တတ်သလောက် မှတ်သလောက် သွန်သင်ဆွန်ပြပေးနေတာပါ"

အဘိုးသန်းရင်က အခွင့်ကြံလာတဲ့အချိန်မှာ သူပြောချင်တဲ့ စကားတွေကို မရပ်မနားဘဲပြောလိုက်သည်။ ဒါတောင် သူပြောချင် သည့်စကားတွေ အများကြီးကျွန်နေသေးသည်။ ဒါပေမဲ့ ဒီလောက် ပြောခွင့်ရတာလည်း ကျေန်စရာဟု သဘောကျမိုးသည်။

နောက်ထပ်တော့ ဘုရားတန်ဆောင်းလုံခြုံရေးကို အလေး ထားပြီး ညီနှစ်းကြသည်။ ဘုရားရှေ့တံခါးမကြီးမှလွှဲ၍ ကျွန်သည် တံခါးပေါက်များကို ဉာဏ်မှုပ်ခေါ် အားပြီးပိတ်ရန်၊ ရှေ့မျက်နှာစာ တံခါးမကြီးကိုလည်း ဉာဏ်နာရီထက်နောက်မကျဘဲပိတ်ရန်၊ ဘုရား တန်ဆောင်းပတ်ပတ်လည် အကာအရများကို ပြန်လည်စစ်ဆေး၍ လိုအပ်ပါက ချက်ချင်းပြင်ဆင်ရန် စသည့်ဆုံးဖြတ်ချက်များချကာ အစည်းအဝေးပြီးဆုံးခဲ့လေသည်။

× × × × ×

"ဗျို့။ အဘ ဘယ်သွားမလိုတုန်း၊ ချော်လဲနေပါဘိုးမယ် ပျော်"

တာပေါ်ကနေ တစ်လျှမ်းချင်းဆင်းလာသော အဘ ဦးသန်းရင်ကို ကမ်းနားပိုင်းလူကြီး ကိုမောင်ထွန်းက လျှမ်းမေးရင်းထိုင်နေရာကလည်း ထလာသည်။

"မောင်ထွန်းလားကွဲ"

"ဟူတ်တယ် အဘ၊ အဘဘယ်သွားမလိုလဲ၊ လာ ရောနေးကြမ်း သောက်ဦး"

"အတော်ပဲကွဲ၊ မင်းနဲ့တွေ့တာ"

"ကိုစွဲရှိလိုလား အဘ"

"ဝါဝင်တော့မယ်လေကွာ့၊ အဲဒါ အာရုံခံလေးထွက်ရအောင် လူလာစုတာ ဆိုပါတော့ကွာ့"

"အာ... အဘရာ၊ ဒါများ တစ်ယောက်ယောက်နဲ့ လှမ်းမှာလိုက်ရောပေါ့"

"ဒီလိုဘယ်ဟူတ်မလေကွာ့၊ ကိုယ်ကသူများကိုလေးစားမှ ကိုယ့်ကိုလည်း သူများက ပြန်လေးစားမှာပေါ့၊ ဟူတ်တယ် မဟုတ်လား၊ ကလေးတွေဆိုတာက မင်းတိုင်းတို့ရဲ့ အနာဂတ်တွေ မဟုတ်လားကွဲ"

ကိုမောင်ထွန်းက အသက်ရှုစ်ဆယ်ဝါးကျင်အဘိုးကြီး တစ်ယောက်၏ အမြော်အမြင်ကြီးမားမှုကို လေးစားသွားမိသည်။

အာရုံခံထွက်တယ်ဆိုတာက တကယ်တော့ အလှုံခံထွက်ခြင်းပင်ဖြစ်သည်။ ဝါတွင်းကာလ ဥပုသံနေ့တိုင်း အတူလမာရနိုင်သွန်းဘုရားကြီး တန်ဆောင်းထွင်းရှိ မြတ်စွာဘုရားရှင်ဗွားတော်မျက်နှာတော်ဖွံ့ဖွဲ့ကို ကျင်းပလေ့ရှိသည်။ အဲဒိမ္မာ ဘုရားရှင်ဗွားတော်မျက်နှာတော်ဖွံ့ဖွဲ့နှင့်အတူ သံယာတော်များကိုလည်း ဆွမ်းကပ်လှုံးလေ့ရှိသည်။ ဒီလိုမျိုး လှုံးနှင့်အောင် အဖိတ်နေ့တိုင်း အရပ်ထဲမှုကလေးတွေနဲ့အတူ အဘိုးသန်းရင် ကိုယ်တိုင် မြို့ထဲလမ်းမတော်တစ်လျှောက် အလှုံခံထွက်သည်။ ရလာသည့် အလှုံခံပစ္စည်းများဖြင့် မြတ်စွာဘုရားရှင်ဗွားတော်နှင့် သံယာတော်များကို ဆွမ်းကပ်လှုံး၍ ပိုလုံသည်များကို အလှုံခံထွက်ရာတွင် ပါဝင်သည့်ကလေးများကို မျှဝေကျေးမွေးတတ်သည့် အာရုံခံထွက်ရာတွင် လိုက်ချင်သည့်ကလေးများက မနည်းလှု။

"မင်းတို့အပိုင်းက လူတွေရော ဘယ့်နှယ်လဲ အဆင်ပြေ ကြရဲလားကွဲ"

အဘဉ်းသန်းရင်က ဟိုအရင်တူန်းကလောက် အလျှော့ခံ
မရတော့တာကို သတိရမိသောကြောင့် မေးလိုက်သည်။

“အများစုကတော့ အဆင်မပြောကူးပေါ့ အဘရာ၊ အခုလို
မိုးတွင်းမိုးအခါ ပိုဆိုတာပေါ့၊ တစ်နေ့စာ တစ်နေ့ မနည်းရှာနေကြ
ရတာ အခုပဲ ရေတွေကလည်း တက်လာပြန်ပြီဆိုတော့ နောက်ဖေး
တန်းက လူတွေ ပို့ဗုံကျရောက်တာပေါ့၊ ကျွန်ုတ်တို့တမှ ရေထဲ
နေရတာဆိုပေမယ့် အိမ်ရှေ့ထွက်လိုက်ရင် တာပေါ့ရောက်တာ
သူတို့တစ်တွေက တစ်မိုးတွင်းလုံးရေထဲနေကြပေရေ့ပဲ၊ စားဖို့
ဒုက္ခရော၊ နေဖို့ဒုက္ခရောပေါ့ အဘရာ”

ကိုမောင်ထွန်းက သူ့စကားကိုဖြတ်လိုက်ပေမယ့် အဘ^၁
ဉ်းသန်းရင်ဆီက ဘာသံမှုထွက်မလာ။ တစ်စုံတစ်ခုကိုတွေးနေတာ
လား၊ ငေးနေတာလား မသိ။ စိတ်မကောင်းဖြစ်နေဟန်ကိုတော့
သူမျက်နှာမှာအတိုင်းသားမြင်နေရသည်။ ကိုမောင်ထွန်းက စကား
လမ်းကြောင်းကိုပြောင်း၍ မေးလိုက်သည်။

“ဒါနဲ့ အဘ၊ ဘုရားထဲက ပစ္စည်းတွေခိုးတဲ့သူလည်း မမိသေး
ဘူးနော်”

“အင်း မိဖို့ဆိုကတော့ ဘယ်လွယ်မှာလဲကွာ၊ နောက်ထပ်
အခိုးမခံရဖို့ပဲ ကာကွယ်ရမှာပဲ၊ ကဲ အဘပြန်မယ်ကွာ၊ အဖိတ်နေ့
ညနေကိုသာ ကလေးတွေလာကြဖို့ပြောပေးကွာ၊ ဟုတ်လား”

“စိတ်ချ အဘ၊ စိတ်ချ ကျွန်ုတ်ကိုယ်တိုင် လွှတ်လိုက်မှာ
အဘ သတိထားသွားနော်”

အဘဉ်းသန်းရင်က သတိထားပြီး တစ်လျမ်းချင်းလျမ်းကာ
လျှောက်လာခဲ့သည်။ မိုးရာသီဆိုတော့ လမ်းတွေပေါ်မှာ ရေအိုင်
ကလေးတွေရှိနေသည်။ ကျောင်းတက်ရှက်၊ ကျောင်းတက်ချိန်မြှု
သူ့ရဲ့ဘော်ကလေးအများစုက ကျောင်းတက်နေကြသည်။ နှိမ့်

လိုကတော့ အဘဉ်းသန်းရင် ဘယ်သွားသွား၊ ကလေးတွေက
အဝေးကြီးကတောင် လှမ်းနှုတ်ဆက်နေကျ။

× × × ×

“က မင်းတို့ကို အဘပြောမယ်၊ အရင်လူဟောင်းတွေကတော့
သိပြီးသားပဲ၊ ဒါပေမဲ့ အားလုံးနားထောင် အလျှော့လို့ရလာတာ
တွေကို ဘယ်သူမှ ကိုယ်သဘောနဲ့ကိုယ် မယူရဘူး၊ မစားရဘူး
ဟုတ်ပြီနော်၊ လျှုလိုက်တဲ့သူက ရတနာသုံးပါးကိုရည်စူးပြီး လျှုတာ
မို့လို့ မင်းတို့တစ်တွေ ကိုယ်သဘောနဲ့ကိုယ်ယူမိလိုက်ရင် မင်းတို့မှာ
အပြစ်ရှိသွားရော၊ ဟေ့ ရတနာသုံးပါးဆိုတာရော မင်းတို့သိကြ
လားကွဲ”

“သိပါတယ် အဘ”

“ပြောပါ့ကွဲ၊ ဘာတွေလဲ”

“ဘုရား၊ တရား၊ သံယာ ပါ အဘ”

“အေး ဟုတ်ပြီ၊ အပြစ်ရှိတယ်ဆိုတာက မင်းတို့သိအောင်
ပြောရရင် ငရဲကြီးတယ်ပေါ့၊ မင်းတို့တွေ အပြစ်မဖြစ်အောင် ငရဲ
မကြီးအောင် နောက်ပြီး စည်းကမ်းရှုတဲ့ ကလေးတွေပြစ်အောင်
အဘပြောတာတွေ သေသေချာချာလိုက်နာကြပါ၊ ရတနာသုံးပါးကို
ကပ်လျှောက်ပြီးလို့ ပို့လျှောက်တာတွေက အားလုံးမင်းတို့အတွက်ပဲ
မင်းတို့တွေပဲစားရမှာ ဟုတ်ပြီလား”

“ဟုတ်ကဲ့ပါ”

“က ဒါဆိုရင် အားလုံးပဲ သွားကြမယ်ဟေ့”

အဘဉ်းသန်းရင်က ဆော်သွေလိုက်သည်နှင့် ခင်မောင်ထွန်းက
လက်ထဲမှာခရှာသင်းကြီးကို တတူတူမြှုပ်နည်းအောင် မှုတ်ပစ်လိုက်၏။

တင်ထွန်းက ပေတူးနှင့်အတူတူ ရွှေနောက်ထမ်းထားသော ကြေးစည်ကို လက်ရှိက်တူတဲ့နှင့် ခပ်နာနာလေး ထူလိုက်သည်။ နောင် ဝေ ဝေ ဝေ ဆိုသော အသံနှင့်အတူ အတူလမာရနိုင် သွန်းဘုရားကြီး မျက်နှာတော်ဖွင့်ပွဲနှင့် အာရုံးဆွမ်းကပ်လျှော့ ပူဇော်ပွဲကျင်းပပြုလုပ်ရန် အလှုံးခံ (သူတို့အခေါ်အာရုံးခံ) ထွက်လာကြပါပြီ။

အဘိုးသန်းရင်က ရွှေဆုံးမှ ငွေဖလားကိုပိုက်၍ ကလေး တစ်သိုက်ကိုပိုးဆောင်ကာ လိုက်ပါလာ၏။ အဘိုးသန်းရင်၏ နောက်မှာကပ်ပြီး ပေတူနှင့် တင်ထွန်းက ကြေးစည်ကြီးတစ်ခုကို ကြိုးနှင့် ဆိုင်းပြီးထမ်းလာသည်။ သူတို့ကြေးစည်နဲ့သေးချင်း ယဉ်လျက်က ခရာသင်းမှတ်သည့် ခင်မောင်ထွန်း။ အဲဒီနောက် မှာတော့ အလှုံးခံ၍ ရလာသည့်ပစ္စည်းတွေ တင်စရာပဟုဂံ့ပုံ သစ်သားပျုပြီးတွေကို ရွှေနောက်ထမ်းလာသည့် ကလေးတွေ။ အလှုံးခံ၍ ရလာသည့် ဆန်ထည့်စရာပုံးကြိုးတွေကို ရွှေနောက် ထမ်းလာသည့် ကလေးတွေ တသိတတန်းကြီး။ အဘိုးသန်းရင်က အစ အားလုံးက အပေါ်ဖြူအောက်ဖြူ၍ တူညိုဝှက်စုံတွေနှင့်။

သည်ပုံစံ သည်ဖိုင်းနှင့်ဆိုလျှင် သွန်းဘုရားကြီးအာရုံးမှုန်း တစ်မြို့လုံးက သိနေက အဖိတ်နေ့ဖြစ်၍ မနက်ဖြန် ဥပုသနေ့ရောက်ပြဖြစ်ကြောင်း ပြောစရာမလိုဘဲ သိပြီးဖြစ်လေသည်။ သူတို့အလှုံးကာ လမ်းမတော်အတိုင်း အရွှေ့ဘက်ကိုပြန်လှည့်ပြီး စထွက်သည့် ဘုရားရွှေမှာ အဆုံးသတ်သည်။

စထွက်လာခါစမှာ ပေါ့ပေါ့ပါးပါးမို့ ကလေးအားလုံးက သွက်သွက်လက်လက် ပျော်ပျော်ဆွင်ရွင်။ စလိုက်နောက်လိုက် ရယ်လိုက်မောလိုက်။ မောရမှုန်းမသိ၊ ပန်းရမှုန်းမသိ။ ပကတိ အပေါ်။ လမ်းတစ်လျှောက် လျှော့လိုက်တန်းလိုက်သမျှအားလုံးကို ထမ်းလာရတာကြာလည်းကြာလာရော ခြေထောက်တွေပင် မသယ်

ချင်ကြတော့။ ထွက်လာခါစက သွက်လက်နေသော ခြေလှမ်းတွေမှာ ဘုရားကိုပြန်ရောက်ခါနီးလေ နှေးကျေးလေးလံလာလေပင်။

သူတို့အထဲမှာ ကြေးစည်ထမ်းရသော ပေတူးနှင့် တင်ထွန်းတို့ ကတော့ နားအုသည်ကလွှာ၍ သိပ်မပင်ပန်းလှ။ ခင်မောင်ထွန်းမှာလည်း တစ်လမ်းလုံး တတူတူမှတ်လာရသောကြောင့် ပါးတွေလည်းပောင်းတွေလည်း နာနေပါပြီ။

ဒါပေမဲ့လည်း ဘုရားရွှေရောက်တော့ အဘွားဒေါ်မြှေမေက သူတို့အားလုံးကို မှန့်ဟင်းခါးအဝကျွေးတာမို့ ပောင်းတာတွေ၊ မောတာတွေ၊ ပင်ပန်းတာတွေ အကုန်ပျောက်လေသည်။ မနက် ကျရင်လည်း သူတို့တွေ စောစောထြီး အရှင်ဆွမ်းကပ်လျှောမှာ ပါဝင်ကြရပါဦးမည်။

× × × × ×

“ဟောကောင်တွေ ဘယ်သွားမလိုလဲကွဲ”

“ငါတို့ ဝါဆိုပန်းသွားခူးကြမလို့ မင်းလိုက်မလား”

“လိုက်မှာပေါ့ကွဲ”

ပုံကိုင်သူပေါက်စက လျေကို ပြန်လှည့်ကပ်ပေးသည်။ တင်ထွန်းက တစ်နေရာတာလွှာတဲ့နေသည့် ပေါက်စရွှေ့ကို ဝင်ထိုင် လိုက်သည်။ လျေပေါ့မှာ ပေါက်စ၊ တင်ထွန်း၊ ပေတူး၊ ခင်မောင်နှင့်နှင့် ခင်မောင်ထွန်း အားလုံးတဲ့ယောက်။ လျေနဲ့လှက ကွက်တို့။ ဒါပေမဲ့ လျော့တက်ကတော့ နှစ်ချောင်းတည်း။ ဒီပုံအတိုင်းဆို တော်တော်နဲ့ရောက်မှာမဟုတ်တာကြောင့် လမ်းကြံသည့် အဘိုးဓာတ်ဆီတို့ အိမ်မှ လျော့တက်တစ်ချောင်း ဝင်တောင်းရသည်။

“မင်းတို့ ဘယ်သွားကြမလိုလဲကွဲ”

“ကျွန်းတော်တို့ ပေါက်အင်းကျောင်းဘက် ဝါဆိုပန်းသွားခူးကြမလို့ အား”

“အေး အေး ပိုးကောင်ဗျားကောင်တော့ သတိထားသွားကြကွာ
ဒီအချိန်က သူတို့သားပေါက်တဲ့ အချိန်ကွဲ”

“ဟုတ်ကဲ အဘ”

ပေါက်စက သူတို့အိမ်တန်းတွေဆီကလွန်တော့ အရှေ့ဘက်
ကို ဦးတည်လိုက်သည်။ ပေါက်အင်းကျောင်းဆိုတာက အရှေ့ပိုင်း
ချောင်းဖျားဘက်မှာရှိသည့် ဘုန်းတော်ကြီးကျောင်းဖြစ်သည်။ အဲဒီ
ဘုန်းကြီးကျောင်းမှာက ပန်းမျိုးစုရှိသည်။ အဲဒီကျောင်းဆရာတော်က
ပန်းပင်တွေစိုက်ပျိုးတာ ဝါသနာပါပြီး အဘဦးသန်းရင်နဲ့လည်း
ကောင်းကောင်းရင်းနှီးသည်။

မြစ်ရေက အခုမှုတက်လာခါစမို့ လျော့လမ်းက ကျယ်ကျယ်
ဝန်းဝန်းမရှိလှု။ တချို့နေရာတွေမှာ ချံ့ချွ်ပင်တွေကို တိုးသွားရသလို
ရေသိပို့မရှိက်သည့်နေရာတွေမှာ လျောကလျှော်မရ၍ လျော့တက်ကို
ထိုးဝါးလိုတိုးထိုးပြီး သွားကြရသည်။ အဲသလို လျော့ရင်း၊ တွေ့န်းရင်း၊
ထိုးရင်းဖြင့် အရှေ့ပိုင်းဘက်ကိုတော်တော်ရောက်လာတော့
အနောက်ဘက်မှုလေတွေတိုက်လာတာကို သတိထားမိသည်။
ကြည်လင်နေသော မိုးကောင်းကင်ကလည်း နည်းနည်းမှုနှုန်းမှုံးမှုံး
လာသလိုရှိတာမို့ ပေါက်စက အနောက်ဘက်ကိုလှည့်ကြည့်လိုက်
တော့ မိုးသားတွေတက်လာတာကို တွေ့လိုက်ရသည်။

“ဟေ့ကောင်တွေ ငါတို့တော့ မိုးမိုးပြီ”

ပေါက်စစကားကြောင့် ကျွန်းတဲ့သူတွေ နောက်ကို လှည့်ကြည့်
ကြသည်။ မိုးသားမည်းမည်းတွေက ကောင်းကင်တစ်ဝက်ကို
ရောက်လာနေပြီ။ မိုးဖွဲ့လေးတွေလည်း ကျေလာနေပြီ။

“ကောင်းတယ်ကွဲ မိုးရွာတာ ပိုးကောင်းတယ်”

တင်ထွန်းစကားက မိုးသံလေသံနဲ့ရောသွားသည်။ လေရော
မိုးရော ပါလာချေပြီ။ သဲသဲမဲမဲ့မိုးရွာထဲမှာပဲ သူတို့တွေ ပေါက်အင်း

ကျောင်းဆိုပို့ကို လျော်ထိုးဆိုကိုကြသည်။ လျော်ပေါ်က အားလုံး
ဆင်းပြီးတော့ ပေါက်စကပဲ လျော်ကြိုးကို သစ်ပင်တစ်ပင်မှာ
ချဉ်ထားလိုက်သည်။ ပြီးတာနှင့် ပေတူးက ဦးဆောင်ပြီး
ဆရာတော်ကျောင်းဆီကို ဦးတည်လိုက်ကြသည်။ ဆရာတော်က
အခုချိန်လောက်ဆို အလင်းရောင်ကောင်းကောင်းရသည့်
ပြတင်းပေါက်နားမှာ စာဖတ်နေတတ်သည်။ ကျောင်းနား
မရောက်ခင် ခွေးတစ်ကောင်က သူတို့ကို ဆီးကြီးဟောင်သည်။
ခွေးသံကြောင့် ဆရာတော်က သူတို့ကိုလှမ်းမြင်သွားသည်။

“ဟေ့။ ဘယ်သူတွေတူနှစ်း”

“အရှင်ဘူရား တပည့်တော်တို့ပါ ဝါဆိုပန်းခူးချင်လို့
လာတာပါ၊ ခွေးကြည့်ပေးပါရိုး ဘူရား”

ပေတူးအသံကြိုကြားတော့ ဆရာတော်က သူခွေးလှမ်းခေါ်ရင်း
ကျောင်းပေါက်ဝရောက်လာသည်။

“ပေတူးတို့ပါလား . . . လာကြိုး . . . လာကြိုး . . . လာကြိုး . . . လာကြိုး . . . အားလုံးလာကြိုး”

ပေတူးက ကျောင်းပေါ်ကိုအရောင်တက်လိုက်ပြီး ဘူရားဆောင်
ရွှေ့ကိုသွားကာ ဘူရားကို ထိုင်ကန်တော့သည်။ ပြီးတော့မှ
ဆရာတော်ကို ကန်တော့သည်။ ကျွန်းတဲ့သူတွေလည်း ပေတူး
လုပ်သလိုလိုက်လုပ်ကြသည်။ အားလုံးကြိုးပြင်ပြင်ပေါ်ထိုင်ချလိုက်ချိန်
မှာပဲ ဆရာတော်က အခန်းထဲဝင်သွားပြီး ငှက်ပျောသီးတစ်ဖို့နှင့်
မှန်ထုပ်တွေကိုင်ကာ ပြန်ထွက်လာသည်။

“ရော့။ စားကြ”

စားစရာတွေနဲ့ ဆရာတော်အခန်းထဲကပြန်ထွက်လာတာ
တွေ့ကတည်းက သဘောကျသွားကြတာဆိုတော့ “စားကြ”ဆိုတာနဲ့
တစ်ယောက်တစ်ဖဲ့နဲ့စားလိုက်ကြတာ ငှက်ပျောသီးရော၊ မှန်ထုပ်ပါ

အကုန်ကုန်တော့မှာပဲ နားလိုက်ကြသည်။ ဆရာတော်လည်း သူတို့တွေ
အားရပါးရစားနေကြတာကိုကြည့်ပြီး သဘောကျနေသည်။
ငှက်ပျောခံတွေနဲ့ ပလတ်စတစ်အမိုက်တွေကိုယူပြီး ပေတူးက
အမိုက်တောင်းထဲ သွားပစ်လိုက်သည်။

“ပန်းခူးပြီး မင်းတို့ဘာလုပ်ကြမှာလ”

“တပည့်တော်တို့ သွန်းဘုရားကြီးမှာ ပန်းလျှို့ပါ၊ ဒီနေ့ညနေ့
ဝါဆိပန်းကုပ်ပွဲရှိပါတယ် ဘုရား”

“မင်းတို့အဘ ဥက္ကဋ္ဌဗြီးရော နေကောင်းရဲ့လား”

“တင်ပါ ကောင်းပါတယ် ဘုရား”

“ဒါနဲ့ နေပါဦး၊ သွန်းဘုရားကြီးထဲက ရုပ်တူတွေ သူခိုးခံရ^၁
တယ် ပြောပါလား ဟုတ်လားကွဲ”

“တင်ပါဘုရား၊ ဟုတ်ပါတယ်”

“တော်တော်ပါကုန်လား”

ဒီတစ်ခါတော့ ပေတူးဘာပြောရမှန်းမသိ၍ နောက်ဘက်
လှည့်ကြည့်သည်။ ဒါကို မြင်တော့ တင်ထွန်းက

“သုံးလေးခုလို့ လူကြီးတွေပြောကြပါတယ် ဘုရား”

“ဟုတ်လား။ . . . အရရှင်တစ်ခါတွန်းကလည်း ပျောက်သေး
တယ်၊ ပြေား။ . . . လူတွေလည်း ဘုရားပစ္စည်းတောင် အလွတ်
မပေးကြတော့ပါလား၊ က က ဒါတွေထားလိုက်ပါတော့ လာ လာ
မင်းတို့ လိုက်ခဲ့ကြ”

ဆရာတော်က ပြောပြောဆိုဆို ကျောင်းအောက်ကို
ဆင်းသည်။ သူတို့တစ်တွေလည်း ဆရာတော်နောက်ကနေ
ဆင်းလိုက်လာခဲ့ကြသည်။ မိုးက တိတ်သွားပြီးမေမယ့် သူတို့တွေ
ကတော့ မိုးမိုလာတာမို့ အဝတ်အထိတွေနှင့်။

ဆရာတော်က ပန်းချစ်တတ်သူမို့ သူကျောင်းဝင်းထဲမှာ
ပန်းအလှပ်တွေ အများကြီးစိုက်ထားသည်။ ကျောင်းဝင်းကလည်း

အကျယ်ကြီးမှာ ပန်းပင်တွေကလည်း အများကြီးရှိသည်။ အများဆုံးက
နှင့်းဆီနဲ့ ရွက်လှပန်းမျိုးစုံဖြစ်သည်။ သပြေပင်တွေလည်းရှိသည်။
စံပယ်ရုံတွေကလည်း ဟိုတစ်ရုံ ဒီတစ်ရုံနှင့် မနည်းလှု။ ပိတောက်လို
နှစ်ရုံည်ပန်းပင်တွေလည်းရှိသည်။ ဒီဇာတ်ပင်တွေကတော့
လောလောဆယ်မှာပဲ ဖူးနေပွင့်နေသည်။

ဆရာတော်က ကတ်ကြားတစ်ချောင်းကိုကိုင်ပြီး အနိမ့်ပိုင်း
အပင်တွေဆီက နှင့်းဆီတွေနှင့် သပြေည့်နေးတွေကို ကိုက်ဖြတ်
သည်။ ပြီးတော့ ရွက်လှပန်းတွေကိုလည်း အမျိုးစုံအောင် ခူးပေး
သည်။ ဆရာတော်က ပန်းတွေလိုက်ခူးပေးနေတုန်းမှာ တင်ထွန်းက
အိုးနှင့် သေသေချာချာထည့်၍ စိုက်ထားသည့် သူမမြင်ဖူးသော
ပန်းပင်လေးတွေကိုလိုက်ကြည့်နေရင်း

“အရှင်ဘုရား။ . . . ဒါက ဘာပန်းလ”

ဆရာတော်က မေးသကြား၍ လူည့်ကြည့်ပြီးပြောသည်။

“အဲဒီပန်းက ကစိမ့်ကွစ် လိုခေါ်တယ်”

တင်ထွန်းက ဆရာတော်ပြောသော စကားကို နားလည်
သော်လည်း ဘာကိုဆိုလိုမှန်း ရေရှေရာရာမသိ။ ဒီပန်းနာမည်
သူမကြားဖူး။ ဒါပေမဲ့ ဘာမှုတင်မမေးဘဲ ပန်းပွင့်ကလေးတွေကိုပဲ
သေသေချာချာကြည့်နေသည်။

ခဏကြာတော့ သူတို့လိုချင်သည့်ပန်းတွေက တစ်ပွဲ
တစ်ပိုက်ကြီးကိုဖြစ်သွားလေတော့သည်။ ဒါတောင် ဆရာတော်က
ကျောင်းခေါင်းရင်းရှိ ပွင့်နေသော ပုန်းညက်ပန်းတွေကိုပါ ခူးပေး
လိုက်သေးသည်။

အပြန်လမ်းမှာတော့ သူတို့ရဲ့လျောပေါ်မှာ လူနဲ့ပန်းက
အပြည်။ မိုးကလေးကလည်း တဖွဲ့ဖဲ့။ ဆရာတော်က မိုးတဲ့မှုပြန်ကြ
ပါလားဟု ပြောပေမယ့် သူတို့တွေမစောင့်နိုင်ကြတော့။

အိမ်ပြန်ရောက်တော့ ပန်းတွေ့ကို ပေတူးတို့အိမ်မှာထားပြီး ကိုယ့်အိမ့်ကိုယ်ပြန်ကာ ရေခါး၊ အဝတ်လဲ၊ ထမင်းလည်း ကမန်း ကတန်းဘားပြီး ပေတူးတို့အိမ်ကိုပြန်လာကြသည်။ သူတို့တွေ ပေတူး အိမ်ရောက်တော့ ပေတူးအမေက ပန်းတွေကို မကောင်းတဲ့ အရွက်တွေ၊ မကောင်းတဲ့အခက်တွေပယ်ပြီး ဆေးကြာသန့်စင် ပေးထားသည်။

လူတုတာနဲ့သွားဖို့ပြင်နေသော သူတို့သူငယ်ချင်းတစ်သိုက်ကို ကြည့်ပြီး ပေတူးအမေက

“ဟေ့ကောင်လေးတွေ နင်တို့ဟာ အစောကြီးရှိသေးတယ် ဘာသွားလုပ်ကြမှာလ”

“မစောတော့ဘူး အဒေါ်မြင့်လှရဲ့၊ အဘက စောစောလာဖို့ ပြောထားတယ်”

“အေးပါဟယ် နင်တို့အဘနဲ့၊ နင်တို့ပဲလိုက်ပါတယ်၊ သွားကြပါ၊ သွားကြပါ”

သူတို့ကမ်းနားပိုင်းကနေ တာပေါ်တက်လိုက်တဲ့အချိန်မှာပဲ ဘုရားထဲက လော်စပ်ကာသံကြားလိုက်ပြီမို့ သူတို့ခြေလှမ်းတွေ ကလည်း ပို့ပြီးတက်ကြသွားကြသည်။ သူတို့လိုပဲ အဝတ်အစားက သစ်သစ်လွှာလွှာ ခြေလှမ်းတွေက တက်တက်ကြကြ ပန်းစည်း ကလေးတွေကိုယ်စိုက်စိုက်နဲ့ ကလေးတွေ ဘုရားထဲကိုသွားနေကြတာ တွေ့နေရပါပြီ။

ဒီအရပ်ဒီဒေသမှာ ဝါဆိုလပြည့်ကျော်တစ်ရက်နောက ဝါဆို ပန်းကပ်လျှော့ပွဲကျင်းပသောနေ့ဖြစ်သည်။ ထို့နေ့ညာနေမှာ တစ်မြို့လုံးရှိ ဘုရားစေတီများရှိ မြတ်စွာဘုရားရုပ်ပွားတော်များအား ပန်း၊ ရေခါးများ၊ ဆီမံး ကပ်လျှော့များကျင်းပကြသည်။ အထူးသဖြင့် သူတို့မြို့ကလေးတွင် မြို့လယ်ရှိ အတူလမာရအိန်သွန်းဘုရားကြီးတွင်

ဝါဆိုပန်းကပ်လျှော့ကို စည်စည်ကားကား ကျင်းပလေ့ရှိသည်။ အဲသလို ကုသိုလ်ပြုလာသူဘုရားများအပေါင်းကို ဘုရားဂေါပက အဖွဲ့က စတုဒ်သာအကျွေးအမွေးများဖြင့် ပြန်လည်စည့်ခံလေ့ ရှိသည်။

သူတို့တစ်တွေ ဘုရားရှေ့ရောက်တော့ ရွေးသည်တွေ အတော် စုစုပေါင်းရောက်နေပြီ။ အများစုက ပန်းသည်တွေနဲ့ မူန့်ပဲသရေစာသည် တွေပပ်ဖြစ်သည်။ သူတို့တစ်တွေလို့ ပန်းတွေသွားမဆုံးနိုင်ကြသူတွေက ပန်းသည်တွေထံမှာဝယ်ယူပြီး ဘုရားမှာကပ်လျှော့ပူဇော်ကြသည်။

ဘုရားတန်ဆောင်းထဲ သူတို့အုပ်စုဝင်လာတာကိုမြှင့်လိုက်တဲ့ အဘေးသွားရင်က သူရှိခိုးနှင့်ထဲကနေလှမ်းပြောသည်။

“ဟေ့ မင်းတို့ ဘုရားကန်တော့ပြီးရင် အဘဆီလာခဲ့ကြဟုတ်လား”

ပေတူးက “ဟုတ်ကဲ့ အဘ”ဟု လှမ်းပြောကာ ဘုရားရုပ်ပွားတော်ရှေ့ကို ခပ်သွက်သွက်ကလေးသွားလိုက်ကြသည်။ ဘုရားရှေ့ရှိပန်းအိုးတွေတဲ့ကို သူတို့မှာပါလာသည် ပန်းများကို ကပ်လျှော့ပြီး ဘုရားရှင်ကို ဦးချကန်တော့ကြသည်။ ကန်တော့ပြီးသည်နှင့် အဘေးသွားရင်ဆီကို သွားလိုက်ကြသည်။ သူတို့ရောက်သည်နှင့် အဘက

“ပေတူးရေး၊ မင်းနဲ့နောက်တစ်ယောက်က လိပ်ကန်ကို သွား၊ အဲဒီမှာ ငါးစာ၊ လိပ်စာသွားရောင်း၊ ကျွန်းတဲ့သူတွေက ဆန်ပြုတိုက်မယ့်ဆီကို သွားပိုင်းကူး၊ အဘလွှတ်လိုက်တာလို့ပြောဟုတ်လား၊ ကဲ့၊ သွားကြတော့ အဘလည်း မင်းတို့တွေဆီကို လာကြည့်မှာနော်၊ သေသေချာချာလှပ်ကြ”

ပေတူးက ပေါက်စကိုခေါ်ပြီး လိပ်ကန်ဆီကိုထွက်လာခဲ့သည်။ လိပ်ကန်ဆီတာက ဘုရားတန်ဆောင်းရဲ့တောင်ဘက်မှာ ဘုရားကုန်းမြေနှင့် ကပ်လျက်တည်ရှိသည်။ လိပ်ကန်ရဲ့ အလယ်မှာ

စေတီငယ်တစ်ဆူတည်ရှိပြီး အဲဒီရောလယ်စေတီဆီကိုသွားသည် အမိုးပါ သစ်သားတံတားတစ်စုံ၊ အခိုင်အခုံတည်ဆောက်ထားသည်။ ငါးစာ၊ လိပ်စာကျွေးသူတွေက ထိုတံတားပေါ်မှ ရေထဲသို့ ပစ်ချုပ်ကျွေးကြသည်။

ဒီလို လိပ်စာ၊ ငါးစာကျွေးချင်သူတွေကို အပေါက်ဝကနေ ပေတူးနှုံပေါက်စတို့က လိပ်စာကန်စွန်းရွှေက်နှင့် ငါးစာပေါက်ပေါက်ဆုပ်နှင့် ငါးမှန်ကြော်တွေကို ရွှေးသက်သက်သာသာဖြောင်းပေးကြသည်။ သူတို့ရဲ့ ဖောက်သည်တွေကလည်း ကလေးတွေပင်ဖြစ်သည်။

ပေါက်ပေါက်ဆုပ်တွေ၊ ငါးမှန်တွေကို ရေထဲပစ်ချလိုက်သည်နှင့် ရေထဲမှုင်းကြီးတွေက ရေပေါ်ကိုချက်ချင်းတက်လာပြီး အစာကို ထိုးဟပ်စားကာ ရေထဲကိုပြန်ပြုသွားကြသည်။ ဒါကို ကလေးတွေသာမက လူကြီးတွေပါ သဘောကျကြသည်။ ဒီတော့ လိပ်ကန်တံတားပေါ်မှု ကလေးတွေနှင့်ပြည့်နေလေသည်။ သူတို့ ငါးစာတစ်ထုပ်ကြီးမှုလည်း ခကေလေးနှင့်ကုန်လေသည်။ လိပ်စာကန်စွန်းရွှေက်တွေပဲကျန်သည်။

လူတွေကလည်း အများကြီးရှိနေသေးသည်။ ထပ်ရောင်းမယ်ဆိုရင် ရောင်းလို့ရနေသေးတာမို့ ပေတူးက အဘူးသန်းရင်ဆီအပြေးကလေးသွားပြီးမေးသည်။ ဘုရားတန်ဆောင်းထဲမှာ ဘုရားဖူးလာသူတွေနှင့်ပြည့်ကျပ်နေတာမို့ အတော့်ကိုတိုးယူရသည်။ အဘရဲ့ရဲ့ခန်းထဲမှုလည်း လူတွေမနည်းလှု။ သူကို တွေ့တော့ အဘက လှုပ်းမေးသည်။

“ပေတူးရေ ဘာဖြစ်လိုလဲ”

“ဘာမှမဖြစ်ဘူး အဘ၊ ငါးစာတွေကုန်ပြီ၊ အဲဒါ ထပ်ရောင်း

ရုံးမလားလို အဘကိုလာမေးတာ”

“ကုန်ရှင်တော်လိုက်တော့ဘွား၊ သိမ်းလိုက်တော့ သိမ်းပြီးရင်မင်းတို့အဘဆီလာဦး”

“ဟူတ်ကဲ့ အဘ”

သူတို့နှစ်ယောက် ပစ္စည်းတွေသိမ်းပြီးတော့ အဘဆီပြန်လာခဲ့ကြသည်။ ရောင်းလို့ရတဲ့ပိုက်ဆံတွေကို ပေတူးက အဘကို အကုန်အပ်လိုက်သည်။

“မင်းတို့နှစ်ယောက် အဘကို ရွေးကောက်ကောက်ပေးဦးဘွား၊ ဒီမှာ ဖြတ်ပိုင်းစာအုပ်လေးယူ ရွေးကောက်ပိုက်ဆံရပြီးတဲ့သူကို ဖြတ်ပိုင်းတစ်ခုပေး၊ ဟူတ်ပြီလား၊ ကောက်လိုပြီးရင် အဘဆီပြန်လာခဲ့”

“ဟူတ်ကဲ့ အဘ”

ပေတူးက ဖြတ်ပိုင်းစာအုပ်လေးယူပြီး ရွေးသည်တွေရှိရာဘုရားအဝင်ဝစောင်းတန်းဆီကို ထွက်လာခဲ့သည်။ ပေါက်စကတော့ နောက်မှုနေ ပေစောင်း ပေစောင်းနှင့်။ တကယ်တော့ ပေတူးလည်း ဒီအလုပ်တွေမြန်မြန်ပြီးစေချင်နေပြီ။

ရွေးသည်တွေ အများကြီးမဟုတ်။ ဒါကြောင့် ပေတူးက ခပ်သွားသွားလေးလုပ်လိုက်သည်။ ရလာသည့် ပိုက်ဆံနှင့်ကျွန်းနေသည့် ဖြတ်ပိုင်းစာအုပ်ကိုသွားပြန်ပေးတော့ အဘက

“မင်းတို့ဆန်ပြုတ်သောက်ပြီးပြီလား”

“မသောက်ရသေးဘူး အဘ”

“အေး ဒါဆို ဆန်ပြုတ်သွားသောက်လိုက်ကြေား၊ ကျွန်းကျွန်းသေးရဲ့လားမသိဘူး၊ သွား သွား”

“ဟူတ်ကဲ့ အဘ” ဆီပြီး သူတို့နှစ်ယောက် ဆန်ပြုတိုက်တဲ့

ဆီကို အပြေးကလေး သွားလိုက်ကြသည်။ ဟိုရောက်တော့ ဆန်ပြုတ်ကုန်လို တင်ထွန်းတို့တွေ အိုးတွေခွက်တွေပင် ဆေးကြော နေကြပြီ။

“တင်ထွန်းရေ ဆန်ပြုတ်တွေ ကုန်ပြီလား”

“ကုန်တာကြာလှပါပေါ့လားကွာ၊ မင်းတို့နှစ်ယောက်က စောစောမှုမလာတာ”

ထိုစဉ် တင်ထွန်းတို့နှင့်အတူ အိုးတွေခွက်တွေဆေးရာမှာ ကုညီနေသာ အဘွားဒေါ်မြေမက လျမ်းမေးသည်။

“ဟေ့ မင်းတို့နှစ်ယောက် မသောက်ရသေးဘူးလား”

“ဘယ်သောက်ရုံးမှာလည်း အဘွားရယ်”

“လာ လာ အဘွား ဒီမှာတစ်ပန်းကန်တော့ ဖယ်ထားတယ်၊ မင်းတို့ မျှသောက်ကြ”

ပေတူးနဲ့ပေါက်စ ဆန်ပြုတ်တစ်ပန်းကန်ကို တစ်ယောက် တစ်နွဲန်းသောက်လိုက်ကြတာ ခကေလေးနဲ့ပြောင်သွားသည်။ မလောက်မင့်မြို့ သောက်လိုက အလွန်ကောင်းလှသည်။ သူတို့ လုပ်စရာတွေ အကုန်လုပ်ပြီးတာနဲ့ ဆိုင်းဝိုင်းကြီးရွှေကိုရောက်သွားကြသည်။ မြန်မာဆိုင်းဝိုင်းကြီးက ဝါဆိုပွဲလာ ဧည့်သည်တွေကို ဖျောဖြေဖို့ ဧည့်ခံတီးလုံးပင် စတီးနေပါပြီ။ ဘုရားစောင်းတန်းထဲမှာ လည်း တခြားနေရာတွေမှာ လူတွေမရှိသလောက်ဖြစ်သွားပြီး ဆိုင်းဝိုင်းရွှေမှာ လာစုနေပါပြီ။

ထိုအချိန်မှာ အဘေးသန်းရင်တစ်ယောက်ကတော့ ဘုရား တန်ဆောင်းတစ်ခုလုံးအနဲ့ လိုက်လံစစ်ဆေးကြည့်ရှုနေလေသည်။

× × × ×

တင်ထွန်းက စို့နေသောလက်ကိုသုတေပြီးတာနဲ့ အပြင်ထွက်ဖို့

တာရှုလိုက်သည်။ ဒါကို သူမမကြီးကတွေ့တော့ သူအမေကို လျမ်းပြောသည်။

“အမေရော့။ ဟောဒီမှာ အမေ့သား ထမင်းအခုပဲ စားပြီး တယ်၊ အဗုံအပြင်ထွက်တော့မယ်၊ အမေ့သားကို ကြည့်ပြေားနော်နော်၊ သမီးတို့ဆေးလိပ်ခုံမှာပြောနေကြတာ ဟိုတလောက ဘုရားထဲက ပစ္စည်းတွေပျောက်တာ သူခိုးတွေက ကလေးတွေကို မုန်ဖိုးပေးပြီး တစ်ပတ်ရုံးကို သွားတာလို့ပြောနေကြတယ်နော်၊ အားအားရှိ ဘုရားထဲပဲသွားနေကြတာ၊ တော်ကြာ ကြံရာပါတွေဖြစ်နော်းမယ်”

“မမကြီးကလည်းပျား ကျွန်တော်တို့က ဘုရားထဲကပစ္စည်းကို ခိုးပါ့မလား မဟုတ်တာ”

“နှင်တို့မခိုးမှန်း သိတာပေါ့၊ နှင်တို့ကို သူခိုးက အသုံးချ သွားမှုခိုးလို့ ပြောနေတာ၊ နှင် အခု ဘယ်ကိုသွားဦးမလိုလဲ”

“ဒီအချိန်ကြီးမှတော့ ဘုရားထဲသွားပါမလားပျား၊ ပေါက်စတို့ အိမ်သွားမလို့ မယုံရင် နောက်ပြီးကျ မမကြီး လှမ်းအောင်ခေါ်ကြည့်လိုက်”

တင်ထွန်းက သူမမကြီးကိုလှမ်းပြောရင်း တံတားပေါ်မှ ခပ်သွက်သွက်ကလေးလျောက်လာခဲ့သည်။ ပေါက်စတို့အိမ်ကို တင်ထွန်းရောက်သွားတော့ ပေါက်စက အဆင်သင့်ပြင်ထားပြီနေပြီ။ လောက်စလုံးတွေနဲ့ လေးခွန်စုစုပေါင်းထည့်ထားတဲ့ လွယ်အိတ် တစ်အိတ်။ အဲဒီလွယ်အိတ်ကို လေ့ပေါ်တင်ပြီး သူတို့နှစ်ယောက် မအူတော့တန်းဘက်ကိုလျော်လာလိုက်ကြသည်။

မအူတော့စပ်ကိုရောက်တော့ လူသူလေးပါးအရိပ်အယောင် ကို ကြည့်ပြီး မအူတော့ထဲကို ဝင်လိုက်သည်။ ပြီးတော့ သူတို့ ရည်ရွယ်ရာ သပြေပင်ဆီကိုခပ်မြန်မြန်လေးလျေားလိုက်ကြ၏။ သပြေပင်ဆီရောက်တော့ တင်ထွန်းက စောစောကလွယ်အိတ်ကို

ကောက်လွယ်ပြီး သပြေပင်ပေါ်တွယ်တက်လိုက်သည်။ မြင်ကွင်းကောင်းသော သစ်ကိုင်းခွဲဆုံးတစ်နေရာမှာ သူလွယ်လာသော လွယ်အိတ်ကို အခိုင်အခဲ့ချည်နှုန်းထားခဲ့ပြီး သစ်ပင်ပေါ်ကနေ ပြန်ဆင်းလာခဲ့သည်။

ပေါက်စကတော့ သပြေပင်ကိုကိုင်ပြီး လျောပေါ်ကနေ ဟိုကြည့်လိုက်၊ ဒီကြည့်လိုက်နဲ့။ တင်ထွန်းက လျောပေါ်ကို အသာ အယာဆင်းလိုက်သည်။ လျောပေါ်မှာ တင်ထွန်းထိုင်ချလိုက်တာနဲ့ ပေါက်စကလျောကို မအိုတော့ကနေ ပြန်ထွက်ဖြို့ပြင်လိုက်သည်။

“ပေါက်စ လာတဲ့လမ်းအတိုင်းပဲ ပြန်ထွက်ကွာ နောက်ပြန်ပဲ ဖြစ်ဖြစ်”

“အေးပါက္ခ ငါလည်း သိပါတယ်”
ဒီလိုရေတက်ချိန်တွေဆိုရင် အပပင်တွေပေါ်မှာ ငြိုတွေ ဘာတွေချိန်နေတတ်သည်။

“မန်ကျေရင် မဗ္ဗာင်မဗ္ဗာင်မည်းမည်းထဲ ဖြစ်ပါမလားကွာ”
“မင်းကလည်းကွာ ကြောက်မနေစမ်းပါနဲ့ ဘာမှာမဖြစ်ပါဘူး ပေါက်စရာ၊ ငါတစ်ယောက်လုံးရှိပါတယ်၊ ဒီလိုမှာမလုပ်ရင် အဲဒီသူခိုးက မင်းဖြူးကို လာလာခိုးဖော်နေမှာပဲ”

ပေါက်စက တင်ထွန်းစကားကို ဘာမှာပြန်ပြီး မတုံ့ပြန်တော့။ သူလည်း ဒီသူခိုးကို တော်တော်ဒေါသဖြစ်ဖော်ပါပြီ။ သူများ ပစ္စည်းကို အချောင်လိုချင်တဲ့သူခိုးကို နာနာလေးဆုံးမချင်ပါသည်။

သူမြို့းထဲက ငါးတွေပျောက်ပျောက်နေတာ လေးငါး ပြောက်ရေက်ရှိနှုန်းဖော်ပါပြီ။ အစကတော့ သူရဲ့ပေါ့လျော့မှုလိုထင်ခဲ့တာ နောက်ကျမှ သူမြို့းတွေ တစ်ယောက်ယောက်ခိုးဖော်နေမှန်း သတိထားမိသည်။ အဲဒီကတည်းက သူခိုးဘယ်အချိန်လာသလဲ သိရအောင် မြို့းဖော်ချိန်ကို သတိထားပြီး ပြောင်းပြောင်းကြည့်သည်။

သူခိုးက သူထက်လက်ဦးသွားတာချည်းပဲဆိုတာ သတိထားမိသည်။ မန်က်လင်းလင်းချင်း သွားဖော်ကြည့်တာတောင်မှ သူခိုးက လက်ဦးသွားပြန်တာဆိုတော့ သူခိုးလာတဲ့အချိန်က မန်က် အစောကြီးမိုးမလင်းခင်ဆိုတာ သေချာသလောက်ဖြစ်နေပြီ။ အဲဒါ ကြောင့် မန်က်အစောကြီးထပြီး အဲဒီသူခိုးကိုဆုံးမဖို့ သူတို့ နှစ်ယောက် ကြိုတင်ပြင်ဆင်နေခြင်းဖြစ်သည်။

“ပေါက်စ ငါကိုမင်းလာနှိုးနော်”

တင်ထွန်းက လျောပေါ်ကနေ တံတားပေါ်ကို လှမ်းတက်ရင်း ပြောသည်။ “အေးပါက္ခ”ဟု ပေါက်စက လျောထဲက ရေတွေပောက်ထူတ် နေရင်း ပြန်ပြောသည်။ ပေါက်စလည်း သူဘာသာသူနှိုးမှာ မဟုတ်။ သူအဖောက် နှိုးခိုင်းရမည်။

× × × × ×

သူတို့နှစ်ယောက် ရေထဲကို အသံမကြားရအောင် ဆင်းလိုက်သည်။ စောစောစီးစီးမြို့ ရေထဲဆင်းဆင်းချင်း အေးခနဲ့ဖြစ်သွားသည်။ အေးပေမယ့်လည်း သူတို့ရှုံးတည်ရာ မအူပင် တော်ဆီကို ရေသံမကြားရအောင် ကိုယ်ဖော့ပြီးကူးလိုက်၊ ရေငပ်ပြီး သွားလိုက်နဲ့လာခဲ့ကြသည်။ ရေထဲမှာ ကျင်လည်ကြသူတွေမြို့ သူတို့အတွက် အခက်အခဲမရှိ။ သူတို့ရီးတည်ရာ သပြေပင်ဆီ ရောက်တော့ တင်ထွန်းက အရင်ရော်ကတက်သည်။ ပေါက်စက သူနောက်က လိုက်တက်သည်။ လွယ်အိတ်ချည်ထားရာ သစ်ကိုင်း ခွဲဆုံးမှာ တင်ထွန်းက သေသေချာချာချို့ပြီးထိုင်လိုက်သည်။ ပေါက်စ ကလည်း တင်ထွန်းဘက်က သစ်ကိုင်းခွဲဆုံးမှာ အကျအန် ထိုင်လိုက်သည်။

နေရာကျိုးဖြို့ဆိုတာနဲ့ တင်ထွန်းက ချည်ထားတဲ့ လွယ်အိတ်ကို

ဖြူတိပြီး သူကိုယ်မှာသိုင်းပြီး လွယ်လိုက်သည်။ ပြီးတော့ လေးခွဲ တစ်လက်နဲ့ လောက်စာလုံးတခါ့ကို ပေါက်စကိုလှမ်းပေးပြီး နောက်ထပ်လေးခွဲတစ်လက်ကိုလွယ်အိတ်ထဲမှတုတ်ကာ အဆင်သင့် ပြင်လိုက်သည်။ ဒီအချိန်အထိ အလင်းရောင်မလာသေး။ ဒီတော့ သူတို့လည်း ဘာကိုမှ သဲသဲကွဲကွဲမဖြင့်ရ။ ပေါက်စ ဖြူးထောင်ထားတဲ့ နေရာနဲ့ အခုသုတိနေရာယူထားတဲ့သစ်ပင်က ခဲတစ်ပစ်လောက် တောင် မဝေး။ ဒါပေမဲ့ မှောင်နေသေးတာမို့ အဲဒီနေရာကိုလည်း သဲသဲကွဲကွဲမတွေ့ရသေး။ ဒါပေမဲ့ အဲဒီအမှောင်တဲ့ကိုပဲ သူတို့ နှစ်ယောက် ပြူးပြီးကြည့်နေကြရသည်။ ခြင်ကိုက်တာတောင် လှမ်းမရှိက်ရဲ့။

သူတို့နှစ်ယောက် စိတ်ရှည်ရှည်စောင်ဆိုင်းနေစဉ်မှာ အရေး အရပ်ဆီမှ အလင်းရောင်က ဖြည်းဖြည်းချင်းပေါ်လာနေပြီ။ ပိုးတဝါးအလင်းရောင်အောက်မှာ သူတို့နှစ်ယောက် ပိုးတည်ရာ အရပ်ဆီကိုပဲ အကဲခံတ်နေကြသည်။ အခုထိတော့ ဘာမှ မထူးခြားသေး။ အားလုံးသော အရာများက တိတ်ဆိတ် ပြုပိုင်သက်လျက်။

သစ်ပင်ခွဲဆုံးမှာ အကြားပြီးထိုင်နေရတော့ ညောင်းလာတာမို့ ပေါက်စက ဟိုလှည့်ပါလှည့်လုပ်သည်။ ဒါကိုတွေ့တော့ တင်ထွန်းက တိုးလေးလှမ်းပြောသည်။

“ဟေ့ကောင် ပြုပြုမြန်နေကွာ”

“တင်ထွန်း ဟိုးမှာကြည့်ကြည့်စမ်း အဲဒါ လျော့လားမသိဘူး”

တင်ထွန်းက ပေါက်စလွှာနှင့်ပြရာကိုကြည့်လိုက်သည်။ သူတို့ရဲ့ ရွှေတည်တည် ခပ်လှမ်းလှမ်းရောင်ပေါ်မှာ လျော့တစ်စီး။ ဒီဘက်ကို လျော့လာနေသည်။ သူကိစ္စရှိလို့ သွားတဲ့လျော့မျိုးလည်း ဖြစ်နိုင်တာမို့ ကြည့်ရုံးသာကြည့် နေကြသည်။ လျော့ပေါ်မှာ လျော်လာသူ

တစ်ယောက်တည်း။ သူတို့နှစ်ယောက်ကြည့်နေဆဲမှာပင် ထိုလောက မအူပင်တော့ဟုဘက်ကရောလမ်းကိုမသွားဘဲ သူတို့နှစ်ယောက် ရှိရာ မအူပင်တော့ဘက်ကို လှည့်ဝင်လာသည်။ သူတို့ ကြည့်နေ စဉ်မှာပင် ထိုလောက မအူပင်တော့စပ်က ပေါက်စ ဖြူးထောင်တဲ့ နေရာဆီကိုဝင်လာသည်။ ပြီးတော့ ဟိုကြည့်ပါကြည့် တစ်ချက် ကြည့်လိုက်ပြီး ဖြူးထောင်ထားရာ ကြိုးတန်းကို လှမ်းဆွဲသည်။

ဒီသူခိုးတော့ ငါနဲ့တွေ့မယ်ဆိုပြီး စိတ်ထဲက ကြံးဝါးထား ပေမယ့် နဖူးတွေ့၊ ဒုးတွေ့လည်း ကြံးရော ပေါက်စခြေဖူးတွေ လက်ဖူးတွေအေးစက်လာပြီး ဒုးတွေတူနှစ်ချင်လာသည်။ လေးခွဲ ကိုင်ထားသော လက်ပါတုန်လာသည်။

တင်ထွန်းကတော့ သူခိုးက ဖြူးကြည့်ဆွဲလိုက်ကတည်းက လေးခွဲနဲ့လောက်စာလုံးက အသင့်ဖြစ်နေပြီ။ သူခိုးက ဖြူးကို ရေထဲကနေ လျော့ပေါ်လည်းဆွဲတင်လိုက်ရော လေးခွဲကို သေသေ ချာချာချိန်ပြီး ပစ်ထည့်လိုက်သည်။ ဒါပေမဲ့ သူပစ်ချက်က နည်းနည်းလေးလွှာပြီး လျော့ရုံကိုပဲ “ဒေါက်ခနဲ့” သွားထိသည်။ ချက်ချင်းပဲ လွယ်အိတ်ထဲက လောက်စာလုံးကိုထပ်နှိုက်ပြီး ပစ်ထည့်လိုက်သည်။ ဒီတစ်ချက်ကတော့ ပစ်မှုတ်ကိုကွဲက်တိ။ သူခိုး တွေ့နှစ်သွားတာ မြင်လိုက်ရသည်။ နောက်ထပ်တစ်ချက်။ ဒါလည်း ကျေကုန်းကိုထိတာ တွေ့လိုက်ရသည်။

တင်ထွန်းက တစ်ချက်ပြီးတစ်ချက်ပစ်နေတာကိုမြင်ရတော့မှ သူခိုးကိုလည်း တစ်ချက်ပြီးတစ်ချက်ထိနေတာတွေ့တော့မှ ပေါက်စ လက်တွေ့အတူနှစ်သွားပြီး ပထမဗီးဆုံးတစ်ချက်ကို ပစ်ထည့်လိုက်သည်။ ထိချက်ကလွှာပြီး ရေထဲကိုရောက်သည်။ နောက်တစ်ချက် ကျတော့မှုပဲ ပစ်မှုတ်ကို မိမိရရထိသည်။

ဒေါက်ခနဲ့ လျော့ရုံကို တစ်စုံတစ်ခုအရှိန်နဲ့လာထိသည်

အသံကြောင့် လျေပေါ်မှုလူက ရှုတ်တရက်မှို့ လန်းသွားသည်။ ဘာလဲလိုကြည့်လိုက်တော့ လောက်စာလုံး။ အဲသလိုကြည့်နေစဉ် မှာပဲ လက်ပြင်တစ်နေရာမှာ ပူခနဲဖြစ်သွားတာကြောင့် လန်းပြီး တော့ တုန်သွားသည်။ တစ်နေရာကနေ တစ်ယောက်ယောက်က သူကိုချောင်းပြီးလေးခွန့်ဆော်နေပြီ။ အခြေအနေကိုရိပ်စားမိလိုက် တာနဲ့ လျေပေါ်မှုလူက သူအနားရှိ သစ်ပင်ပင်စည်ကိုတွန်းပြီး လျေကိုနောက်ဆုတ်ဖို့ပြင်သည်။ ထိုစဉ်မှာပင် ကျောက်နှုန်း တစ်နေရာမှ ပူခနဲဖြစ်သွားပြန်တာမှို့ လျှော့တက်ကိုကောက်ကိုင်ပြီး အားကုန်ကြံးလျှော့လိုက်သည်။ လျှော့လိုက်သည့်အရှိန်ကြောင့် လျေက ရိပ်ခနဲရွှေသည်။ ထိုအချိန်မှာပင် နံဘေးကိုတစ်ချက် လျေနံရုံကိုတစ်ချက် တစ်ပြင်နက်ထိသည်။ ဒါက သူကိုဆော်နေတာ တစ်ယောက်တည်းမဟုတ်ဘူးဆိုတာကိုပြနေတာမှို့ မနားတမ်း အားကုန်လျှော့ထွက်လာခဲ့တော့သည်။ ဒါတောင် လောက်စာလုံး တွေက သူနံဘေးကို အတော်ဝေးဝေးအထိ လိုက်လာနေသေးသည်။

ကမူးရှုံးထိုးထွက်ပြီးတဲ့ လျေသမားငါးသူခါး အဝေးကြီးရောက်သွားတော့မှ တင်ထွန်းနှင့် ပေါက်စက လေးခွပစ်တာကို ရပ်လိုက်သည်။

“မင်းငါးသူခါး နောက်မလာရဲတော့ပါဘူးကွာ၊ တော်တော် အိစလုံဝေသွားလောက်ပြီ”

တင်ထွန်းပြောတာ တကယ်ကိုမှန်လေသည်။ နောက်ရက် တွော့သူမြှုံးတွေကို ဘယ်သူမှုလာမဆိုးတော့။ ပေါက်စ တကယ်ကို စိတ်ချမ်းသာသွားရလေသည်။ အဲဒီနောက ရလာတဲ့ ငါးတွေ့ ပုံစွန်တွေထဲက တစ်ဝက်ကို တင်ထွန်းကိုခွဲပေးလိုက်သည်။ တင်ထွန်းက ငါးတွေ့ ပုံစွန်တွေက သူအတွက် နှစ်ရက် သုံးရက်စာမို့ သဘောကျသွားသည်။ အိမ်ကိုပြန်လာတဲ့ တင်ထွန်း မျက်နှာက

မို့ရသည့်မျက်နှာ။

× × × × ×

“ဟေ့ ကောင်လေးတွေ လာကြ လာကြ၊ မုန်ဟင်းခါးတွေ လာစားကြ၊ အဲဒါတွေ ထားလိုက်ပြီး၊ စားပြီးတော့မှ သိမ်းလိုက် ကြတော့”

ဘူရားမျက်နှာတော်ဖွေ့ဗြီးလို့ ပစ္စည်းပစ္စယတွေသိမ်းဆည်း နေသော သူတို့ကလေးတစ်သိုက်ကို အဘေးဦးသန်းရင်က လျမ်းပြော တာမှို့ သူတို့တွေက လုပ်လက်စတွေကိုချထားခဲ့ကြပြီး မုန်ဟင်းခါးစားဖို့ စုင်းထိုင်လိုက်ကြသည်။

“ဟေ့ အဲဒီမှာ မုန်ဟင်းခါးတွေ အများကြီးကျိုးသေးတယ်၊ မင်းတို့အဝေသာစား ပြီးရင် ဒီမှာ အချို့ပဲတွေလည်းရှိသေးတယ်၊ ဟူတ်ပြီလား”

“ဟာ... မို့က်တယ်ကွာ”

မုန်ဟင်းခါးစားပြီးရင် ဘုန်းကြီးပွဲကျအချို့ပဲ ဆက်စားရမယ် ဆိုတော့ အစားမက်သူ တင်ထွန်းက ဟန်ပင်မဆောင်နိုင်။ မုန်ဟင်းခါးတွေလည်း တစ်ပန်းကန်ပြီး တစ်ပန်းကန်။ ပြီးတာနဲ့ အချို့ပဲဆီကို ဆက်လိုက်ကြသည်။ အချို့ပဲပန်းကန်ထဲမှ မုန်တွေ ကုန်တော့မှ ရပ်လိုက်ကြသည်။

စားပြီးတာနဲ့ အဘက သူတို့တစ်တွေကိုလှမ်းမပြောခင် ထလိုက်ကြပြီး သူတို့လုပ်ရမည့်အလုပ်တွေကို ဆက်လုပ်လိုက်ကြသည်။ အဘက စားစရာရှိတာစားပြီး လုပ်စရာရှိရင်လည်း မပျင်းကြဖို့ သူတို့ကို အမြဲပြောလေ့ရှိသည်ကိုး။

လုပ်စရာရှိတာတွေ အားလုံးပြီးသွားတော့ သူတို့တစ်တွေ ပြန်တော့မယ်ဆိုတဲ့ အမေကြောင်းပြောဖို့ အဘကိုလိုက်ရှာတော့ ဘုရားတန်ဆောင်းအဝင်ဝနားမှာ ဧည့်သည်တချို့နှင့် စကားပြောနေ

သော အဘကို လျမ်းတွေ့ရသည်။ အဲဒါနဲ့ ပေတူးကပဲ အဘဆီကို သွားလိုက်သည်။

“အဘရေ ကျွန်တော်တို့ပြန်တော့မယ်”

အဘက ပေတူးကိုလှည့်ကြည့်ပြီး

“ပေတူးရေး၊ ခဏလေးကွာ၊ မင်း ဒီနေ့ကျောင်းပိတ်တယ် မဟုတ်လား”

“ဟုတ်ကဲ့အဘ၊ ဒီနေ့ညုပ်နဲ့ ကျောင်းပိတ်တယ်”

“အဲဒါဆိုရင် အဘကို တစ်ခုကူညီးကွာ၊ ဒီက ဧည့်သည်တွေ ကို တို့ဘုရားကြီးအကြောင်း မင်းပြောပြေးပါလား”

အဘန်ဘေးတွင်ရပ်နေသော ဧည့်သည်မိသားစုက ပေတူးကို ပိုင်းပြီးကြည့်ကြသည်။

“ဒီကလေးက ဒီဘုရားကြီးအကြောင်း သေသေချာချာ သိပိုမလား အဘ”

ဧည့်သည်အမျိုးသမီးက အဘကိုပြောတော့ အဘက

“ဒါတော့ စိတ်ချာ သမီးတို့သိချင်တာတွေမှန်သမျှ သူပြောပြနိုင်ပါလိမ့်မယ်ကဲ့့၊ က ပေတူးရေ ဒီဧည့်သည်တွေကို မင်းပဲ လိုက်ပြေးလိုက်”

“အဘ တင်ထွန်းကိုပါခေါ်ပေးပါ၊ ကျွန်တော်တို့နှစ်ယောက် ဆိုရင် ပိုကောင်းတာပေါ့”

ပေတူးစကားကြောင့် အဘဉ်းသန်းရင်က တင်ထွန်းကို လျမ်းခေါ်သည်။

“တင်ထွန်းရေ ခဏလာပါဉီးကွာ”

အဘ ဉီးသန်းရင်လျမ်းခေါ်တော့ တင်ထွန်းက အပြေး ကလေး လာသည်။

“တင်ထွန်းရေး၊ ပေတူးနဲ့ မင်းနဲ့ ဒီဧည့်သည်တွေကို

လိုက်ပြေးကွာ၊ ဟုတ်လား”

အဘဉ်းသန်းရင်က အဲသလိုပြောပြီး ဘုရားတန်းဆောင်း အတွင်းကို ပြန်ဝင်သွားသည်။

“က လာ လာ ဉီးလေးတို့ အဒေါ်တို့ ကျွန်တော်တို့ ဘုရားမှုခ်ဝ ကို ပြန်သွားကြရအောင်၊ အဲဒီနေရာကနေစပြီးပြောပြရင် ပိုကောင်းမယ်ထင်တယ်”

ပေတူးက ဧည့်သည်မိသားစုတို့မီးဆောင်ကာ ဘုရားမှုခ်ဝ ဆီကို ဘုရားဆောင်းတန်းအတိုင်းလျှောက်လာကြသည်။ တင်ထွန်း ကတော့ ဧည့်သည်မိသားစုရဲ့နောက်က လိုက်လာသည်။ ဧည့်သည် မိသားစုမှုာက လင်မယားနှစ်ယောက်နှင့် ကလေးနှစ်ယောက်။ ကလေးနှစ်ယောက်မှာ အကြီးက မိန်းကလေးဖြစ်ပြီး၊ အင်ယ်က ယောကျားလေး၊ အကြီးဆုံးမိန်းကလေးက သူတို့တစ်တွေထက် လေးငါးခြားကြနှစ်လောက်ကိုင်ယ်သည်။ ဒါပေမဲ့ ကြည့်လိုက်ရုံး သူငြေးတွေဆိုတာ သိသာနေသည်။

ဘုရားမှုခ်ဗီးဝရဲ့ “အတုလမာရဇိန်သွန်းဘုရားကြီး” ဆိုသော စာတန်းနှင့် သူအောက်က ‘၁၂၅၃ ခုနှစ်’ ဆိုသော စာတန်းများကို ဖွန်ပြီး ပေတူးက စပြောသည်။

“ဒီအတုလမာရဇိန်သွန်းဘုရားကြီးကို မြန်မာသတ္တရာဇ် ၁၂၅၃ ခုနှစ်မှာ ယာမာကျောင်းရဲ့၊ ပထမဗီးဆုံးကျောင်းထိုင် ဆရာတော်က ဉီးဆောင်ပြီး မြို့သူမြို့သားတွေ၊ နယ်သူနယ်သား တွေကဲ့ စေတနာသွေ့ကြတရားတွေနဲ့ ဆောက်လုပ်တည်ထားကိုကွယ် ခဲ့ကြပါတယ်၊ အဲဒီအချိန်က ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ နောက်ဆုံး ဘုရင်ဖြစ်တဲ့ သိပေါ်မင်းပါတော်မှုပြီး အချိန်လို့ ဆိုလိုရမှာပါ”

ထို အချိန်တွင် ဧည့်မိသားစု၏ကလေးအင်ယ်က

အပေါ်ကို လက်ညီးထိုးပြီး

“မေမေ ငှက် ငှက်”

ကလေးအမေက သူသားလက်ညီးဆွန်ပြရာကိုကြည့်ပြီး

“အဲဒါ ဒေါင်း သားသားရဲ့ ဒေါင်းက ဒီဘက်မှာတစ်ကောင် ဟိုဘက်မှာတစ်ကောင် ကိုရေ့။။။ ကြည့်ပါ၍ ဒေါင်းရုပ်တွေက တော်တော်လှုတယ်နော်”

“အေး လှုတယ်ခိုတာထက် ကျက်သရေးရှိတယ်ခိုတဲ့စကားက ပိုပြီးသင့်တော်မှာပေါ့”

ဓည့်သည်လှုကြီး၏စကားလုံးရေးချယ်သုံးတတ်ပုံကို ပေတးသဘောကျသွားသည်။ မှန်ပါပေသည်။ သူတို့ဘူးမှုခိုးမှ ဒေါင်းရုပ်နှစ်ရုပ်က အရွယ်အစားရော ပုံသဏ္ဌာန်ကပါ ကျက်သရေ ရှိရှိ တင့်တယ်လှုပနေသည်။

“ဟူတ်ပါတယ် ငင်ဗျာ ဒီဒေါင်းရုပ်တွေရဲ့ အနုပညာလက်ရာကို ကြည့်ရံ့တင် ကျွန်တော်တို့မြန်မာရှုံးရာအနုပညာရဲ့ အဆင့် အတန်းကို အကဲဖြတ်လို့ရလောက်ပါတယ်”

ထိုအချိန်တွင် ကလေးအငယ်ကောင်က အဝင်မှုခိုးတိုင်လုံးကြီးဆီကို ပြေးထွက်သွား၏။ သူအမေက ကလေးနောက်ကို အပြေးလိုက်ရင်း

“ကိုရေ ဒီမှာလ ကြည့်ပါ၍ ထိုင်လုံးကြီးတွေကလည်း အကြီးကြီးတွေပဲ”

“ဟူတ်ပါတယ် အန်တီ၊ ဒီဘူရားတန်ဆောင်းကြီး ရေရှည်တည်တဲ့ခိုင်မြေဖော်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီလိုမျိုး တိုင်လုံးကြီးတွေကို ကြီးကြီးမားမား စိုက်ထူထားခဲ့ကြတာပါ၊ ဒီလိုတိုင်လုံးမျိုး ၂၇၀ ကျော်နဲ့ ဒီဘူရားတန်ဆောင်းကြီးကို အခိုင်အခုံတည်ဆောက်

ခဲ့ပါတယ်”

ပေတးက သူပြောပြတာတွေကို စိတ်ဝင်တစားရှိခဲ့လားလိုလည်း တစ်ချက်တစ်ချက်အကဲခတ်ကြည့်ရသေးသည်။

“အဲ ဒီတိုင်လုံးကြီးတွေကို အပေါ်ပိုင်းက အမိုးနဲ့ မျက်နှာကြောက်တွေ တပ်ဆင်ဖို့ တစ်ခုနဲ့တစ်ခု ချိတ်ဆက်ထားတဲ့ သစ်သားချောင်းကိုလည်း ကြည့်လိုက်ပါ၍”

“ဟူတ်ပါရဲ့ ကိုရယ်၊ ကြည့်ပါ၍ နည်းနည်းနောနော သစ်ချောင်းကြီးလား၊ အဲဒါဘာသစ်တွေလည်း မသိဘူးနော်”

“ကျွန်းသစ်တွေပါ အန်တီ၊ ဒီဘူရားတန်ဆောင်းတစ်ခုလုံးမှာ သုံးထားခဲ့တဲ့ သစ်တွေမှန်သမျှ အကုန်လုံး ကျွန်းသစ်တွေချည်းပါပဲ၊ ဒီဘူရားတန်ဆောင်းကြီးဆောက်တုန်းက ဒီနားက ပန်းလှိုင်မြစ် ကမ်းပါးမှာပဲ လွှဲစင်တွေထိုးပြီး လို့သမျှသစ်တွေကို ဆွဲယူခဲ့ကြတယ်လို့ အစဉ်အဆက်ပြောခဲ့ကြပါတယ်”

“ဒါဆို ဒီဘူရားတန်ဆောင်းကြီးတစ်ခုလုံးအတွက် ဆိုကျွန်းသစ်တွေ နည်းနည်းနောနောကုံးမှာ မဟုတ်ဘူးနော်၊ တန်ကို တောင်နဲ့ချိသွားနိုင်တယ်နော်”

“အဲဒါ တို့တွေ တစ်ချိန်က ဘယ်လောက်ခမ်းသာခဲ့ကြတယ် ဆိုတာရယ်၊ တို့လူမျိုးတွေရဲ့ ယဉ်ကျေးမှု အဆင့် အတန်း ဘယ်လောက်မြင့်မားခဲ့သလဲဆိုတာ လွှာယ်လွှယ်လေးမြင်နှင့်တဲ့ အချက်ပဲ”

“ဟူတ်တယ်နော် ကို၊ ဒါတောင် ဒီမြို့ကလေးက မြစ်ဝ ကျွန်းပေါ်က မထင်မရှား မြို့သေးသေးလေးတစ်မြို့ပဲရှိသေးတာ”

“ဒီမြို့ကလေးမှာ ဒီလိုကြီးကျယ်ခမ်းနားတဲ့ ဘူရားတန်ဆောင်း

ကြီးရှိနေတာက ဒီမြို့သူမြို့သားတွေရဲ့ ဘာသာသာသနာအပေါ်မှာ ရှိနေတဲ့ သွေ့တရားကိုပြနေတာပဲပေါ့”

ပေတူးက ဓည့်သည်လင်မယား အချို့အချုပ်ပြောဆိုနေကြ တာကို နှစ်ခြိုက်သဘောကျွား နားထောင်နေမိလေသည်။

“က လာ လာ ကလေးတို့ တို့ကို ဘုရားတန်ဆောင်းထဲ လိုက်ပြပါဉိုး”

ပေတူးနှင့် တင်ထွန်းက ဘုရားဖူးမိသားစုကို အဝင်ဝကနေ စောင်းတန်းအတိုင်း ဘုရားတန်ဆောင်းအတွင်းကို လိုက်လံရှင်းပြကြသည်။ လူကြီးနှစ်ယောက်က သူတို့ရှင်းပြသည်ကို နားထောင် နေချိန်မှာ ကလေးနှစ်ယောက်က ပြေးလိုက်ဆော့လိုက်၊ ဗုဒ္ဓဝင် ပန်းချိကားတွေကို မေ့ကြည့်လိုက်နှင့်။ ဂန္ဓကုဋ္ဌတိုက်အဝင်ဝ ဘုရားမျက်နှာစာရွှေရောက်တော့ အတူလမာရအိန်သွဲ့ခံ သွေးတော်မူ ဗုဒ္ဓရှုပ်ပွားတော်ကို မိသားစုအားလုံးက ဦးချကန်တော့ကြပြီး အလှုခံပုံးထဲကို အလူခွေမှား ထည့်ဝင်လှူဒါန်းကြသည်။

အဲဒီကနေမှ လိပ်ကန်ဘက်သို့ထွက်သော တောင်ဘက် တံခါးပေါက်ကို ရောက်လာရာမှာ ကလေးနှစ်ယောက်က သူတို့ မြင်ရသော မြင်ကွင်းကြောင့် သဘောကျထွားကြသည်။

ရေကန်ကြီး တစ်ကန်။ ထိုကန်အလယ်မှာ စေတီလေးတစ်ဆူ။ ယင်းစေတီဆီကိုသွားဖို့ရာ အမိုးပါသော အခိုင်အခဲ့ သစ်သား တံတားကြီးတစ်ခု။ အဲဒီတံတားပေါ်ကနေ ငါးစာကျွေးနေကြတာကို မြင်နေကြရသလို ရေထဲမှာလည်း ငါးတွေကပေါ်လာလိုက် ငုပ်သွားလိုက်။

ငါးစာရောင်းသူထံမှ ပေါက်ပေါက်တွေဝယ်ပြီး ကလေးနှစ်ယောက်က တစ်ခုပြီးတစ်ခု ပစ်ချကွေးနေကြရာ ငါးတွေ ကလည်း ရေပေါ်က အစာတွေကို တစ်ကောင်ပြီး တစ်ကော်

သူထက်ငါး အလူအယက်စားသောက်နေကြလေသည်။ ဒါတွေကို ကလေးတွေသာမက လူကြီးတွေကပါ သဘောကျနေကြတော့သည်။

“ဘာဝါးကြီးတွေလဲ မသိဘူးနော်၊ အကြီးကြီးတွေပဲ”

နံဘေးမှာရှိနေသည့် တင်ထွန်းက

“ငါးမြစ်ချင်းတွေပါ ဟိုးက အကောင်ကြီးတွေလား၊ အဲဒါက ငါးကြေးပေါ့၊ နီပြင် တခြားငါးတွေလည်း အမားကြီးရှိသေးတယ်၊ လိပ်တွေလည်း နည်းနည်းပါးပါးတော့ရှိတယ်”

ကလေးတွေ ငါးစာကျွေးနေစဉ်မှာ ပေတူးက ဒီကန်ကြီးက ဘုရားကုန်းတော်တည်ဆောက်ရန်မြေဖို့ရာမှ ဖြစ်ပေါ်လာသော တွင်းကြီးကို ပတ်ပတ်လည်အုတ်စီရုံ ရေကန်အဖြစ် အခိုင်အခဲ့ တည်ဆောက်ခဲ့ပြီး ငါးမား၊ လိပ်မားကို ဘေးမွဲပေးကာ မွေးမြှုထား ခဲ့ခြင်းဖြစ်ကြောင်းကို ပြောပြု၏။ ရွှေရာသီး ရေမားနည်းပါးလာ သည့်အခါမှာလည်း ပန်းလိုင်မြစ်မှုရေကို အင်ဂျင်စက်များဖြင့် မောင်းတင်ကာ ရေသွင်းပေးခြင်းကြောင့် တစ်နှစ်ပတ်လုံး ရေအပြည့်ရှိကြောင်း ပြောပြသည်။

လိပ်ကန်မှုပြန်ထွက်လာတော့ တင်ထွန်းက ဦးဆောင်ပြီး နောင်တော်ကြီး ဘုရားတန်ဆောင်းဆီသွားကြသည်။ နောင်တော်ကြီး တန်ဆောင်းက ဘုရားတန်ဆောင်းကြီး၏အရှေ့ဘက်ကို ကိုက သုံးရာအကွာလောက်မှာ တည်ထားခြင်းဖြစ်သည်။ ဤနောင်တော်ကြီး ရှုပ်ပွားတော်မှာ အတူလမာရအိန်ရှုပ်ပွားတော်ကြီးအဖြစ် ဦးစွာ ပထမသွေးလုပ်တော်မူသော ရှုပ်ပွားတော်ဖြစ်ပြီး အကြောင်းကြောင်းကြောင့် စိတ်တိုင်းကျမဖြစ်ခဲ့လဲ နောက်ထပ်ရှုပ်ပွားတော်တစ်ဆူ သွေးလုပ်တော်မူသောအခါမှ ရဟန်းရှင်လူအားလုံး ကြည်ညိုးခိုက်မဝါဖြစ်ရသော ရှုပ်ပွားတော်ကြီးဖြစ်လာရကြောင်း၊ ထိုကြောင့် ဦးစွာပထမသွေးလုပ်တော်မူသော ရှုပ်ပွားတော်မြတ်ကို

နောင်တော်ကြီးဘဲ့အမည်ဖြင့် ယခုလက်ရှိနေရာတွင် သီးသန်း တည်ထားကိုးကွယ်ခဲ့ပါကြောင်း စသည်ဖြင့် တင်ထွန်းက ရှင်းလင်း ပြောပြသည်။

နောင်တော်ကြီးတန်ဆောင်းမှုအပြန် စကြံးလမ်း၏လက်ယာ ဘက်ရှိ မြေကွက်လပ်ကြီးကို လက်ညီးညွှန်ကာ တင်ထွန်းက ပြောသည်။

“ဒီနေရာမှာ အားဖြင့်တွေ၊ အတ်တွေ ကတဲ့အတ်ရုံကြီးရှိတယ်၊ သီတင်းကျွတ်တာနဲ့ အောင်ရုံဆောက်ပြီး ပွဲတွေကကြတာပေါ့”

“ဟူတ်လား ဒါနဲ့နေပါသီးကွာ မင်းတို့အခုံပြောပြတာတွေကို မင်းတို့ကို ဘယ်သူကပြောပြထားတာလဲကွာ ခုနက အဘကြီးလား”

“မဟုတ်ဘူး ဦးလေးရာ ကျွန်တော်တို့ကို ဘယ်သူကမှ ပြောပြထားတာ မဟုတ်ဘူး၊ ကိုယ့်ဘာသာကိုယ်သီတာပဲ”

“ဒါတော့ မဖြစ်နိုင်ပါဘူး ကောင်လေးရာ”

တင်ထွန်းနှင့် ဧည့်သည်းလေးကြီးတို့ အချိုအချာပြောနေစဉ် ပေတူးက ဝင်၍ရှင်းပြသည်။

“ဒီလိုပါ ဦးလေး၊ ဦးလေးတို့ ဘုရားထဲဝင်လာတုန်းက သတိထားမိခဲ့လား မသိဘူး၊ ဘုရားအဝင်မှာ အလျှော်ဗြာနရှိတယ်၊ အဲဒီအလျှော်ဗြာနက အဘေးမောင်ရင်က ဒီဘုရားတန်ဆောင်းကြီးရဲ့ ရာဇ်ဝင်နဲ့ သမိုင်းကို အမြတ်များပြောလေ့ရှိပါတယ်၊ အဲဒါကြောင့် ကျွန်တော်တို့တစ်တွေက ဒီအကြောင်းတွေကို နေ့တိုင်းလိုလိုကြားနေ မြင်နေကြရတော့ ကျက်စရာကိုမလိုဘဲ အလွတ်ရနေတော့တာပေါ့”

“အေးအေး ဒါဆုံးရင်တော့ ဟုတ်တာပေါ့၊ ဒါနဲ့ မင်းတို့ တစ်တွေ ကျောင်းရောနေကြသေးသလားကွာ”

ဒီတော့ တင်ထွန်းကပြောသည်။

“ဒီကောင်ကနေတယ်၊ ကျွန်တော်ကတော့ မနေတော့ဘူး”

“ကျော်၊ ကျော်၊ ဟုတ်ပြီ၊ ဟုတ်ပြီ၊ မင်းက ဘယ်နှတန်းရောက်ပြုလဲကွာ”

“ရှုစ်တန်းပါ ဦး”

“မင်းကရော စာတတ်သလားကွာ”

“တတ် တာပေါ့ ဦးရာ၊ ကျွန်တော်က လေးတန်းအောင်ပြီးတော့မှ မနေချင်တော့လို့ ကျောင်းထွက်လိုက်တာ”

“အေး အေး ဟုတ်ပြီ၊ ဟုတ်ပြီ၊ ဦးတို့မိသားစုကို အခုလိုလိုက်ပြီးပြောပြပေးတဲ့အတွက် မင်းတို့ကို ကျေးဇူးတင်တယ်၊ အဲဒီအတွက် မင်းတို့ကို တစ်ခုခုလက်ဆောင်ပေးချင်တယ်”

“ကျွန်တော်တို့ကို ဘာမှပေးစရာမလိုပါဘူး ခင်ဗျာ၊ အဘကလည်း ပြောထားပါတယ်၊ ဧည့်သည်တွေကို တတ်နိုင်သမျှ ကူညီပေးရမယ်၊ အဲဒီအတွက် ဘာမှပြန်မတောင်းရဘူးလို့ ပြောထားပါတယ်၊ မှန်တွေဘာတွေကျေားရင်တော့ စားလိုက်ပေါ့ကွာတဲ့”

“ဟုတ်ပြုကွာ၊ က တို့ဝယ်လာတဲ့မှန်တွေထဲက သူတို့နှစ်ယောက်ကို တစ်ထုပ်စီပေးလိုက်ပါကွာ”

ကိုတ်မှန်ထုပ်တွေပြုလိုက်ရကာတည်းက တင်ထွန်းနဲ့ပေတူးတို့နှစ်ယောက် အတော်ပေါ်သွားပြီ။ သူတို့လိုမိသားစုတွေအတွက် ဒီလိုမှန်မျိုးတွေက အလျှော်ဗြာနသာ စားရလေ့ရှိသော အစားအစာများပင်ဖြစ်ပါ၏။ ဧည့်သည်မိသားစုက အပြန်မှာ ကားပေါ်ကန် လက်ပြန်တ်ဆက်သွားကြသည်။ သူတို့နှစ်ယောက်၏ အိမ်အပြန်ခြေလှမ်းတွေက သွေ့ကိုလက်တက်ကြနေလေပြီ။

x x x x x

သူအဖေနှင့် သူအမေ စကားတွေကြပ်ကြည်သာသာပြောဆို

နေတုန်းမှာ တင်ထွန်းက အသာလေးလစ်ထွက်လာသည်။ သူခြေလျမ်းတွေက သွက်လက်နေသည်။ ဦးတည်ရာက တာပေါ်ကင်းတဲ့ဆီ။

ဒီလု ကင်းတဲ့မှာ ကင်းစောင့်တဲ့သူတွေ ထမင်းချက်စားကြ မယ်လို ညနေက ဘောလုံးကန်ရင်းသိခဲ့ရသည်။ တာပေါ်ကင်းတဲ့ကို တင်ထွန်းရောက်တော့ ခင်မောင်နိုင်တစ်ယောက်ကိုပဲ တွေ့ရသည်။ တကယ်ဆုံး ဒီအချိန်လူင့်နေရမှာ။

“ဟောကောင် ခင်မောင်နိုင်၊ ဘယ်သူမှုမရောက်သေးဘူးလား”

“မင်းက အခုံမှုလာတယ် တင်ထွန်းရာ၊ ဒီမှာပြဿနာတက် နေပြီကွဲ”

“ဟ ဘာဖြစ်လိုလိုကွဲ”

ဒီတော့မှ ခင်မောင်နိုင်က အတ်စုံခင်းပြသည်။ သူတို့တွေ ညကင်းစောင့်လျှင် ထမင်းချက်စားကြဖို့ တိုင်ပင်ထားကြသည်။ ကုလားက သူအိမ်မှာ ဟင်းတွေလာလာဆိုစားသည့် ဘယ်ကမှန်းမသိတဲ့ ကြောင်တစ်ကောင်ရှိပြောပြီး အဲဒီကြောင်ကို သူ အပြတ် ရှင်းပြီး ကြောင်သားဟင်းချက်စားကြမယ့်အကြောင်းပြောတော့ အားလုံးက သဘောကျကြသည်။

ထိုကြောင့် ကုလားက ကြောင်ကို သူနည်း သူဟန်နဲ့ အပြတ် ရှင်းပြီး လွယ်အိတ်ထဲထည့်ကာ ကင်းတဲ့ကိုယူလာသည်။ ပြီးတော့ ကင်းတဲ့မှာရှိတဲ့သူတွေကို ပေးထားခဲ့ပြီးပြန်သွားသည်။ ကျေန်တဲ့ တာဝန်က ကင်းတဲ့ပေါ်မှာရှိနေတဲ့ ပေတဲ့တို့၊ ပေါက်စတို့၊ ဖိုးကရင်တို့၊ ခင်မောင်နိုင်တို့ တာဝန်။ ခဏကြောတော့ သူတို့ ကင်းတဲ့လေးရှိရာတာပေါ်ကို ဖိုးကရင်အမေရောက်လာသည်။

“သားရေး”ဆိုတော့ ဖိုးကရင်က “များ အမေ” ပေါ့။ ဒီအထိ

ကင်းတဲ့ပေါ်က သူတို့တွေ အေးအေးအေးအေးပင်။

“အမေ ဘာဖြစ်လိုလဲ”

“အမေကြောင်လေး ရှာမတွေ့လို့ နောင်းကတည်းက ထမင်းလည်း လာမစားဘူး၊ အဲဒါ မင်းများ တွေ့မိသလားလို့ လာမေးတာ”

“အမေကြောင် ကြောင်မတွေနောက်လိုက် နေမှာပေါ့ အမေရာ၊ ပြန်လာမှာပါ”

ဖိုးကရင် အဲဒီလိုပြောလိုက်တော့ သူအမေက ဘာမှမပြောတော့ဘဲ တာအောက်ပြန်ဆင်းသွားတော့သည်။ မြင်ကွင်းထဲကနေ သူအမေပျောက်သွားတော့မှ ဖိုးကရင် ရှုတ်တရက်ချက်ချင်းဆိုသလို သတိရသွားပြီး ကုလားယူလာသော လွယ်အိတ်ကို သွားယူပြီး ဖွင့်ကြည့်လိုက်သည်။ လွယ်အိတ်ထဲမှာက အသက်ဝိညာဉ်ကင်းမဲ့ နေပြီဖြစ်သော ကြောင်တစ်ကောင်း၊ ဖိုးကရင်က သေချာအောင် ကြည့်လိုက်တော့ ခုနက သူအမေလိုက်ရှာနေသော သူတို့အိမ်က ကြောင်ကလေး။ အုံထြုတုန်လှုပွဲစွာဖြင့် ကြောင်ကလေးကို စိုက်ကြည့်နေရင်း သူမျက်လုံးအိမ်မှာ မျက်ရည်တွေစိုင်းလာသည်။ ကျေန်တဲ့ သူတွေမှာလည်း အခြေအနေကိုရိုပ်စားမိလိုက်တာမို့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိကြတော့။

အဲဒါနဲ့ပဲ နောက်ဆုံးမှာ သူတို့၏ထမင်းချက်စားမည့် အစီအစဉ်ပျက်လေသည်။ ဒါကြောင့် အစီအစဉ်ပျက်ပြီခဲ့ပြီး အားလုံးလိုလိုအိမ်ပြန်သွားကြသည်။ ဒါပေမဲ့ တင်ထွန်းက လက်မလျှော့ချင်း တစ်ခုမဖြစ်ရင် နောက်တစ်ခုဖြစ်ရမှာပေါ့ဆုံးပြီး ပြန်သွားတဲ့ သူတွေကို လိုက်ခေါ်သည်။ လူတွေပြန်စုံလာတော့ ဘာလုပ်စားကြမလဲ တိုင်ပင်ကြသည်။ ခင်မောင်ထွန်းက

“မင်းတို့တွေ ပိုက်ဆံစိုက်လိုက် ဘယ်လောက်ရှိလဲ၊ ရှိတာနဲ့

ပလျှော်သွားဝယ်ကြ၊ ငါ အီမှာ ထန်းလျက်ခဲ့ပြန်ယူမယ်”
 ဒါနဲ့ပဲ သူတို့အားလုံး ပိုက်ဆံဘယ်လောက်ပါသလဲမေးတော့
 တစ်ယောက်မှ ပိုက်ဆံပါမလာ။ တစ်ပြားမှုကိုမရှိ။
 “မင်းတို့ပိုက်ဆံမရှိရင်နေတော့ကွာ၊ ငါလည်း ထန်းလျက်ခဲ့
 ပြန်မယူတော့ဘူး”
 ဆိုပြီး ခင်မောင်ထွန်းက ကင်းတဲ့လေးပေါ် လွှဲခိုပ်လိုက်လေ
 သည်။ ဒီတော့ တင်ထွန်းက
 “ခင်မောင်ထွန်း မင်း ထန်းလျက်ခဲ့သွားပြန်ယူမလား၊ ငါ
 အုန်းသီးရအောင်ရှာ့လာမယ်”
 “ဒီ အချိန်ကြီး ဘယ်ကအုန်းသီးရမလဲ တင်ထွန်းရာ၊
 ဟူတိမှုလည်း လုပ်စမ်းပါ တော်ကြာ ငါတို့ပါ ပြေးပေါက်မှားနေပါ
 ရီးမယ်”
 “ခင်မောင်ထွန်းရာ မင်းကလည်း ငါပါကွာ၊ မင်းက ငါ့ကို
 ကုလားလိုကောင်မျိုးမှုတ်လို့လား၊ မင်းထန်းလျက်ခဲ့သာရပါစော
 ခင်မောင်နှိုင်လာ မင်း ငါနဲ့လိုက်ခဲ့”
 ပြောပြောဆိုဆို တင်ထွန်းက ခင်မောင်နှိုင်ကိုခေါ်ပြီး
 ကင်းတဲ့လေး၏အရှေ့ဘက်တာရှိးအတိုင်း ထွက်လာခဲ့သည်။
 လမ်းတစ်ဝက်ရောက်တော့ ခင်မောင်နှိုင်က မေးသည်။
 “တင်ထွန်း မင်းဘယ်သွားပြီး ဘာလုပ်မှာလဲ”
 တင်ထွန်းက ခင်မောင်နှိုင်အနားကိုကပ်ပြီး တိုးတိုး
 ပြောသည်။
 “ဘကြီး ဦးလူကြီးတို့ခြေထောင့်အုန်းပင်ပေါ်က အုန်းသီး
 သွားခွေးမယ်၊ မင်းက တာအောက်ကစောင့်နေ၊ အုန်းသီး ငါ ပစ်ချ
 လိုက်တာကို ပြေးကောက်”
 “ဖြစ်ပါမလားကွာ၊ မင်းမှာကြီးတွေ ဘာတွေလည်း မပါပဲနဲ့”

“ဖြစ်ပါတယ်ကွာ၊ မင်းသာ အမှာ့င်ရိပ်မှာ သေချာစောင့်နေ”
 “ဘကြီး ဦးလူကြီးတို့သိသွားရင် ဘယ်လို့လုပ်မလဲကွာ၊
 ဒီအချိန် အိပ်ကြသေးတာမဟုတ်ဘူး”
 “မင်းကလည်းကွာ၊ သူတို့အိမ်နဲ့ ငါတက်မယ့်အုန်းပင်က
 အဝေးကြီးပါ၊ ကြံဖျက်ပြီးကြောက်မနေစမ်းပါနဲ့”
 ဟူတ်တော့ဟူတ်သည်။ ဘကြီး ဦးလူကြီးတို့ခြုံက အကျယ်ကြီး၊
 သူတို့အိမ်နဲ့ ခြေထောင့်ကအုန်းပင်ဆုံးတော့ အဝေးကြီး။ တော်ရုံး
 တန်ရုံဆုံး ဘယ်လို့မှုကို မသိနိုင်။
 အဲခြုံခြေထောင့်ရောက်တော့ အခြေအနေကိုအကဲခတ်လိုက်ပြီး
 ဘာထူးခြားမှုမှုရှိတော့ တင်ထွန်းက ခြေစည်းရုံးပင် ကျိုးတိုးကျေတဲ့
 ကြားကနေ ခြုံထဲကို တိုးဝင်လိုက်သည်။ အိမ်ဘက်ဆီက မီးရောင်
 ပို့နို့မို့နို့ကို တွေ့နေရသေးတော့ မအိပ်ကြသေးတာသေချာသည်။
 ဒါပေမဲ့ ကိုစွဲမရှိ။ ခက္ခစာင့်ကြည့်နေရင်း ဘာထူးခြားမှုမှုရှိ
 တာကြောင့် အုန်းပင်နားကို ပြေးကပ်လိုက်သည်။ ပြီးတော့
 သူများတွေလုပ်သလိုမျိုး အုန်းပင်ပေါ်ကိုမတက်ခင် လက်အုပ်ချိပြီး
 ကန်တော့လိုက်သေးသည်။ ပြီးတာနဲ့ အုန်းပင်ကို လက်နှစ်ဖက်နဲ့
 လှမ်းဖက်ပြီး တက်လိုက်သည်။
 အုန်းပင်ကိုတက်နေရင်း အပင်တစ်ဝက်လောက်အရောက်မှာ
 ခက္ခနားရင်း ဟိုဟိုဒီဒီကိုလှမ်းကြည့်တော့ အားလုံးက မောင်နဲ့
 မည်းမည်း။ ဘာမှုကို သဲသဲကွဲကွဲမပြင်ရ။ လဆုတ်ရက်မြှို့လက်လည်း
 မထွက်သေး။ အုန်းပင်က အမြင့်ကြီးမဟုတ်တာရယ်၊ အပင်တွေ
 တက်နေကျဖြစ်တာရယ်ကြောင့် တင်ထွန်းအတွက် သိပ်ပြီး
 အပန်းတကြီးမရှိ။ အုန်းလက်တွေနားကိုရောက်တော့ စိတ်ချေရသည့်
 အလက်တစ်ခုကိုလှမ်းဆွဲပြီး အုန်းလက်တွေအပေါ်ကို လှမ်းတက်
 လိုက်သည်။
 အပင်ပေါ်မှာ အကျအနထိုင်ပြီးတော့မှ စိတ်ကြိုက်ဖြစ်မည့်

အုန်းသီးတွေကို လိုက်ကြည့်သည်။ ထန်းလျက်နဲ့စားဖို့ဆိုရင် အရည်ချောင်တာက အကောင်းဆုံး၊ အရည်သောက်ဆိုရင်တော့ အောင်းခြင်အနေအထားက အကောင်းဆုံး၊ တင်ထွန်းက သူစိတ်ကြိုက် အုန်းသီးတစ်လုံးကိုရေးပြီး အညှေ့ပြုတ်သွားအောင် အုန်းသီးကို ဆွဲလိမ့်လိုက်သည်။ သုံးလေးပတ်လောက်ဆွဲလိမ့်လိုက်တော့ အုန်းသီးက အညှေ့ပြုတ်ပြီး သူ့လက်ထပါလာသည်။ လက်ထပါလာသောအုန်းသီးကို သေသေချာချာကိုင်ပြီး အပြင်ဘက် တာစောင်းနေရာလောက်ကိုမှန်းပြီး ပစ်လိုက်သည်။ အုန်းသီးက သူမှုန်းထားတဲ့အတိုင်း တာစောင်းကမြေက်တော့ထဲကို ဘုတ်ခနဲကျော်ကြားလိုက်ရသည်။

နောက်ထပ်တစ်လုံးကိုလည်း ခုနကအတိုင်း ဆွဲလိမ့်လိုက် ပြန်သည်။ ဒါပေမဲ့ ဒီတစ်လုံးကျတော့ သုံးလေးပတ်လိမ့်တာတော် အညှေ့ကပြုတ်မထွက်ဘဲ တင်းခံနေသည်။ အဲဒါကြောင့် နေရာ နည်းနည်းပြင်ထိုင်ပြီး အုန်းသီးကို အားနဲ့ဆွဲယူလိုက်သည်။ အရှိန်နဲ့ ဆွဲယူလိုက်တာကြောင့် တဲ့တဲ့ပဲကျန်တဲ့ အုန်းသီးအညှေ့က ပြုတ်ထွက်သွားပြီး သူ့လက်ထကိုပါလာသည်။ အဲသလိုပါလာသည့် အုန်းသီးက ဘာနဲ့တိုက်မိလိုက်မှန်းမသိလိုက်ဘဲ သူ့လက်ထမှ လွှတ်ကျသွားလေသည်။ တင်ထွန်းစိတ်ထဲမှာတော့ ‘ဟာ သွားပြီ’ဟု ထင်မိလိုက်သည်။ ချက်ချင်းဆိုသလို “အုန်း” ခနဲ့ အုန်းသီးပြုကျော်ကြားလိုက်ရသည်။

တင်ထွန်းတစ်ယောက် အုန်းပင်ပေါ်မှာ မလှုပ်ရဲ့၊ ဘကြီး ဉီးလူကြီးတို့အိမ်ဘက်ကိုကြည့်လိုက်တော့ ထူးခြားမှုမရှိ။ ဒီတော့မှ ခေါ်စောင့်ကြည့်ပြီး အုန်းသီးနောက်တစ်လုံးကို ဆွဲလိမ့်သည်။ သုံးလေးပတ်လောက်လျည့်လိုက်တော့ အုန်းသီးက သူ့လက်ထပါလာ သည်။ စောစောက ပစ်ချသည့်နေရာလောက်ကိုမှန်းပြီး ပစ်

လိုက်သည်။ နောက်ထပ်တစ်လုံးကိုလည်း ထပ်ပြီး ပစ်ပေး လိုက်ပြန်တော့ သုံးလုံးဖြစ်ပြီ။ ဒီလောက်ဆိုရင်ထန်းလျက်နဲ့စားလို့ ရပြီ။ အရည်သောက်လေး တစ်လုံးနှစ်လုံးလောက်ခူးပြီးရင် တော်ပြီဆိုပြီး နေရာရွှေလိုက်သည်။ အဲသလိုနေရာအရွှေမှာ သူ့ခြေထောက်က ဘာကိုနှင့်လိုက်မိလဲမသိ။ တစ်ခုခုပြုတ်ကျသွားသလို ထင်လိုက်မိသည်။ တစ်ဆက်တည်းမှာပဲ အုန်းသီးတွေ ပြုတ်ကျသံ့ ဆက်တိုက်ကြားလိုက်ရသည်။ အုန်းသီးခြောက်ခိုင်ကို တက်နှင့်လိုက်လေပြီ။

အခြေအနေကို စောင့်ကြည့်နေတုန်းမှာပဲ အိမ်ဘက်ဆီမှ လက်နှိပ်ဓာတ်မီးရောင်ကို သူမြင်လိုက်ရသည်။ အုန်းပင်ပေါ်ကနေ ပြေးဆင်းရကောင်းမလား တွေးမိလိုက်သေးသည်။ ကမန်းကတန်း ပြေးဆင်းလို့ပြုတ်ကျရင် ပိုနာမည်။ အဲဒါကြောင့် အုန်းပင်ပေါ်မှာပဲ အောက်ကနေကြည့်လို့ လွယ်လွယ်မမြင်ရအောင် နေရာရွှေပြီး ပုနေလိုက်သည်။

ဓာတ်မီးရောင်က အုန်းပင်ဘက်ဆီကိုလာနေသည်။ အဲဒီ ဓာတ်မီးရောင်အောက်မှာ ဘကြီးဦးလူကြီးတစ်ယောက်တည်းလာနေမှန်း သတိထားမိလိုက်သည်။ ဓာတ်မီးနဲ့ သူတစ်ခြုံလုံးကို ဝေါကာ ပိုက်ကာ ထိုးကြည့်နေရင်းနဲ့ အုန်းပင်အောက်ကိုရောက်လာသည်။ ပြီးတော့ အုန်းပင်ပေါ်ကိုလည်း သေသေချာချာထိုးကြည့်နေတာမို့ တင်ထွန်းမှာ ခြေဖျားလက်ဖျားတွေပင် အေးစက်လာတော့သည်။ သူကိုများတွေ့သွားရင်ဆိုတဲ့စိတ်နဲ့ ရင်တွေပင် တဒိတိဒိတိခိုန်လာ၏။

တင်ထွန်းတစ်ယောက်တည်း အဲသလိုဖြစ်နေတုန်းမှာပဲ ဓာတ်မီးရောင်က တဗြားနေရာတွေဆီကို ရောက်သွားသည်။ အုန်းပင်ပေါ်မှာ သူရှိနေမှန်း ဘကြီးဦးလူကြီးမရိုပ်မိဘူးဆိုတာ

သေချာသလောက်ရှိသွားပြီမို့ တင်ထွန်းရင်ထဲက အပူလုံးကြီး
ကျသွားပါ၌။

ခဏလောက်ဆက်ပြီးဖြစ်နေတွန်းမှာပဲ ဓာတ်မီးရောင်က
သူ့အိမ်ဘက် ဆီပြန်လှည် သွားနေသည် ကို တွေ့ရသည်။
အုန်းပင် ပေါ်မှာပဲ အတော်လေးကြာအောင် နေလိုက်ပြီး
စိတ်ချရတော့မှ ဖြည်းဖြည်းချင်းပြန်ဆင်းလာသည်။ ခြေတွေ
လက်တွေတုန်တဲ့အရှိန်က ကျွန်းနေသေးတာမြို့ စိတ်ချရအောင်
သတိထားပြီးတော့ ဆင်းရသည်။ မြေကြီးပေါ်ရောက်တာနှင့်
ခြိစည်းရှုံးပေါက်မှ တိုးထွက်လိုက်ပြီး ကင်းတဲ့ဆီကို အပြေးကလေး
ပြန်လာခဲ့သည်။ ကင်းတဲ့ပေါ်မှာ လူစုံနေပြီ။ တင်ထွန်းကိုတွေ့တော့
အခြေအနေအားလုံးကို သိချင်နေကြတာမြို့ ဂိုင်းမေးကြသည်။
တင်ထွန်းက ဖြစ်သမျှအကြောင်းစုံကို သာသာထိုးထိုးလေးပြောပြီ
လိုက်တော့ သူတို့ကင်းတဲ့လေးပေါ်မှာ တင်ထွန်းက အတ်လိုက်ကြီး
တစ်ယောက်ဖြစ်သွားလေသည်။

အုန်းသီးနှင့် ထန်းလျက်စားလိုက် စကားတွေပြောလိုက်ကြနှင့်
သူတို့ကင်းတဲ့လေးက သက်ဝင်လှပ်ရှားနေသည်။ ထိုအချိန်တွင်
လမ်းကြားထဲမှ ဓာတ်မီးရောင်က သူတို့ကင်းတဲ့လေးပေါ်သို့ ပြောကျ
လာသည်။ အဝေးကနေ ဓာတ်မီးနှင့်ထိုးပြီးလာနေတာမြို့ ဘယ်သူ
ဘယ်ဝါဆိုတာ သူတို့မသိ။ တဖြည်းဖြည်းနှင့် ဓာတ်မီးနှင့်လူက
သူတို့ ကင်းတဲ့လေးကိုရောက်လာသည်။

“ဟေ့ကောင်တွေ မင်းတို့ဘာတွေစားနေကြတာလဲ”

အသံကြားကြားချင်းမှာပဲ ခင်မောင်ထွန်းက “ငါအဖော်”ဟု
ပြောသည်။ ပြီးတော့ စားလက်စ အုန်းသီးနှဲ ထန်းလျက်ခဲ့တွေကို
သိမ်းသည်။ ဒါကို သူအဖော်ကမ်းနှင့်ထိုးပြီးလာနေတာမြို့ လူကြီး
တွေဖြစ်အောင် တွေ့သွားသည်။

“အုန်းသီးနှဲထန်းလျက်ခဲ့ပါလားကဲ့ တယ်ဟုတ်ပါလား၊ မင်းတို့

ဘယ်ကရတာလဲကဲ့

“ကျွန်းတော့ အိမ်ကယူလာတာပါ”

“မင်းအိမ်မှာ အုန်းပင်မှုမရှိတာ ဒီအုန်းသီး ဘယ်ကရမှာ
လဲကဲ့ ထန်းလျက်ခဲ့ကမဲ့ ပိုက်ဆုံးရင် ဝယ်လိုရမယ်”

ဦးမောင်ထွန်းက သူ့သားခင်မောင်ထွန်းကို လေသံ
မာမာနှင့် ဟောက်ထည့်လိုက်တော့ ခင်မောင်ထွန်း မညာရဲတော့။

“ဒီး . ဒီလိုပါ အဖော်ကြီး၊ ထန်းလျက်ခဲ့က သားတို့အိမ်ကပါ
အုန်းသီးက တင်ထွန်း သွားခဲ့လာတာပါ”

“ဘယ်ကခဲ့လာတာလဲကဲ့

“ဘကြီး ဦးလူကြီးတို့ခြုံထဲက အပင်က ခဲ့လာတာပါ”

“အေး ဟုတ်ပြီ၊ ဒီကောင် သွားခဲ့တာ ဘကြီးဦးလူကြီး
သိလား”

“မသိပါဘူး”

“မသိဘူးဆိုတော့ ခိုးခဲ့တာပေါ့”

ဒီတော်ခါမှာတော့ ခင်မောင်ထွန်းက ဘာမှပြန်မဖော်။

“အုန်းပင်ပေါ် ဘယ်သူတက်တာလဲ”

တင်ထွန်းက

“ကျွန်းတော်ပါ”

ဟု ဖြေတော့ ဦးမောင်ထွန်းက

“တင်ထွန်း မင်းအခုံလိုလုပ်တာကို မင်းအိမ်ကသိရင်
မင်းဘယ်လိုဖြစ်မလဲ”

“အရှိုက်ခံရပါမယ်”

“အေး . . . အရှိုက်ခံရတယ်ဆိုရင် တော်တာပေါ့၊ တကယ်လို့
သာ မပြောကောင်း မဆိုကောင်း မင်းသစ်ပင်ပေါ်ကပြုတ်ကျတာတို့
ဘာတို့တစ်ခုခုဖြစ်ရင် ဘယ်လိုလုပ်မလဲ၊ မင်းမစဉ်းစားမိဘူးလား”

တင်ထွန်းက ဘာမှပြန်မပြော။

“မင်းတို့ ဘာတွေလုပ်တယ်ဆိုတာ ငါအကုန်သိပြီးပြီ၊
ပြောတဲ့သူက ငါကို အကုန်ပြန်ပြောပြီးပြီ၊ အဲဒါ မင်းတို့တွေ
နောက်တစ်ခါ ဒါမျိုးဆိုရင် မင်းတို့မိဘတွေကို ငါကိုယ်တိုင် အကုန်
ပြန်ပြောပြုမယ်၊ ဒီတစ်ခါတော့ ခွင့်လွယ်လိုက်မယ် ဟူတ်ပြီလား”

ဒီတစ်ခါတော့ ဦးမောင်ထွန်း၏စကားကို အားလုံးက
“ဟူတ်ကဲပါ”

ဟု တည်တညှာတည်း ပြန်ပြောလိုက်ကြသည်။

“ကဲ... မင်းတို့အားလုံး ကိုယ့်အိမ်ကိုယ်ပြန်ကြတော့
ဦးမောင်ထွန်း၏စကားအဆုံးမှာတော့ သူတို့အားလုံး
ကိုယ့်အိမ်ကိုယ်ပြန်ခဲ့ကြရတော့လေသည်။

× × × × ×

“အစ်မထွန်းကြွယ်ရေ ဘာဟင်းချက်တုန်း”

ပေးအမေ မခင်မြှင့်လှုက ဈေးရောင်းမှုအပြန် မီးဖို့ရွှေမှာ
ငုတ်တုတ်ထိုင်ပြီး ဆေးလိပ်သောက်နေသော ဒေါ်ထွန်းကြွယ်ကို
တွေ့၍ လှမ်းနှုတ်ဆက်လိုက်သည်။

“ဘာဟင်းမှ မချက်ရသေးပါဘူးဟယ်၊ ထမင်းတစ်အိုးပဲ
ချက်ရသေးတယ်”

တကယ်လည်း ဒေါ်ထွန်းကြွယ်မှာ ချက်စရာ ဟင်းစား
မရှိသေး၊ ဟင်းစားဝယ်စရာပိုက်ဆံမရှိဘူးဆိုတာက ပိုမှန်သည်။
ပိုက်ဆံမရှိတော့ ဈေးလည်းမသွားနိုင်။ အနားကဆိုင်မှာ
ဝယ်ဖို့ရာကလည်း အရင်ကြွေးမဆပ်ဘဲ နောက်ထပ်အကြွေးပေးမှာ
မဟုတ်။ ဒီတော့ ဘာလုပ်ရမှန်းမသိဘဲ ဆေးလိပ်ပတိုင်ဖွာနေလိုက်
သည်။

သူယောက်းကိုမောင်သန်း သူကိုပိုက်ဆံပြန်မပေးတာ

ဘယ်နှုရက်ရှိနေပြီလဲ။ အနည်းဆုံး နှစ်ရက် သုံးရက်တော့ရှိပြီ။
ဆန်တောင်မှ သမီးကြီးသေးလိပ်ခုံဆင်းလိုဂုဏ်ပုံပိုက်ဆံပြန်ပေးလို့
ဝယ်နိုင်ခြင်းဖြစ်သည်။ ပိုက်ဆံပြန်ပေးတဲ့သူကို ထမင်းချိုင်ထည့်
ပေးလိုက်ရတာတောင် ဟင်းမပါဘဲထည့်ပေးလိုက်ရသည်။

ခကာနေတော့ ထမင်းချိုင်သွားပိုသော တင်ထွန်း အိမ်ပြန်
လာပြီး ထမင်းစားဖြုံပြင်သည်။ ဒါကိုတွေ့တော့ ဒေါ်ထွန်းကြွယ်က

“ဟေ့ကောင်လေး ဘာဟင်းမှုမရှိဘူးနော်”

“ဘာပျော်... အမေတို့ကလည်း ဘာလို့ဟင်းမချက်ရတာ
လဲပျား”

“ဟင်းချက်စရာ ငါမှုပိုက်ဆံမရှိဘူးဟဲ့ ဘာနဲ့သွားချက်မလဲ”

“အမေတို့ပြောလိုက်ရင် ဒီလိုချည်းပဲ ပိုက်ဆံလည်း
တစ်ခါမှုရှိတယ်ကို မရှိဘူး”

“ဟဲ့ မရှိလို့ မရှိဘူးပြောတာပေါ့ ရှိရင် နင်တို့ကို ငါ ဆီးဦး
ထောပတ်ကျွေးမွှေးနေတာပဲ မဟုတ်လား”

“တော်ပြီဗျာ အမေတို့”

တင်ထွန်းက ပြောပြောဆိုဆိုနဲ့ ထမင်းဇလုံကို ဆွဲပြီး
ပေါက်စတို့အိမ်ဘက်ထွက်လာခဲ့သည်။ ပေါက်စက သူအိမ်အောက်က
ကွပ်ပျော်မှာ လွှဲပြီး အနားယူနေပါပြီ။ ဒါကိုကြည့်ပြီး ပေါက်စ^၁
ထမင်းစားပြီးပြီဆိုတာကို တင်ထွန်းက သိသည်။

“ပေါက်စရေ ဘာဟင်းရှိသေးလဲကွဲ”

“ဘာဟင်းမှုမရှိဘူးကွဲ ငါးပါရည်နဲ့ တို့စရာချဉ်ဖတ်ပဲရှိတယ်၊
ငါလည်း အဲဒါနဲ့စားလိုက်တာကွဲ”

“ငါအိမ်မှာ ဘာမှုမရှိလိုကွဲ”

ပေါက်စက သူမှာရှိသော ငါးပါရည်နဲ့ချဉ်ဖတ်တို့စရာကို
ပေးသည်။ တင်ထွန်းကလည်း ငါးပါရည်ကို ထမင်းနဲ့နယ်ဖတ်ပြီး
ချဉ်ဖတ်တို့စရာနှင့်စားပစ်လိုက်တာ ထမင်းတစ်ဇလုံကုန်တော့မှာ

ရပ်သည်။ တင်ထွန်းထမင်းစားလိုပြီးတော့ ပေါက်စက ပြောသည်။
 “မင်း ညေနကျရင် ငါနဲ့လိုက်ခဲ့ပါလား”
 “ဘယ်ကိုလဲကွာ”
 “ကမ်းနားဆင်းကြမယ်ကွာ”
 “ဟာကွာ မင်းကလည်း ဒီအချိန်ကမ်းနားက ချို့တွေ့
 ဗွက်တွေ့နဲ့ ဘာသွားလုပ်မှာလဲ”
 “လိုက်ခဲ့ရင် မင်းသိမှာပေါ့”
 “မလိုက်ချင်ပါဘူးကွာ၊ ချို့ဗွက်တွေ့ဆင်းရတာ မလွယ်ဘူး”
 “မင်း ငှုက်မပစ်ချင်ဘူးလား”
 ပေါက်စ၏ငှုက်မပစ်ချင်ဘူးလား ဆိုသောစကားကိုတော့
 တင်ထွန်းစိတ်ဝင်စားသည်။ ငှုက်လည်းပစ်ချင်သည်။ ငှုက်သားလေး
 လည်း စားချင်သည်။
 “ဒီအချိန် ကမ်းနားက ပြောင်ရှင်းနေတာ ဘယ်မှာ ငှုက်သွား
 ပစ်မှာတူးကွာ”
 “လိုက်မှာသာလိုက်ခဲ့စမ်းပါ တင်ထွန်းရာ၊ မင်း ငှုက်
 မပစ်ရတော့ ငါကိုကြိုက်သလိုပြော”
 “ငါမှာ လောက်စာလုံးမရှိဘူးနော်”
 “လေးခွာသာယူလာခဲ့ ညေနကျရင် စောစောလေးသွားကြမယ်”
 “အေး”
 ပေါက်စက တင်ထွန်းကိုခေါ်ရတဲ့အကြောင်းကရှိနေသည်။
 တင်ထွန်းက သူတို့သူငယ်ချင်းတွေအားလုံးထဲမှာ လက်အတည့်ဆုံး။
 သရက်သီးပဲပစ်ပစ်၊ ကျောက်ဖိုးပဲပစ်ပစ်၊ ငှုက်ပဲပစ်ပစ်၊ ဘာပစ်ပစ်
 တင်ထွန်းက တကယ်ကိုလက်တည့်သည်။ အဲဒါကြောင့် တင်ထွန်း
 ပါမှုဖြစ်မှာမို့ ရအောင်ခေါ်ခြင်းဖြစ်သည်။
 ညေနကျတော့ တင်ထွန်းက လွယ်အိတ်တစ်လုံးနှင့်ရောက်

လာသည်။ လွယ်အိတ်ထဲမှာ သူ့လက်စွဲတော် လေးခွာပါသည်။
 ပေါက်စက သူလွယ်အိတ်ထဲမှ လောက်စာလုံးတွေကို တင်ထွန်းကို
 တစ်ဝက်နီးပါးပေးလိုက်ပြီး သူတို့နှစ်ယောက် ကမ်းနားကိုဆင်းလာ
 လိုက်ကြသည်။

မြစ်ရေကျသွားတာမကြာသေးတာကြောင့် တစ်မိုးတွေ့ငါးလုံး
 ကျထားခဲ့သော ချို့နှစ်တွေက မခြောက်တတ်သေး။ အပေါ်ယံက
 နေပူရှိန်ကြောင့် တင်းသွားပေမယ့် သူအောက်မှာမြေသားက စိန်
 သေးတာမို့ နင်းချုလိုက်ရင် ခြေသာလုံးတစ်ဝက်လောက် ကျိုဝင်သွား
 တတ်သည်။ အဲဒါကြောင့် ကမ်းနားပိုင်းကလူတွေ ဒီအချိန်ဆို
 ကမ်းနားကိုရောဆင်းချိုးလေ့မရှိကြ။

သူတို့နှစ်ယောက်က ခြေသာလုံးတစ်ဝက်နှစ်သော ချို့ဗွက်
 ထဲမှာ ရှုန်းရင်းကန်ရင်း တစ်နေရာရောက်တော့ ပေါက်စက
 တင်ထွန်းကို လှမ်းပြလိုက်သည်။

“တင်ထွန်း မင်း ဟိုး မှာကြည့်လိုက်စမ်း”
 “ဟာ မနည်းမနောပါလားကွာ”
 “အဲဒါကြောင့် ငါပြောတာပေါ့ကွာ၊ မင်းမြင်ပြီမဟုတ်လား”
 မြစ်ကမ်းတစ်လျောက် သောင်စပ်မှာ ငှုက်များက အုပ်လိုက်။
 အခုလို ရပြန်ကျချိန် သောင်စပ်မှာရှိသော ကျင်းများ၊ ချိုင်းများနှင့်
 ရေအိုင်များမှာ ရေများတင်ကျန်ခဲ့ပြီး တင်ကျန်ခဲ့သော ရေထွေငါး
 ပါးနှင့် ပုစ္စန်းကလေးများပါ ကျန်ရစ်နေတတ်သည်။ အဲသလို
 ကျန်ရစ်ခဲ့သည့် ငါးနှင့် ပုစ္စန်းကို ငှုက်များက အလုအယက်လာ
 ရောက်ပြီး ထိုးဆိတ်စားသောက်တတ်ကြသည်။ ဒီလိုရောမြေသာဝေ
 တွေအကြောင်း နားလည်သည့် ပေါက်စက ကြိုသိနေ၏။

ငှုက်တွေ အုပ်လိုက်ကျနေတယ်ဆိုပေမယ့် ပစ်ကွင်းက

မကောင်း။ သောင်စပ်မှာဆိုတော့ အကွယ်အကာဆိုတာ ဘာမှာမရှိ။ ပြန်ကျတာမို့ ကိုယ်ပင်၊ ချုပ်တွေဆိုတာလည်း မရှိ။ ဒီတော့ ချောင်းပြီးပစ်ဖို့ဆိုတာ မစဉ်းစားစတမ်း။ ကွင်းပြောင်တဲ့မှာပဲ တဖြည်းဖြည်းချဉ်းက်ပြီး ပိုင်လောက်တဲ့ နေရာမှ ပစ်ရမယ့် နည်းတစ်ခုပဲရှိသည်။

“အပိုင်တော့ ပစ်လိုရမှာမဟုတ်ဘူးကွဲ၊ ရမ်းသန်းမှန်းသန်းပြီး ပစ်ရမှာပဲ”

“အဲဒါကြောင့် မင်းကိုခေါ်လာတာပေါ့ တင်ထွန်းရာ၊ ငါပစ်ရင် ရဖို့လမ်းမမြင်လို့”

သောင်တစ်ဝက်လောက်ရောက်ကတည်းက သူတို့နှစ်ယောက် သွားရှိုးသွားစဉ်အတိုင်း မသွားတော့ဘဲ ကုန်းကုန်း ကုန်းကုန်းရှိုး သွားလိုက်၊ လေးဖက်ထောက်သွားလိုက်နဲ့ ငှက်တွေ့၏အခြေအနေကို ကြည့်ပြီး ရွှေကိုတရွေ့ရွှေကိုတိုးလာခဲ့ကြသည်။ ဒါတောင် တချို့အကင်းပါးတဲ့ ကျိုးတွေက သူတို့နေးရာကို တိုးတိုးသွားကြသည်။ ဖျိုင်းတွေကတော့ လည်တံရှည်တွေ မေ့ကာ မေ့ကာနှင့် အခြေအနေကို အကဲခတ်နေပုံရလေသည်။

ငှက်အုပ်နှင့် နီးလာတယ်လို့ ထင်ရပေမယ့် ပိုင်လောက်တဲ့ အနေအထားကိုမရောက်နိုင်သေး။ ဒီထက်နီးသွားအောင် ရွှေကို တိုးရင်း ငှက်တွေက နောက်ဆုတ်သွားရင်း ဆိုသလိုဖြစ်နေတာမို့ ဒီအတိုင်းဆိုရင် အလုပ်ဖြစ်မှာမဟုတ်။ ထိုကြောင့် တင်ထွန်းက ပေါက်စကို လှမ်းပြောသည်။

“ပေါက်စရော့ . . မင်း ငဲ့ကိုကွယ်ထားပေး ငါလှမ်းပြီးတော့ ခြောက်လိုက်မယ်၊ သူတို့ထပ်လိုရှိရင် မင်းလည်းပစ်၊ ငါလည်းပစ်မယ်၊ ဟူတ်ပြီလား”

တင်ထွန်းက ပေါက်စနောက်မှုကွယ်ပြီး ငှက်အုပ်ရှိသော

ရေစပ်ကိုမှန်း၍ လေးခွဲကို မိုးပေါ်ထောင်ပစ်လိုက်သည်။ လောက်စာလုံးက သူရည်ရွယ်ရာင်းကိုအုပ်အလယ် ရေစပ်ကို ကျသည်။ ပလုတ်ခနဲအသံနှင့်အတူ ငှက်အုပ်ထဲမှ ငှက်တချို့က အလန်တော်းထပ်သည်။ ဒါကိုမြင်သော ကျန်သည့်ငှက်တွေ ကလည်း ထပ်ကြပြန်သည်။

ဒီလိုင်းကတွေ အုပ်လိုက်ထပ်တဲ့အချိန်မှာ တင်ထွန်းက သူလေးခွဲကိုအားကုန်ဆွဲပြီး ငှက်အုပ်ထပ်ထည့်လိုက်၏။ ပေါက်စ ကလည်း အလွတ်မပေး။ အသေအချာကိုချိန်ပြီး ပစ်ထည့်လိုက်သည်။ ဒါပေမဲ့ သူတို့နှစ်ယောက်စလုံး ချိန်သားမကိုက်။ ငှက်တွေကို မထိတာလား၊ ထိရက်နဲ့ပဲ ချက်ကောင်းမထိလို့ ကျမလာတာလားတော့ မသိ။ ငှက်တွေက အဝေးဆိုကိုပျုံထွက်သွားကြပြီး တချို့က တော်တော်ဝေးဝေးရေစပ်မှာ ပြန်နားနေကြသည်။ တချို့ကတော့ ကောင်းကင်မှာပျုံပဲနေကြတုန်းပင်။

“ခေါင်းကိုထိအောင်ပစ်နိုင်မှ ဒီကောင်တွေ ပြုတ်ကျမှာ၊ ကိုယ်လုံးထိလိုကတော့ ကျလာမှာမဟုတ်ဘူးကွဲ”

“ခေါင်းကိုထိဖို့ကတော့ ဘယ်လွယ်ပါမလဲ၊ တင်ထွန်းရာ”

“မလွယ်လည်း ပစ်ရှုမှာပဲကွဲ၊ လာကွာ”

တင်ထွန်းက ငှက်အုပ်ရှိရာကို ချိတ်က သွားသည်။ ပေါက်စက နောက်မှုပြည်းပြည်းချင်း ဟိုင်းလိုက် ဒီကြည့်လိုက်နှင့်။

ဒီတစ်ခါ ငှက်အုပ်က စောစောကထက် ပိုများသည်။ ဒါဆိုရင်တော့ တစ်ကောင်နှစ်ကောင်လောက်တော့ ထိကောင်းပါရဲ့ ဆုံးတဲ့ အတွေးနဲ့ ပေါက်စက တင်ထွန်းကိုလှမ်းကြည့်တော့ တင်ထွန်းက အဝေးမှလှမ်းပစ်ဖို့ ပြင်ဆင်နေတာတွေရသည်။

“တင်ထွန်း မင်းဟာက ဟူတ်ပါမလားကွဲ”
“မဟုတ်လည်း ဘယ်လိုလုပ်မလဲ၊ ကံဆိုးတဲ့အကောင်ထိပေါ့

မင်းနဲ့ပြုပြင်တူပစ်မယ်၊ တစ်နှစ်သုံးဆိုတာနဲ့ ပစ်တော့ ဟုတ်ပြီနော်
တစ် နှစ် သုံး ပစ်”

သူတို့နှစ်ယောက် ငှက်အုပ်ဆီကိုမှန်းပြီးပစ်ထည့်လိုက်ကြ
သည်။ ငှက်တွေအကုန်လုံးသာ ထပ်သွားကြသည်။ တစ်ကောင်မှ
ထိပုံမရ၊ တစ်ကောင်မှုလည်း မရလိုက်။ ကောင်းကင်မှာ ဝပျံနေသော
ငှက်တွေကိုကြည့်ပြီး ပေါက်စ စိတ်ဓာတ်ကျသွားသည်။

“မင်းနဲ့ပါ ဒီနေ့ ကံမကောင်းသူးနဲ့တူတယ်ကွာ၊ ပြန်မယ်ကွာ”

ရေတောင်မချိုးတော့ဘဲ သူတို့နှစ်ယောက် ကမ်းနားမှ
ပြန်တက်လာခဲ့ကြသည်။ အပြန်ခံဗုံကုန်းရတာက ပိုပြီးပင်ပန်း
သည် ထင်ရလေ၏။ သူတို့နှစ်ယောက်စလုံး ရေတွင်းကိုတန်းပြီး
သွားလိုက်ကြသည်။ ရေတွင်းရောက်တော့ ရေလာခပ်သည့်
တင်ထွန်းအစ်မကြီးနှင့်ဆုံးသည်။ တင်ထွန်းကို တွေ့တွေ့ချင်းပင်
အစ်မကြီးက

“အေး လုပ် လုပ် တင်ထွန်းရေး နင်လုပ်ချင်ရာ လျှောက်လုပ်
နေ၊ အိမ်မှာ အဖေနဲ့အမေကလည်း ရန်ဖြစ်နေကြပြန်ပြီ၊ ငါလည်း
စိတ်ညွှန်ပါတယ်ဟယ်၊ ညီမလေးလို ယောက်သွားနောက်လိုက်သွား
တာပဲ ကောင်းမယ်”

သူအစ်မကြီးက ပြောချင်တာတွေပြောပြီး ရေအိုးရွှေကာ
ထွက်သွားသည်။ တင်ထွန်းက ရေမချိုးဖြစ်သေးဘဲ ရေတွင်းမှ
ထိုင်ပြီးငိုင်နေမိသည်။ ဒီအတိုင်းဆိုရင် အိမ်ပြန်ချင်စိတ် သူမှာမရှိ။
ဒါပေမဲ့ ဘယ်သွားလို ဘာလုပ်ရမှန်းလည်းမသိ။ နောက်ဆုံးတော့
ပေါက်စတို့အမိမိကိုပဲ လိုက်သွားပြီး ပေါက်စနဲ့ပဲ ညာစာထမင်းကို
ဖြစ်သလိုစားလိုက်တော့သည်။ သူအဖေနဲ့ သူအမေ ရန်ဖြစ်
နေသံက ပေါက်စတို့အမိမိပင် တစ်စွဲန်းတစ်စကြားနေရလေသည်။

x x x x x

“ဟေ့ကောင်လေးတွေ မင်းတို့ မီးထွန်းပဲသွားကြတော့

မလိုလား”

ပေတူးအမေက အပြင်သွားဖို့ တာစူးနေကြသော သူတို့ကို
လှမ်းမေးသည်။ တင်ထွန်းက

“ဟုတ်တယ် အဒေါ် ပေတူးရော၊ စာကျက်နေလား”

“သူစာမေးပွဲပြီးသွားပြီလေ၊ အဒေါ်စျေးဆိုင်ကို ဖယောင်းတို့
ဝယ်ခိုင်းလိုက်လို ခကာလေးစောင့်ကြေးးး၊ မင်းတို့ မီးထွန်းပဲ သွားတာက
ဟုတ်ပါပြီ၊ ဉာဏ်တုန်းက မီးသားတွေတက်လာတာ တွေ့ရတယ်နော်။
မင်းတို့တွေ မီးနဲ့တိုးနော်းမယ်၊ သတိလည်း ထားကြေးးးကဲ့့
မီးမျက်နှာက မကောင်းဘူး”

ပေတူးအမေ၏စကားကြောင့် သူတို့တွေ မီးကောင်းကင်ကို
မေ့ကြည့်ကြသည်။ အရွှေ့ဘက်မှာတော့ လမင်းကြီးစထွက်လာ
နေပါပြီ။ အနောက်ဘက်မီးကောင်းကင်မှာတော့ မီးသားတွေလိုလို
မည်းမည်းညီညိုတိမ်တိုက်တွေကို မပီးမသမြင်နေရသည်။ ဒီအတိုင်း
ဆိုရင် သိတင်းကျော်ပဲတော်နဲ့ မီးနဲ့များတိုးနော်းမလားပဲ။

မြစ်ဝကျွန်းပေါ်အသေတွေရဲ့ သိတင်းကျော်အခါသမယက
မီးလရာသီမဟုတ်တော့ပေမယ့်လည်း ဘင်္ဂလားပင်လယ်အော်မှာ
ဖြစ်ပေါ်လာတတ်သော မုန်တိုင်းများကြောင့် မီးရွာသွန်းမှုရှိတတ်
သည်။ ထိုအခါမျိုးတွင် ပွဲလမ်းသဘင်များမှာ အခါလွှန်မီးကြောင့်
အနောင့် အယုက်ဖြစ်ရလေသည်။ အခု လည်း ဘင်္ဂလား
ပင်လယ်အော်မှ လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်နေသည်ဟု
ရေဒီယိုမှ သတင်းကြညာသွားသည်ဟု အပိုင်းလူကြီးဦးမောင်ထွန်းက
ပြောသည်။

ပေတူးတို့တစ်တွေ လူစုံတာနဲ့ လမ်းထိပ်ကိုထွက်လာခဲ့ကြသည်။
အဘေးဦးသန်းရင်က ညဲ ၅ နာရီလောက် ဘုရားထဲကိုလာကြဖို့
သူတို့ကို မှာထားသည်။ ဆီမီးပူဇော်ဖို့ ဖယောင်းတိုင်တွေလည်း

အဆင်သုတေသန။ စေတနာရှင်တွေက လျှေထားတာရယ်၊ သူတို့တစ်တွေ
လည်း လိုက်ပြီး အလျှေခံထားတာတွေနဲ့ဆို ဖယောင်းတိုင်တွေက
လောက်လောက်ငှုံးရှိနေပါပြီ။

ဘုရားထဲကို သူတို့တစ်တွေရောက်တော့ အဘက ဘုရားကို
ကုန်တို့က်ထဲမှာ သန့်ရှင်းရေးလုပ်နေတာတွေ၊ ရသည်။

“အဘရေ ကျွန်တော်တို့ရောက်ပြီ”

ပေတ္တာက လျှမ်းပြောလိုက်တော့ အဘက

“အေး အေး လာပြီ၊ လာပြီ၊ အဘအခုလာပြီ”

ဟု ဆိုပြီး လူတစ်ယယာက်ဝင်သာရုံးအပေါက်ကလေးကနေ
အပြင်ထွေက်လာသည်။

“လာ လာ ဒီမှာကြည့်၊ အဘ မျဉ်းတွေဆွဲထားတာတွေ၊ လား၊
အဲဒီမျဉ်းတွေမှာ တစ်တောင်လောက်ခွာပြီး ဖယောင်းတိုင်တွေကို
အရင်စိုက်မယ်၊ စိုက်ရုံးပုံစိုက်ရီးမှာ မီးမထွန်းရသေးဘူးနော်၊
အဘက မီးထွန်းတော့ ဆိုတော့မှ ထွန်းရမယ်၊ ဒီရင်ပြင်တော်
ပတ်ပတ်လည်ပြီးရင် လိပ်ကန်ဘက်ကို ဆက်မယ်၊ အဲဒီကမှ
ဖယောင်းတိုင်တွေပုံးနေသေးရင် ဟိုဘက် နောင်တော်ကြီး
တန်ဆောင်းဘက်ကိုဆက်မယ် နော်”

“ဟုတ်ကဲ အဘ”

သူတို့တစ်တွေ ဖယောင်းတိုင်တွေယူပြီး မြေဖြေခွဲမျဉ်းဆွဲထား
သည့်အတိုင်း ဘုရားရင်ပြင်တော်ပေါ်မှာ ဖယောင်းတိုင်များ
စိုက်ပြီးနောက် ဘုရားမျက်နှာစာအဝင်ဝစောင်းတန်းတစ်လျှောက်မှ
ဘုရားတန်ဆောင်းလျေကားအထိလည်းကောင်း၊ ထိုမှုတစ်ဆင့်
လိပ်ကန်တစ်လျှောက်၌လည်းကောင်း၊ နောင်တော်ကြီးတန်ဆောင်း
ကိုသွားသော စောင်းတန်းတစ်လျှောက်အထိလည်းကောင်း
ဖယောင်းတိုင်များကို စိုက်ထားလိုက်ကြသည်။ သူတို့စိုက်လို့

ပြီးသည်နှင့်တစ်ပြိုင်နက် အဘက ဘုရားရှုပ်ပွားတော် ရွှေမှုစာပြီး
မီးထွန်းညီပူဇော်လိုက်ခြင်းဖြင့် သီတင်းကျွတ် မီးထွန်းပွဲတော်ကို
စတင်လိုက်ကြသည်။

ဖယောင်းတိုင်အားလုံးကို မီးထွန်းညီပြီးသည်အခါ အတူလ
မာရအိန် သွန်းဘုရားကြီးတန်ဆောင်းအတွင်း၌ ဘုရားရှင်ကို
ပူဇော်သော ဆီမီးရောင်းပါများဖြင့် ထိန်ထိန်လင်းသွားလေတော့
သည်။ ဘုရားတန်ဆောင်းအတွင်း ဆီမီးထိန်ထိန်လင်းသလို
သူတို့တစ်တွေ၏မျက်နှာများမှာလည်း ပျော်ရွင်ကြည်းမှုဗြောင့်
ဝင်းပသွားကြလေသည်။

ခဏနေတော့ အဘက သူတို့ကလေးတွေအားလုံးကို
မုန့်တစ်ယယာက်တစ်ထုပ်ဝေပေး၏။ ဒီတော့ သူတို့တွေ ပို့ပြီး
ပျော်သွားကြလေသည်။ တချို့တွေဆို ဘုရားရင်ပြင်တော်ပေါ်တွင်
ပြေးလွှားဆော့ကစားကာ ပျော်ရွင်နေကြလေသည်။

မိုးကောင်းကင်မှာတော့ စောစောကရှိနေခဲ့သော မိုးတိုင်
မည်းမည်းတွေ လွင့်ပါးပျော်ကွယ်သွားပါပြီ။ လောကတစ်ခွင်ကို
လမင်းကြီးက သူအလင်းဓာတ်တွေနဲ့ ချိန်းလွှဲတောက်ပနေစေ
လိုက်ပါပြီ။

× × × × ×

အတူလမာရအိန် သွန်းဘုရားကြီးတန်ဆောင်းအတွင်း၌ ရှိ
ဂေါပကရုံးခန်းတွင် လူတွေစုလင်လောက်ပါပြီ။ နာရီကိုလှမ်းကြည်ပြီး
အလုပ်စဖို့အချိန်တန်ပြီဟု ဆုံးဖြတ်ပြီး အဘဦးသန်းရင်က
မတ်တတ်ထရပ်ပြီးပြောသည်။

“က ကျွန်တော်တို့ သတ်မှတ်ထားတဲ့အချိန်ကိုရောက်ပြုဖြစ်လို့
လေလံပွဲကို စတင်လိုက်ကြရအောင်ပါ”

အဘဦးသန်းရင်၏စကားကိုဖြတ်၍ တစ်ယယာက်သောသူက

ပြောသည်။

“ခဏလောက် အဘရယ်၊ ကျွန်တော့အသိတစ်ယောက်
မရောက်သေးလို့ ခဏလောက်စောင့်ပေးပါဉီးပျား”
ဒီတော့ အဘိုးသန်းရင်ကပြောသည်။

“ကျွန်တော် တို့၊ အသိပေးကြညာထားတဲ့ အချိန်ကို
ဆယ်မိန်စောင်းသွားပါဖြူ၊ ရောက်လာမယ့် သူကို စောင့်ချင်ပေမယ့်
ဒီမှာရောက်နေတဲ့ သူတွေ့ရဲ့မျက်နှာကိုလည်း ကြည့်ရပါမယ်၊ မယ်
အဲဒါကြောင့် လေလံပွဲကို အခုပဲစတင်ပါတော့မယ်၊ အားလုံးပဲ
ဒီသင်ပုန်းမှာ မနှစ်ကအောင်ခဲ့တဲ့ လေလံကြေးကို ရေးပေးထားပါ
တယ်၊ လေလံပွဲတွေရဲ့ထုံးစံအရ မနှစ်ကအောင်ခဲ့တဲ့ လေလံကြေးက
ဒီနှစ်ကြမ်းခင်းရေးလိုပဲ သတ်မှတ်ပါမယ်၊ နောက်ပြီး စည်းကမ်းချက်
တွေထဲမှာပါတဲ့အတိုင်း လေလံအောင်သူဟာ စရန်အဖြစ် လေလံ
အောင်ကြေးရဲ့ တစ်ဝက်တိတိကို လေလံပွဲပြီးတာနဲ့ ပေးချေရမှာ
ဖြစ်ပြီး ကျွန်တဲ့တစ်ဝက်ကို ပွဲစကတဲ့ ပထမည့်ထွက်ချိန်မှာ အပြီး
ပေးချေရမှာဖြစ်ပါတယ်၊ ကြံးကြိုက်တုန်း တစ်ခုလောက်ပြောချင်ပါ
သေးတယ်၊ ဒီလို့ လေလံပစ်လို့ရတဲ့ ပိုက်ဆံတွေက ဒီဘုရား
တန်ဆောင်းကြီး ရေရှည်တည်တဲ့အောင် ထိန်းသိမ်းတဲ့နေရာတွေမှာ
အသုံးပြုမှာပါ၊ အားလုံးမြင်ကြတဲ့အတိုင်း ဟောဟိုမှာ လက်သမား
ဆရာတွေ ဒီတန်ဆောင်းကြီးရဲ့ ပေါက်ပြနေတဲ့ အမိုးတွေကို
လဲလှယ်ဖို့ လုပ်ငန်းတွေစနေကြပါပြီ၊ ကျွန်တော်တို့မြန်မာစကားမှာ
စိတ်ထားတတ်ရင် မြတ်တယ်ဆိုတဲ့စကားရှုပါတယ်၊ ခင်ဗျားတို့တွေ
ဆီက ရလိုက်တဲ့ပိုက်ဆံတွေကို ဒီဘုရားတန်ဆောင်းကြီး ရေရှည်
တည်တဲ့အောင် ထိန်းသိမ်းပြုပြင်မယ့်နေရာမှာ သုံးမှာမို့ အလိုလိုကို
ခင်ဗျားတို့ ကောင်းမှုကုသိုလ်ပြုပြီးသားဖြစ်သွားပြီဆိုတာ နှုလုံးသွေး
ထားကြဖို့ ပြောပြချင်ပါတယ်”

အဘိုးသန်းရင်က သူရှင်ထဲမှာရှိတာတွေကိုပြုပြီးတာနဲ့

လေလံပွဲကိုစတင်လိုက်သည်။ လူတွေကြိုတ်ကြိုတ်တိုးစည်ကားသည့်
တန်ဆောင်တိုင်ဘုရားပွဲမို့ လေလံသမားတွေက အပြိုင်အဆိုင်
ပေးကြသည်။ မနှစ်ကထက် ပိုမိုများပြားသော လေလံကြေးကို
ရလိုက်ပြီး လေလံပွဲပြီးဆုံးသွားသည်။

လေလံပွဲပြီးတော့ လုပ်စရာရှိတာတွေ လုပ်နေတုန်း
အရင်နှစ်တွေက လေလံဝင်ဆွဲနေကျ လူတစ်ယောက် ဂေါပက
ရုံးခန်းကိုရောက်လာသည်။

“အဘရေး လေလံပွဲပြီးသွားပြီလား”

“ဟူတ်ကဲ့ ပြီးသွားပါပြီ”

“ဟာ အဘရယ်၊ ကျွန်တော်ကိုတောင် မစောင့်ဘူး”

“ကျွန်တော်တို့ လေလံပွဲကျင်းပမယ့်အချိန်ကို အားလုံး
သိနိုင်အောင် ကြိုတင်ပြီး ကြညာထားပါတယ်”

“ဟူတ်တယ် အဘရေး၊ ကျွန်တော်မှာ အရေးကြီးကိစ္စ
ပေါ်လာလိုပါ”

ဒီတစ်ခါတော့ အဘိုးသန်းရင်က ဘာမှာပြန်မပြောဘဲ
ရေးစရာရှိတာရေးနေလိုက်သည်။

“အဘရေး ဒီလိုလိုပါလား၊ လေလံပွဲကတော့ ထားလိုက်ပါ
တော့ ကျွန်တော်က နောက်ကျသွားတာကိုး၊ အဲဒီအစား ကျွန်တော်ကို
ရွေးဆိုင်ခန်းတွေ လေလံပေးပါလား အဘ”

သူစကားကြောင့် အဘိုးသန်းရင်က ရေးလက်စ ဘောပင်
ကိုပင် ချထားလိုက်ပြီး

“ဘယ်လို့ မောင်ရင် ဘယ်လို့”

“ဒီလိုလေ အဘရယ်၊ အဘတို့က ရွေးသည်တွေဆီက
ရွေးကောက်ကောက်တယ် မဟုတ်လား၊ အဲဒီရွေးကောက်ကို
အဘတို့မကောက်နဲ့တော့၊ ကျွန်တော်ပဲ ကောက်လိုက်မယ်၊ အဘတို့

ဘုရားအတွက် ကျွန်တော်က လေလံကြေးသဘောမျိုးပေးမယ်၊ ရွေးထဲမှာ ရွေးကောက်လေလံပစ်သလိုမျိုးပေါ့ အဘရာ၊ အဘတို့ အလုပ်မရှုပ်တော့ဘူးပေါ့၊ ကျွန်တော်က ရွေးဆိုင်ခန်းတွေကိုပါ တည်းတည်းဆောက်ပေးမယ်၊ အဲဒီအတွက် လည်းကျသင့်ငွေကို ကျွန်တော်ယူမှာပေါ့”

ထိုသူ၏အပြောကို ဂါပကအဖွဲ့ဝင်အများစုက သဘောကျကြသည်။ အမိုက သူတို့သဘောကျသည်အကြောင်းက သူတို့ အလုပ်မရှုပ်ကြတော့သောကြောင့်ဖြစ်သည်။ အဘိုးသန်းရင်ကတော့ သဘောမကျလှ။ ဒါပေမဲ့ စကားကိုတော့ လှလှပပဖြစ်အောင် ပြောလိုက်သည်။

“ဟုတ်ကဲ့ ဒီကိစ္စကို ကျွန်တော်တို့ဂါပကအဖွဲ့နဲ့ တိုင်ပင် ဆွေးနွေးကြည့်လိုက်ပါဘိုးမယ်၊ ဉာဏ်ဖြစ်ဖြစ် ကျွန်တော်အိမ်ကို ပြန်လာခဲ့လိုက်ပါလား၊ အကျိုးအကြောင်းလေး သိရအောင်ပေါ့”

ထိုသူထွက်သွားတော့ အဘိုးသန်းရင်က ဂါပကအဖွဲ့ဝင် အားလုံးကို မိမိတို့၏ သဘောထားများကို ပြောပြစ်တော့ အားလုံးလိုလိုက ထိုသူပြောသည်ကို သဘောကျကြောင်း တွေ့ရသည်။ အားလုံးက လက်လည်းရှင်း၊ အလုပ်လည်း သက်သာ ရသင့်ရထိကိုသော အလှူငွေလည်း ရသည်ဟု အကြောင်းပြကြသည်။ အဘိုးသန်းရင်က အားလုံးနှင့်မတဲ့ ကွဲပြားသော သူအမြင်ကို ပြောပြသည်။ အဘိုးသန်းရင်က လေလံဆွဲသည်ဆိုခြင်းမှာ စီးပွားရေးလုပ်ခြင်းဖြစ်ကြောင်း မည်သူမဆို မိမိအကျိုးစီးပွားမရှိဘဲ စီးပွားရေးမလုပ်ကြောင်း၊ ကုန်ကျထားရသည့်ငွေနှင့်ကာမိအောင် လေလံဆွဲသူက စီးပွားပြန်ရှာမှာဖြစ်ပါကြောင်း၊ အဲဒီအခါမှာ ရွေးသည်တွေခဲ့တော့မှ ပြန်သွားမှုံး၏။ ဒီတော့မှ အဘိုးသန်းရင်လည်း ပေးပါမယ်ဆိုတဲ့ အကြောင်းပြောတော့မှ ပြန်သွားမှုံး၏။ ဒီတော့မှ အဘိုးသန်းရင်လည်း အနားရလေတော့သည်။

ပါကြောင်း၊ ဆိုင်ခန်းခတွေ ပို့ပြီးပေးရလျှင် ရွေးသည်က သူကုန်ပစ္စည်းကို ပို့ပြီးရွေးတော်တော့မှာဖြစ်ပါကြောင်း၊ သူအနေနဲ့ ကတော့ အဲသလိုမျိုးမဖြစ်စေချင်ပါကြောင်းတို့ကို အကျိုးသင့် အကြောင်းသင့်ပြောပြလိုက်လေသည်။ အဘိုးသန်းရင်၏စကားကို မည်သူကမျှ စောဒကတ်ခြင်းမရရှိသောကြောင့် သူသဘောထားက အတည်ဖြစ်၍ အစည်းအဝေးပြီးလေသည်။

ဉာဏ်တော့ အဘိုးသန်းရင်က နောင်းတုန်းက လူကို မျှော်ပေမယ့် သူက ပေါ်မလာပေမယ့် လာချင်တဲ့ သူက လာပါ၏။ ဆိုင်ခန်းမရလိုက်သည့် ရွေးသည်တစ်ယောက် ဖြစ်လေသည်။ ပွဲရွေးမှာ ဆိုင်ခန်းမရလိုက်၍ ဆိုင်ခန်းလိုချင်သည့် အကြောင်း လာပြောခြင်းပင်။ ဆိုင်ခန်းဆိုတာက နေရာအကန္ဒာ အသတ်ရှိတာကြောင့် လိုချင်သူတို့ငါးကို မပေးဆိုင်ပါကြောင်း၊ နှစ်စုံရောင်းချသည့် ရွေးသည်များကို ဦးစားပေးရကြောင်း၊ ပိုသည့်နေရာ များကိုမဲ့ မဲစနစ်နှင့်ရေးရပါကြောင်း စသည်တို့ကို နားလည်အောင် ရှင်းပြရသည်။ နောက်ဆုံးမှာ ဘုရားပွဲတော်ဖြစ်၍ ဘယ်နေရာမှာ ရောင်းရောင်း ရောင်းရမှာ သေချာပါကြောင်း၊ လမ်းမတော် တစ်လျှောက် တစ်နေရာရာမှာ ရောင်းကြည့်စေချင်ပါကြောင်း၊ တွေားလိုတဲ့ အကူးအညီရှိရင်လည်း ပေးပါမယ်ဆိုတဲ့ အကြောင်းပြောတော့မှ ပြန်သွားမှုံး၏။ ဒီတော့မှ အဘိုးသန်းရင်လည်း အနားရလေတော့သည်။

× × × × ×

“ဒီလူကြီးဘာ၊ တော်တော်သောက်ကြီးသောက်ကျယ်လုပ်တဲ့
လူပဲ၊ ကိုယ့်နေရာ ကိုယ်မနေဘူး”

ခင်မောင်ထွန်းက ပွဲစိပ္ပါယြောပြီး ကင်းတဲ့လေးပေါ်မှာ
ဝင်ထိုင်လိုက်သည်။ ဒီတော့ ကင်းတဲ့ပေါ်ရောက်နှင့်နေသော
တင်ထွန်းက

“ဘယ်သူလဲ ခင်မောင်ထွန်း၊ ဘာဖြစ်လို့လဲ”

“ဟာဘွာ ဘယ်သူရှိရှိမှာလဲ မီးပိုလ်ကြီးပေါ့ကွာ၊ ငါတို့က
ပွဲရှုင်လက်မှတ်တွေ ရောင်းစားတယ်ဆိုပြီး ငါအဖောက် ပြန်ပြောတယ်
ငါအဖောက ငါကိုပြန်မေးလို့ ငါသိတာ”

“ဘာဆိုင်လဲဘွာ၊ ဒီလူကြီးကလည်း”

“အဲဒါပြောတာပေါ့ကွာ၊ ဒီလူကြီး ကိုယ့်နေရာ ကိုယ်မနေဘူးလို့”
သူတို့ပြောသော မီးပိုလ်ဆိုတာက သူတို့လမ်းထိုင်နားမှာ
နေသည့် ရပ်ကွက်ထဲတွင် ဟိုစင်စင် ဒီစင်စင်ပါတတ်သော
ကိုတင်ဝင်းဖြစ်သည်။ အဲဒါကိုတင်ဝင်းနှင့် သူတို့အဖွဲ့က ဆက်ဆံရေး
အဆင်မပြောလှု။ အခုလည်း ဘုရားထဲအောက်ပွဲအတွက် မေတ္တာ
လက်မှတ်ကို ဘုရားထဲအောက်ပွဲအတွက် မေတ္တာလက်မှတ်ကို
အဘေးသန်းရင်က ပေးသည်။ ပွဲမကြည့်ချင်သည့် သူတို့တစ်တွေက
ရလာသော မေတ္တာလက်မှတ်တွေကို ရတဲ့ ဓမ္မးနဲ့ပြန်ရောင်းပြီး
မှန်ဝါယားပစ်လိုက်ကြသည်။ ဒါကို မီးပိုလ်ကြီးက ဘယ်လုံသိသွား
သည်မသိ။ အပိုင်းလူကြီးဖြစ်သော ဦးမောင်ထွန်းကို ပြန်တိုင်သည်။
ပွဲညက သူတို့တစ်တွေ လက်မှတ်တွေအပြင်မှာလိုက်ရောင်းနေသည်တဲ့”

“ဒါတော့ မကျေနပ်ဘူးဘွာ၊ ဒီလူကြီးကို တစ်နည်းနည်းနဲ့ တော့
ပြန်ပိုပ်စက်ရမယ်”

“မင်းကလည်း လာပြန်ပြီ၊ ဟိုတစ်ခါ သံချောင်းကိုစွဲတွန်း
ကလည်း ကံကောင်းလို့ အရှုံးကံရတာ”

တင်ထွန်း၏စကားကြောင့် ခင်မောင်ထွန်းပြီမျှသွားသည်။
အဲဒီသံချောင်းကိုစွဲတွန်းက သူတို့အားလုံး အဆူခံကြရသည်။

သူတို့ကင်းတဲ့လေးမှာ အရင်တွန်းက နာရီသံချောင်းခေါက်တဲ့
သူတို့အခေါ် အိုးတုံးကြီးတစ်ခုရှုံးသည်။ အဲဒီအိုးတုံးကြီးက
ဒုတိယကဗ္ဗာစစ်လက်ကျေန်ပစ္စည်းတစ်ခုဖြစ်ပြီး ကြေးနဲ့သံစပ်ထား
သောကြောင့် အလွန်အသံသာသည်။ အဲဒီအိုးတုံးကြီးကို
လမ်းထိုင်က မီးပိုလ်ကိုတင်ဝင်းက ရပ်ကွက်လူကြီးသဘောကျေအောင်
ပဟိုကင်းတဲ့ကို ယူသွားပြီး အဲဒီပဟိုကင်းမှ သံချောင်းကို သူတို့
ကင်းတဲ့လေးဆိုကို ပြန်ယူလာပြီး အလဲအလှယ်လုပ်လိုက်သည်။
သူအကြောင်းပြချက်က ပဟိုကင်းက အလယ်ပဟိုမှာရှိတဲ့
အတွက်ကြောင့်ပါတဲ့။ အများအမြင် မှာတော့ ကိုတင်ဝင်းက
ရပ်ကွက်ဥက္ကဋ္ဌကိုမျက်နှာလုပ်သည်လို့ပဲ မှတ်ယူကြသည်။ ဒါပေမဲ့
ဘယ်သူကမှ ဘာမှမပြော။

သူတို့ကလေးတစ်သိုက်ကတော့ ကင်းတဲ့လေးမှာ ဒီသံချောင်း
မကောင်းတာကြီးကိုမြင်နေရတိုင်း စိတ်ထဲမှာ မကျေနပ်ကြ။
တစ်နေ့ကျေတော့ သူတို့အချင်းချင်းတိုင်ပင်ပြီး အဲဒီသံချောင်းကြီးကို
ဘယ်သူမှာမမြင်အောင် ကင်းတဲ့နဲ့မလုပ်းမကမ်းမှာရှိသော အများသုံး
ရေတွင်းတဲ့ကို ပစ်ချလိုက်ကြသည်။ ဒါပေမဲ့ သူတို့ကသာ
ဘယ် သူမှ မမြင်လိုက်ဘူးလို့ထင်တာ မြင်တဲ့ သူကလည်း
မြင်ဖြစ်အောင်မြင်လိုက်သည်။ အရက်မှူးပြီး အချိန်မတော်ကြီး
အိမ်ပြန်လာသော ဟိုဘက်လမ်းမှ ကိုတောာကျော်က သူတို့အုပ်စု
သံချောင်းကြီးရေတွင်းထဲပစ်ချလိုက်တာကို မြင်လိုက်သည်။

အဲဒီကစပြီး အားလုံးသိသွားကာ သူတို့လည်း အဆူခံကြရ
လေသည်။

“ဟေ့ကောင်တွေ ဒီတစ်ခါ ဒီလိုလုပ်ကြမယ်၊ ဘယ်သူမှ မသိစေနဲ့ ငါတို့အတဲ့ကတော် ကျော်တဲ့သူတွေကိုမပြောနဲ့”

ခင်မောင်ထွန်းက သူအစီအစဉ်ကိုပြောပြတော့ ရှိတဲ့သူတွေ ကလည်း သဘောတူကြသည်။ ဒါနဲ့ပဲ လက်တွေ့အကောင်အထည် ဖော်ဖို့ ဒီသာကိုပဲ ရွေးလိုက်ကြသည်။

“မင်းတို့ မီးခြစ်ဆုံးနဲ့ ဖယောင်းတိုင်အတို့လေးတွေ ရှာလာခဲ့ကြ၊ ကျော်တာ ငါတာဝန်ထားလိုက်”

ခင်မောင်ထွန်းက အိမ်ကိုပြန်ရောက်တာနဲ့ ချောင်ထိုးထား သော ထိုးစုတ်ကြီးမှ ထိုးရှုံးကို ဆွဲဖြောက်လိုက်သည်။ ပြီးတော့ ဆောက်နဲ့တူကိုယူပြီး ထိုးရှုံးသံချောင်းကို လက်နှစ်ဆစ်စာ အရွယ်လောက် အပိုင်းလေးတွေဖြတ်ယူသည်။ ပြီးတာနဲ့ ရလာတဲ့ နှစ်ဖက်ပွုင့် သံပိုက်ချောင်းလေးတွေရဲ့ တစ်ဖက်အနား တွေကို တူနဲ့ပြားအောင်ထဲ ပြန်လှန်ခေါက်ပြီး တစ်ဖက်ကို အသေပိတ်ပစ် လိုက်၏။ အဲဒီအချိန်မှာ တင်ထွန်းနဲ့ ပေါက်စတို့ရောက်လာပြီး မီးခြစ်ဆုံးတွေပါလာသည်။ ပါလာသော မီးခြစ်ဆုံးတွေမှ ယမ်းတွေကိုချော်ပြုပြီး ခုနက တစ်ဖက်ပိတ်သံပိုက်လေးတွေထဲကို ထည့်သည်။ ပြီးတာနဲ့ ကျော်နေတဲ့ သံပိုက်အပေါက်ကို ခုနကလိုပဲ လေလုံအောင်ပိတ်ပစ်လိုက်သည်။ ရှုံး။ ဒါဆိုရင် သူတို့လုပ်ငန်းစလိုပြီ။ ည ရှစ်နာရီမှာ လူပြန်စုံ ချိန်းလိုက်ကြသည်။

× × × × ×

ခင်မောင်ထွန်းနှင့် တင်ထွန်းတို့နှစ်ယောက် ဘုရားဝင်းထဲကို ပေါက်စန္တ့ ခင်မောင်နိုင်တို့က တစ်နေရာကနေ ကင်းစောင့်ပေး နောက်တို့ အခြေခံပေါ်ပေါ်လောက်သည်။ သူတို့နှစ်ယောက်ကို ပေါက်စန္တ့ ခင်မောင်နိုင်တို့က တစ်နေရာကနေ ကင်းစောင့်ပေး နောက်တို့ အခြေခံပေါ်ပေါ်လောက်သည်။ အခြေခံပေါ်ပေါ်လောက်သည်။

ခင်မောင်ထွန်းနှင့် တင်ထွန်းတို့နှစ်ယောက် ဘုရား အုတ်တံတိုင်း အလယ်လောက်ရောက်တော့ ရပ်လိုက်ကြပြီး ပါလာတဲ့ပစ္စည်းတွေကို ထုတ်လိုက်သည်။ တင်ထွန်းက မီးခြစ်ကို ထုတ်ပြီးခြစ်လိုက်သည်။ ပြီးတော့ ဖယောင်းတိုင်မှာညီလိုက်သည်။ ပါလာသော ခွဲထောက်ကလေးတွေကို မြေကြီးထဲမှာ အစီအစဉ် အတိုင်း ထိုးစိုက်လိုက်သည်။ ပြီးတော့ အဲဒီခွဲထောက်လေးတွေ ကြားမှာ ဖယောင်းတိုင်အတို့လေးတွေကိုထားပြီး မီးညီလိုက်သည်။ ဖယောင်းတိုင်ငါးတိုင်စလုံး မီးညီပြီးပြီးဆုံးတွေကိုထားပြီး အသင့်ပါလာသည့် မီးခြစ်ဆုံးမှုန့်တွေထည့်ထားသည့် ထိုးရှုံးပြောက်အိုးတွေကို ဖယောင်းတိုင်မီးအပေါ်တည့်တည့်ရှိ ခွဲထောက်လေးတွေပေါ်ကို တင်လိုက်သည်။ ငါးခုစလုံး တင်ပြီးတာနဲ့ သူတို့နှစ်ယောက် အမြန်ဆုံးပြီးကြုံလေတော့သည်။

ဘုရားထဲကထွက်ပြီး သူတို့အိမ်တွေရှိရာ ကမ်းနားပိုင်းဘက်ကို မပြီးဘ လမ်းမတော်လမ်းအတိုင်း အနောက်ပိုင်းဘက်ကို ခပ်သွက်သွက်လျှောက်လာခဲ့ကြသည်။ အဲသလိုလျှောက်နေစဉ်မှာပဲ ပြောက်အိုးကွဲ သံကို စကြားလိုက်ရသည်။ ခင်မောင်ထွန်းနှင့် တင်ထွန်းတို့စိတ်ထဲ အတော့ကို အားရသွားကြသည်။ ဒီအချိန်ဆုံးရင် မီးပိုလ်တင်ဝင်းတစ်ယောက် ဗျာများနေလောက်ပြီပေါ့။

တကယ်လည်း သူတို့နှစ်ယောက်ထင်သည့်အတိုင်း ဦးခဲ့ ပြောက်အိုးဖောက်သံကြားလိုက်ရတည်းက ဘယ်ကကောင်တွေ လက်ကမြင်းပြန်ပြီလည်းဆုံးပြီး တွေးနေတိုးရှိသေး ဆက်တိုက် ဆုံးသလို ပြောက်အိုးဖောက်သံတွေကြားလိုက်ရသောကြောင့် ကိုတင်ဝင်းမှာ မီးသတ်ဝတ်စုံကို ချက်ချင်းကောက်ဝတ်ပြီး အပြင်ကို အပြီးကလေးတွေကိုလာရသည်။ ထွေကိုလိုသာထွေကိုလာရသည်။ ဘယ်နားကဆိုတာ မသေချာသေး။ နောက်တော့မှာ လူတွေ

လှမ်းကြည့်နေကြတဲ့ ဘုရားဝင်းအစပ် အုတ်တံတိုင်းတွေနားက မီးခုးတွေထွက်နေတာကို တွေ့လိုက်ရတာကြောင့် အပြေးကလေး သွားလိုက်သည်။

ပျော်ယီးပျော်ယူဖြစ်နေသော ကိုတင်ဝင်းကိုကြည့်ပြီး အနားတွေရှိခဲ့သော လူတြီးတစ်ယောက်က လှမ်းပြောသည်။

“ကလေးတွေ ပြောက် အိုးဖောက် တာဖြစ်မှာပါ၊ မောင်တင်ဝင်းရာ”

“ဟာ မဟုတ်ဘူးပျာ ဒါ လူတွေကို အထိတ်တလန့်ဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ တမင်ဖန်တီးတာ အဲဒီကောင်တွေကို ဖော်ထုတ်ပြီး အရေးယူပစ်ရမှာ၊ ဒေါ်ဂုဏ်ထော် အဒေါ်တစ်ယောက်ယောက် ကိုများ သတိထားလိုက်မိသလား”

ကိုတင်ဝင်းက လမ်းထိပ်မှာ ခေါက်မှန်လုပ်ရောင်းနေသော ဒေါ်ဂုဏ်ထော်ကို တစ်ဆက်တည်းလှမ်းမေးကြည့်လိုက်သည်။

“အဒေါ်တော့ ကိုယ့်မှန့်ကိုယ်လုပ်နေတာဆိုတော့ သတိ မထားမိလိုက်ပါဘူးကွုယ်”

“ကျွန်ုတ်ပြောတာက ကမ်းနားပိုင်းက ကောင်လေး တစ်ယောက်ယောက်ကိုများ ဘုရားထဲဝင်တာ တွေ့မိသလားလို့ ပြောတာ”

“မတွေ့မိပါလား မောင်တင်ဝင်းရယ်”

“ဒီကောင်တွေထဲက တစ်ယောက်ယောက်ပဲဖြစ်မှာပဲ၊ တဗြားကကောင်တွေတော့ မဖြစ်နိုင်ဘူးပျာ”

ကိုတင်ဝင်းက ပြောပြောဆိုဆို ဘုရားဝင်းထဲကို ဝင်သွားလေသည်။ ဘာများဖြစ်သလဲဆိုပြီး ရောက်လာကြသော လူတံခါးမှာလည်း ဘာမှုထပ်ပြီး ထူးထူးခြားခြားမဖြစ်တော့တာမို့ ဟိုဟိုဒီဒီကြည့်ကာ ပြန်လှည့်သွားကြလေသည်။

× × × × ×

“က မင်းတို့အားလုံး အဘဆီကို လာကြပါပြီး”

ပေတူး ပေါက်စာ ခင်မောင်ထွန်း ခင်မောင်နှင့် တင်ထွန်းနှင့် ကုလားတို့တစ်တွေ ဘုမသိ ဘမသိ နှင့် တစ်ယောက် မျက်နှာကိုတစ်ယောက် သူကြည့် ကိုယ့်ကြည့်ကြည့်ရင်းကနေ အဘ ရှိရာ ဂေါကရုံးခန်းထဲကို ဝင်သွားလိုက်ကြသည်။ သူတို့အားလုံး ထိုင်ခုတွေမှာ ထိုင်ပြီးတဲ့အခါမှာ အဘေးသန်းရင်က ပြောသည်။

“အဘ မင်းတို့ကို ဘာဖြစ်လိုခဲ့သလဲ သိသလား”

စကားသွက်သည့် တင်ထွန်းက ပြောသည်။

“မသိပါဘူး အဘ”

“အေး အဲဒါဆိုရင် ဒါ ဘာလဲသိလား”

အဘေးသန်းရင်က စားပွဲခုံပါတင်ပြီးပြလိုက်သော အရာကိုကြည့်လိုက်တော့ ဖယောင်းတိုင်တို့လေးတွေ သုံးလေးခါး။ ကျွန်ုတ်တဲ့သူတွေက အဘကိုကြည့်လိုက် ဖယောင်းတိုင်တို့လေးတွေကို ကြည့်လိုက် ပြီးတိပြီးကြောင်းပြစ်နေပေမယ့် တင်ထွန်းကတော့ အကင်းပါးသူမို့ အဘဘာကိုပြောချင်သလဲဆိုတာ သဘောပေါက်လိုက်ပြီး။ ညက ပြောက် အိုးဖောက်တာ သူတို့ဖောက်မှန်း ဒီဖယောင်းတိုင်လေးတွေကိုတွေ့တွေ့တာနဲ့ အဘက သိသွားပြီပေါ့။

“ဒီဖယောင်းတိုင်လေးတွေက ညက ပြောက်အိုးဖောက်တာ မင်းတို့ဆိုတာကို ပြောနေတယ်ဘူး”

အဘက ဒီလိုပြောပြီး သူတို့အားလုံးကို တစ်ချက်ရောက်လိုက်သည်။ ပြီးတော့မှ

“ဒီဖယောင်းတိုင်လေးတွေက အဘ ဘုရားထဲမှာ ဘုရားမီးပူဇော်တဲ့အခါသုံးတဲ့ ဖယောင်းတိုင်လေးတွေဖြစ်နေတာရယ်၊ ဒီဘုရားထဲကိုဝင်ထွက်နေတဲ့သူတွေက မင်းတို့တွေဖြစ်နေတာရယ်၊ နောက်ပြီး မောင်တင်ဝင်းအပေါ် မကျေမနပ်ဖြစ်နေတာရယ်ကို

ပေါင်းလိုက်တော့ ပြောက်အိုးဖောက်တဲ့တရားခံကို စဉ်းစားရတာ
မခက်တော့ဘူးပေါ့ ဟုတ်တယ်မဟုတ်လား”

အဘိုးသန်းရင်၏စကားကို ဘယ်သူကမှ ဘာမှပြန်မပြော။
အဲဒါကပဲ အဖြေဆိုတာ အဘိုးသန်းရင်က သိလိုက်ပါပြီ။

“က မင်းတို့ကို အဘပြောမယ်၊ တာဝန်ရှိတဲ့သူတွေက
ပြောက်အိုးတွေမဖောက်ရဘူး၊ အကယ်၍များဖောက်ခဲ့ရင်
ဖောက်တဲ့သူတွေရော၊ ရောင်းတဲ့သူတွေကိုပါ အပြစ်ပေး အရေးယူ
မယ်လို့ ပြောထားတာ မင်းတို့ သိတယ်နော် ဟုတ်လား”

“ဟုတ်ကဲ့”

“အဲဒီတော့ မင်းတို့မှာ အပြစ်ရှိလား”

“ရှိပါတယ်”

“အေး ဟုတ်ပြီ၊ ဒီလိုဆိုရင်တော့ အဘ မင်းတို့ကို ဒီတစ်ခါ
ခွင့်လွတ်လိုက်မယ်၊ နောက်တစ်ခါဆိုရင်တော့ မင်းတို့အီမံက
လူကြီးတွေကိုတိုင်ရလိမ့်မယ်၊ အဘပြောတာ မင်းတို့နားလည်
တယ်နော်”

“ဟုတ်ကဲ့”

“အေး ဟုတ်ပြီ၊ အဲဒါလိုရင် မင်းတို့ပြန်ကြတော့”

သူရှေ့ကနေ ထွက်သွားကြသော ကလေးတွေကိုကြည့်ရင်း
အဘိုးသန်းရင်က သူသားငယ်တုန်းကအကြောင်းတွေ
ပြန်တွေးနေမိလေသည်။

× × × × ×

“တင်ထွန်းရေ ငါးစာသွားကျွေးပေးပါဦးကွာ”

“ဟုတ်ကဲ့ အဘ၊ လာပြီ လာပြီ”

တင်ထွန်းက အဘိုးသန်းရင်လှမ်းပေးသော ငါးစာထုပ်ကို
ယူပြီး လိပ်ကန်ဘက်ကို ထွက်လာသည်။ ဒီလိုကျောင်းဖွင့်ရက်တွေ

ဆိုရင် ပေတူး၊ ခင်မောင်ထွန်းနှင့် ခင်မောင်နိုင်တို့က ကျောင်းတက်
နေကြပြီး ပေါက်စက သူအလုပ်နဲ့သူမှို့ ဘုရားထဲမှာ အဘ ဦးသန်းရင်ကို
ဝိုင်းကူးကူးမယ့်သူက တင်ထွန်းတစ်ယောက်လောက်ပဲ ရှိတတ်သည်။

ဒီလိုမျိုး၊ ကျောင်းပိတ်ရက်လည်းမဟုတ်၊ ဥပုသံနေ့လည်း
မဟုတ်တဲ့ ကြားရက်တွေမှာ ဘုရားဖူးတွေ အလာကျေတတ်သည်။
ဒါကြောင့် ငါးစာကျွေးမည့်သူတွေလည်း နည်းတတ်သည်။ ဒီလို့
ရက်မျိုးဆုံး အဘက ငါးစာကိုတိုက်ကျွေးလေ့ရှိသည်။

တင်ထွန်းက ငါးစာထုပ်ကိုကိုင်ပြီး ဂေါပကရုံးခန်းထဲမှ
လိပ်ကန်ဘက်ကိုထွက်လာရင်း အနောက်ဘက် ဘုံးဘုံးအောင်
အခန်းရှေ့တွင် အေးအေးလူလူထိုင်နားနေသည့် လူနှစ်ယောက်ကို
တွေ့ရသည်။ သာမန်ဘုရားဖူးများလည်း ဤကဲ့သို့ အေးအေး
ဆေးဆေး ထိုင်နားနေတတ်သည့်မျို့ အမှတ်တမ္မာ ဖြတ်ကျော်လာပြီးမှ
မြင်ဖူးသလိုလိုရှိတာကြောင့် ပြန်လှည့်ကြည့်မိသည်။ ထိုင်နေကြ ပေမယ့်
တစ်ယောက်က အရပ်ရှည်များသိသာပြီး ကျွန်တစ်ယောက် ကလည်း
အရပ်ပူမှန်းသိသာနေတာမို့ သေချာအောင် နောက် တစ်ခေါက်
ပြန်လှည့်ကြည့်လိုက်သည်။ မျက်နှာတွေက တစ်ဖက်ကိုလှည့်နေတာမို့
ဘယ်လို့မှ အဆင် မပြော။ ရိုပ်မိသွားမှာ စိုးသောကြောင့်
နောက်ထပ်တစ်ခေါက် ပတ်ကြည့်ဖို့မြှုပ်ဖြစ်တော့။

ဒါနဲ့ပဲ လိပ်ကန်ကိုသွားပြီး ငါးစာတွေချကွေးလိုက်သည်။
တံတား ဟိုဘက် ဒီဘက်ကို ခပ်မြန်မြန်ပစ်ကျွေးပြီး ဘုရား
ရင်ပြင်တော်ပေါ် ပြန်တက်လာပြီးကြည့်လိုက်တော့ ခုနက
လူနှစ်ယောက်ကို မတွေ့ရတော့။ ဆက်ပြီးလျှောက်ကြည့်လိုက်တော့
ဗုဒ္ဓဝင်ပန်းချီကားတွေနဲ့ ပန်းပုံရှုပ်တွေကိုကြည့်လိုက် အချင်းချင်း
တိုးတိုးပြောလိုက်လုပ်နေတာကို တွေ့လိုက်ရသည်။ ထို့ကြောင့်

တင်ထွန်းက တိုင်လုံးတွေကိုကွယ်ပြီး ထိုလူနှစ်ယောက်ကို အကဲခတ် နေမိသည်။ နည်းနည်းလျမ်းနေတာမြို့ သူတို့မျက်နှာတွေကို သဲသ ကွဲကဲ့မဖြင့်ရ။ ပုံပန်းသွင်ပြင်အရတော့ အရင်တစ်ခါ သူတွေ့ခဲ့ဖူးတဲ့ လူနှစ်ယောက်ဆိုတာ သေချာသလောက်ပင်။ ဒီလူနှစ်ယောက် ဘာလာလုပ်ပြန်တာလဲ။ နောက်ထပ် ခိုးဖိုးကြံ့စည်နေတာလား ဆိုတာ သေချာအောင် နောက်ယောင်ခံလိုက်ကြည့်ချင်သည်။ ဒါပေမဲ့ သူတို့ကို နောက်ယောင်ခံလိုက် နေတာ ကာယကံရှင်တွေ သိသွားလို့မဖြစ်။ သိသွားတယ်ဆိုရင် သူနာမယ်ဆိုတာ တင်ထွန်းက ကောင်းကောင်းကြီး သဘောပေါက်သည်။

သူတွေ့ဖူးတဲ့ ဘုရားဖူးအများစုက ဘုရားထဲဝင်လာပြီး ဟိုဟို ဒီဒီလျောက်ကြည့်။ ဘုရားကန်တော့၊ အလှုံခံထည့်။ လိပ်ကန်သွား ငါးစာကျွေး ဒီလောက်ပါပဲ့။ တချို့တလောကသာ ဗုဒ္ဓဝင်ပန်းချိကား တွေကိုကြည့်၊ ပန်းချိကားအောက်မှုစာတွေဖတ်၊ ပန်းပူရှင်လုံးရှင်ကြွေ တွေကြည့်လုပ်တတ်ကြသည်။ အခု ဒီလူနှစ်ယောက်ကတော့ တစ်နေရာမှာရပ်ပြီး အကြောကြီးကြည့်ပြီးစကားတွေပြော၊ ပြီးရင် နောက်တစ်နေရာရွှေ့၊ စကားတွေ အကြောကြီးပြော၊ အကြောကြီးကြည့်နဲ့ နည်းနည်းတော့ ထူးခြားနေသည်။ တင်ထွန်းကလည်း စိတ်ရှည်လက်ရှည်ပင် နောက်ကနေလိုက်ကြည့်နေသည်။ သူ့ဒီလို လိုက်ကြည့်နေတာ ဟိုလူနှစ်ယောက်အပြင် တခြားလူတွေပါ မရို မိအောင် သတိထားနေရသည်။

အဲသလိုလိုက်ကြည့်နေစဉ်မှာ အဘေးသန်းရင် သူကို ခေါ်နေတဲ့အသံကြိုကြားလိုက်ရတာမြို့ တင်ထွန်းက ခေါ်သံကြားရာ ဆီကို ထွေက်လာခဲ့ရတော့သည်။

လိပ်ကန်ကိုထွက်တဲ့ တံ့ခါးပေါက်နားမှာ အဘေးသန်းရင်ကို တွေ့ရသည်။

“အဘ ကျွန်တော်ကို ခေါ်သလား”

“အေး မင်းဘယ်ရောက်သွားလဲလို့ ကိုမောင်ရင်မေးကြည့်တော့လည်း မတွေ့ဘူးဆိုတော့ ဘာများဖြစ်နေသလဲလို့ ခေါ်ကြည့်တာကွဲ ရှိရင်ပြီးရော ဘာမှုမဟုတ်ဘူး”

“ဟူတ်ကဲ့ အဘ၊ အဲဒါဆို ကျွန်တော်သွားတော့မယ်”

“အေး အေး”

တင်ထွန်းက အဘဆီမှုခပ်သွက်သွက်လာပြီး ခုနက လူနှစ်ယောက်ကိုလိုက်ရှာကြည့်သည်။ ဘုရားရင်ပြင်တော်ပေါ်မှာ မတွေ့။ အဲဒါနဲ့ အပြင်များထွက်သွားပြီလားဆိုပြီး အနောက်ဘက် တံ့ခါးပေါက်မှထွက်ကြည့်တော့လည်း မတွေ့။ အနောက်ဘက် တံ့ခါးကနေ အပြင်ထွက်လာပြီး လမ်းမတော်ဘက်ပြန်ထွက်ကြည့်တော့လည်း မတွေ့။ အဲဒီကနေ မြောက်ဘက် ဘုရားမှခံဝ ဘက်ကို သွားကြည့်တော့လည်း မတွေ့။ ဒါနဲ့ ဘုရားတန်ဆောင်းထဲ ပြန်ဝင်ပြီး အရှေ့ဘက်တံ့ခါးမှ နောင်တော်ကြီးတန်ဆောင်းဘက်ကို ထွက်ကြည့်တော့ နောင်တော်ကြီးဘုရားရွှေ့မှာ ထိုလူနှစ်ယောက် အေးအေးဆေးဆေးထိုင်နေကြတာတွေ့လိုက်ရတာမြို့ တင်ထွန်းလည်း ဟိုလိုလို ဒီလိုလိုနှင့် ယာမာဘုန်းကြီးကျောင်းဘက်ကို ချိုးကွေ့လိုက်သည်။

ဘုန်းကြီးကျောင်းထဲကို သာ ချိုးကွေ့လိုက်ရသည်။ ဘယ်သွားလို့ ဘာလုပ်ရမှုန်းမသိ။ ဒီလိုနဲ့ ဆက်လျောက်နေရင်း တတိုင်းမွေးပန်းချုံနားရောက်တော့ အကြံ့တစ်ခုရတာနဲ့ တတိုင်းမွေးပန်းချုံထဲကို တိုးဝင်လိုက်သည်။ ဒီချုံထဲကနေဆိုရင် အဲဒီလူနှစ်ယောက်ကို လှမ်းမြင်နေရသည်။ သူတို့ကတော့ သူကို ဘယ်လိုမှ လမ်းမြောင်နိုင်း။ တကယ်လို့ တစ်ယောက်ယောက်က တွေ့သွားလည်း ပန်းဝင်ချုံးတာလို့ပြောလို့ရသည်။ သူတို့တစ်တွေ ဒီပန်းချုံကို လာလာပြီး ခူးနေကျကို့။

ပန်းချုံထဲကနေ ချောင်းကြည့်နေရင်း ခဏအကြာမှာ
ထိုလူနှစ်ယောက် နောင်တော်ကြီးတန်ဆောင်းထဲက ထွက်လာ
သည်ကို တွေ့ရသည်။ ဘယ်ကို ဆက်သွားမလဲကြည့်နေတုန်းမှာပဲ
ဘုရားတန်ဆောင်းထဲကိုပြန်ဝင်သွားသည်ကို တင်ထွန်းတွေ့လိုက်
ရတာနဲ့ ပန်းချုံထဲကထွက်ကြီး သူလည်း ဘုရားတန်ဆောင်းထဲကို
ဖြည့်ဖြည့်ချင်းဝင်သွား လိုက်သည်။

ဘုရားတန်ဆောင်းထဲ တင်ထွန်းပြန်ဝင်လာသည်ကို
ညစောင့်အဘိုးမောင်လှက လုမ်းမေးသည်။

“ဟော မင်းကို ဘာခိုင်းလိုက်ပြန်ပြီလ”

“ဘာမှမခိုင်းပါဘူး၊ ကျွန်တော့သူငယ်ချင်းတွေ့လိုက်ရှာရင်းနဲ့
ဒီဘက်ပြန်ရောက်လာတာပါ”

လူပြီးတစ်ယောက်ကို လိမ်ပြောလိုက်ရတာမို့ တင်ထွန်း
စိတ်ထဲက သိပ်မလုံချင်။ ပြောပြီးတာနဲ့ ခပ်သွောက်သွောက်ကလေး
ထွက်လာခဲ့သည်။ ဟိုလူနှစ်ယောက်ကိုလိုက်ကြည့်တော့ လိပ်ကန်
ဘက်ကိုထွက်တဲ့ အပေါက်ဝမှာ ရပ်နေကြတာကိုတွေ့ရတာမို့
ခပ်လျမ်းလျမ်းကနေ တိုင်တွေ့ကိုကွယ်ပြီး အခြေအနေကို
စောင့်ကြည့်နေလိုက်သည်။ ခဏအကြာမှာ ဒါဒီလူပြီးနှစ်ယောက်က
အနောက်ဘက်တံ့ခါးမှ ဘုရားတန်ဆောင်းအပြင်ကို ထွက်သွားကြ
သည်။

တင်ထွန်းက လိုက်ကြည့်ရကောင်းမလား၊ ဒီအတိုင်းပဲ
နေလိုက်ရကောင်းမလား စဉ်းစားနေပြီးမှ လိုက်ကြည့်ဖို့စိတ်ကူးရပြီး
ဓာတ်မီးတိုင်တစ်တိုင်လောက်ခွာပြီး နောက်ကလိုက်လာခဲ့သည်။
ရွှေနှစ်ယောက်ကလည်း သူတို့နောက်မှ တင်ထွန်းလိုက်လာတာကို
ရိုင်မိဟန်မတူ။

× × × ×

ညစောင့်ဦးမောင်လှက ဘုရားဝင်းထဲမှ လမ်းမကြီးကို
ဖြတ်ကူးပြီး အဘိုးသန်းရင်အိမ်ကို ဝင်လာသည်။ သူဝင်လာတာကို
မြင်တော့ အဘိုးသန်းရင်၏အိုး အဘွားဒေါ်မြေမော မေးသည်။

“ကိုမောင်လှ ဘာကိစ္စရှိလိုလဲ”

“ဥက္ကဋ္ဌရော”

“ရှိတယ်၊ အခုပဲ ဘုရားထဲကပြန်လာတာလေ”

“ဟူတ်တယ် ပြောစရာရှိလို”

သူတို့ပြောနေသည်ကို အဘိုးသန်းရင် အိမ်ထဲမှကြားရတာမို့
အိမ်ပြင်ကိုထွက်လာသည်။

“ကိုမောင်လှ လာ လာ”

ဦးမောင်လှက အဘိုးသန်းရင်အနားကိုသွား၍ ခုနက
တင်ထွန်းကို ဘုရားထဲမှာ မသက်ာစရာတွေ့ရတဲ့အကြောင်းကို
ပြောပြသည်။ အရင် ဘုရားပစ္စည်းတွေပောက်ပြီးကတည်းက
တင်ထွန်းကို သတိထားပြီးကြည့်ဖို့ပြောထားတာမို့ အခုတစ်ခါ
တင်ထွန်း၏ အမှုအရာတွေ နည်းနည်းထူးခြားနေသလိုရှိတာမို့
ဖြေတင်ပြောပြာထားခြင်းဖြစ်သည်။ အဘိုးသန်းရင်ကလည်း
ဆက်ပြီးသတိထားကြည့်ဖို့နဲ့ ထူးခြားရင် သူကိုချက်ချင်းအသိပေးဖို့
ပြောသည်။

× × × × ×

“မောင်ထွန်းရေ”

ရပ်ကွဲက်ရုံးဘက် မှုပြန်လာသော ကိုမောင်ထွန်းက
ခေါ်သံကြောင့် အိမ်ထဲကိုလျမ်းကြည့်လိုက်တော့ အဘိုးသန်းရင်ကို
တွေ့ရတာမို့

“အဘ ကျွန်တော့ကိုခေါ်သလား”

“အေးကွဲ မင်းအချိန်ရရင်လာပါပြီးကွဲ”

“ဟူတ်ကဲ အဘ” ဆီပြီး ကိုမောင်ထွန်းက အဘဉ်းသန်းရင်တို့ အိမ်ထဲကိုဝင်လိုက်သည်။ ကုလားထိုင်မှာဝင်ထိုင်လိုက်တော့ အဘဉ်းသန်းရင်က ရေနွေးကြမ်းတစ်ခွက်နှဲပေးသည်။

“ကိုစွဲရှိလိုလား အဘ”

“အရေးတွေ့ကြီးကိုစွဲတော့ မဟုတ်ပါဘူးကွဲ”

အဘဉ်းသန်းရင်က သူပြောချင်သည့်အကြောင်းကို ဘယ်လို့ ပြောရမလဲဆိုတာ စဉ်းစားနေရသည်။ တော်ကြာ သူပြောချင်တာက တစ်မျိုး၊ တစ်ဖက်သားနားနားလည်သွားတာက တစ်မျိုး၊ အဲသလိုလည်း ဖြစ်သွားမှု့စိုးရသေးသည်။

“ဒီလိုကွဲ ဘူးရားထဲမှာ သူခိုးခိုးခံရတဲ့ အကြောင်း မင်းတို့လည်း သိပြီးသားပဲ”

“ဟူတ်ကဲ အဘ၊ အရင်ဆုံး အလျော့ပုံးဖောက်ပြီး ခိုးသွားတာရယ်၊ နောက်ထပ် ညာက်ဝင်ပြီး မီးဆိုင်းတွေ့ခိုးတာက တစ်ခါ၊ ဗုဒ္ဓဝင် ရုပ်လုံးရုပ်ကြွတွေက တစ်ခါ၊ အဲဒီသုံးခါဆိုတာတော့ ကျွန်ုတ် သိတယ်”

“ဟူတ်တယ် အဘအထင်ပေါ့ကွာ၊ အလျော့ပုံးဖောက်သွားတာတော့ မပြောတတ်ဘူး၊ နောက်ထပ်အခိုးခံရတဲ့ပစ္စည်းတွေရဲ့ လက်သည်က ဒီမြို့ကမဟုတ်ဘဲ တြော်ကလာတဲ့သူဆိုတာရယ်၊ အခွင့်သာရင် နောက်ထပ်လာနိုင်သေးတယ်ဆိုရယ်ကို အဘ တွေးမိတယ်၊ အဲဒါမော်ကြောင့်လည်း ထပ်ပြီး အခိုးမခံရအောင် အဘတို့ဘက်က တတ်နိုင်သူမှု့ကြိုတင်ပြီး ကာကွယ်ထားတာတွေရှိတယ်၊ ဒါတွေလည်း မင်းတို့လို့ ရပ်ကွက်အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိတဲ့ သူတွေ သိပြီးသားဖြစ်မှုပါ ညနေ ခြောက်နာရီထိုးရင် လမ်းမတော်ဘက်က တံ့ခါးတစ်ပေါက်ပဲချုပ်ပြီး ကျွန်ုတ်တဲ့ တံ့ခါးတွေပို့တဲ့ ကို

ညေတော့ကိုလည်း အဲဒီတံ့ခါးပေါက်နားမှာပဲ ရှိနေစေတာ၊ နောက်ပြီး ဘုရားတန်ဆောင်းလုံခြုံရေးအတွက် ပုဂ်ရီးယိုယွှေးတဲ့နေရာတွေကို ပြန်ပြီးလုံခြုံစိတ်ချုရအောင် ပြုပြင်တာတွေပေါ့ကွာ”

“ဟူတ်ကဲအဘ၊ အဲဒီတွေအားလုံး ကျွန်ုတ်တို့ သိပါတယ်”

“နောက်ဆုံးတစ်ခါ လာခိုးတုန်းက လက်ဖက်ရည်ထဲ အိမ်ဆေးခတ်ပြီး ကလေးကို အဘအိမ်ကပေးခိုင်းတဲ့ ပုံ့စုံမျိုး လုပ်သွားတာ မင်းမှုတ်မိမှာပေါ့”

“ဟူတ်ကဲ အဘ၊ မှုတ်မိပါတယ်”

“အဲဒီကလေးက မင်းတို့ကမ်းနားပိုင်းက တင်ထွန်းဆိုတာ လည်း မင်းသိတယ်နော်”

“ဟူတ်ကဲ သိတယ် အဘ”

“အဘ အဲဒီကလေးနဲ့ပတ်သက်ပြီး သေသေချာချာ သိချင်တယ်”

“ဘာကိုသိချင်တာလဲ အဘ”

“သူရဲ့အကျင့်စရိတ်နဲ့ သူရဲ့အကျင့်စရိတ်ပေါ့ကွာ”

“ဒီကလေးက ကျောင်းမနေတော့ နည်းနည်းတော့ စိတ်လေတာပေါ့ အဘရာ၊ မိဘကလည်း သားသမီးကိုသိပ်ပြီး ဂရုမစိုက်နိုင်ကြဘူး ထင်ပါတယ်”

“ခိုးတာ ရှုက်တာမျိုးရော ရှိသလား”

“ဟာ အဲသလိုမျိုးတော့ မဟုတ်ဘူး အဘ၊ တစ်ခုတော့ ရှိတာပေါ့၊ သူငယ်ချင်းတွေရဲ့စုံပြီး အုန်းသီးခိုးစားတာမျိုး၊ ကိုယ့်အမျိုးအိမ်ကြော်ခိုးပြီး ထမင်းချက်စားကြတာမျိုးလောက်ပဲ ရှိပါတယ်၊ ဒါကလည်း ခုနက ကျွန်ုတ်ပော်ပြောသလို အပျော်သဘောနဲ့ လုပ်ကြတာလောက်ပဲ၊ တြော်နာမည်ပျက် မရှိဘူး အဘ၊ အဲဒါ အသေအချာပဲ”

“အေး အဘ သတိထားကြည့်တာလည်း သူရဲ့ အနေအထားက ပုံမှန်ပါပဲ”

“ဟုတ်တယ် အဘ၊ အခု သူဘာဖြစ်နေလိုလဲ”

အဘီးသန်းရင်က သူတို့နှစ်ယောက်အနားမှာ ဘယ်သူများ ရှိနေသလဲဆိုပြီး အိမ်ထဲကို တစ်ခုက်ဝေါကြည့်လိုက်သည်။ ဘယ်သူမှာ မရှိတာ သေချာတော့မှာ

“မင်းကို အဘ အမှန်အတိုင်းပြောမယ်နော်၊ ဒါပေမဲ့ မင်းကို အဘကြို့ပြောထားချင်တယ်၊ အဘ အခုပြောတဲ့ အကြောင်းတွေကို မင်းဘယ် သူကိုမှ မပြောပြပါနဲ့၊ အဘလည်း အဘအိမ်က အဘွားကြီးကိုတောင် မပြောဘူး၊ အဲဒါကြောင့် မင်းလည်း ဘယ်သူကိုမှ မပြောနဲ့ပါး”

“စိတ်ချအဘ၊ အဘက ဘယ်သူကိုမှာမပြောပြစ်ခေါ်ရင် ကျွန်တော်လည်း ဘယ်သူကိုမှာမပြောဘူး”

“ဒီလိုက္ခ၊ မနေ့က တင်ထွန်းရဲ့ အမူအရာတွေ ထူးခြား နေတယ်လို့ အဘကိုပြောတဲ့ သူရှိတယ်၊ ဘယ်လိုထူးခြားတာလဲ ဆိုတော့ ဘူရားထဲမှာ ဟိုနေရာမှာ အကြောကြီးကြည့်နေလိုက်၊ ဒီနေရာမှာ အကြောကြီးကြည့်နေလိုက်၊ ဟိုလျော်က်သွားလိုက် ဒီလျော်က်သွားလိုက်၊ ပြီးတော့ ဘူရားထဲပြန်ဝင်လာလိုက်ပေါ့ အဲသလိုလုပ်နေတာကို တွေ့တဲ့ သကတွေ့လဲ အဘကို လာပြောလို အဘသိရတာပေါ့၊ အဲဒါ သူဘာဖြစ်လို့ ဒီလိုလုပ်တာလဲ ဆိုတာ အဘ သိချင်တယ်၊ နောက်ပြီး တဗြားမှာ ဒီလိုလုပ်တယ်ဆိုရင် ကိစ္စမရှိဘူး၊ ဘူရားထဲမှာ ဒီလိုလုပ်တယ်ဆိုတာက ဘူရားရဲ့ လုံခြုံရေးနဲ့ ဆက်စပ်မှုရှိနေနိုင်တယ်လို့ အဘထင်တယ်၊ အဲဒါကြောင့် အဘ သူကို စောင့်ကြည့်ရတော့မယ်၊ အဲသလိုစောင့်ကြည့်နေတယ် ဆိုတာကို သူများတွေလည်း မသိစေချင်ဘူး၊ ဒါပေမဲ့ မင်းကိုတော့

အသိပေးထားရမယ်လို့ အဘထင်တယ်၊ အဲဒါကြောင့် မင်းကိုခေါ်ပြီး ပြောရတာ”

“ဟုတ်ပြီ အဘ၊ အဘပြောသလိုဆိုရင် အဘကို ကျွန်တော်ပါ ပိုင်းကူးရမှာပေါ့၊ ဒါက ကျွန်တော်တို့အားလုံးရဲ့တာဝန်ပဲ”

“အားလုံးတော့ မဖြစ်သေးဘူး၊ မောင်ထွန်းရဲ့၊ အားလုံးကို အသိပေးရမယ့် အနေအထားမဟုတ်သေးဘူးထင်တယ်”

“ဟုတ်တယ် အဘ၊ ဟုတ်တယ်၊ ကျွန်တော်က သဘောကို ပြောတာပါ”

“အေး အေး၊ အဘပြောချင်တာတော့ အဲဒါပဲ၊ နောက်ထပ် ထူးခြားရင် မင်းကို အဘပြောမှာပေါ့”

“ဟုတ်ကဲ့ အဘ၊ ဒါဆိုရင် ကျွန်တော်သွားတော့မယ်”

“အေး အေး”

“ဒါနဲ့ အဘ ဒီနှစ်တန်ဆောင်တိုင်ပွဲတောင် နီးနေပြီးနော်၊ ဘာမလိုတော့ဘူး”

“အေး ဟုတ်တယ်၊ ဒီနေ့က ရွှေ့ရက် ဥပုသံ ဆိုတော့ ရွှေ့အပတ်ဆိုရင် ဘူရားပွဲပေါ့”

× × × × ×

“ကိုမောင်လှရေ့၊ ဘာထူးခြားသေးလဲ”

“ဘာမှုမထူးခြားဘူး၊ ဥပုသံ”

“ဟုတ်ပြီ ကိုမောင်လှရေ့၊ ဂရာတစိုက်ကြည့်ပေးပါဉိုးပျော်”

“ဟုတ်ကဲ့ပါ ဥပုသံ”

“နောက်တော့ အိပ်ရေးဝအောင်အိပ်ပျော်၊ နှိမ့်ကျွန်းမာရေးကို ထိခိုက်နော်းမယ်၊ ကျွန်းမာရေးအတွက်ဆို အချိန်မရွေးလိုတာ ပြောပျော်”

“ဟူတ်ကဲပါ”

အဘိုးသန်းရင်က အရှေ့ဘက်တံခါးပေါက်ကနေထွက် လာဖို့
အတ်ရုံးနောက်ဘက်ကို သွားသည်။ ဘုရားပွဲတော်မှာကမည့်
ဘက်သမားတွေပင်ရောက်နေကြပြီ။ ထမင်းချက်တဲ့သူတွေကချက်
ဟင်းစားကိုင်သည့်သူတွေကကိုင် နားနားနေနေလဲနေသူတွေက လျှောင်း
အမြဲလိုလို တိတ်တိတ်ဆိတ်ဆိတ်ရှိနေသည့်နေရာက သက်ဝင်
လှပ်ရှားနေပါပြီ။ အဘိုးသန်းရင်က အတ်သမားတွေကို ကြံ့ရာ
နေရာမှာ အပေါ့အပါးမသွားကြဘဲ သတ်မှတ်ထားသည့်နေရာမှား
တွင်သာ သွားကြဖို့ သန်းသန်းရှင်းနှင်းနေထိုင်ပေးကြဖို့ မေတ္တာရပ်ခံ
သည်။

ထိုနေရာမှ အတ်ရုံးရွှေ့ဘက်ပြန်ထွက်ပြီး ဈေးသည်တွေဆီ
ဆက်သွားပြန်သည်။ ဈေးသည်တွေကိုလည်း သတ်မှတ်ထားသော
နေရာတွင်သာ စည်းကမ်းတကျရောင်းကြဖို့ မေတ္တာရပ်ခံပြန်သည်။
ဈေးသည်တွေဆီတာကတော့ အဘိုးသန်းရင်နဲ့ သားအဖော်
တွေလိုဖြစ်နေကြပြီမိ ရင်းရင်းနှင့်နှင့် ချစ်ချစ်ခင်ခင်။ ဈေးသည်တွေဆီ
ကနေပြန်လာပြီးနောက် သူအိမ်ကိုဝင်သည်။ မနက်စာစားပြီး
ကတည်းက ဘုရားထဲမှာပဲ အချိန်ကုန်ခဲ့သည့်မှာ နေ့လယ်ခင်း
တစ်ရေးအိပ်ချိန်ပင် မရလိုက်။ ညနေစာမစားခင် ခကေတဖြေတော့
နားဦးမှုဖြစ်မည်ဆိုပြီး ကုလားထိုင်ပေါ့ခကေထိုင်ရင်း မျက်စိကို
မြှုတ်ထားလိုက်တော့သည်။

× × × × ×

ပွဲခင်းထဲမှ လော်စပါကသံ၊ ဘုရားဂေါပကအဖွဲ့
အလှူခြားနားမှ လော်စပါကသံ၊ ရပ်ကွက်ပေါင်းစုံ နှစ်ကျိပ်ရှစ်ဆူ
ဘုရားများလှည့်အပူဇော်ခံပွဲမှ လော်စပါကသံ စသည်

စသည် အမျိုးပေါင်းစုံလင်လှသော လော်စပါကသံများကြောင့်
ကုလားထိုင်ပေါ်တွင် အိပ်ပျော်သွားခဲ့သော အဘိုးသန်းရင်
အိပ်နေရာမှုနှင့်သွားသည်။

နှစ်ကျိပ်ရှစ်ဆူကုန်သော ဘုရားများ လှည့်လည်အပူဇော်ခံ
သည့်ပွဲက ဒီမြို့ကလေး၏ အစည်းကားဆုံးပွဲတော်ဖြစ်သည်။
ဘုရားများနှင့်အတူ အကအလှများပါ တစ်မြို့လုံးလှည့်လည်
ဖျော်ဖြေလေရှိခြင်းကြောင့် မြို့ပေါ်ရပ်ကွက်မျှလူများသာမက
ရွာနှီးချုပ်စပ်မှုလူများပါ ဝင်ရောက်ဆင်နဲ့လေရှိခြင်းကြောင့်
ဤမြို့ကလေး၏တန်ဆောင်တိုင်ပွဲတော်က ကြိုတ်ကြိုတ်တိုးစည်ကား
လှသည်။

အခုလည်း ဘုရားလှည့်လည်အပူဇော်ခံပွဲ စတင်တော့မည်
ဖြစ်၍ ရပ်ကွက်များမှနေ၍ စုရပ်ဖြစ်သည့် မြို့နယ်ပဟိုမဏ္ဍာပ်ဆီကို
တစ်ဖွဲ့ပြီးတစ်ဖွဲ့ သွားနေကြပါပြီ။ ဘုရားလှည့်လည်ပွဲမှာ လိုက်ပါမည့်
သူတွေ ဘုရားလှည့်လည်ပွဲကိုလာရောက် ကြည့်ရှုသူပရီသတ်တွေ၊
ပွဲဈေးတန်းလမ်းလျှောက်ကြသူတွေနှင့် မြို့လယ်လမ်းတစ်လျှောက်
ကြိုတ်ကြိုတ်တိုးစည်ကားနေပါပြီ။

ဘုရားဝင်းကြီးတစ်ခုလုံး ထိန်ထိန်လမ်းအောင် ထွန်းညွှေ့ထား
သည့် မီးရောင်တွေ၊ လမ်းမတော်တန်းရှိ ဈေးဆိုင်များက ထွန်းညွှေ့
ထားသော မီးရောင်တွေနှင့် တန်ဆောင်မုန်းလပြည့်ညမ့် ထိန်ထိန်
သာနေသည့် လမင်းအလင်းရောင်တို့ ပေါင်းစပ်လိုက်သည့်
အခါမှာတော့ အတူလမာရအိန်သွန်းဘုရားကြီး၏ အဆောင်ဆောင်
အခန်းခန်းသော ယွှန်းဆောင်၊ ဘုံးဆောင်တို့မှာ နတ်ဘုံး
နတ်နှုန်းတမ္မာ ခမ်းနားတင့်တယ်နေတော့သည်။

အဘိုးသန်းရင်က သူအိမ်ပေါ်မှနေ၍ သာယာလှပ
လွှန်းသော မြင်ကွင်းကိုကြည့်ရင်းမှ ဘုရားတန်ဆောင်းဆီ ထွက်လာ

သည်။ ဘုရားတန်ဆောင်းထဲမှာက အဘိုးသန်းရင်အတွက် တာဝန်ထူးထူးတွေတွေမရှိ။ သူနေရာနှင့် သူ တာဝန်တွေခဲ့ပေးထားပြီးသား။ အခြေအနေကို လုပ်ပတ်ကြည့်ရုံသာဖြစ်သည်။ အဘိုးသန်းရင်၏တာဝန်က အတ်ရုံမှာဖြစ်သည်။

ဂါပကရုံးခန်းထဲကိုရောက်တော့ ပေတူးတို့တွေ လူစုံနေတာ ကို တွေ့ရသည်။

“ဟေ့ မင်းတို့လူစုံပြီလားကွဲ”

“စုံပြီ အဘ၊ အဘကို စောင့်နေကြတာ”

“အေး အေး ဒါဆိုရင် လာကြ၊ သွားကြမယ်”

သွားကြမယ်ဆိုပြီး အဘိုးသန်းရင်နှင့် ကလေးတစ်သိုက် ဘုရားအရွှေဘက်တံ့ခါးမှုတွက်ကာ အတ်ရုံသာက်ကိုသွားကြသည်။ အတ်ရုံ၏ဖွင့်ထားသော ဘေးပေါက်များမှ အထဲကိုဝင်ကြ၏။ ရုံထဲမှာတော့ မြန်မာရှိုးရာဆိုင်းပိုင်းကြီးနှင့် အနောက်တိုင်း ခေတ်ပေါ်တေးဂိုလ်အဖွဲ့တို့က ရွှေပွဲလာပါရသတ်များကို ပိတ်ခေါ်သည့်အနေနှင့် ဧည့်ခံတီးလုံးများကို တီးမှုတ်နေကြလေပြီ။ အဘ ဦးသန်းရင်နှင့် ကလေးတစ်သိုက်က အတ်ပွဲကြည့်သူများထိုင်မည့် ဖျော်များကို ငင်းကျင်းနေရာချေနေကြသည်။ ဖျော်ငင်းလိုပြီးတော့ ဖွင့်ထားသည့် အတ်ရုံဘေးဘက် ဝင်ပေါက်ထွက်ပေါက်တံ့ခါးများကို သေသေချာချာပိတ်လိုက်ကြသည်။ ပိတ်လိုလည်းပြီးရော အတ်ရုံကို ရုံခါ့ဖို့ အဆင်သင့်ပြင်လိုက်ကြသည်။ ရုံခါသည်ဆုံးခြင်းမှာ အတ်ရုံထဲတွင်ရောက်ရှိနေသော လူအများကို ရုံအပြင်သို့ ခေါ်ခေါ် ပြန်ထွက်စေခြင်းဖြစ်သည်။

အတ်ရုံအမိုးနားတွင်တင်ထားသည့် လော်စပါကာမှ ရုံခါပါပြီ ဆုံးသည့်အကြောင်း ဒါကြောင့်မို့ ရုံထဲမှာရှိနေကြသည် ရွှေပွဲလာ ဧည့်ပရီသတ်များ ရုံပြင်ကို ခေါ်ခေါ်ထွက်ပေးကြဖို့ကို မေတ္တာ

ရပ်ခံသည့်အသံ ထွက်ပေါ်လာသည်။ ပေတူးတို့ကလေးတစ်သိုက်က ရုံခါသည်အခါန် ရုံထဲမှာ ပရီသတ်တွေကျွန်းမနေဖော်နှင့် ရုံခါပြီးလို ပွဲကြည့်သူတွေ ဝင်ပေါက်တွေက လက်မှတ်ပြုပြီးဝင်လာတဲ့အခါန် အတ်ရုံဘေးတွေကနေ မသမာသူတွေ အတ်ရုံကို ဖောက်ပြီး ဝင်မလာနိုင်အောင် စောင့်ကြည့်ပေးကြရသည်။ အတ်ရုံဆိုတာက ပွင့်လင်းရာသီမှာပဲ ပွဲလမ်းသဘင်တွေကပြကြတာမို့ အခိုင်အခုံ ဆောက်လုပ်ထားတာမျိုးမဟုတ်။ ဝါးထရုံတွေကို တိုင်ထောင်ပြီး ကာရုံထားတာမျိုးသာဖြစ်၍ ထရုံနှစ်ခုဆက်ထားသောနေရာမှ နှီးချက်ကိုဖြေပြုပြီး အကြံသမားတချို့တလေက ရုံထဲကို ခီးဝင်တတ်ကြသည်။ ပေတူးတို့တစ်တွေက အဲသလိုမျိုးတွေ့မဖြစ်အောင် အတ်ရုံထဲမှာနေရာယူပြီး စောင့်ကြည့်နေကြသည်။

“ဟေ့ကောင်တွေ ဒီမှာ ဒီမှာ”

ထိုစဉ်မှာပင် ရုံတွင်းတစ်နေရာမှ ပေါက်စ၏အသံကို တိုးလိုက်ကြရသည်။ ပေါက်စစောင့်နေသည့်အနားမှ ထရုံနှစ်ခု အဆက်နေရာတွင် အသံတွေကြားနေရသည်။ ပထမတော့ ရုံအပြင်မှ တစ်ယောက်ယောက်ဝင်တိုးမိတဲ့အသံထင်၍ စောင့်ကြည့်နေသေးသည်။ နောက်တော့မှ ထရုံနှစ်ခုပုံထင်ထားသည်ကို ခွာထုတ်နေမှုန်းသတိထားလိုက်မိ၍ အော်လိုက်ခြင်းဖြစ်သည်။ ပေါက်စအော်သံကြောင့် ကျွန်းတဲ့သူတွေပြီးလာကြသည်။ ကုလားက

“ဟေ့ ဘယ်ကောင်လဲကွဲ ခဲ့သွားတိုင်လိုက်မှာနော် ရှုတ်ရှုတ်ရှုတ်လာမလူပို့”

ပါးစပ်ကလည်းအော်ရင်း ခြေထောက်နဲ့လည်း ဝါးလုံးကို ဆွဲကန်ပစ်လိုက်တော့ အပြင်ကအသံပျောက်သွားသည်။ အဲသလို သူတို့တစ်တွေ ရုံဘေးကိုလုပ်းပတ်ကြည့်နေစဉ်မှာပဲ ရုံထဲကို ပွဲကြည့်

ပရီသတ်တွေ အဆက်မပြတ်ဝင်ရောက်လာနေသည်။ နောက်ထပ်တစ်နေရာ၊ နှစ်နေရာဆိုမှ ချီးချီးချွတ်ခွွတ်အသံတွေကြားလိုက်ရပြီး သူတို့တွေလည်း အထဲကနေ ပြန်ပြီးအော်ဟစ်ခြောက်လျှော့လိုက်တဲ့ အခါမှာတော့ ရုပြင်မှမသမာသူတွေ လက်လျှော့သွားကြပုံရသည်။ နောက်ထပ်ဘာသံမှ မကြားကြရတော့။ ရုတဲ့မှာလည်း ပရီသတ်က တစ်ဝ်ကော်သွားပြီ။ အပြင်မှာလည်း လူတွေက ကြိတ်ကြိတ်တိုး နေကြတုန်း။

လက်မှတ်ရောင်းသည့်သူတွေလည်း လက်မလည်အောင်ရောင်းနေရတုန်း။ ဖျောလက်မှတ်ကတော့ အစောကြီးကတည်းက ကုန်အောင်ရောင်းလိုက်ရပြီမို့ ပွဲသွင်းသည့်ကန်ထရိုက်မျက်နှာက တပြီးပြီး။ ဒီအတိုင်းဆို ပွဲက မကရသေးခင် ရုဖွဲ့လိုက်ရတော့မည့် အခြေအနေ။

အခြေအနေကိုရိပ်စားမိသော တင်ထွန်းက အဘေးသန်းရင်ရှိရာ ရုပေါက်ဝက်ရောက်သွားသည်။ ရုဝော လူတွေက ရုထဲဝင်ဖို့ အတိုးအငြောန်း။

“အဘရေ ကျွန်တော်တို့ ဘာဆက်လုပ်ရမယဲ၊ ရုထဲမှာ လူပြည့်တော့မယ်”

“အေး အေး တင်ထွန်းရော ရပါပြီ ရပါပြီကွာ၊ မင်းတို့ ပွဲကြည့်ချင်ရင် ကြည့်တော့။”

“ကျွန်တော်တို့ ပွဲမကြည့်ချင်တော့ဘူး အဘ၊ မုန့်စားပြီး ပြန်တော့မယ်”

“ဟေး မင်းကတော့ ဟူတ်ပါပြီ၊ ကျွန်တဲ့သူတွေကရော ပွဲကြည့်ချင်တယ်ဆိုရင် ဘယ်လိုလုပ်မလဲ”

တင်ထွန်းက ရုထဲပြန်ဝင်သွားပြီး ကျွန်တဲ့သူတွေကို သွားပြောသည်။ ဒီတော့ တင်ထွန်းနှင့်အတူ အကုန်လုံး ရုအဝင်ဝကို လိုက်လာကြသည်။

“အဘ ဒီမှာ ဟိုကောင်တွေ အကုန်လုံးပါလာပြီ၊ အဘ မယုံရင် မေးကြည့်”

“ဟေး မင်းတို့ ပွဲကြည့်ကြမှာလား”

“မကြည့်တောာဘူး အဘ”

သူတို့တစ်တွေကိုကြည့်ပြီး အဘေးသန်းရင် အုံသွားသည်။ အရင်ကဆို သူတို့တွေဟာ ပွဲက သုံးသုဆိုရင် သူတို့ကလည်း သုံးသုစလုံးကြည့်ချင်ကြသွားတော့။ အခုတော့

“ကြော် ငါ့ကောင်တွေတောင် လူပျိုဖြစ်လာကြပြီပဲ”

ဟူ စိတ်ထဲကနေ တွေးမိလိုက်လေသည်။

“ကဲ ကဲ ဒါဆိုရင် မင်းတို့ မုန့်စားကြမလား”

“စားမှာပေါ့ အဘရာ”

“ကဲ ကုန်ထရိုက်တာကြပြီး၊ အဘကလေးတွေကို မုန့်ဖိုးလေး ပေးလိုက်ပါပြီး၊ သူတို့လည်း ပင်ပန်းပါတယ်”

“ရပါတယ် အဘရာ”

“ဟေး မင်းတို့အားလုံး ဘယ်နှစ်ယောက်လဲ”

သူတို့ ချက်ချင်းပြန်မဖော်နိုင်ကြသေး။ ပြန်ရေကြည့် နေရသေးသည်။ ပြီးတော့မှ

“ရှစ်ယောက် အဘ၊ ရှစ်ယောက်”

ကန်ထရိုက်တာက “အဘ ရော့” ဟုဆိုပြီး ပိုက်ဆံလှမ်းပေးသည်။ အဘက ပေတူးကို လှမ်းပေးရင်းပြောသည်။

“မင်းတို့တွေ အဝေးကြီးလျော်က်မသွားနေနဲ့ဦးနော်၊ အိမ်ကိုလည်း စောစောပြန်ကြ၊ ပွဲကြည့်ချင်ရင် ပြန်လာကြည့်ကြ ဟူတ်ပြီလား”

“ဟူတ်ကဲ့ အဘ”

ဆိုပြီး သူတို့တွေ လူအုပ်ကြားထဲက တိုးထွက်လာကြသည်။ သူတို့၏ဦးတည်ရာက ဘူးသီးကြော်ဆိုင်၍ ဘူးသီးကြော်ဆိုင်က

ပွဲရွေးတန်း၏အစွမ်းဆုံးမှာရှိသည်။ အဲဒီနေရာကိုရောက်ဖို့ပွဲရွေးတန်းကြီးတစ်ခုလုံးကို ကျော်ဖြတ်သွားရသည်။ သူတို့တွေ လျှောက်လာကြတော့ ပွဲရွေးတန်းကလူစည်နေတူန်း။ ဘုရားလှည့်တဲ့အဖွဲ့တွေထက ရှုံးကျတဲ့ ရပ်ကွက်တွေပင် ပြန်ဝင်လာနေကြပြီ။

သူတို့ရှုံးယောက် ဘူးသီးကြော်ဆိုင်မှာ ဝင်ထိုင်လိုက်ကြဖိုးဘူးသီးကြော်နှစ်ပွဲမှာလိုက်သည်။ အကြော်သည်မှာလည်းလက်မလည်အောင်ကြော်နေရတာမို့ သူတို့အလှည့်ကို တော်တော်နှင့်မရောက်။ ရောက်လာတော့လည်း အကြော်နှစ်ပွဲက ပြိုက်ခနဲ့ကုန်သွားတာမို့ နောက်ထပ်နှစ်ပွဲမှာရသည်။ ဒါလည်း အတော်စောင့်ရပြန်တာမို့ အကြော်မစားရသေးတော့ အလကားလာချေပေးထားသည့် ဂေါ်ဖိန္ဒာ ဆလပ်ရွှေက်တွေကို အချင်နဲ့တို့စားလိုက်ကြတာ ဂေါ်ဖိတ်တွေလည်းကုန် ဆလပ်ရွှေက်တွေလည်းကုန်တော့မှ ဘူးသီးကြော်နှစ်ပွဲကရောက်လာသည်။ ဒီနှစ်ပွဲကလည်း တစ်ယောက်တစ်ခုစီနှိုက်လိုက်တော့ ကုန်သွားပြန်သည်။ လက်ထဲက ဘူးသီးကြော်တွေစားလိုကုန်ပြန်တော့ အာသာမပြေသေးတာမို့ နောက်တစ်ပွဲထပ်မှာရပြန်သည်။ အကြော်မလာသေးခင် ဂေါ်ဖိန္ဒာ ဆလပ်ရွှေက်တွေထပ်တောင်းပြီး အချင်နဲ့တို့စားကြပြန်သည်။ အကြော်ရောက်လာတော့ တစ်ယောက်တစ်ခုစီ ထပ်နှိုက်လိုက်တော့ အကြော်ပန်းကန်ကပြောင်သွားပြန်သည်။ တင်ထွန်းက ထပ်မှာမည်လုပ်တော့ ပေတူးက တားသည်။ ပါလာသည့်ပိုက်ဆံက အကြော်ခြောက်ပွဲစားပြန်သည်။

“ပိုက်ဆံမရှိတော့ဘူးကွာ ဒါအကုန်ပဲ”

ပေတူးက ပါလာသည့် ပိုက်ဆံကို ထုတ်ပြုသည်။

“ပိုက်မဝသေးဘူးကွာ စားချင်သေးတယ်”

“ပိုက်ဆံမရှိတော့တာ ဘယ်လိုလုပ်စားလို့ရမလဲကွဲ”

“မင်းတို့မှာ ပိုက်ဆံမပါကြဘူးလား”

တင်ထွန်းအမေးကို ဘယ်သူကမှ ဘာမှပြန်မပြော။ သဘောကတော့ ဘယ်သူမှာ ပိုက်ဆံကပါမလာ။ တင်ထွန်းက ဘာမှမရှိတော့တဲ့ ပန်းကန်အလွတ်တစ်ချပ်ကိုယူပြီး ထသွားသည်။ ရွေးသည်အဒေါ်ကြီးဆီမှာ ဂေါ်ဖိဖတ်နှင့် ဆလပ်ရွှေက်တွေ သွားထပ်တောင်းသည်။ ရွေးသည်အဒေါ်ကြီးကလည်း ခဏာကလာတောင်းနေတာဆိုတော့ မပေးချင်ပေးချင်နှင့် နည်းနည်းပဲထည့်ပေးသည်။ တင်ထွန်းကလည်း နည်းနည်းလေးပဲထည့်ပေးလို့ မကျေမနပ်နှင့်ပြန်လည့်လာပြီး အချဉ်ရည်တွေနှင့်တို့စားသည်။ ကျုန်တဲ့တစ်ယောက်နှစ်ယောက်ကလည်း ဝင်စားတာမို့ ဒါလည်း ခဏာကလေးနှင့် ကုန်ပြန်သည်။ နောက်ထပ်စားလို့ရတာက အချဉ်ရည်တွေပဲကျုန်သည်။ ဒီတော့ မပြောမဆိုနှင့် အချဉ်ရည်ပန်းကန်ကြီးကို တင်ထွန်းက မေ့သောက်ပစ်လိုက်လေသည်။

တင်ထွန်းလုပ်ပုံကို ကျုန်တဲ့သူတွေက မျက်လုံးတွေပြေးပြီး ကြည့်နေကြသည်။ တင်ထွန်းကတော့ ဘယ်သူကိုမှာကြည့်၍ ဂရုဏ်လည်း မဖိုက်၍။

ဘူးသီးကြော်ဆိုင်မှ သူတို့တွေထလာကြတော့ ပွဲရွေးတန်းမှာ လူနည်းနည်းရှုံးရှုံးစပ်နေဖို့ပြီ။ ဘုရားလှည့်တဲ့အဖွဲ့တွေကတော့ ကြိုးကြားကြိုးကြားပြန်ဝင်လာနေကြဆဲပင်။ အတ်ရုံရွှေမရောက်ခင်ကတည်းက ပွဲစထွက်နေသံကို ကြားနေကြရပါပြီး အတ်ရုံကတော့ ပွဲစထွက်ကတည်းက ရုံဖွင့်လိုက်ရပြီး ပွဲကြည့်ချင်ရင် ဘုရားဝင်းအုတ်တံတိုင်းတွေပေါ်က တက်ကြည့်လို့ရသည်။ ဒါပေမဲ့ ငယ်ငယ်တွန်းကလို ပွဲကိုမက်မက်စက်စက်ကြည့်ချင်စိတ် မရှိကြတော့ အဲဒါကြောင့် ပြန်ကြမယ်ကွာဆိုပြီး အိမ်ပြန်ခဲ့ကြသည်။ သူတို့

လမ်းကြားလေးထဲ ချီးဝင်လိုက်သည်၏ မြောက်လေအေးက သူတို့
တစ်တွေကို ပွဲဖက်ကျိုစယ်လိုက်သည်။ သူတို့ခေါင်းပေါ်တည့်တည်
မှာတော့ လပြည့်ညာ ဝိုင်းဝိုင်းစက်စက် လမင်းကြီးက ထိန်ထိန်
သာနေလေသည်။

× × × ×

“မြန်မာသဏ္ဌရာ၏ ၁၂၅၃ ခုနှစ်မှာ ကျွန်တော်များ အမှတ်
(၂) ရပ်ကွက်၊ ယာမာကျောင်းဆရာတော်ကြီးက ဦးစီးဦးဆောင်
ပြုပြီး မြို့တော်သူမြို့တော်သားတွေ နယ်တော်သူ နယ်တော်သား
တွေရဲ့ သဒ္ဓိတရားထက်သန်မှုတွေနဲ့ တည်ထားကိုးကွယ်တော်မှုခဲ့တဲ့
အတုလမာရဇ်နှင့်သူန်းဘုရားကြီးဟာဆိုရင် နတ်ဘုံနတ်နန်းတမ္မာ
ခမ်းနားတင့်တယ်အောင် အဆောင်ဆောင် အခန်းခန်းတွေနဲ့
အုံမခန်းလောက်စရာဆိုတာ ကြေညာစရာမလိုလောက်အောင်ပါပဲ၊
ဒီတန်ဆောင်းတော်ကြီးရဲ့ အကျယ်အဝန်းက စတုရန်းအတောင်
၁၂၀ ရှိပြီး ယွန်းဆောင် ၁၄ ဆောင်၊ ဘုံဆောင် ၁၂ ဆောင်နဲ့
ဒီတန်ဆောင်းတော်ကြီး ရေရှည်တည့်တုံးခိုင်မြှဖို့အတွက် အသုံးပြု
ထားတဲ့ တိုင်ပေါင်းက ၂၂၆ တိုင်ရှိပါတယ်၊ ယခုအခါမှာ
ဒီတန်ဆောင်းတော်ကြီးဟာ နှစ်ပေါင်း ၁၀၀ ကျော်ကြာမြင့်လာတာနဲ့
အမှု ရာသီဥတုနဲ့ သဘာဝဘေးဒက်တို့ကြော့ ပျက်စီးယိုယျားမှု
တွေ ရှိလာပါတယ်၊ ဒီတန်ဆောင်းတော်ကြီး ရေရှည်တည့်တုံး
ခိုင်မြှအောင် ပြုပြင်ထိန်းသိမ်းမှုတွေကို လုပ်ဆောင်နိုင်ဖို့မှာ
မြို့တော်သူ မြို့တော်သားတွေရဲ့ ပါဝင်လျ။။။ ပါန်းမှုတွေမရှိရင်
မဖြစ်နိုင်ပါဘူး ခင်ဗျာ၊ ဒါကြောင့်မို့။။။”

တင်ထွန်းက အဘေးမောင်ရင်၏ အလျှော့မဏ္ဍာပ်မှာထိုင်ပြီး
သူတို့ငယ်လေးကတည်းက ကြားခဲ့ကြရသည့် စကားသံတွေကို

နားထောင်နေတုန်းမှာပဲ မျှော်နေသည့် လူနှစ်ယောက်ကို တွေ့လိုက်
ရသည်။ ဒါကြောင့် ဟန်မပျက်ထိုင်နေရင်း ထိုလူနှစ်ယောက်ကို
မသိမသာအကဲခတ်နေ၏။ ထိုလူနှစ်ယောက်က အရှေ့ဘက်မှ
လမ်းမတော်အတိုင်း လမ်းလျှောက်လာနေကြသည်။ သူအရင်
တစ်ခါတွေ့ခဲ့တုန်းကအတိုင်း ပုံပုံတစ်ယောက်နဲ့ ရွှေ့ရွှေ့လည်
တစ်ယောက်။ တဖြည်းဖြည်းနဲ့ ထိုနှစ်ယောက်က တင်ထွန်း
ထိုင်နေသည် အလျှော့ရှုရှုမှ ကျော်ဖြတ်သွားပြီး ဘုရားအဝင်ဝ
တည့်တည့်ကိုအရောက်မှာ ဘုရားဘက်ကို နှစ်ယောက်စလုံး
လွှေ့ကြည့်လိုက်သည်ကို တင်ထွန်းက သတိထားမိလိုက်၏။

ဒီလူနှစ်ယောက်စလုံးကို အရင်က တင်ထွန်းမတွေ့ဖူးတာ
သေချာသည်။ တောာက်က မြို့တက်လာသည့်ပုံစံတွေလည်း
မဟုတ်။ သူတို့နှစ်ယောက်စလုံးက တြော်းအရပ်ဒေသကလာတာပဲ
ဖြစ်မည်။ ထိုနှစ်ယောက်က လမ်းမတော်အတိုင်း အနောက်ဘက်ကို
ဆက်လျှောက်သွားကြတာမို့ ဓာတ်မီးတိုင်တစ်တိုင်ကွာလောက်
သူတို့အနောက်ကနေ တင်ထွန်းလိုက်လာခဲ့သည်။ သူတို့က လမ်း
၂၀ ထိပ်မှ လက်ဖက်ရည်ဆိုင်ထဲကို ဝင်သွားကြတာမို့ ဟန်မပျက်
လမ်းလျှောက်ရင်း ရှုပ်ရှင်ရှုရှုမှ အုတ်ခုံတွင်ဝင်ထိုင်ပြီး အခြေ
အနေကို စောင့်ကြည့်နေသည်။

သူတို့နှစ်ယောက်က လက်ဖက်ရည်ဆိုင်ထဲတွင် တစ်နာရီနီးပါး
ကြားမှ ပြန်ထွက်လာပြီး လာလမ်းအတိုင်း အရှေ့ဘက်ကိုပြန်လှည့်
သွားတာမို့ တင်ထွန်းက သူတို့နောက်မှ ပ်ခွာခွာလေးလိုက်လာ
ခဲ့ပြန်သည်။ ဘုရားရှုံးပြန်ရောက်တော့ တင်ထွန်းက သူတို့
ဝင်သည့်နေရာမှာမဟုတ်ဘဲ ဘုရားနံဘေးလမ်းကြားမှာတစ်ဆင့်
အနောက်ဘက်တံ့ခါးပေါက်မှ ဘုရားတန်ဆောင်းထဲကိုဝင်လိုက်
သည်။

သူဝင်ဝင်ချင်းမှာပင် ထိုလူနှစ်ယောက်က ဘုရား ဂန္ဓကုဋိတိကို လက်ယာရစ်ပတ်လာသည်နှင့် ဆုံးလေသည်။ တင်ထွန်းက ပုံစံဝင်ပန်းချီကားတွေကို စိတ်ဝင်တစားကြည့်နေ ဟန်ဆောင်ပြီး သုတိနှစ်ယောက်ကို မသိမသာအကဲခတ်နေသည်။ ထိုလူနှစ်ယောက်က ဘုရားကို တစ်ပတ်ပတ်ပြီးဝင်လာသည့် တံခါးပေါက်မှာပင် ပြန်ထွက်သွားကြသည်နှင့် တင်ထွန်းလည်း မယောင်မလည်နှင့် နောက်မှလိုက်သွားပြန်သည်။

× × × × ×

ပုံဆိုးကို ချွေတ်လိုက်တော့ သူကိုယ်မှာ ဘောင်းသီတိနှင့် စွပ်ကျယ်ပဲကျိုးသည်။ ပုံဆိုးကို လုံခြုံပြီးစိတ်ချရသည့်နေရာမှာ သိမ်းထားလိုက်ပြီး တင်ထွန်းက ရေထဲကိုဆင်းလိုက်သည်။ ဒီနေရာက သူတိုအခေါ် ကိုးကျပ်တန်းး၊ ဘာကြောင့် ကိုးကျပ်တန်းဟု ခေါ်သလဲတော့ သူမသိ။ သူသိတာက ဒီအရပ်က တစ်နှစ်ပတ်လုံး ရေတွေရှိနေသည်။ ရေကလည်း ရေသမဟုတ်။ မြစ်ထဲက ရေတက်တဲ့ အချိန် ရေတွေဝင်လာတတ်ပြီး မြစ်ထဲကရေတွေ ကျသွားတဲ့ အခါ် သူလည်း ပြန်ကျသွား၏။ အခုက ရေတက်တဲ့ အချိန်။

တာရှိးကနေထိုးထားသော တံတားမှ သူသွားချင်သော နေရာဆီသွား၍ ရသည်။ ဒါပေမဲ့ လူတွေသိသွားနိုင်သည်မို့ ထိုလမ်းကို သူမရွေး။ လူမသိနိုင်သော လမ်းဖြစ်သည့် ရေထဲက လမ်းကို သူရွေးလိုက်ခြင်းဖြစ်သည်။

မန်က်က ဟိုလူနှစ်ယောက်ကိုနောက်ယောင်ခံရင်း သူတို့ နေထိုင်ရာနေရာကို တင်ထွန်းသိလာခဲ့ရခြင်းဖြစ်သည်။ အဲဒီ နေရာက သူ ယခုသွားမည့်နေရာပင်ဖြစ်သည်။ တကယ်တော့

ဒီနေရာက သူတို့နေသည့်နေရာမဟုတ်။ ဒီနေရာတွေကို တင်ထွန်းက မကြာမကြာရောက်ဖူးသား။ ပေါက်စနှင့်အတူ ငါး သွားသွားများဖူးသည့်နေရာတွေ။

ရေတက်နေသည့်အချိန်မို့ ရေက သူတစ်ရပ်မကနက်သည်။ တင်ထွန်းက ရေထဲမှာ အသံမြေည်အောင် ကိုယ်ကိုယ့်ထားရင်း ဖြည့်းဖြည့်းချင်းပဲကူးနေသည်။ သူသွားရမည့်အိမ်က အစွန်ဘက်မှာ ရှိတာမို့ ရွှေမှာရှိသည့်အိမ်တွေကို ဖြတ်သန်းသွားရမည်။ ဒါကြောင့် အသံနည်းနည်းလေးကျယ်တာနဲ့ လူတွေသိသွားနိုင်သည်။

ရေထဲမှာကူးသွားနေရင်းနဲ့ သတိလည်းထားရသည်။ အခိုက သူသတိထားရတာက မြဲ။ ဒီလိုမျိုးအချိန်မှာ မြဲတွေလည်း ဟိုဟို ဒီဒီကူးသန်းသွားလာတတ်သည်။ ဒါကြောင့် သူစိတ်ထဲ သိပ်ပြီး မသက်ရင် ရေထဲကိုင်ပြီးသွားလိုက်သည်။ အဲသလို ရေငပ်ပြီး သွားရင်တော့ လက်နဲ့ရွှေကိုစမ်းစမ်းပြီးမှုသွားရသည်။ မတော် ရေထဲရှိနေတဲ့အိမ်တိုင်တွေနဲ့ တိုက်မိရင် အိမ်ပေါ်က လူတွေ ရိပ်မိ သွားနိုင်သည်။ နောက်ပြီး သူလည်း အဆင်မသင့်ရင် အနာတရ ဖြစ်နိုင်သည်။ ခွေးတွေကိုလည်း သတိထားရသည်။ ရေထဲမှာ သူရှိနေတာကို တော်ရှုလူလူတွေ သတိထားမိဖို့မလွယ်ပေမယ့် ခွေးတွေ ကတော့ သိသွားနိုင်သည်။ အဲသလိုဆိုရင် သူရည်ရှုယ်ချက် အထူ မမြောက်ဘဲ ကိုယ်လွတ်ရှုန်းပြီးရဲ့အဖြစ်ကို ရောက်သွားနိုင်သည်။

သူရည်ရှုယ်ရာနေရာကိုရောက်တော့ တင်ထွန်းက အိမ်တိုင်ကို ကိုင်ပြီး နားစွင့်နေလိုက်သည်။ သူခေါင်းပေါ်က အိမ်ထဲမှာ မီးရောင်ရှိနေသည်။ မီးရောင်ရှိရင် လူရှုနိုင်သည်။

အဲဒီအချိန်မှာပဲ လူတစ်ယောက် အပြင်မှပြန်လာပြီး အိမ်ထဲ ဝင်သွားတာကို တင်ထွန်းတွေ့လိုက်ရသည်။ ထိုလူအိမ်ထဲဝင်သွားပြီးတော့ စကားသံတွေလည်း ကြားလိုက်ရသည်။

“မင်းကလည်းကွာ ကြာလိုက်တာ”

“ဟ တံတားပေါ်က ပြုတ်မကျအောင် မနည်းလျှောက်လာရတာကွာ၊ ဒါတောင် ခြေတစ်ချက် ချော်သွားသေးတယ်၊ ကံကောင်းလို ရေထဲပြုတ်မကျတာ၊ ငါက ရေလည်းကူးတတ်တာ မဟုတ်ဘူး၊ ပြုတ်ကျရင်တော့ အမြုပ်ပဲ၊ မင်းကို ငါ အဲဒါကြောင့် ပြောနေတာပေါ့၊ အလုပ်မဖြစ်ရင်လည်း ပြန်ကြမယ်လို့ အခုကြည့်စ်း ပါလာတဲ့ပိုက်ဆံကုန်တော့မယ်၊ အလုပ်ကလည်း ဖြစ်တာ မဟုတ်ဘူး”

“ဒီအတိုင်း ပြန်လိုတော့ ဖြစ်မလားကွာ၊ မင်းပြောတော့ လွယ်တယ်”

“ဒီအတိုင်းပြန်လို့မဖြစ်ရင် မင်းက ဘာလုပ်ချင်သေးလို့လဲ၊ အရင်အခေါက်တွေကလို ဝင်လိုတွေက်လိုမလွယ်တာ မင်းအမြုပ်ဟာ၊ မိုးတောင်မချုပ်သေးဘူး တံခါးတွေကပိတ်ပြီးနေပြီ၊ ရွှေပေါက်တစ်ပေါက်ပဲ ကိုးနာရီလောက်အထိဖွင့်တယ်၊ အဲဒီမှာလည်း ညောင့်က တစ်ချိန်လုံးထိုင်စောင့်နေတာ မင်းက ဘာလုပ်ချင်သေးလို့လဲ”

ကြားနေရတဲ့အသံတွေကြောင့် တင်ထွန်း ပို့ချိစိတ်ဝင်စားသွားရသည်။ သူတို့ပြောနေတာက သေသေချာချာတွေးကြည့်ရင်ဘူးထဲကအကြောင်းတွေဆိုတာ တင်ထွန်းက ရိုပ်မိသည်။ ထိုစဉ်တွင် သူနံဘေးရပိုင်မှ လှုပ်ရှုးမှုနှင့်အတူ အသံပါကြားလိုက်ရတာကြောင့် လန့်ပြီးရေထဲကို ငုပ်လိုက်သည်။ ရေထဲမှာ အသက်အောင့်နေလိုက်ပြီး ဆက်မအောင့်နိုင်တော့မှ ရေပေါ်ကို ခေါင်းပြန်ဖော်လိုက်သည်။

“ရေထဲက ဘာသံလဲ မသိဘူးကွာ”

“ဘာဖြစ်လိုလဲ”

“ငါ ကွမ်းတံတွေးတွေးလိုက်တော့ ရေထဲက အသံတ်သံကြားလိုက်ရသလိုပဲ”

“ငါးတွေ ဘာတွေဖြစ်မှာပေါ်ကွာ၊ မင်းကွမ်းတံတွေးတွေးလိုက်လို့ လန့်သွားတာနေမှာပေါ့”

အပေါ်ကစကားပြောသံကြောင့် သူနံဘေးကအသံကကွမ်းတံတွေးတွေးချုလိုက်တဲ့အသံဆိုတာ တင်ထွန်းသဘောပေါက်လိုက်သည်။ စောစောတုန်းကတော့ ဖြောတွေ ဘာတွေများလားဆိုပြီး လန့်သွားလိုက်တာ ကံကောင်း၍ အပေါ်မှုလူတွေ မရိပ်မိလိုက်ခြင်းဖြစ်မည်။

“မင်းမှာ ဘာအစီအစဉ်ရှိသေးလိုလဲ”

“ရှိတာပေါ့ ဂျပ္ပရာ”

“ရှိရင်လည်း လုပ်လေကွာ၊ ပိုက်ဆံက ပြတ်တော့မယ်”

“မင်းက ပိုက်ဆံအကြောင်း တော်တော်ပြောတာပဲ ဂျပ္ပရာ”

“ဟ မပြောလို့ဖြစ်မလားကွာ၊ ပိုက်ဆံမရှိရင် ဘာနဲ့သွားစားမလဲ၊ နေစရာတောင် ငါမယားညီအစ်ကိုလမ်းညွှန်လိုက်လို့အလကားနေလို့ရနေတာ”

“အဲဒီပိုက်ဆံပေါ်ကွာ ဒီတစ်ချို့ မြို့မြို့မြေကြံကလေးရဖို့တွေးနေရတာပေါ့”

“မင်း ဘာတွေ ထားလဲ အရှည်ကြီး၊ ငါကိုပြောကြည့်စ်း”

သူတို့နှစ်ယောက်ပြောသည့်စကားသံက အတော်လေးတိုးသွားသည့်အတွက် တင်ထွန်းနားထဲ သဲသဲကွဲကွဲမကြားရတော့။ ဘာတွေပြောနေမှုန်းကိုမသိတော့။ တစ်ချက် တစ်ချက်တော့ ဒုတိရောင်း ဒုတိရောင်းဆိုတာပဲကြားရသည်။ အဲဒါကလည်းဘာကိုဆိုလိုမှန်း တင်ထွန်း ဘယ်လိုမှန်းမလည််။ အဲဒီအချိန်မှာပဲ အသံတံခါးကြားလိုက်ရပြန်သည်။

“တို့ ဘယ်တော့ စကြမလ အရှည်ကြီး”

“မင်းက ဘယ်တော့စခင်သလ”

“ဒီညပဲပေါ့ကဲ”

တင်ထွန်းက ဆက်ပြီးနားထောင်ကြည့်သေးသည်။ ဘာသံမှ ဆက်မကြားရတော့။ ဆက်နေရင်လည်း ဘာမှုထူးခြားလာမယ် မထင်တော့တာကြောင့် တင်ထွန်းက ပြန်လှည့်ဖို့ဆုံးဖြတ်လိုက်သည်။ လာရာလမ်းအတိုင်းပြန်တာက အကောင်းဆုံးမို့ ရေထကနေ အသာအယာကူးလိုက် ရေငြပ်သွားလိုက်နှင့် ပြန်လှည့်လာသည်။ သူ့ဒီလို ရေထဲမှုရှိနေတာကို ဒီအနီးအနားအခိုမ်တွေက ဘယ်သူ့မှ မသိလိုက်ခင် ကုန်းပေါ်ကိုပြန်တက်လာလိုက်သည်။ ရေထဲမှာ နေနေတုံးက အော်ကြောင့်မို့လား ရေထဲမှုမို့လားမပြောတတ်။ ချမ်းမှုန်း အေးရှုမှုန်းမသိုး။ ကုန်းပေါ်ရောက်တော့မှ လေကလေး တဖြူးဖြူးမို့မို့ စိမ့်နေအောင်ကို ချမ်းလှသည်။ ထို့ကြောင့် သိမ်းထားခဲ့သော အဝတ်အစားတွေနဲ့ ခပ်မြှန်မြှန်လဲဝတ်လိုက်ပြီး အဝတ်စို့တွေကို ရေတွေစင်အောင်ညှစ်လိုက်သည်။ ပြီးတာနဲ့ အခြေအနေကို အကဲခတ်ပြီး အိမ်ပြန်ခြေလှမ်းတွေကို စတင်လိုက်သည်။

ဒီအရပ်၊ ဒီဒေသက လမ်းမီးတိုင်လည်းမရှိ၊ အိမ်ခြေကလည်း အဆက်ပြတ်တာမို့ ခြေလှမ်းတွေကို ခပ်သွက်သွက်ကလေး လှမ်းလိုက်သည်။ အချိန်က အစောကြီးရှိပြီးမည်။ သူထွက်လာတုံးက မှောင်စပျိုးတုံးဆိုတော့ အခုလောက်ဆိုရင် ရှုစ်နာရီတော် ထိုးပိုးမည်မထင်။ ဒါဆို ပေါက်စမအိပ်လောက်သေး။ ပေါက်စဆိုကို အရင်သွားရမည်။ တင်ထွန်း၏ခြေလှမ်းများက သွက်လက်၍ တက်ကြွေနေလေသည်။

× × × × ×

“ပေါက်စရေး . . . ပေါက်စ”

“တင်ထွန်းရေး ငါဒီမှာ”

တင်ထွန်းက ပေါက်စအိမ်ပေါ်မှာရှိမည်ထင်၍ လှမ်းခေါ်နေတုံးသူနောက်ဘက်မှ ပေါက်စအသံကိုကြားလိုက်ရသည်။ လှည့်ကြည့်လိုက်တော့ မှောင်နှင့်မည်းမည်းထဲမှာ ပေါက်စ။

“မင်း ဘာလုပ်နေတာလဲ မှောင်ကြီးထဲမှာ”

“ဘာမှုမလုပ်ပါဘူးကွာ၊ ငါအဖော်ပြန်မလာသေးလို့ စောင့်နေတာ”

“ပေါက်စ ဒုတိရောင်းဆိုတာ ဘာလဲ မင်းသိလား”

“ဒုတိရောင်း ဘာလဲ၊ ငါဘယ်လိုလုပ်သိမလဲ တင်ထွန်းရာ၊ မင်းကလည်း”

“ပေတူးတော့ သိမလား မသိဘူး”

“မင်း သွားမေးကြည့်ပါလားကွာ၊ ဒီအချိန်ဆို ဒီကောင်စကျက်နေတုံးပဲဖြစ်မယ်”

“သူတို့တေးပွဲန်းနေပြီပြောတယ်ကွာ၊ ငါကြောင့် အနောင့်အယှက်ဖြစ်မှာလည်း စိုးတယ်ကွာ”

“မင်း အဲဒါသိတော့ ဘာလုပ်မလိုလဲ”

ပေါက်စမေးတာကို တင်ထွန်းက မပြောဘဲနေမလို့ စဉ်းစားလိုက်သေးသည်။ နောက်တော့ ပြောပြုလိုက်ဖို့စိတ်ကူးရပြီး သူတွေ့သမျှ ကြံ့သမျှ အကုန်လုံး ပေါက်စကိုပြောပြုလိုက်သည်။ သူပြောပြောတော့ကို နားထောင်ပြီးတော့ ပေါက်စက ပြောသည်။

“တင်ထွန်း မင်းအဲဒါတွေ လူကြီးတွေကိုပဲ့ပြုလိုက်ပါလား၊ လူကြီးတွေက ငါတို့ထက်ပို့ပြီး သိမှာပေါ့”

“ဘယ်သူကိုသွားပြောရမလဲကွာ၊ ငါပြောတာကို ဘယ်သူက စိတ်ဝင်စားမှာလဲ ဘာတွေလာပြောနေတာလဲဆိုပြီးတော့တော် ငါကိုအောင်ထုတ်မှာပေါ့”

“အဘကို သွားပြောပေါ့ကွဲ၊ ဘုရားထဲက ကိစ္စပဲ၊ ဘုရားလူကြီးကို ပြောပြုရမှာပေါ့”

“အေးကွဲ ဟူတ်တယ်နော်၊ မင်းပါလိုက်ခဲ့ကွဲ”

“ဟာ ငါမလိုက်ချင်ဘူးဘွား၊ ငါအဖေကို စောင့်ရမှာ၊ အဖေပြန်လာလို့ ငါမရှိရင် မဖြစ်ဘူးကွဲ”

ပေါက်စပြောတာကို တင်ထွန်းက နားလည်သည်။ ပေါက်စအဖေအကြောင်းကို ပေါက်စကလွှာပြီး အသိဆုံးက သူပါပဲ။ ဒါကြောင့် ပေါက်စကိုနှစ်ဆက်ပြီး တစ်ယောက်တည်းထွက်လာခဲ့သည်။ သူတို့ကမ်းနားပိုင်းမှနေ လမ်းထိပ်ကိုထွက်လာသည်။ လမ်းကြားထဲမှာ လူသွားလူလာအတော်ရှင်းနေပါပြီ။ အဘတို့ အိမ်တံခါးပင် ပိတ်ထားပြီးနေပါပြီ။ ဘာလုပ်ရကောင်းမလဲစဉ်းစားရင်း၊ အဘတို့အိမ်ရွှေ့မှာရပ်နေမိသည်။ ရပ်နေရင်းပြောရကောင်းမလား၊ မပြောဘဲနေလိုက်ရရင် ကောင်းမလားစဉ်းစားနေသည်။ စဉ်းစားနေရင်း သူရွှေ့မှ ဘုရားတန်ဆောင်းကြီးကိုကြည့်လိုက်မိသည်။ ဒီဘုရားတန်ဆောင်းကြီးက သူတို့ငယ်ငယ်တွန်းကတည်းက ရင်းနှီးကျမ်းဝင်ခဲ့ရာ ဘူမ်နက်သန်အမှန်။ အခု ဒီဘုရားတန်ဆောင်းကြီးကို ဖျက်လိုဖျက်ဆီးလုပ်မယ့်သူတွေရှိနေတာကို သိရက်နဲ့မတားဆီးနိုင်ရင် သူတာဝန်ကျပါမလား။

“အဘရေး၊ အဘ အဘရေး”

တင်ထွန်း၏အောင်ခေါ်သံကြောင့် အိမ်ထဲမှာအသံကြားလိုက်ရပြီး တံခါးပါပွင့်လာသည်။

“ဘယ်သူလဲဟေ့ ဘာကိစ္စရှိလိုလဲ”

“အဘဘူး ကျွန်ုတ်တော်ပါ အဘကိုပြောစရာရှိလို”

သပိတ်အိုင်ဆရာတော်၏ဘဝတန်ဖိုးဆိုသော တရားခွေကိုနားထောင်နေသည့် အဘိုးသန်းရင်က တင်ထွန်းဆိုသောအသံကြောင့် ကတ်ဆက်ကိုပိတ်လိုက်ပြီး တံခါးဝက်လာပြီး

“တင်ထွန်း ဘာဖြစ်လိုလဲ”

“အဘကို ကျွန်ုတ်တော်ပြုရယ်လို”

“အေး လာ လာ ဝင်လာခဲ့”

တင်ထွန်းက ဖွင့်ထားသော တံခါးမှုဝင်လာပြီး သူတွေ့ခဲ့ပြုခဲ့တာတွေ အကုန်လုံး အဘကိုပြန်ပြောပြသည်။ အဘိုးသန်းရင်က တင်ထွန်းပြောပြတာတွေကိုနားထောင်ပြီး သူတောင့်ကိုမောင်လှပြောတာနဲ့ ဆက်စပ်ပြီးတွေးကြည့်လိုက်တော့ ဖြစ်နိုင်တယ်ဆိုတာကို သိလိုက်သည်။ တင်ထွန်းကလည်း သူပြောပြတာတွေကိုနားထောင်ပြီး စဉ်းစားနေသည့် အဘကို အားမလိုအားမရဖြစ်မိသည်။ သူက သူပြောပြီးတာနဲ့ ရဲကိုအကြောင်းကြားပြီး ဒီလူနှစ်ယောက်ကို မြန်မြန်သွားဖမ်းစေချင်သည်။ အဘက ထိုင်ပြီး တွေးနေဆဲ။ ကြာတော့ တင်ထွန်း စိတ်မရှည်။

“အဘ အဲဒီလူတွေကို သွားဖမ်းကြမယ်လဲ”

“ဒီလို လုပ်လို မရတဲ့ တင်ထွန်းရဲ့၊ သူတို့က ဘာကိုခိုးသေးလိုလဲ၊ အဘတို့မှာ ဘာမှုသက်သေပြစ်ရာမရှိသေးဘူး”

“အရင်တစ်ခါ သူတို့ခိုးသွားတာပဲဟာ”

“အဲဒါကိုပြောတာပေါ့ တင်ထွန်းရာ၊ သူတို့ခိုးသွားတယ်ဆိုတာကို အဘတို့ ဘာနဲ့သက်သေပြလိုရမလဲ ဘာမှုမရှိဘူး”

“ကျွန်ုတ်တော်ထဲကို သက်သေရှိတယ် လေ အဘရယ်၊ အဘတို့အိမ်ကပိုခိုင်းတယ်ဆိုပြီး လက်ဖက်ရည်ချိုင်းကျွန်ုတ်တော်ကို ပိုခိုင်းတာ သူတို့ပဲ၊ နောက်ပြီး အခုလည်း ထပ်ပြီး ပိုးဖိုးတိုင်ပင်နေတာ ကျွန်ုတ်တော် သေသေချာချာကြားခဲ့တာပဲ”

“မင်းက ကလေးပဲရှိသေးတယ် တင်ထွန်းရဲ့၊ အသက် ၁၈နှစ်မပြည့်သေးတဲ့ ကလေးတစ်ယောက်ကို ခိုင်လုံတဲ့သက်သေအဖြစ် ပြလို မရဘူးကွဲ”

အဘိုးသန်းရင်၏ပြောစကားကြောင့် တင်ထွန်း စိတ်ပျက်သွားသည်။ ဒါဆိုရင် ဘယ်လိုနည်းနဲ့ ဒီလူနှစ်ယောက်ကို တားဆီးကြမလဲ။ ခက္ခနတော့ အဘိုးသန်းရင်က တင်ထွန်းကို အိမ်ပြန်ဆိုင်းသည်။ သူတို့လာမခိုးနှင့်အောင် စီစဉ်မယ်ပြောပြီး ပြန်ခိုင်းတာနဲ့ တင်ထွန်း အိမ်ပြန်လာခဲ့ရသည်။

တင်ထွန်းပြန်သွားတော့ အဘိုးသန်းရင်က ဓာတ်မီးတစ်လက်ကိုယူပြီး အိမ်ပေါ်ထပ်ကိုတက်ခဲ့သည်။ ဒီတစ်ညေတော့ အိမ်ပေါ်ထပ်ကနေ သတိထားပြီးစောင့်ကြည့်ရမယ်ဆိုတဲ့ စိတ်ကူးနှင့်။ အိမ်ပေါ်ထပ်ပြတ်းပေါက်ကိုဖွံ့ဖြိုး ဓာတ်မီးနှင့်တစ်ချက် တစ်ချက်ဘူးဝင်းတစ်ခုလုံးကို ထိုးထိုးကြည့်နေလိုက်သည်မှာ ည ၁၂ နာရီထိုးသည် အထိ။ ၁၂ နာရီကော်လာတော့ လူက အိပ်ချင်စိတ်ကိုထိန်းမရတော့။ မျက်လုံးက တဖြည်းဖြည်းစင်းကျေလာလေသည်။

× × × × ×

အဘက အိမ်ပြန်ဆိုလိုသာ ပြန်လာခဲ့ရသည်။ တင်ထွန်းက အိမ်မပြန်ချင်သေး။ ဒါပေမဲ့ ဘာလုပ်ရမှန်းလဲမသိ။ ဦးတည်ချက် မရှိလျောက် လာရင်း ပေတူးတို့အိမ်ရွှေ့ကိုရောက် လာသည်။ ပေတူးကိုဝင်ပြောရရင်ကောင်းမလား စဉ်းစားနေပြီး စာကျက် နေသော ပေတူးအသံကိုကြားနေရတာမို့ မနောင့် ယူက်ချင်တာနှင့် ဆက်လျောက်လာရင်း သူညီကို လမ်းမှာတွေ့သည်။

“မင်းကို အမေ ရိုက်တော့မယ် အခုချိန်ထိ အိမ်ပြန်မလာလိုတဲ့”

“ဘာလုပ်မလိုတဲ့လ”

“အဲဒါတော့ ငါမသိဘူး တုတ်ကောက်ခဲ့လို့ ပြောခိုင်းလိုက်တာပဲ”

တင်ထွန်းက သူညီကို ဘာမှုပြန်မပြောတော့ဘဲ အိမ်ကိုပဲပြန်သွားလိုက်သည်။ အိမ်ရောက်တော့ သူအမေက ဆူပါလေတော့သည်။ တင်ထွန်း ဘာမှုမပြောရဲတော့။

× × × × ×

“ဟေ့ အရှည်ကြီး မင်းဟာက ဟူတ်ပါမလားကွဲ”

“ဘာဖြစ်လို့ မဟုတ်ရမှာလဲကွဲ”

“သူများတွေတွေရင် ဘယ်လိုလုပ်မလဲ”

“မင်းအသာနေလိုက်၊ ဘာမှုမပြောနဲ့ ငါဘာသာ ငါကြည့်ပြောမယ်”

အရှည်ကြီးနဲ့ ဂျပ်တို့နှစ်ယောက် လျောကားတစ်ခုကို လမ်းမတော်အတိုင်း ထမ်းလာကြသည်။ အချိန်က သန်းခေါင်တော်တော်ကော်သွားပြီမဲ့ လမ်းမတော်တစ်လျောက် လူသူအရိပ်အယောင်ပင် မတွေ့ရအောင် ရှုံးနေသည်။ ခွေးတွေသာ တစ်ကောင်စ နှစ်ကောင်စဆိုသလို တွေ့ရသည်။ ထိုအချိန်တွင် ခပ်လှမ်းလှမ်းမှ စက်ဘီးတစ်စီးနှင့်လူတစ်ယောက်ကို လှမ်းမြင်လိုက်ကြရသည်။

“အရှည်ကြီး ရွှေမှာ ရဲတစ်ယောက်ကွဲ၊ ဒုက္ခာပဲ ဘယ်လိုလုပ်မလဲ”

“မင်း ဘာမှုဟန်မပျက်နဲ့ ဆက်လျောက်နေ ဘာမှုလည်း မပြောနဲ့”

စက်ဘီးတစ်စီးနှင့်က်င်းလှည့်လာသော ရဲက လျောကားထမ်းလာသော သူတို့နှစ်ယောက်အနားကိုရောက်တော့ စက်ဘီးရပ်ပြီး မေးသည်။

“မင်းတို့ ဘယ်သူတွေ့လဲ ဘာလုပ်တာလ”

ရွှေမှုထမ်းသော ဂျပ္ဗက ခြေတွေလက်တွေတုန်နေပြီ။
နောက်မှုထမ်းသော အရှည်ကြီးက

“ကျွန်တော်တို့ အီးပီစီကပါ ဆရာ၊ မြို့နယ်ရုံးက မီးပျက် တယ်
လာကြည့်ပေးပါဆုံးလို့ စက် ဘီးနဲ့ ထွက်လာတာ လမ်းမှာ
ဘီးပေါက်သွားတော့ အခု ဆရာမြင်တဲ့အတိုင်း ထမ်းရတဲ့အဖြစ်
ရောက်တာပေါ့ ဆရာရယ်”

“ဉော်... အေး အေး ဒါဆိုလည်း သွား သွား”

“ဟုတ်ကဲ့ပါ ဆရာ”

ရဲက သူတိနှစ်ယောက်ကို တစ်ချက်ကြည့်ပြီး စက်ဘီးကို
နင်းပြီးထွက်သွားလေသည်။ ဒီတော့မှ ခြေတုန်လက်တုန်ဖြစ်နေသော
ဂျပ္ဗရင်ထဲမှ အပူလုံးကြီးကျသွားတော့သည်။

လျေကားကိုဆက်ပြီးထမ်းလာကြရင်း သူတို့ရည်မှန်းရာ
နေရာသို့ရောက်တော့ လျေကားကိုချပြီး အခြေအနေကို ငွေ့
ကြည့်လိုက်ကြသည်။ အနီးအနားမှာ လူသူအရိပ်အယောင်
လုံးဝမရှိ။ ညာစွေ့ကလည်း ဘုရားတန်ဆောင်းအတွင်းမှာဆိုတော့
အတော်လုမ်းနေသေးသည်။

“ဂျပ္ဗရေး မကွဲ စလိုက်ကြစိုး”

လျေကားကို ဘုရားအဝရှိ အတုမာရအိန်သွန်းဘုရားကြီး
၁၂၅၃ ခုနှစ်ဆီသော အဝင်မှုခြီးရှိရာနေရာဆီ ထောင်လိုက်
သည်။ ထောင်ပြီးတာနဲ့ ဂျပ္ဗက လျေကားအောက်ခြေကိုကိုင်ပြီး
ထိန်းထားလိုက်သည်။ အရှည်ကြီးက လျေကားပေါ်ကို သတိထားပြီး
တစ်ထံချင်းတက်သည်။ သူ့လက်နဲ့ မီလောက်တဲ့ နေရာ
ရောက်တော့ရပ်လိုက်ပြီး လက်က ဒေါင်းရုပ်ကိုလှမ်းကိုင်လိုက်၏။
ဒေါင်းရုပ်က အခိုင်အခံမို့ လုပ်ပင်မလုပ်။

အရှည်ကြီးက ခါးကြားမှာထိုးထားသော တူကို ဆွဲထဲတ်
လိုက်ပြီး ဒေါင်းရုပ်အောက်ခြေကို ဆတ်ခနဲ့တစ်ချက်ရှုက်လိုက် တော့
ဒေါင်းရုပ်က ပြုတွက်သွားသည်။ ဂျပ္ဗက အရှည်ကြီး လက်ထဲမှ
အရှင်ကိုလှမ်းယူပြီး ပါလာသည့် အိတ်ထဲထည့်လိုက် သည်။

လျေကားကို တစ်ဖက်က ဒေါင်းရုပ်ဆီရွှေပြီး ခုနာကလိုပဲ
အရှည်ကြီးက နောက်ထပ်ဒေါင်းရုပ်တစ်ရုပ်ကို ဖြတ်ယူလိုက်ပြန်
သည်။ ရလာသည့်ရွှေကို ခုနာကအိတ်ထဲကို ဂျပ္ဗကထည့်လိုက်ပြီး
လစ်ကြွေ့ပြင်သည်။

“နော်ဦးကွဲ”

“မင်း ဘာလုပ်ပြီးမလိုလဲ”

“လျေကားကို အုတ်တံတိုင်းနောက်မှာ ထိုးထားလိုက်ပြီးမယ်”

“ဟာ လုပ်မနေနဲ့တော့လေကွား၊ မြန်မြန်လစ်ကြွေ့စိုး”

“နော်ဦးကွဲ၊ ဒီအရှေ့တွေမရှိတော့တာက မြန်မြန်သိသွားမှာ
မင်းနားလည်လား”

အရှည်ကြီးက လျေကားကို တစ်ယောက်တည်းမပြီး
အုတ်တံတိုင်းနောက်မှာ ထိုးထားလိုက်သည်။ ပြီးတော့မှ
နှစ်ယောက်သား ခပ်သွေ့ကွဲသွေ့လေးလစ်ကြွေ့တော့သည်။

လမ်းမတော်လမ်းနှင့် သွန်းဘုရားကြီးလမ်းတစ်လျောက်
တိတ်ဆိတ်ပြိုမ်းသက်နောက်တွေ့နှင့်ပင်။ တစ်ချက်တစ်ချက် ခွေးဟောင်သံမှ
တစ်ပါး ဘုရားတန်ဆောင်းပတ်ဝန်းကျင်တစ်ခုလုံးမှာလည်း
ပြိုမ်းချက်သား ကောင်းနေလေသည်။ ထိုးအချိန်တွင် ဘုရား
တန်ဆောင်းမှုခြီးရှိ မြန်မာ့ယဉ်ကျေးမှုလက်ရာစစ်စစ်ဖြစ်၍ ရှု
ကျက်သရေးကြို့စွာ လုပ်တင့်တယ်သော ဒေါင်းရုပ်နှစ်ရုပ်မှာ မသမာသူ
လူနှစ်ယောက်၏ လက်တွင်းသို့ သက်ဆင်းရောက်ရှိသွားပါလေပြီး။

x x x x x

ပေါက်စက တင်ထွန်းတို့အိမ်ရွှေ့မှုနေ၍ အိမ်ထဲကို
လုမ်းကြည့်သည်။

“ဟေ့ ဘယ်သူတွန်း”

တင်ထွန်းအမေ ဒေါ်ထွန်းကြယ်၏အော်သံကြောင့် ပေါက်စက
လုမ်းပြီးအသံပြုလိုက်သည်။

“ကျွန်တော်ပါ အဒေါ် တင်ထွန်းနှီးပြီလားလို့”

“နှင့်တို့ အစောကြီး ဘယ်သွားကြမလိုတွန်း၊ ညကလည်း
တော်တော်နောက်ကျမှုပြန်လာလို့ သူကိုဆူလိုက်သေးတယ်”

“ဘယ်မှုမသွားဘူး အဒေါ် သူကို ပြောစရာလေးရှိလိုပါ”

“မိုးတောင်မလင်းသေးဘူး၊ ဘာတွေပြောဦးမလိုလဲ၊ ငါကို
မှန်မှန်ပြောစမ်း၊ နင်တို့ ဘာတွေမဟုတ်တာလုပ်ထားကြပြန်ပြီလ”

“မဟုတ်တာမလုပ်ပါဘူး အဒေါ်ရယ်၊ စိတ်ချပါ”

“တံခါးတွန်းဖွင့်လိုက် နင့်အကောင်အိပ်တွန်း”

ပေါက်စက တံခါးကိုတွန်းဖွင့်လိုက်ပြီး တင်ထွန်းအိပ်နေသည်
အနားကိုသွားလိုက်သည်။

“တင်ထွန်း တင်ထွန်း တင်ထွန်း ဟေ့ကောင် တင်ထွန်း”

တင်ထွန်းက နှစ်နှစ်ခြုံကြခြုံက်အိပ်ပျော်နေတွန်းမို့ မနည်း
နှီးယူရသည်။ လေးငါးခြောက်ခါနှီးတော့မှ နှီးလာသည်။ ပေါက်စကို
တွေ့တော့

“မင်း ညကပြောတဲ့ ဒုတ်ရောင်းဆိုတာကို ငါအဖော်
မေးကြည့်တော့ ဒုတ်ရောင်း၊ ဒေါင်းရုပ်ပေါ့ကွာလို့ပြောတယ်၊ ငါ
အဲဒါစဉ်းစားမိလို့ မင်းကိုလာပြောတာ”

ပေါက်စပြောတာကို ကြားကြားချင်း တင်ထွန်းမှုက်စိတဲ့မှာ
ဘုရားရွှေ့က ဒေါင်းရုပ်နှစ်ရုပ်ကိုပြီးမြင်လိုက်ပြီး ကမန်းကတန်း
အိမ်ပေါ်မှုပြီးဆင်းလာခဲ့သည်။ သူအမေက

“ဟေ့ကောင်လေး ဘယ်သွားဦးမလိုလဲ”

ဆိုတာကိုလည်း မကြား။ ပေါက်စကိုလည်း သတိမရတော့။
သူစိတ်ထဲမှာ ဘုရားရွှေ့ကို အမြန်ဆုံးရောက်ချင်တာပဲရှိသည်။

သူတို့ကမ်းနားပိုင်းကနေ တာပေါ်၊ တာပေါ်ကနေတစ်ဆင့်
လမ်းကြားထဲ။ လမ်းကြားထဲကနေ လမ်းမတော်၊ လမ်းမတော်ကနေ
ဘုရားရွှေ့ထို့ အမြန်ဆုံးပြီးလာခဲ့ပြီး မေ့ကြည့်လိုက်တော့
သူမှုက်လုံးတွေ့ပြာဝေသွားလေသည်။ မရှိတော့။ သူထင်သည့်
အတိုင်း မရှိတော့။ မြင်သူတိုင်းက ငေးလျှောကြည့်ရအောင် ကျက်သရေး
ရှိရှိ လှပတင့် တယ် သော ဒေါင်းရုပ်နှစ်ရုပ်က သူနေရာမှာ
ရှိမနေတော့။

ဟောဟဲလိုက်အောင် မောနေပေမယ့် တင်ထွန်းက အဘေးသန်းရင်အိမ်ကို ပြီးပြန်သည်။ အဘေးအိမ်ရွှေ့ရောက်တော့
အဘာက လမ်းလျှောက်ထွက်ဖို့အိမ်ပေါ်ကအဆင်း။ တင်ထွန်းက
အဘာကို အမောတကောနဲ့ အကျိုးအကြောင်းပြောပြီ။ အဘာက
သေချာအောင်လိုက်ကြည့်။ ကမန်းကတန်းအိမ်ကိုပြန်လာပြီး
ရဲစခန်းကိုအကြောင်းကြား။ တင်ထွန်းက ညာစောင့်အဘာကို အကျိုး
အကြောင်းသွားပြောနှင့် အလုပ်တွေ ဆက်တို့က်ဆက်တို့က်
လုပ်လိုက်ကြသည်။

လုပ်စရာရှိတာတွေကို ဆက်တို့က်လုပ်ပြီးတော့မှ
သတိရတာနှင့် အဘေးသန်းရင်က ကားဂိတ်ကိုဖုန်းဆက်ပြီး
လုမ်းမေးကြည့်သည်။ တင်ထွန်းပြောပြသော ပုံစံနှင့်လူနှစ်ယောက်
အထုပ်တစ်ထုပ်နှင့် လာသလားမေးကြည့်တော့ အဲဒီပုံစံနှင့်
လူနှစ်ယောက် မနက်အစောကြီးရောက်လာပြီး ခေါင်ကားနှီးပါသွား
ကြောင်းပြော၏။ ခေါင်ကားဘယ်အချိန်ထွက်သလဲမေးလိုက်တော့
ငါးနာရီထွက်ကြောင်းပြောပြသည်။ အဲဒီလူနှစ်ယောက်က

ဘုရားပစ္စည်းခိုးသွားသူတွေဖြစ်နိုင်ကြောင်း အကျိုးအကြောင်းပြောပြလိုက်တော့ အခုအချိန်ဆိုရင် သာယာကုန်းကိုမရောက်နိုင်သေးဘဲ လမ်းမှာပဲရှိနိုင်ကြောင်း ထန်းတပင်ရဲစခန်းနဲ့ သာယာကုန်းရဲစခန်းကို လှမ်းပြီးအကြောင်းကြားရင် မိန့်နိုင်သေးကြောင်းကို ပြော၏။ ထိုကြောင့် အဘဉ်းသန်းရင်က ရဲစခန်းကိုထပ်ပြီး အကျိုးအကြောင်းပြောပြကာ အကူအညီတောင်းရသည်။ ရဲစခန်းမှုလည်း စခန်းမှုဗ္ဗားကိုယ်တိုင်ဖုန်းဆက်ပြီး ကူညီမည်ဆိုသည့်အကြောင်းအခုပဲ လှမ်းပြီးဖုန်းဆက်နေပြီးဆိုသည့်အကြောင်းနှင့် အဲဒီလွန်စယောက်၏ ပုံပန်းသဏ္ဌာန်ကို သေသေချာချာဆိုသည့်သူရှိသလား မေးသည်။ သည်တော့ အဘဉ်းသန်းရင်က ကလေးတစ်ယောက်တော့ရှိကြောင်းပြောတော့ ရှိလျှင် စခန်းကို အခုလွှတ်ပေးစေလိုကြောင်း အဲဒီကလေးကိုလာခေါ်ဖို့ သူရဲဘော်တစ်ယောက်ကို အခုလွှတ်လိုက်မည်ဖြစ်ကြောင်း ပြောသည်။

ဖုန်းဆက်ပြီးသည်နှင့် အဘဉ်းသန်းရင်က ဘုရားရှေ့ကိုထွက်လာခဲ့သည်။ ဘုရားရှေ့မှာတော့ ဟိုလူပြော ဒီလူပြောနှင့်သတင်းက ပုံးနှံသွားပြီမို့ လူတွေ စုရုံး စုရုံးနှင့်ဖြစ်နေ၏။ တစ်ယောက်တစ်ပေါက် ထင်ရှာမြိုင်ရာတွေလည်း ပြောနေကြသည်။ အဲဒီလူတွေကြားမှာ တင်ထွန်းကိုတွေ့ရတာမို့ အဘဉ်းသန်းရင်က တင်ထွန်းကို အကျိုးအကြောင်းပြောပြီး ရဲစခန်းရောက်ရင် တွေ့တဲ့ မြင်တဲ့ အတိုင်းပြောဖို့ မှာရသည်။ ချက်ချင်းဆိုသလို ရဲဘော်တစ်ယောက် စက်ဘီးနှင့်ရောက်လာပြီး တင်ထွန်းကိုတင်ခေါ်ကာ ပြန်ထွက်သွားသည်။

အဘဉ်းသန်းရင်က အခုမှ အုတ်တံတိုင်းနောက်မှလောကားကိုသတိထားမိသည်။ ဒီလောကားက မသမာသွေ့ ဒေါင်းရှင်ခိုးဖိုးအသုံးပြုခဲ့သော လောကားပဲဖြစ်မည်။ တခြား ဘာတွေပေါ်တာ

ရှုတာရှိသေးသလဲဆိုတာ ဘုရားအဝင်စောင်းတန်းတစ်လျှောက်လိုက်ကြည့်သည်။ ဘာမှုထူးထူးခြားခြားရောလက်ရာပျက်ယဉ်းတာမရှိ။

အဘဉ်းသန်းရင် ဘုရားစောင်းတန်းထဲလိုက်ကြည့်နေတူန်းအပြင်မှာပြောဆိုဖြစ်ပျက်နေတာတွေကိုမသိလိုက်။ တင်ထွန်းကိုရဲတစ်ယောက်က စက်ဘီးနှင့်တင်ခေါ်သွားသည်ကို ရဲက တင်ထွန်းကိုဖမ်းခေါ်သွားပါဖြစ်ဆိုပြီး ပြောနေဆိုလိုက်ကြတာ နောက်ဆုံးတင်ထွန်းအမေ ဒေါ်ထွန်းကြွယ်ဆိုကို အဲဒီသတင်းရောက်သွားပြီး ဒိုကြီးချက်မနှင့် ဒေါ်ထွန်းကြွယ်မှာ အဘဉ်းသန်းရင် ဆိုကိုရောက်လာလေသည်။ သူ့နောက်မှာ တင်ထွန်းအဖော်ဆုံးမောင်သန်းလည်း ပါလာသည်။ ဒီတော့မှ အဘဉ်းသန်းရင်ကသူတိုက်ယောက်ကိုသာမကဘဲ အားလုံးကိုဖြစ်ကြောင်းကုန်စင်ရှင်းပြုသည်။

× × × × ×

“မောင်းဆရာရေ့ . . ဂိတ်ဆုံးကိုသာမောင်းတော့ အားလုံးဂိတ်ဆုံးပဲ”

ကားစပယ်ယာ၏စကားအဆုံးမှာတော့ အရှည်ကြီးကသွေးမှုဂုပ္ပါယို လက်မထောင်ပြုလိုက်၏။ ပြီးတော့ ထိုင်ခုံအောက်ထိုးထည့်ထားသည် သူတို့အထူးကိုလည်း တစ်ချက်လှမ်းကြည့်လိုက်သည်။

ဒီတစ်ခါ သူတို့ရလာသည့်ပစ္စည်းက အင်မတန်အဖိုးတန်သည့် ပစ္စည်းဆိုတာ သူက သဘောပေါက်ပြီးသား။ ဒီပစ္စည်းကိုပြုလိုက်တာနဲ့ သူတို့ဖောက်သည်ကြီး အင်မတန်သဘောကျသွားမှာ အသေအချာပင်။ ဒါဆိုရင် သူတို့အတွက်လည်း မြို့မြို့မြိုက်မြိုက်ကလေးရဖို့ သေချာနေပြီပေါ့။

အတွေးနှင့်ပျော်နေရင်း ရွှေ့ကိုလှမ်းကြည့်လိုက်တော့
အင်းစိန်ဘက်ကမ်းကို လှမ်းမြင်နေရပြီ။ မကြာခင်မှာပင် သူတို့
ကားက သယာကုန်းကားဂိတ်မှာ ထိုးဆိုက်လိုက်သည်။ တခြားသော
လူတွေလို သူတို့နှစ်ယောက်လည်း ကိုယ့်အထူးကိုယ်ဆွဲပြီး
ကားပေါ်မှာဆင်းလိုက်ကြ၏။ ပြီးတာနဲ့ မော်တော်ဆိပ်ကိုတန်းဆင်း
လိုက်သည်။ ရေကျချိန်မို့ မော်တော်ဆိပ်ကိုဆင်းတဲ့လမ်းမှာ ရှို့တွေ၊
ဗွဲကိုတွေနှင့်။ ဒါကြောင့် တစ်ယောက်ချင်းတန်းစီပြီး ဆင်းကြရသည်။
သူတို့နှစ်ယောက်က နောက်ဆုံးဖြစ်သည်။ ရွှေ့မှုလူ ကူးတို့
မော်တော်ပေါ် တက်အပြီးမှာ ရှုတ်တရက်နောက်ဘက်က အသံကို
ကြားလိုက်ရသည်။

“တဆိတ်လောက်ပျား မေးစရာလေးရှိုလို့ ခင်ဗျားတို့
နှစ်ယောက် ခဏလိုက်ခဲ့ကြပါ”

သူတို့နှစ်ယောက်လှည့်ကြည့်လိုက်တော့ ပခုံးပေါ်မှာ အပွင့်
တစ်ပွင့်နှင့် ဒုဇူးတိုင်ယောက်နှင့် နောက်ထပ်ရဲသားတစ်ယောက်။
ကုန်းပေါ်မှာကလည်း နောက်ထပ်ရဲတစ်ယောက်က အသေအချာ
စိုက်ကြည့်နေသေးသည်။ ထွက်ပြီးစရာ သေးဘီကြည့်လိုက်တော့
လည်း ရှို့တွေ၊ ဗွဲကိုတွေ။

× × × × ×

“အဘွားကြီးရေး . . တစ်ခုလောက်ကူပြီး စဉ်းစားပေးပါ၌ီး”
“ဘာကို စဉ်းစားပေးရမှာဘုန်း”
“ထို့ ဒီကောင်လေးကို တစ်ခုခုလုပ်ပေးရင် ကောင်းမယ်လို့
စဉ်းစားနေတာ၊ အဲဒါ ဂိုင်းပြီးစဉ်းစားပေးပါ”
ဒီကောင်လေးဆိုတာ တင်ထွန်းကိုရည်ရွယ်မှန်း အဘွား
ဒေါ်မြေမေက နားလည်လိုက်ပြီ။ ဒေါင်းရှုပ်တွေပျောက်တဲ့ကိစ္စမှာ

မသမာသူတွေကို ဖမ်းမိအောင် အမိကကူညီပေးခဲ့သူက တင်ထွန်း
ဆိုတာ အားလုံးက လက်ခံထားကြသည်။ သူ့ကြောင့် သာ
ဒီဒေါင်းရှုပ်တွေပြန်ရခဲ့ပြီး ဘုရားပစ္စည်းခိုးသူတွေကိုပါ ဆက်စပ်ပြီး
ဖော်ထုတ်ဖွဲ့ဆိုးနိုင်ခဲ့ကြသည်။

အဘားဦးသန်းရင်အတွက်ကတော့ ဒီလိုမျိုး မသမာသူတွေကို
ဖော်ထုတ်ဖွဲ့ဆိုးနိုင်ခဲ့တာက သူ့ဂုဏ်သိက္ခာကိုပါ ထိန်းသိမ်း
နိုင်ခဲ့ခြင်းဖြစ်သည်။ ဒီလိုမျိုးသာ မဖော်ထုတ်နိုင်ခဲ့ရင် အနှစ်နှစ်
အလလက အချိန်တွေပေးပြီးလုပ်ကိုင်လာခဲ့ရသည့်အရာတွေ
ဘာမှတင်ကျွန်းမှုမဟုတ်ဘဲ သူလက်ထက်မှာ ဘုရားပစ္စည်းတချို့
ပျောက်ဆုံးခဲ့တာသာ ပြောစရာဖြစ်ပြီးကျေန်ရစ်ခဲ့မှာပင်။ အခုံ
အချိန်မှာတော့ ဒီအဖြစ်မျိုးကနေ ကျော်လွှန်နိုင်ခဲ့ပြီ။ ဒါကြောင့်
ဒီကောင်လေးကို သူအတွက် အကျိုးရှိုရှိကြောင်း အထောက်အပံ့တစ်ခုခု
ဖြစ်ဖြစ် လုပ်ပေးချင်သည့်ဆန္တ အဘားဦးသန်းရင်မှာရှိနေသည်။

“ပိုက်ဆံတွေ ဘာတွေပေးတာတော့ သဘောမကျွေးဗူး၊
သူ့ဘဝအတွက် အကျိုးရှိုရှိကြောင်း အထောက်အပံ့တစ်ခုခု
ဆိုရင် ပိုကောင်းတာပေါ့”

“အေး . . ငါလည်း အဲဒါမျိုးကို စဉ်းစားနေတာ ဒီကောင်လေး
ကျောင်းလည်းမတက်ဘဲ ဟိုယောင်ယောင်၊ ဒီယောင်ယောင်
ဖြစ်နေတာ တယ်သဘောမကျွေးဗူး”

“ကျောင်းစာကို မှ သူစိတ် မဝင်စားတာ၊ သူ့ဘဝ
တစ်လျောက်လုံးအတွက် သင့်တော်မယ့် ပညာတစ်ခုခုပေါ့၊
အဲဒါမျိုးကို စဉ်းစားကြည့်ပါလား”

“အေး ဟုတ်တယ်နော်”
ကုလားထိုင်ပေါ်မှာထိုင်ပြီး စဉ်းစားနေသည့် အဘားဦးသန်းရင်
ကိုကြည့်ပြီး အဘွားဒေါ်မြေမ ဘာမှတပ်မပြောဘဲနေလိုက်သည်။

ညနေကျတော့ တင်ထွန်းကို အိမ်ခေါ်၍ပြောသည်။ လူရယ်လို့
ဖြစ်လာရင် ပညာသင်ကြရပြောတော်း၊ ပညာတတ်မှုလူရာဝင်ကြောင်း၊
အတန်းပညာမတတ်ပေမယ့် လည်း စိတ်ပျက် အားငယ်စရာ
မရှိကြောင်း၊ အတတ်ပညာတတ်ခုဥကို ကျမ်းကျမ်းကျင်ကျင်
တတ်မြောက်ပါက လူရာဝင်နိုင်ကြောင်း၊ ဆင်းရဲတာ အားငယ်စရာ
မဟုတ်ကြောင်း၊ ဆင်းရဲတွင်းမှုရှုန်းထွက်လို့သည့်စိတ်နှင့် ပညာရှိဖို့
လိုကြောင်း၊ ဒါကြောင့် အတတ်ပညာတတ်ခုဥကိုဖြစ်ဖြစ်မြောက်မြောက်
သင်ယူရမည်ဖြစ်ကြောင်း၊ ပဲခွဲးမှာ သူမိတ်ဆွေတစ်ယောက်ရှိကြောင်း၊
အဲဒီစိတ်ဆွေက မော်တော်ကားဝင်ရွှေ့ အလုပ်ရုံရှိကြောင်း၊ အဲဒီမှာ
မော်တော်ကားပြင်သည့်အလုပ်ကို သင်ယူမည်ဆိုလျှင် သူပို့ပေးမည်
ဖြစ်ကြောင်းပြောတော့ တင်ထွန်းကလည်း မော်တော်ကားကို
စိတ်ဝင်စားသူဖြစ်၍ သဘောကျသွား၏။

ဤသို့ဖြင့် တင်ထွန်း၏မိဘများကို ခေါ်ပြောတော့
မော်တော်ကားပညာသင်ပေးမှာကို သဘောကျပေမယ့် ဒီလောက်
ဝေးတဲ့နေရာကိုတော့ မလွှတ်ချင်ကြ။ ဒါပေမယ့်လည်း တင်ထွန်း
ကိုယ်တိုင်က သွားချင်နေတာကြောင့် နောက်ဆုံး အိပ်မက်ထဲမှာပင်
မမက်ခဲ့ဖူးသော ပဲခွဲးဆိုသော မြို့ကိုရောက်၍ မော်တော်ကား
ပညာကို အောက်ခြေမှစကာ စိတ်ဝင်စား သင်ယူခဲ့လေသည်။

× × × ×

ဤဦးတင်ထွန်းက သူမော်တော်ကားလေးကို လမ်းကြား
တစ်နေရာမှုရပ်စားလို့ကိုပြီး လမ်းမတော်အတိုင်းလျှောက်ကာ
ဘုရားရေးတန်းဘက်ကိုထွက်လာသည်။ ပွဲရေးတန်းက သူတို့
ငယ်ငယ်တွန်းကလို့ မှန်ဟင်းခါးသည်၊ အကြောင်းသည်၊ ကောက်ညှင်း
ကျည်တောက်သည်၊ မှန်းလေပွေသည်ဆိုတာတွေ မရှိကြတော့

အင်းလေ ကိုယ်တိုင်တောင် အသက်လေးဆယ်တန်းရောက်နေမှ
ပဲဟာဟု တွေးမိလိုက်သည်။

ရေးဆိုင်တန်းတွေရဲ့အပေါ်ကိုကျော်ပြီးကြည့်လိုက်တော့
သစ်လွှင်တောက်ပသော မြန်မာမှုလောက်ရာ ပန်းခွဲပန်းခက်များနှင့်
အလှဆင်ထားသည့် ယွန်းဆောင်၊ ဘုံဆောင်များက ခုံညားလွှန်းလှ
သည်။ ဘုရားတန်းဆောင်းတစ်ခုလုံးမှ အမိုးများမဟုတ်ကြတော့။
သန်းရှုင်းသစ်လွှင်သော အမိုးတွေနှင့်။ စတုရန်း အတောင် ၁၂၀
ကျယ်ဝန်းသော ဘုံအဆင့်ဆင့်ပါသည့် ဘုရားတန်းဆောင်းတိုးကို
ဒီလိုပျိုးမှုးနှင့်ဖို့ဆိုတာ ဒီခေတ်ဒီအခါမှာတော့ တော်ရုံစိတ်ဓာတ်၊
တော်ရုံအုံမှုးနှင့် ဖြစ်နိုင်မည်မထင်။

ဦးတင်ထွန်းက ဘုရားအလုပ်ခံရွှေ့မှ ကလေးတစ်ယောက်ကို
လှမ်းမေးလိုက်သည်။

“ဟေ့ ကလေး မင်းတို့ဂေါပကလူကြီး ရှိလားဘု”

“ရှိတယ်ဦး၊ ဂေါပကရုံးခန်းမှာ”

ဦးတင်ထွန်းက ဖိန်းချုပ်ပြီးကောက်ကိုင်လိုက်ကာ
ဘုရားထဲကိုဝင်မည်ပြုပြီးမှ သတိတရနှင့် အပေါ်ကိုမေ့ကြည့်
လိုက်သည်။ ဘုရားမှုံးဦး နှုံးစည်းစာတန်းဘေးနှစ်ဖက်မှာ
ကျက်သရေရှိစွာ လုပတ်စုံတယ်သော ဒေါင်းရပ်နှစ်ရုပ်က
သူနေရာမှာသူ ရှိနေကြသည်။ သူရင်ထဲမှာ အတိုင်းမသိသော
ကြည့်နှင်းများနှင့်။

ဘုရားစောင်းတန်း၏လက်ပဲဘက်နံဘေးတွင်လည်း
ရေးဆိုင်တန်းတွေ အစိအရှိနှင့်။ သူတို့ငယ်ငယ်ငယ်တွန်းက ဒီနေရာမှာ
အတ်ရုံကြီးတစ်ခု အထင်ကရရှိခဲ့ဖူးသည်။ အခုံတော့ အတ်ရုံက
နောင်တော်ကြီးတန်းဆောင်းဘေးမှ ကွက်လပ်ကြီးနေရာမှာ။

ဘုရားစောင်းတန်းတစ်လျောက် ဟိုကြည့်ဒီကြည့် ကြည့်လာရင်း
လျေကားထစ်တွေကနေ ဘုရားကုန်းတော်ပေါ် တက်လာရင်း
ဘုရားတန်ဆောင်းထဲကို လှမ်းကြည့်လိုက်တော့ အရင်ကအတိုင်း
ကြီးကျယ်ခမ်းနားနေတုန်းပဲဆုံးတာကို တွေ့လိုက် ရသည်။
ဘုရားဂန္ဓာကုဋ္ဌတိက် ဘက်ကို အရင်မသွားသေးဘဲ
လက်ဝဲဘက်ကိုချိုးကော်လိုက်တော့ ဂေါပကရုံးခန်းကိုတွေ့ရသည်။
ဆက်လျောက်လာပြီး အထဲကိုလှမ်းကြည့်လိုက်တော့ ဂေါပကရုံးခန်း
ထဲမှာ လူတစ်ယောက်စာတိုင်ဖတ်နေသည်ကိုတွေ့ရသည်။ သေချာ
ပါသည်။ သူသူငယ်ချင်း ပေတူး။ အခုံတော့ သွန်းဘုရားကြီးပိုင်း
အခြေခံပညာမူလတန်းကျောင်း၏ ကျောင်းအုပ်ဆရာကြီး
ဦးမြင့်ထူး။

“ဟွေးကောင် ပေတူး”

ပေတူးက သူအသံကြားတော့ စာဖတ်နေရာက မေ့ကြည့်
သည်။

“ဟာ... တင်ထွန်း လာကွာ၊ မင်းဘယ်တုန်းကရောက်လဲ”

“အခုံပဲရောက်တာကွာ”

“မင်းမိသားစုရော ပါလာလား”

“အေး ပါတယ်ကွာ၊ မမကြီးတို့အိမ်မှာထားခဲ့ပြီး မင်းဆီကို
ထွက်လာတာ၊ မင်းကလည်း ဘုရားထဲလာပြီး ဘာတွေဖတ်နေတာ
လဲကွာ”

“ဒါ အဘထားခဲ့တဲ့ ဘုရားဝေယျာဝစ္စမှတ်တမ်းတာအုပ်ကြီးကွာ
ငါ ဘုရားထဲရောက်လို့ သတိရတဲ့အခါ ဒီစာအုပ်ကြီး ထူတ်ထူတ်
ဖတ်ဖြစ်တယ်ကွာ၊ ဒါကိုဖတ်ရတော့ မင်းတို့ငါတို့ရဲ့အဘဟာ
ဒီဘုရားကြီးအပေါ်မှာ ဘယ်လောက်တန်ဖိုးထားတယ်ဆိုတာ ပိုပြီး

သိလာရသလိုပဲ၊ မင်းတော့ မသိဘူး၊ ငါတော့ ဒီဘုရားထဲရောက်တိုင်း
အဘကို့ အရမ်းသတိရတယ်ကွာ”

ပေတူးက တင်ထွန်းကိုပြောနေရင်းမှ အဘကို့ သတိရ^၁
သောကြောင့် မျက်ရည်တွေ့ဝဲတက်လာသည်။

“မင်းက အဲသလိုပြောတော့ ငါက ဘယ်လိုပြောရမလဲ
ပေတူးရာ၊ အဘကျေးဇူးက ငါဘယ်လိုမှ ဆပ်လိုကုန်မှာ မဟုတ်ဘူး၊
စာမတတ် ပေမတတ်တဲ့ ငါကို ဒီလိုအခြေအနေမျိုးဖြစ်အောင်
ဖန်တီးပေးခဲ့တာ ငါတို့အဘပဲ”

တင်ထွန်းနှင့် ပေတူးတို့သူငယ်ချင်းနှစ်ယောက် သူတို့၏
ငယ်ဘဝပုံရိပ်များကို ပြန်တွေးမိရင်း ထိုပုံရိပ်တွေထဲမှာ အဘက
သူတို့တွေအတွက် ထာဝရရှင်သန်နေလေသည်။ ။



ପ୍ରସରିଲୁଗାଳେଖି କୁଳଦିନରେ ()
 ଯେତେହାନେବେଳେ କୁଳମାତ୍ରାଙ୍କାରେ (C)
 ପ୍ରସରିଲୁଗାଳେଖି କୁଳମାତ୍ରାଙ୍କାରେ (C)

||ପ୍ରସରିଲୁଗାଳେଖି କୁଳମାତ୍ରାଙ୍କାରେ
 ପ୍ରସରିଲୁଗାଳେଖି କୁଳମାତ୍ରାଙ୍କାରେ
 (ପ୍ରସରିଲୁଗାଳେଖି କୁଳମାତ୍ରାଙ୍କାରେ)
 - - - ||ପ୍ରସରିଲୁଗାଳେଖି କୁଳମାତ୍ରାଙ୍କାରେ
 ପ୍ରସରିଲୁଗାଳେଖି କୁଳମାତ୍ରାଙ୍କାରେ
 (ପ୍ରସରିଲୁଗାଳେଖି କୁଳମାତ୍ରାଙ୍କାରେ)